


၂။ ဣန္ဒြာဏဘိလူချွတ်ခက်။




၃။ နာဠာဂီရိဆင်ကို ချွတ်ခဏ်း



၄။ အင်္ဂုလိမာလကို ချိတ်ခတ်




၅။ ဝိဇ္ဇာဇာတိကာကို ချွတ်ခတ်။



၆။ သစ္စကပရိစ္ဆာန်ကိုချစ်ခင်စား



၇။ နန္ဒရာဇာဓိပတိမင်းခေါင်



၈၈ ဝိသုဒ္ဓိသမ္မာဓိကိစ္ဆာတိရစ္ဆာန်



အောင်ခြင်း (၈) ပါး။

(၁) အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ စီးပွားဥစ္စာ အဟုတ်မကြာ အောင်ပါ ကျမ္မာချမ်းသာပါလို့ ဘေးရန်တွေမဝိုင်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မှာ (၇) ရက်သားသွီးများနဲ့ နတ်လူဗြဟ္မာ သက္ကရာဇ်ကောဇာ ၈၀၃-ခုမှာ လပြည့်နေ့ကဆုန် ဓမ္မဘုန်းတော်တောက်ခါ ခြောက်ဖြာ မဟာဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် တရားစစ်နဲ့ ရွှေပလ္လင်ထက်မှာ စမ္ပါယ်ချိန်ခါ ရောင်ဝါထွန်း မေခလာဆင်ရတနာစီးလို့ မာန်နတ်မင်းရဲ့ အားမာန်တင်းခါ ဝဿဝတီနတ်ပြည်ကလာစစ်ချီခါရန်တွေမလို့ ဘုရားကိုရှင်တု ပလ္လင်လှူပြန်တာ သီးခံပါ၍ အမျက်မထားပါရမီ (၁၀) ပါးနဲ့ မာန်နတ်ရန်နှင်းနှိမ်ပေတာ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲအောင်ခြင်းပဋ္ဌမပါ။

(၂) အာလဝီပြည်အနီး ညောင်ပင်ကြီးမှာ တဦးတည်းဘီလူးကြီးအာဠာဝကစံရာ .တနေ့သော်မြတ်စွာဘဂဝါ ဆူစံနန်းမြန်းတော်မူရှာ ဘီလူးကြီးအာဠာဝကယမ်းပုံမီးကျ တားမရဆီးမနှိုင် ဒေါသလှိုင်ခါ ဘုရားကိုပိုင်ဆိုင်မနှိုင်ငြား မန်စွယ်များလဲချရရှာ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲအောင်ခြင်း ဒုတိယပါ။

(၃) အခါတပါးရာဇဂြိုဟ်ပြည်လမ်းမှာ ဆွမ်းခံကြွလာခိုက် သတ်လိုက်မယ်တဲ့ ဒေဝဒတ်အမှိုက်ကယ် ကြံစည်ပြန်တာ နာလာဂီရိအမည်ရှိတဲ့ဆင်ကို အရက်အမျိုးမျိုးတွေအတင်းတိုက်လို့ သာဘုရားမြတ်စွာကိုပင်အနင်းခိုင်းလိုက်တာ သို့ပါသော်လဲ ဆင်မှိုက်ကြီးမှာ ဒူးတုပ်ရရှာ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းတဲ့ အောင်ခြင်း တတိယပါ။

(၄) ရှေးသရောခါ သာဝတ္ထိပြည်ဌာနမှာ လူဆိုးဗိုလ် အင်္ဂုလိမာလသည် သံလျှက်ဒါးကိုသူလက်ဖျားကမချပါ မီးပြကြီးလုပ်၍ ဆိုးရုပ်ပုံဟာ လက်ညှိုးတွေဖြတ်လို့ သာ ထိုအခါမမှားကြဘို့ ဘုရားကြွလာလို့ တရားပြတော်မူရှာ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းတဲ့ အောင်ခြင်း စတုတ္ထပါ။


(၅) မြတ်တရားတော် မြက်ကြားပါလို့ သိကြားဗြဟ္မာ အများသတ္တဝါဗိုလ်ဘု မရိတ်သတ်စုံတဲ့ မင်္ဂလာပွဲမှာ စိဉ္စမာဏမိန်းမယုတ်က သူဗိုက်ကို ပျဉ်ချပ်ဖုံးကာ ဘုရားခဝါတမနဲ့ ကမ္မဋ္ဌာန်းဇောကျလို့ ငိုကြွေးရှက်တင် ကိုယ်လေးလက်ဝန် ရှိနေဟန်ဆောင်လို့ ဆူစွတ်စွဲလာ အပြစ်တော်မယူဘဲလူဘု

ထဲမှာ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းတဲ့ အောင်ခြင်းပဉ္စမပါ။

(၆) သုံးလူထွဋ်ထား မြတ်ဘုရားဒေသနာ မှတ်သားဘွယ်ဝေနေရာ အနိစ္စရယ် ဒုက္ခရယ် အနတ္တ တရားကို မှားတယ်ဆို၍ မကြည်ညိုပြန်တာ အယူလွဲတဲ့ ငရဲမိစ္ဆာ သစ္စကပရပိုင်မလိမ္မာ ဒေသနာတော်အနန္တကို မြတ်ဘုရားက နောင်မမှားအောင် သစ္စကကို တရားပြရှာ မေတ္တာဓါတ်နှင့် ဗုဒ္ဓမြတ်စွာ ဆောင်နှင်းတဲ့ အောင်ခြင်း ဆဌမပါ။

(၇) ဇမ္ဗူကျွန်း မြင့်မိုလ်ရွှေတောင်ခါးပန်းမှာ ကြမ်းတမ်းတဲ့နတ်နဂါးပါ မှတ်သားလောက်စရာ နန္ဒောပနန္တ လျှပ်တပျက် သက်ရာကုဋေ ခြွေခွင်း မြွေမင်းရာဇာ မြတ်ဘုရားရဲ့ သားတော်ရှင်မောဂ္ဂလာန် နိမ့်နှင်းဘို့လွှတ်လို့သာ စိတ်နှလုံးသိမ်မွေ့ခါ နဂါးကြီးခေါင်းငိုက် ဦးစိုက်ပန်၍ ခစားဘို့ရောက်လို့လာ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းတဲ့ အောင်ခြင်း သတ္တမပါ။

(၈) ဗြဟ္မာဘုမ္မာ တန်ခိုးဂုဏ်ဟန်သတင်း နေဆယ်စင်းပုံပမာ ဗက ဗြဟ္မာကြီးဟာ အမှားကြီးမှားလို့ အယူသည်းနေရှာ ငါသာမြဲတယ်စိတ်မှာစွဲကာ ဘုရားကိုပင် ကန့်လန့်တိုက်၍ မိုက်နေပုံကို ဆိုးနေပုံကို ဘဝခါ ဘုရားကသာ ဒေသနာတရား တာ အံ့ဒီတော့ ဗကဗြဟ္မာ မာန်စွယ်ကျလို့ရှိခိုးရတာ မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းတဲ့ အောင်ခြင်း အဋ္ဌမပါ။



ငယ်ရွယ်စဉ်က၊ လိမ္မာမှု
ကြီးကကျိုးရှိမည်၊
ပညာရှိမှ ဥစ္စာရ
မှတ်ကြ များသူငါ၊
ပြောဆိုလိမ္မာ၊ ချိုသာစွာ
လိုရာပြည့်စုံမှာ၊


(အောင်ခြင်းရှစ်ပါး ရုပ်စုံများ)

၁။	မြန်မာသင်ပုန်းကြီး		
၂။	မင်္ဂလာသုတ် ပါဠိ		၁၈၁ မျက်နှာ
	၎င်း။ အနက်	၄	။
၃။	မင်္ဂလာတရား(၃၈)ပါး အကျဉ်း	၁၂	။
၄။	မင်္ဂလာသုတ် အမေး အဖြေ	၁၆	။
၆။	မင်္ဂလာတရား(၃၈)ပါး သံပေါက်	၃၄	။
၆။	အပြင်အောင်ခြင်း(၈)ပါး ပါဠိ	၃၇	။
	၎င်း။ အနက်	၃၈	။
၇။	အတွင်းအောင်ခြင်း(၈)ပါး ပါဠိ	၄၃	။
	၎င်း။ အနက်	၄၄	။
၈။	ရတနာရွှေချိုင့် ပါဠိ	၄၈	။
	၎င်း။ အနက်	၄၉	။
၉။	နမက္ကာရပါဠိ	၅၅	။
	၎င်း။ အနက်	၆၅	။
၁၀။	လောကနီတိ ပါဠိ	၈၅	။
	၎င်း။ အနက်	၁၀၇	။
၁၁။	ပရိတ်ကြီး ပါဠိ	၁၆၂	။
	၎င်း။ အနက်	၁၉၅	။
၁၂။	စကားကြီးဆယ်မျိုး လင်္ကာ	၂၅၆	။
၁၃။	ရှင်မဟာရဋ္ဌသာရ ဆုံးမစာ	၂၅၈	။

မြဝတီဆယ်စောင်တွဲ။

မ ခ တိ က ခ ။

၁၄။	ရှင်မဟာသီလဝံသ ဆုံးမစာ	၂၇၀	စာမျက်နှာ
၁၅။	ဘိုးသူတော် ဦးနု စကားပုံ	၂၈၁	။
၁၆။	သင်္ဂါလောဝါဒ ဆုံးမစာ	၂၈၅	■
၁၇။	ဂီဟိဝိနာယ ဆုံးမစာ	၂၈၉	။
၁၈။	အနေကဇာတင်ဂါထာ	၂၉၄	။
၁၉။	သမ္ဗုဒ္ဓေ ဂါထာတော်ကြီး	၂၉၆	။
၂၀။	ပရိမိတ္တဇာလသုတ်	၂၉၈	။
၂၁။	မြတ်စွာဘုရားရောင်ခြည်တော်ဘွဲ့	၃၀၃	။
၂၂။	ထွဋ်ခေါင်ဆရာတော်ကမ္မဋ္ဌာန်း		
	သံပေါက်	၃၀၇	။
၂၃။	ကုသိုလ်(၁၀)ပါး	၃၁၄	။
၂၄။	သုစရိုက်(၁၀)ပါး	၃၁၄	။
၂၅။	ပညာတတ်ကောင်းကြောင်း		
	ဆုံးမစာ	၃၁၅	။
၂၆။	ဆုံးမစာသံပေါက်	၃၁၆	။



နမော ဗုဒ္ဓါယ ယံ

သရဗျား။

ဇာ၊ အာ။ ဣ၊ ဣ။ ဥ၊ ဥ။ ဇ၊ အေ။ ဩ၊ ဩ။ အံ၊ အာ။

ဗုဒ္ဓဗျား။

က	ခ	ဂ	ဃ	င
စ	ဆ	ဇ	ဈ	ည
ဋ	ဌ	ဍ	ဎ	ဏ
တ	ထ	ဒ	ဓ	န
ပ	ဖ	ဗ	ဘ	မ
ယ	ရ	လ	ဝ	သ
	ဟ	ဠ	အ	

1 2 3 4 5 6 7 8 9 10

၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀

(၂)

မြန်မာသင်ပုန်းကြ်

သင်ရိုးသရတ္တပုံ ကမချ

က ကာ ကိ ကီး ကု ကူ: ကေး ကဲ့ ကော့ ကော် ကံ ကား ။

ခ ခါ ခိ ခီး ခု ခူး ခေး ခဲ့ ခေါ့ ခေါ် ခံ ခါး ။

ဂ ဂါ ဂိ ဂီး ဂု ဂူး ဂေး ဂဲ့ ဂေါ့ ဂေါ် ဂံ ဂါး ။

ဃ ဃာ ဃိ ဃီး ဃု ဃူး ဃေး ဃဲ့ ဃော့ ဃော် ဃံ ဃား ။

င ငါ ငိ ငီး ငု ငူး ငေး ငဲ့ ငေါ့ ငေါ် ငံ ငါး ။

စ တာ စိ စီး စု စူး စေး စဲ့ စော့ စော် စံ စား ။

ဆ ဆာ ဆိ ဆီး ဆု ဆူး ဆေး ဆဲ့ ဆော့ ဆော် ဆံ ဆား ။

ဇ ဇာ ဇိ ဇီး ဇု ဇူး ဇေး ဇဲ့ ဇော့ ဇော် ဇံ ဇား ။

ဈ ဈာ ဈိ ဈီး ဈု ဈူး ဈေး ဈဲ့ ဈော့ ဈော် ဈံ ဈား ။

ည ညာ ညိ ညီး ညု ညူး ညေး ညဲ့ ညော့ ညော် ညံ ညား ။

ဋ ဋာ ဋိ ဋီး ဋု ဋူး ဋေး ဋဲ့ ဋော့ ဋော် ဋံ ဋား ။

ဌ ဌာ ဌိ ဌီး ဌု ဌူး ဌေး ဌဲ့ ဌော့ ဌော် ဌံ ဌား ။

ဍ ဍာ ဍိ ဍီး ဍု ဍူး ဍေး ဍဲ့ ဍော့ ဍော် ဍံ ဍား ။

ဎ ဎာ ဎိ ဎီး ဎု ဎူး ဎေး ဎဲ့ ဎော့ ဎော် ဎံ ဎား ။

ဏ ဏာ ဏိ ဏီး ဏု ဏူး ဏေး ဏဲ့ ဏော့ ဏော် ဏံ ဏား ။

တ တာ တိ တီး တု တူး တေး တဲ့ တော့ တော် တံ တား ။

ထ ထာ ထိ ထီး ထု ထူး ထေး ထဲ့ ထော့ ထော် ထံ ထား ။

ဒ ဒါ ဒိ ဒီး ဒု ဒူး ဒေး ဒဲ့ ဒေါ့ ဒေါ် ဒံ ဒါး ။

ဓ ဓာ ဓိ ဓီး ဓု ဓူး ဓေး ဓဲ့ ဓော့ ဓော် ဓံ ဓား ။

န နာ နိ နီး နု နူး နေး နဲ့ နော့ နော် နံ နား ။

ပ ပါ ပိ ပီး ပု ပူး ပေး ပဲ့ ပေါ့ ပေါ် ပံ ပါး ။

ဖ ဖာ ဖိ ဖီး ဖု ဖူး ဖေ ဖေး ဖဲ ဖေါ ဖေါ ဖံ ဖား၊
 ဖ ဖာ ဖိ ဖီး ဖု ဖူး ဖေ ဖေး ဖဲ ဖေါ ဖေါ ဖံ ဖား၊
 ဘ ဘာ ဘိ ဘီး ဘု ဘူး ဘေး ဘဲ ဘော ဘော် ဘံ ဘား၊
 ဖ ဖာ ဖိ ဖီး မု မူး မေ မေး မဲ မော မော် မံ မား၊
 ယ ယာ ယိ ယီး ယု ယူး ယေး ယဲ ယော ယော် ယံ ယား၊
 ရ ရာ ရိ ရီး ရု ရူး ရေး ရဲ ရော ရော် ရံ ရား၊
 လ လာ လိ လီး လု လူး လေး လဲ လော လော် လံ လား၊
 ဝ ဝါ ဝိ ဝီး ဝု ဝူး ဝေ ဝေး ဝဲ ဝေါ ဝေါ ဝံ ဝါး၊
 သ သာ သိ သီး သု သူး သေး သဲ သော သော် သံ သား၊
 ဟ ဟာ ဟိ ဟီး ဟု ဟူး ဟေး ဟဲ ဟော ဟော် ဟံ ဟား၊
 ဉ ဉာ ဉိ ဉီး ဉု ဉူး ဉေး ဉဲ ဉော ဉော် ဉံ ဉား၊
 အ အာ အိ အီး အု အူး အေး အဲ အော အော် အံ အား၊
 က ကာ ကိ ကီး ကု ကူး ကေး ကဲ ကော ကော် ကံ ကား၊
 ခ ခာ ခိ ခီး ခု ခူး ခေး ခဲ ခော ခော် ခံ ခား၊
 ဂ ဂာ ဂိ ဂီး ဂု ဂူး ဂေး ဂဲ ဂော ဂော် ဂံ ဂား၊
 ပ ပာ ပိ ပီး ပု ပူး ပေး ပဲ ပော ပော် ပံ ပား၊
 ဗ ဗာ ဗိ ဗီး ဗု ဗူး ဗေး ဗဲ ဗော ဗော် ဗံ ဗား၊
 ဗ ဗာ ဗိ ဗီး ဗု ဗူး ဗေး ဗဲ ဗော ဗော် ဗံ ဗား၊
 ဗ ဗာ ဗိ ဗီး ဗု ဗူး ဗေး ဗဲ ဗော ဗော် ဗံ ဗား၊
 ဘ ဘာ ဘိ ဘီး ဘု ဘူး ဘေး ဘဲ ဘော ဘော် ဘံ ဘား၊
 မ မာ မိ မီး မု မူး မေး မဲ မော မော် မံ မား၊
 လ လာ လိ လီး လု လူး လေး လဲ လော လော် လံ လား၊

(၄)

မြန်မာသင်ပုန်းကြီး
ဆင် ရိုး ရရစ် နှင့် သရတွဲပုံ.

ကြ	ကြာ	ကြိ	ကြီး	ကြ၊	ကြ၊	ကြေး	ကြဲ	ကြော	ကြော်	ကြံ	ကြား။
ခြ	ခြာ	ခြိ	ခြီး	ခြ၊	ခြ၊	ခြေး	ခြဲ	ခြော	ခြော်	ခြံ	ခြား။
ဂြ	ဂြာ	ဂြိ	ဂြီး	ဂြ၊	ဂြ၊	ဂြေး	ဂြဲ	ဂြော	ဂြော်	ဂြံ	ဂြား။
ဣ	ဣာ	ဣိ	ဣီး	ဣ၊	ဣ၊	ဣေး	ဣဲ	ဣော	ဣော်	ဣံ	ဣား။
ဥ	ဥာ	ဥိ	ဦး	ဥ၊	ဥ၊	ဥေး	ဥဲ	ဥော	ဥော်	ဥံ	ဥား။
ဧ	ဧာ	ဧိ	ဧီး	ဧ၊	ဧ၊	ဧေး	ဧဲ	ဧော	ဧော်	ဧံ	ဧား။
ဧ	ဧာ	ဧိ	ဧီး	ဧ၊	ဧ၊	ဧေး	ဧဲ	ဧော	ဧော်	ဧံ	ဧား။
ဧ	ဧာ	ဧိ	ဧီး	ဧ၊	ဧ၊	ဧေး	ဧဲ	ဧော	ဧော်	ဧံ	ဧား။
တြ	တြာ	တြိ	တြီး	တြ၊	တြ၊	တြေး	တြဲ	တြော	တြော်	တြံ	တြား။
ဖြ	ဖြာ	ဖြိ	ဖြီး	ဖြ၊	ဖြ၊	ဖြေး	ဖြဲ	ဖြော	ဖြော်	ဖြံ	ဖြား။

ဆင် ရိုး ဟ ထိုး နှင့် သရတွဲပုံ

င	ငာ	ငိ	ငီး	င၊	င၊	ငေး	ငဲ	ငော	ငော်	ငံ	ငါး။
ည	ညာ	ညိ	ညီး	ည၊	ည၊	ညေး	ညဲ	ညော	ညော်	ညံ	ညား။
ဏ	ဏာ	ဏိ	ဏီး	ဏ၊	ဏ၊	ဏေး	ဏဲ	ဏော	ဏော်	ဏံ	ဏား။
နှ	နှာ	နှိ	နှီး	နှ၊	နှ၊	နှေး	နှဲ	နှော	နှော်	နှံ	နှား။
မှ	မှာ	မှိ	မှီး	မှ၊	မှ၊	မှေး	မှဲ	မှော	မှော်	မှံ	မှား။
ယ	ယာ	ယိ	ယီး	ယ၊	ယ၊	ယေး	ယဲ	ယော	ယော်	ယံ	ယား။
ရ	ရာ	ရိ	ရီး	ရ၊	ရ၊	ရေး	ရဲ	ရော	ရော်	ရံ	ရား။
လ	လာ	လိ	လီး	လ၊	လ၊	လေး	လဲ	လော	လော်	လံ	လား။
ဝ	ဝါ	ဝိ	ဝီး	ဝ၊	ဝ၊	ဝေး	ဝဲ	ဝော	ဝော်	ဝံ	ဝါး။

ဆင် ရိုး ယ ဝင်း ဟ ထိုး နှင့် သရတွဲပုံ

မျ	မျာ	မျိ	မျီး	မျ၊	မျ၊	မျေး	မျဲ	မျော	မျော်	မျံ	များ။
လျ	လျာ	လျိ	လျီး	လျ၊	လျ၊	လျေး	လျဲ	လျော	လျော်	လျံ	လျား။

॥ ॐ नमो भगवते वासुदेवाय ॥

[illegible]

သင်ရိုးရရစ်ဝဆွဲနှင့်သရတွဲပုံ ။

ကြ	ကြာ	ကြံ	ကြီး	ကြေး	ကြွ	ကြွေ	ကြွေး...
ကြဲ	ကြော	ကြံ့	ကြီး	ကြေး	ကြွေ	ကြွေ	ကြွေး။
ကြေ	ကြော	ကြံ့	ကြီး	ကြေး	ကြွေ	ကြွေ	ကြွေး။
ကြေ	ကြော	ကြံ့	ကြီး	ကြေး	ကြွေ	ကြွေ	ကြွေး။
ကြေ	ကြော	ကြံ့	ကြီး	ကြေး	ကြွေ	ကြွေ	ကြွေး။
ကြေ	ကြော	ကြံ့	ကြီး	ကြေး	ကြွေ	ကြွေ	ကြွေး။

သင်ရိုးဟထိုးဝဆွဲနှင့်သရတွဲပုံ

က	ကာ	ကံ	ကြီး	ကြေး	ကြွေ	ကြွေ	ကြွေး။
ည	ညာ	ညံ	ညီး	ညေး	ညွေ	ညွေ	ညွေး။
ဣ	ဣာ	ဣံ	ဣီး	ဣေး	ဣွေ	ဣွေ	ဣွေး။
စ	စာ	စံ	စီး	စေး	စွေ	စွေ	စွေး။
မ	မာ	မံ	မီး	မေး	မွေ	မွေ	မွေး။
ယ	ယာ	ယံ	ယီး	ယေး	ယွေ	ယွေ	ယွေး။
ရ	ရာ	ရံ	ရီး	ရေး	ရွေ	ရွေ	ရွေး။
လ	လာ	လံ	လီး	လေး	လွေ	လွေ	လွေး။

သင်ရိုးသရရှိသောဗျည်းကိုသရကင်းသောဗျည်းကတံခွန်လွှား၍သတ်ပုံ

ကက် ကင်း ကစ် ကည်း ကတ် ကန့် ကပ် ကမ်း ကယ် ကောင်း။
 ခက် ခင်း ခစ် ခည်း ခတ် ခန့် ခပ် ခမ်း ခယ် ခေါင်း။
 ဂက် ဂင်း ဂစ် ဂည်း ဂတ် ဂန့် ဂပ် ဂမ်း ဂယ် ဂေါင်း။
 ဃက် ဃင်း ဃစ် ဃည်း ဃတ် ဃန့် ဃပ် ဃမ်း ဃယ် ဃေါင်း။
 ငက် ငင်း ငစ် ငည်း ငတ် ငန့် ငပ် ငမ်း ငယ် ငေါင်း။

ဝ က် ဝ င်း ဝ ခ် ဝ ညှိုး ဝ တ် ဝ နှိုး ဝ ဝ် ဝ မ်း ဝ ယ့် ဝ ခါ ဝ်။
 ဆ က် ဆ င်း ဆ ခ် ဆ ညှိုး ဆ တ် ဆ နှိုး ဆ ဝ် ဆ မ်း ဆ ယ့် ဆ ဘာ ဝ်။
 ဇ က် ဇ င်း ဇ ခ် ဇ ညှိုး ဇ တ် ဇ နှိုး ဇ ဝ် ဇ မ်း ဇ ယ့် ဇ ဘာ ဝ်။
 ဈ က် ဈ င်း ဈ ခ် ဈ ညှိုး ဈ တ် ဈ နှိုး ဈ ဝ် ဈ မ်း ဈ ယ့် ဈ ဘာ ဝ်။
 ည က် ည င်း ည ခ် ည ညှိုး ည တ် ည နှိုး ည ဝ် ည မ်း ည ယ့် ည ဘာ ဝ်။
 ဋ က် ဋ င်း ဋ ခ် ဋ ညှိုး ဋ တ် ဋ နှိုး ဋ ဝ် ဋ မ်း ဋ ယ့် ဋ ဘာ ဝ်။
 ဌ က် ဌ င်း ဌ ခ် ဌ ညှိုး ဌ တ် ဌ နှိုး ဌ ဝ် ဌ မ်း ဌ ယ့် ဌ ဘာ ဝ်။
 ဍ က် ဍ င်း ဍ ခ် ဍ ညှိုး ဍ တ် ဍ နှိုး ဍ ဝ် ဍ မ်း ဍ ယ့် ဍ ဘာ ဝ်။
 ဎ က် ဎ င်း ဎ ခ် ဎ ညှိုး ဎ တ် ဎ နှိုး ဎ ဝ် ဎ မ်း ဎ ယ့် ဎ ဘာ ဝ်။
 တ က် တ င်း တ ခ် တ ညှိုး တ တ် တ နှိုး တ ဝ် တ မ်း တ ယ့် တ ဘာ ဝ်။
 ထ က် ထ င်း ထ ခ် ထ ညှိုး ထ တ် ထ နှိုး ထ ဝ် ထ မ်း ထ ယ့် ထ ဘာ ဝ်။
 ဒ က် ဒ င်း ဒ ခ် ဒ ညှိုး ဒ တ် ဒ နှိုး ဒ ဝ် ဒ မ်း ဒ ယ့် ဒ ဒါ ဝ်။
 င က် င င်း င ခ် င ညှိုး င တ် င နှိုး င ဝ် င မ်း င ယ့် င ဝါ ဝ်။
 န က် န င်း န ခ် န ညှိုး န တ် န နှိုး န ဝ် န မ်း န ယ့် န နာ ဝ်။
 ပ က် ပ င်း ပ ခ် ပ ညှိုး ပ တ် ပ နှိုး ပ ဝ် ပ မ်း ပ ယ့် ပ ပါ ဝ်။
 ဖ က် ဖ င်း ဖ ခ် ဖ ညှိုး ဖ တ် ဖ နှိုး ဖ ဝ် ဖ မ်း ဖ ယ့် ဖ ဖါ ဝ်။
 ဖ က် ဖ င်း ဖ ခ် ဖ ညှိုး ဖ တ် ဖ နှိုး ဖ ဝ် ဖ မ်း ဖ ယ့် ဖ ဖါ ဝ်။
 ဘ က် ဘ င်း ဘ ခ် ဘ ညှိုး ဘ တ် ဘ နှိုး ဘ ဝ် ဘ မ်း ဘ ယ့် ဘ ဘာ ဝ်။
 မ က် မ င်း မ ခ် မ ညှိုး မ တ် မ နှိုး မ ဝ် မ မ်း မ ယ့် မ မာ ဝ်။
 ယ က် ယ င်း ယ ခ် ယ ညှိုး ယ တ် ယ နှိုး ယ ဝ် ယ မ်း ယ ယ့် ယ ယာ ဝ်။
 ရ က် ရ င်း ရ ခ် ရ ညှိုး ရ တ် ရ နှိုး ရ ဝ် ရ မ်း ရ ယ့် ရ ရာ ဝ်။

လက်ဆင်းလစ် လည်းလတ်လန်းလပ်လမ်းလယ်လောက်။
 ငက်ငင်း ငစ် ငည်းငတ် ငန်း ငပ် ငမ်း ငယ် ငေါင်။
 သက်သင်းသစ် သည်းသတ်သန်းသပ်သမ်းသယ်သောက်။
 ဟက်ဟင်းဟစ် ဟည်းဟတ်ဟန်းဟပ်ဟမ်းဟယ်ဟောက်။
 ငှက်ငှင်း ငှစ် ငှည်းငှတ် ငှန်း ငှပ် ငှမ်း ငှယ် ငှောင်။
 အက်အင်းအစ် အည်းအတ်အန်းအပ်အမ်းအယ်အောက်။

သင်္ဃိးဗျည်း နှင့်သမင်းကိုသရကင်း သောဗျည်းကတံခွန်လွှား၍သတ်ပုံ

ကျက်ကျင်းကျစ် ကျည်းကျတ်ကျန်းကျပ် ကျမ်းကျယ်ကျော်။
 ချက်ချင်းချစ် ချည်းချတ်ချန်းချပ် ချမ်းချယ်ချော။
 ဂျက်ဂျင်းဂျစ် ဂျည်းဂျတ်ဂျန်းဂျပ် ဂျမ်းဂျယ်ဂျော်။
 ပျက်ပျင်းပျစ် ပျည်းပျတ်ပျန်းပျပ် ပျမ်းပျယ်ပျော်။
 ဖျက်ဖျင်းဖျစ် ဖျည်းဖျတ်ဖျန်းဖျပ် ဖျမ်းဖျယ်ဖျော်။
 ဗျက်ဗျင်းဗျစ် ဗျည်းဗျတ်ဗျန်းဗျပ် ဗျမ်းဗျယ်ဗျော်။
 ဘျက်ဘျင်းဘျစ် ဘျည်းဘျတ်ဘျန်းဘျပ် ဘျမ်းဘျယ်ဘျော်။
 မျက်မျင်းမျစ် မျည်းမျတ်မျန်းမျပ် မျမ်းမျယ်မျော်။
 လျက်လျင်းလျစ် လျည်းလျတ်လျန်းလျပ် လျမ်းလျယ်လျော်။

သင်္ဃိးသရဂျိသောဗျည်းကိုရရစ်၍သရကင်းသောဗျည်းကသတ်ပုံ

ကြက်ကြင်းကြစ် ကြည်းကြတ်ကြန်းကြပ် ကြမ်းကြယ်ကြောင်။
 ခြက်ခြင်းခြစ် ခြည်းခြတ်ခြန်းခြပ် ခြမ်းခြယ်ခြောင်။
 ငြက်ငြင်းငြစ် ငြည်းငြတ်ငြန်းငြပ် ငြမ်းငြယ်ငြောင်။
 ဖြက်ဖြင်းဖြစ် ဖြည်းဖြတ်ဖြန်းဖြပ် ဖြမ်းဖြယ်ဖြောင်။
 ဗြက်ဗြင်းဗြစ် ဗြည်းဗြတ်ဗြန်းဗြပ် ဗြမ်းဗြယ်ဗြောင်။

ဖြတ် ဖြင်း ဖြစ် ဖြည်း ဖြတ် ဖြန်း ဖြပ် ဖြမ်း ဖြယ် ဖြောင်။
 ဖြတ် ဖြင်း ဖြစ် ဖြည်း ဖြတ် ဖြန်း ဖြပ် ဖြမ်း ဖြယ် ဖြောင်။
 ဖြတ် ဖြင်း ဖြစ် ဖြည်း ဖြတ် ဖြန်း ဖြပ် ဖြမ်း ဖြယ် ဖြောင်။

သင်ရိုး သရရှိသော ဟထိုး နှင့် ဗျည်းကို သရကင်းသော။

ဗျည်းက တံခွန်လွှား၍သတ်ပုံ

၎က် ၎င်း ၎စ် ၎ည်း ၎တ် ၎န်း ၎ပ် ၎မ်း ၎ယ် ၎ောင်။
 ညက် ညင်း ညစ် ညည်း ညတ် ညန်း ညပ် ညမ်း ညယ် ညောင်။
 ကျက် ကျင်း ကျစ် ကျည်း ကျတ် ကျန်း ကျပ် ကျမ်း ကျယ် ကျောင်။
 နှက် နှင်း နှစ် နှည်း နှတ် နှန်း နှပ် နှမ်း နှယ် နှောင်။
 မှက် မှင်း မှစ် မှည်း မှတ် မှန်း မှပ် မှမ်း မှယ် မှောင်။
 ယက် ယင်း ယစ် ယည်း ယတ် ယန်း ယပ် ယမ်း ယယ် ယောင်။
 ရက် ရင်း ရစ် ရည်း ရတ် ရန်း ရပ် ရမ်း ရယ် ရောင်။
 လက် လင်း လွစ် လည်း လွတ် လွန်း လွပ် လွမ်း လွယ် လွောင်။
 ဝက် ဝင်း ဝစ် ဝည်း ဝတ် ဝန်း ဝပ် ဝမ်း ဝယ် ဝောင်။
 ဇက် ဇင်း ဇစ် ဇည်း ဇတ် ဇန်း ဇပ် ဇမ်း ဇယ် ဇောင်။

သင်ရိုး သရရှိသော ဗျည်း ယပင်းဟထိုးကို သရကင်းသော

ဗျည်းက တံခွန်လွှား၍သတ်ပုံ

မျက် မျင်း မျစ် မျည်း မျတ် မျန်း မျပ် မျမ်း မျယ် မျောင်။
 လျက် လျင်း လျစ် လျည်း လျတ် လျန်း လျပ် လျမ်း လျယ် လျောင်။

သင်ရိုးရရစ်ဟထိုးသတ်ပုံ

ငြက် ငြင်း ငြစ် ငြည်း ငြတ် ငြန်း ငြပ် ငြမ်း ငြယ် ငြောင်။
 မြက် မြင်း မြစ် မြည်း မြတ် မြန်း မြပ် မြမ်း မြယ် မြောင်။

(55)

ဗျည်းကတံ ခွန် လွှား၍သတ်ပုံ.

[illegible]

ပွက်	ပွင်း	ပွစ်	ပွည်း	ပွတ်	ပွန်း	ပွပ်	ပွမ်း	ပွယ် "
ဖွက်	ဖွင်း	ဖွစ်	ဖွည်း	ဖွတ်	ဖွန်း	ဖွပ်	ဖွမ်း	ဖွယ် "
ဗွက်	ဗွင်း	ဗွစ်	ဗွည်း	ဗွတ်	ဗွန်း	ဗွပ်	ဗွမ်း	ဗွယ် "
တွက်	တွင်း	တွစ်	တွည်း	တွတ်	တွန်း	တွပ်	တွမ်း	တွယ် "
မွက်	မွင်း	မွစ်	မွည်း	မွတ်	မွန်း	မွပ်	မွမ်း	မွယ် "
ယွက်	ယွင်း	ယွစ်	ယွည်း	ယွတ်	ယွန်း	ယွပ်	ယွမ်း	ယွယ် "
ရွက်	ရွင်း	ရွစ်	ရွည်း	ရွတ်	ရွန်း	ရွပ်	ရွမ်း	ရွယ် "
လွက်	လွင်း	လွစ်	လွည်း	လွတ်	လွန်း	လွပ်	လွမ်း	လွယ် "
ဆွက်	ဆွင်း	ဆွစ်	ဆွည်း	ဆွတ်	ဆွန်း	ဆွပ်	ဆွမ်း	ဆွယ် "
ဟွက်	ဟွင်း	ဟွစ်	ဟွည်း	ဟွတ်	ဟွန်း	ဟွပ်	ဟွမ်း	ဟွယ် "
ဋွက်	ဋွင်း	ဋွစ်	ဋွည်း	ဋွတ်	ဋွန်း	ဋွပ်	ဋွမ်း	ဋွယ် "
ဣွက်	ဣင်း	ဣစ်	ဣည်း	ဣတ်	ဣန်း	ဣပ်	ဣမ်း	ဣယ် "

သင်ရှိ သရရှိသောဗျည်းတွင်ယဝင်းစဆွဲနှင့်သရကင်းသော "

ဗျည်းကတစွန်လွှား၍သတ်ပုံ

ကျက်	ကျင်း	ကျစ်	ကျည်း	ကျတ်	ကျန်း	ကျပ်	ကျမ်း	ကျယ် "
ချက်	ချင်း	ချစ်	ချည်း	ချတ်	ချန်း	ချပ်	ချမ်း	ချယ် "
ဈက်	ဈင်း	ဈစ်	ဈည်း	ဈတ်	ဈန်း	ဈပ်	ဈမ်း	ဈယ် "
ပျက်	ပျင်း	ပျစ်	ပျည်း	ပျတ်	ပျန်း	ပျပ်	ပျမ်း	ပျယ် "
ဖျက်	ဖျင်း	ဖျစ်	ဖျည်း	ဖျတ်	ဖျန်း	ဖျပ်	ဖျမ်း	ဖျယ် "
ဗျက်	ဗျင်း	ဗျစ်	ဗျည်း	ဗျတ်	ဗျန်း	ဗျပ်	ဗျမ်း	ဗျယ် "
လျက်	လျင်း	လျစ်	လျည်း	လျတ်	လျန်း	လျပ်	လျမ်း	လျယ် "

သင်ရိုး၄၄၇၇၀ ဆွဲကို သရကင်း ထော ဗျည်း က ဆတ်ပုံ

ကြက်	ကြင်း	ကြစ်	ကြည်း	ကြတ်	ကြန်း	ကြပ်	ကြမ်း	ကြယ်။
စက်	စင်း	စစ်	စည်း	စတ်	စန်း	စပ်	စမ်း	စယ်။
ဇက်	ဇင်း	ဇစ်	ဇည်း	ဇတ်	ဇန်း	ဇပ်	ဇမ်း	ဇယ်။
ဇက်	ဇင်း	ဇစ်	ဇည်း	ဇတ်	ဇန်း	ဇပ်	ဇမ်း	ဇယ်။
ဇက်	ဇင်း	ဇစ်	ဇည်း	ဇတ်	ဇန်း	ဇပ်	ဇမ်း	ဇယ်။
ဇက်	ဇင်း	ဇစ်	ဇည်း	ဇတ်	ဇန်း	ဇပ်	ဇမ်း	ဇယ်။
ဇက်	ဇင်း	ဇစ်	ဇည်း	ဇတ်	ဇန်း	ဇပ်	ဇမ်း	ဇယ်။

သင်ရိုး ထရရှိသောဗျည်းနှင့် ဟထိုးပွဲဆွဲကို သရကင်းထော

ဗျည်း က ဆတ်ပုံ

ငှက်	ငှင်း	ငှစ်	ငှည်း	ငှတ်	ငှန်း	ငှပ်	ငှမ်း	ငှယ်။
ညက်	ညင်း	ညစ်	ညည်း	ညတ်	ညန်း	ညပ်	ညမ်း	ညယ်။
ဣက်	ဣင်း	ဣစ်	ဣည်း	ဣတ်	ဣန်း	ဣပ်	ဣမ်း	ဣယ်။
ဇက်	ဇင်း	ဇစ်	ဇည်း	ဇတ်	ဇန်း	ဇပ်	ဇမ်း	ဇယ်။
မွက်	မွင်း	မွစ်	မွည်း	မွတ်	မွန်း	မွပ်	မွမ်း	မွယ်။
ယက်	ယင်း	ယစ်	ယည်း	ယတ်	ယန်း	ယပ်	ယမ်း	ယယ်။
ရက်	ရင်း	ရစ်	ရည်း	ရတ်	ရန်း	ရပ်	ရမ်း	ရယ်။
လွက်	လွင်း	လွစ်	လွည်း	လွတ်	လွန်း	လွပ်	လွမ်း	လွယ်။

သင်ရိုးသရရှိသောဗျည်းကို ထရကင်း ထော ဗျည်းက

တံစွန် လွှား ရှိသက်ပုံ

ကိတ် ကိန်း ကိပ် ကိမ်း ကုတ် ကုန်း ကုပ် ကုမ်း ကောက်
 ကောင်း ကိုက် ကိုင်။

ခိတ် ခိန်း ခိပ် ခိမ်း ခုတ် ခုန်း ခုပ် ခမ်း ခေါက် ခေါင်း ခိက် ခင်း။

ဂိတ် ဂိန်း ဂိပ် ဂိမ်း ဂုတ် ဂုန်း ဂုပ် ဂုမ်း ဂေါက် ဂေါင်း ဂိုက် ဂိုင်း
 ဃိတ် ဃိန်း ဃိပ် ဃိမ်း ဃုတ် ဃုန်း ဃုပ် ဃုမ်း ဆောက်
 ဆောင်း ဆိုက် ဆိုင်း။

ငိတ် ငိန်း ငိပ် ငိမ်း ငုတ် ငုန်း ငုပ် ငုမ်း ငေါက် ငေါင်း ငိုက် ငိုင်း
 စိတ် စိန်း စိပ် စိမ်း စုတ် စုန်း စုပ် စုမ်း စောက် စောင်း စိုက် စိုင်း
 ဆိတ် ဆိန်း ဆိပ် ဆိမ်း ဆုတ် ဆုန်း ဆုပ် ဆုမ်း ဆောက်
 ဆောင်း ဆိုက် ဆိုင်း။

ဇိတ် ဇိန်း ဇိပ် ဇိမ်း ဇုတ် ဇုန်း ဇုပ် ဇုမ်း ဇောက် ဇောင်း ဇိုက် ဇိုင်း
 ဇျိတ် ဇျိန်း ဇျိပ် ဇျိမ်း ဇျုတ် ဇျုန်း ဇျုပ် ဇျုမ်း ဇျောက် ဇျောင်း ဇျိုက် ဇျိုင်း
 ညိတ် ညိန်း ညိပ် ညိမ်း ညုတ် ညုန်း ညုပ် ညုမ်း ညောက်
 ညောင်း ညိုက် ညိုင်း။

ဋိတ် ဋိန်း ဋိပ် ဋိမ်း ဋုတ် ဋုန်း ဋုပ် ဋုမ်း ဋောက် ဋောင်း ဋိုက် ဋိုင်း
 ဌိတ် ဌိန်း ဌိပ် ဌိမ်း ဌုတ် ဌုန်း ဌုပ် ဌုမ်း ဌောက် ဌောင်း ဌိုက် ဌိုင်း
 ဋိတ် ဋိန်း ဋိပ် ဋိမ်း ဋုတ် ဋုန်း ဋုပ် ဋုမ်း ဋောက် ဋောင်း ဋိုက် ဋိုင်း
 စိတ် စိန်း စိပ် စိမ်း ဃုတ် ဃုန်း ဃုပ် ဃုမ်း ဃောက် ဃောင်း ဃိုက် ဃိုင်း
 ဃိတ် ဃိန်း ဃိပ် ဃိမ်း ဃုတ် ဃုန်း ဃုပ် ဃုမ်း ဃောက်
 ဃောင်း ဃိုက် ဃိုင်း။

ဟိတ် ဟိန်း ဟိပ် ဟိမ်း ဟုတ် ဟုန်း ဟုပ် ဟုမ်း ဟောက်
 ဟောင်း ဟိုက် ဟိုင်း။

ဖိတ် ဖိန်း ဖိပ် ဖိမ်း ဖုတ် ဖုန်း ဖုပ် ဖုမ်း ဖောက်
 ဖောင်း ဖိုက် ဖိုင်း။

ဒိတ် ဒိန်း ဒိပ် ဒိမ်း ဒုတ် ဒုန်း ဒုပ် ဒုမ်း ဒေါက် ဒေါင်း ဒိုက် ဒိုင်း
 ဒိတ် ဒိန်း ဒိပ် ဒိမ်း ဒုတ် ဒုန်း ဒုပ် ဒုမ်း ဒောက် ဒောင်း ဒိုက် ဒိုင်း

နိတ် နိန်း နိပ် နိမ်း နုတ် နုန်း နုပ် နုမ်း နောက် နောင်း နိုက် နိုင်း။
 ဝိတ် ဝိန်း ဝိပ် ဝိမ်း ဖုတ် ဖုန်း ဖုပ် ဖုမ်း ဝေါက် ဝေါင်း ဝိုက် ဝိုင်း။
 ဖိတ် ဖိန်း ဖိပ် ဖိမ်း ဖုတ် ဖုန်း ဖုပ် ဖုမ်း ဖောက် ဖောင်း ဖိုက် ဖိုင်း။
 မိတ် မိန်း မိပ် မိမ်း မုတ် မုန်း မုပ် မုမ်း မောက် မောင်း မိုက် မိုင်း။
 ဘိတ် ဘိန်း ဘိပ် ဘိမ်း ဘုတ် ဘုန်း ဘုပ် ဘုမ်း ဘောက်
 တောင်း ဘိုက် ဘိုင်း။
 မိတ် မိန်း မိပ် မိမ်း မုတ် မုန်း မုပ် မုမ်း မောက် မောင်း မိုက် မိုင်း။
 ယိတ် ယိန်း ယိပ် ယိမ်း ယုတ် ယုန်း ယုပ် ယုမ်း ယောက်
 ယောင်း ယိုက် ယိုင်း။
 ရိတ် ရိန်း ရိပ် ရိမ်း ရုတ် ရုန်း ရုပ် ရုမ်း ရောက် ရောင်း ရိုက် ရိုင်း။
 လိတ် လိန်း လိပ် လိမ်း လုတ် လုန်း လုပ် လုမ်း လောက်
 လောင်း လိုက် လိုင်း။
 ဝိတ် ဝိန်း ဝိပ် ဝိမ်း ဝုတ် ဝုန်း ဝုပ် ဝုမ်း ဝေါက် ဝေါင်း ဝိုက် ဝိုင်း။
 သိတ် သိန်း သိပ် သိမ်း သုတ် သုန်း သုပ် သုမ်း သောက်
 သောင်း သိုက် သိုင်း။
 ဟိတ် ဟိန်း ဟိပ် ဟိမ်း ဟုတ် ဟုန်း ဟုပ် ဟုမ်း ဟောက်
 ဟောင်း ဟိုက် ဟိုင်း။
 ဥိတ် ဥိန်း ဥိပ် ဥိမ်း ဥုတ် ဥုန်း ဥုပ် ဥုမ်း ဥွောက် ဥွောင်း ဥိုက် ဥိုင်း။
 ဟိတ် ဟိန်း ဟိပ် ဟိမ်း ဘုတ် ဘုန်း ဘုပ် ဘုမ်း ဘောက်
 ဘောင်း ဘိုက် ဘိုင်း။

ယင်းရှိ၊ ၎င်းနည်းသရကင်းသော ဗျည်းကို တံ ခွန် လွှား ဤသတ်ပုံ။

ကျိတ် ကျိန်း ကျိပ် ကျိမ်း ကျုတ် ကျုန်း ကျုပ် ကျုမ်း ကျောက်
 ကျောင်း ကျိုက် ကျိုင်း

ချိတ် ချိန်း ချိပ် ချိမ်း ချုတ် ချုန်း ချုပ် ချမ်း ချောက် ချောင်း ချိုက် ချိုင်း။
 ရိတ် ရိန်း ရိပ် ရိမ်း ရုတ် ရုန်း ရုပ် ရုမ်း ရောက် ရောင်း ရိုက် ရိုင်း။
 ယိတ် ယိန်း ယိပ် ယိမ်း ယုတ် ယုန်း ယုပ် ယုမ်း ယောက် ယောင်း။
 ယှောက် ယှောင်း ယှိုက် ယှိုင်း။

ပျိတ် ပျိန်း ပျိပ် ပျိမ်း ပျုတ် ပျုန်း ပျုပ် ပျမ်း ပျောက် ပျောင်း ပျိုက် ပျိုင်း။
 ဖျိတ် ဖျိန်း ဖျိပ် ဖျိမ်း ဖျုတ် ဖျုန်း ဖျုပ် ဖျမ်း ဖျောက် ဖျောင်း ဖျိုက် ဖျိုင်း။
 ဗျိတ် ဗျိန်း ဗျိပ် ဗျိမ်း ဗျုတ် ဗျုန်း ဗျုပ် ဗျမ်း ဗျောက် ဗျောင်း ဗျိုက် ဗျိုင်း။
 မျိတ် မျိန်း မျိပ် မျိမ်း မျုတ် မျုန်း မျုပ် မျမ်း မျောက် မျောင်း မျိုက် မျိုင်း။
 လျိတ် လျိန်း လျိပ် လျိမ်း လျုတ် လျုန်း လျုပ် လျမ်း လျောက် လျောင်း လျိုက် လျိုင်း။

သင်ရိုး ၎င်း နည်း။ သရကင်းသော ဗျည်းကို တံခွန်လွှား၍ ယတ်ပုံ။

ကြိတ် ကြိန်း ကြိပ် ကြိမ်း ကြုတ် ကြုန်း ကြုပ် ကြမ်း ကြောက်
 ကြောင်း ကြိုက် ကြိုင်း

ခြိတ် ခြိန်း ခြိပ် ခြိမ်း ခြုတ် ခြုန်း ခြုပ် ခြမ်း ခြောက် ခြောင်း ခြိုက် ခြိုင်း။

ဂြိတ် ဂြိန်း ဂြိပ် ဂြိမ်း ဂြုတ် ဂြုန်း ဂြုပ် ဂြမ်း ဂြောက် ဂြောင်း ဂြိုက် ဂြိုင်း။

ဗြိတ် ဗြိန်း ဗြိပ် ဗြိမ်း ဗြုတ် ဗြုန်း ဗြုပ် ဗြမ်း ဗြောက် ဗြောင်း ဗြိုက် ဗြိုင်း။
 ဗြောင်း ဗြိုက် ဗြိုင်း။

မြိတ် မြိန်း မြိပ် မြိမ်း မြုတ် မြုန်း မြုပ် မြမ်း မြောက် မြောင်း မြိုက် မြိုင်း။

ဖြိတ် ဖြိန်း ဖြိပ် ဖြိမ်း ဖြုတ် ဖြုန်း ဖြုပ် ဖြမ်း ဖြောက် ဖြောင်း ဖြိုက် ဖြိုင်း။

ဗြိတ် ဗြိန်း ဗြိပ် ဗြိမ်း ဗြုတ် ဗြုန်း ဗြုပ် ဗြမ်း ဗြောက် ဗြောင်း ဗြိုက် ဗြိုင်း။

မြိတ် မြိန်း မြိပ် မြိမ်း မြုတ် မြုန်း မြုပ် မြမ်း မြောက် မြောင်း မြိုက် မြိုင်း။

လြိတ် လြိန်း လြိပ် လြိမ်း လြုတ် လြုန်း လြုပ် လြမ်း လြောက်
 လြောင်း လြိုက် လြိုင်း။

[illegible]

၀	၁	၂	၃	၄	၅
၆	၇	၈	၉	၁၀	၁၁
၁၂	၁၃	၁၄	၁၅	၁၆	၁၇
၁၈	၁၉	၂၀	၂၁	၂၂	၂၃
၂၄	၂၅	၂၆	၂၇	၂၈	၂၉
၃၀	၃၁	၃၂	၃၃	၃၄	၃၅
၃၆	၃၇	၃၈	၃၉	၄၀	၄၁
၄၂	၄၃	၄၄	၄၅	၄၆	၄၇
၄၈	၄၉	၅၀	၅၁	၅၂	၅၃
၅၄	၅၅	၅၆	၅၇	၅၈	၅၉
၆၀	၆၁	၆၂	၆၃	၆၄	၆၅
၆၆	၆၇	၆၈	၆၉	၇၀	၇၁
၇၂	၇၃	၇၄	၇၅	၇၆	၇၇
၇၈	၇၉	၈၀	၈၁	၈၂	၈၃
၈၄	၈၅	၈၆	၈၇	၈၈	၈၉
၉၀	၉၁	၉၂	၉၃	၉၄	၉၅
၉၆	၉၇	၉၈	၉၉	၁၀၀	

သင်္ဂြိုဟ်း၎င်းနည်း၊ ထမင်းဝဆွဲကိုသရကင်းသောဗျည်းက

တိရစ္ဆာန်များဖြစ်ပုံ။

[illegible]

ကြိတ်	ကြိန်	ကြိပ်	ကြိမ်း	ကြိက်	ကြိမ်း
ကြိတ်	ကြိန်	ကြိပ်	ကြိမ်း	ကြိက်	ကြိမ်း
ကြိတ်	ကြိန်	ကြိပ်	ကြိမ်း	ကြိက်	ကြိမ်း
ကြိတ်	ကြိန်	ကြိပ်	ကြိမ်း	ကြိက်	ကြိမ်း
ကြိတ်	ကြိန်	ကြိပ်	ကြိမ်း	ကြိက်	ကြိမ်း
ကြိတ်	ကြိန်	ကြိပ်	ကြိမ်း	ကြိက်	ကြိမ်း
ကြိတ်	ကြိန်	ကြိပ်	ကြိမ်း	ကြိက်	ကြိမ်း

သင်ရိုး၎င်းတွင်လုံးကြီးတင်တချောင်းငင်ဟထိုးကိုသရကင်းသော

ဗျည်းကတစွန်လွှား၍သတ်ပုံ။

ဒိတ်	ဒိန်	ဒိပ်	ဒိမ်း	ဒိတ်	ဒိန်	ဒိပ်	ဒိမ်း	ဒောက်	ဒောင်း	ဒိုက်	ဒိုင်း
ညိတ်	ညိန်	ညိပ်	ညိမ်း	ညှိတ်	ညှိန်	ညှိပ်	ညှိမ်း	ညှောက်	ညှောင်း	ညှိုက်	ညှိုင်း
ကိုတ်	ကိုန်	ကိုပ်	ကိုမ်း	ကျိတ်	ကျိန်	ကျိပ်	ကျိမ်း	ကျောက်	ကျောင်း	ကျိုက်	ကျိုင်း
နိတ်	နိန်	နိပ်	နိမ်း	နှိတ်	နှိန်	နှိပ်	နှိမ်း	နှောက်	နှောင်း	နှိုက်	နှိုင်း
မှိတ်	မှိန်	မှိပ်	မှိမ်း	မှုိတ်	မှုိန်	မှုိပ်	မှုိမ်း	မှောက်	မှောင်း	မှိုက်	မှိုင်း
ယိတ်	ယိန်	ယိပ်	ယိမ်း	ယျိတ်	ယျိန်	ယျိပ်	ယျိမ်း	ယျောက်	ယျောင်း	ယျိုက်	ယျိုင်း
ရိတ်	ရိန်	ရိပ်	ရိမ်း	ရှိတ်	ရှိန်	ရှိပ်	ရှိမ်း	ရှောက်	ရှောင်း	ရှိုက်	ရှိုင်း
လိုတ်	လိုန်	လိုပ်	လိုမ်း	လှိတ်	လှိန်	လှိပ်	လှိမ်း	လှောက်	လှောင်း	လှိုက်	လှိုင်း
ဝှိတ်	ဝှိန်	ဝှိပ်	ဝှိမ်း	ဝှိတ်	ဝှိန်	ဝှိပ်	ဝှိမ်း	ဝှောက်	ဝှောင်း	ဝှိုက်	ဝှိုင်း
ဗှိတ်	ဗှိန်	ဗှိပ်	ဗှိမ်း	ဗျိတ်	ဗျိန်	ဗျိပ်	ဗျိမ်း	ဗျောက်	ဗျောင်း	ဗျိုက်	ဗျိုင်း

သင်ရိုးလုံးကြီးတင်တချောင်းငင်ယံပင်းဟထိုးသရရှိသောဗျည်းကို

သရကင်းသောဗျည်းကတစွန်ပြ၍သတ်ပုံ

ဗှိတ်	ဗှိန်	ဗှိပ်	ဗှိမ်း	ဗျိတ်	ဗျိန်	ဗျိပ်	ဗျိမ်း	ဗျောက်	ဗျောင်း	ဗျိုက်	ဗျိုင်း
လှိတ်	လှိန်	လှိပ်	လှိမ်း	လျှိတ်	လျှိန်	လျှိပ်	လျှိမ်း	လျှောက်	လျှောင်း	လျှိုက်	လျှိုင်း

မြန်မာသင်ပုန်းကြီး

ဆင်ရိုး ငှင်းရရစ်ဟထိုးသရရှိထားရင်းကို သရကင်း သောဗျည်းက
တစွန်လွှာ၍သတ်ပုံ။

ငြိတ် ငြိန်းငြိပ် ငြိမ်း ငြိတ် ငြိန်း ငြိပ် ငြိမ်း ငြောက် ငြောင်း ငြိုက် ငြိုင်း။
မြိတ် မြိန်းမြိပ် မြိမ်း မြိတ် မြိန်း မြိပ် မြိမ်း မြောက် မြောင်း မြိုက် မြိုင်း။

သင်ရိုး ငှင်းဗျည်းလုံးကြီးတင်တချောင်းငင်သရကင်းသောဗျည်းက
တစွန်လွှာ၍သတ်ပုံ။

ကိုင်း ခိုင်း ရိုင်း ယိုင်း ဝိုင်း ခိုင်း ဆိုင်း ခိုင်း စိုင်း ခိုင်း ခိုင်း။
ဗိုင်း ခိုင်း ခိုင်း ကိုင်း တိုင်း ထိုင်း ခိုင်း ခိုင်း ခိုင်း ခိုင်း ခိုင်း။
ဘိုင်း ခိုင်း ယိုင်း ရိုင်း လိုင်း ခိုင်း သိုင်း ဟိုင်း ခိုင်း ခိုင်း။

သင်ရိုး ငှင်းနည်း ထပ်မံ တချောင်းငင်လုံးကြီးတင်သရကင်းသော
ဗျည်းက တစွန်လွှာ၍သတ်ပုံ။

ကိုျိုင်း ချိုင်း ကျိုင်း ဖျိုင်း ဖျိုင်း ချိုင်း မျိုင်း လျိုင်း သျိုင်း။
ငှင်းနည်းရရစ်သတ်ပုံ။

ကြိုင်း ခြိုင်း ဂြိုင်း ခြိုင်း ခြိုင်း ခြိုင်း ခြိုင်း ခြိုင်း ခြိုင်း။
ငှင်းနည်းလုံးကြီးတင်တချောင်းငင်ဟထိုးသတ်ပုံ။

မြိုင်း ညှိုင်း ကျိုင်း နှိုင်း မှိုင်း ယှိုင်း ရှိုင်း လှိုင်း ဝှိုင်း ခြိုင်း။
ငှင်းနည်းထပ်မံရရစ်တထိုးသတ်ပုံ။
ဗှိုင်း လှိုင်း မြိုင်း ကြိုင်း။

သျှက် သျှင်း သျှစ် သျှည်း သျှတ် သျှစ် သျှပ် သျှမ်း သျှယ် သျှောင်း။
သေးသေးတင် တချောင်းငင် မသတ်ပုံ။

ကုံမ်း ခုံမ်း ခုံမ်း ယုံမ်း ခုံမ်း ခုံမ်း ဆုံမ်း ခုံမ်း ခုံမ်း သုံမ်း ခုံမ်း။
ခုံမ်း ခုံမ်း ခုံမ်း ကုံမ်း တုံမ်း ထုံမ်း ခုံမ်း ခုံမ်း နုံမ်း ခုံမ်း ခုံမ်း။
ဗုံမ်း ဘုံမ်း မုံမ်း ယုံမ်း ရုံမ်း လုံမ်း ခုံမ်း ထုံမ်း ဟုံမ်း ခုံမ်း ခုံမ်း။
ငှင်းနည်းထပ်မံသတ်ပုံ။

ကျုံမ်း ချုံမ်း ဂျုံမ်း ထျုံမ်း ပျုံမ်း ဖျုံမ်း ဗျုံမ်း ဘျုံမ်း ပျုံမ်း ယျုံမ်း။
ငှင်းနည်းရရစ်သတ်ပုံ။

ကြုံမ်း ခြုံမ်း ဂြုံမ်း ခြုံမ်း ခြုံမ်း ခြုံမ်း ခြုံမ်း ခြုံမ်း ခြုံမ်း။
ငှင်းနည်းဟထိုးသေးသေးတင်တချောင်းငင် မသတ်ပုံ။

ရှုံမ်း ညှုံမ်း ကျှုံမ်း နှုံမ်း ယှုံမ်း ရှုံမ်း လှုံမ်း ဝှုံမ်း ခြုံမ်း။
ငှင်းနည်းရရစ်ဟထိုးသင်ပုံ။
မုံမ်း - လုံမ်း မြုံမ်း ကြုံမ်း။



မြဝတီ-ဆယ်စောင်တွဲ



နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မင်္ဂလသုတ်ပါဠိတော်။

- က။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံ သု သဒေဝကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံ သဉ္စ မင်္ဂလံ။
- ခ။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပ ဝိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ-ဘဏာမဟေ။
- ဂ။ ဧဝံ မေ သုတံ၊ ဧတံ သမယံ ဘဂဝါ သာဝတ္ထိယံ
ဝိဟရတိ ဇေတဝနေ အနာထ ပိဏ္ဍိကဿ အာရာမေ။
အထခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ
ရတ္တိယာ အဘိက္ကန္တ ဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ
ဩဘာသေတွာ။

(ပဉ္စမအကြိမ်မြောက်)

ဆ။ ယေန ဘဂဝါ၊ တေ နုပသင်္ကမိ၊ ဥပသင်္ကမိတော ဘဂဝန္တံ၊ အဘိဝါဒေတော ကေမန္တံ အဋ္ဌာသိ၊ ကေမန္တံ ဌိတာခေါ သာဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

င။ ဗဟူဒေဝါ မနုဿာစ၊ မင်္ဂလာနိ အစိန္တယံ။
အာကင်္ခ မာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

၁။ အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂။ ပတိရူပ ဒေသ ဝါသောစ၊ ပုဗ္ဗေစ ကတပုညတာ။
အတ္တသမ္မာ ပဏိဓိစ၊ ဧတံ မင်္ဂလ မုတ္တမံ။

၃။ ဗာဟုဿစူဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော။
သုဘာသိတာ စ ယာဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၄။ မာတာ—ပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာစ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၅။ ဒါနဉ္စ ဓမ္မစရိယာစ၊ ဥာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။

၆။ အာရတီ ဝိရတီ၊ ပါပါမဇ္ဇ ပါနာစ သံယမော။
အပ္ပမာဒေါစ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

၇။ ဂါရဝေါစ နိဝါတောစ၊ သန္တုဋ္ဌိစ ကတညုတာ။
ကာလေန ဓမ္မသဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

မင်္ဂလသုတ် ပါဠိတော်

- ၇။ ခန္တီစ သောဝဏ္ဏဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
- ၉။ တပေါစ ဗြဟ္မစရိယဉ္စ၊ အရိယ သစ္စာန ဒဿနံ။
နိဗ္ဗာန သန္တိ ကိရိယာစ၊ ဧတံ မင်္ဂလ မုတ္တမံ။
- ၁၀။ ဖုဠဿ လောကဓမ္မဟိ၊ စိတ္တံ ယဿ န ကမ္မတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
- က။ တောဒိသာနိ ကတုာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

(မင်္ဂလသုတ် ပါဠိတော် ပြီး၏)

မင်္ဂလာသုတ်အနက် အမှန်း။

- (က) သဒေဝကော၊ နတ်နှင့်တကွသော လူတို့သည်။ ယံမင်္ဂလံ၊ အကြင်မင်္ဂလာတရားတော်ကို။ ဒွါဒသဟိ၊ တဆဲ၊ နှစ်နှစ်တို့ကာလပတ်လုံး။ စိန္တယိံ သု၊ ကြံကြံကုန်ပြီ။ သောတ္ထာနံ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော။ အဋ္ဌတိံ သဗ္ဗ၊ သုံးဆဲ၊ ရှစ်ပါး အပြားရှိသော။ တံ-မင်္ဂလံ၊ ထိုမင်္ဂလာ တရားတော်ကို။ နာဓိဂစ္ဆန္တိ၊ န အဓိဂစ္ဆန္တိ ဝေ-မသိနိုင်ကုန်သာလျှင်ကတည်း။ ။
- (ခ) ဒေဝဒေဝေန၊ နတ်တကာတို့ထက်မြတ်သော ဝိသုဒ္ဓိနတ် ဖြစ်တော် မူ သော ဘုရားသခင်သည်။ သဗ္ဗ လောက ဟိတတ္ထာယ၊ အလုံးစုံသောသတ္တလောက၏ အစီးအပွား အလို့ငှါ။ ဒေသိတံ၊ ဟောတော်မူအပ်သော။ သဗ္ဗပါပ ဝိနာသနံ၊ အလုံးစုံသောမကောင်းမှုတို့ကို ပယ်ဖျောက်တတ်သော။ တံ-မင်္ဂလံ၊ ထို-မင်္ဂလာ တရားတော်ကို။ ဟေ၊ အိုသတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။ ။

နိဒါန်း။

(ဂ) ဘန္တေ-ကဿပ အရှင်မဟာ-ကဿပ။ ဣဒံ သုတ္တံ၊ ဤ မဟာ မင်္ဂလာသုတ်တော်ကို။ မေ-မယာ အာနန္ဒတ္ထေရေန၊ အကျွန်ုပ် အာနန္ဒာမထေရ်သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သမ္မုခါ၊ မျက်မှောက်တော်မူ။ ဧဝံ၊ ဤသို့။ သုတံ၊ ကြားလိုက်ရ၏။ ဥပလက္ခိတံ၊ မှတ်လိုက်ရ၏။ ဥပခါရိတံ၊ ဆောင်လိုက်

ရ၏။ ကေံ၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ္ဍိသုဋ္ဌေး၏။ အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဝိဟရတိ၊ နေတော်မူ၏။

အထခေါ၊ ထိုသို့နေတော်မူသောအခါ၌။ အညတရာ၊ အမျိုးအမည်အားဖြင့်မထင်မရှားသော။ ဒေဝတာ၊ နတ်သားသည်။ အဘိက္ကန္တဿ၊ ညဉ့်ဦးယံလွန်ပြီးသော။ ရတ္တိယာ၊ သန်းခေါင်အခါ၌။ အဘိက္ကန္တဝဏ္ဏာ၊ အလွန်နှစ်လိုဘွယ်သော အဆင်းရှိသည်ဖြစ်၍။ ကေဝလကပ္ပံ၊ အလုံးစုံသော။ ဇေတဝန်၊ ဇေတဝန်ကျောင်းတော်ကို။ ဩဘာသေတွာ၊ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေဦး၍—

(ဆ) ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာဘုရားသခင်သည်။ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ထိုဘုရားရှိတော်မူရာအရပ်သို့။ ဥပသကံမိ၊ ကပ်လေ၏။ ဥပသကံမိတွာ၊ ကပ်လေပြီး၍။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အဘိဝါဒေတွာ၊ အလွန်ရှိသေစွာ ရှိခိုးဦး၍။ ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌။ အဋ္ဌာသိ၊ ရပ်လေ၏။ ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌။ ဌိတာခေါ၊ ရပ်ပြီးသော။ သာဒေဝတာ၊ ထိုနတ်သားသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ ဤသို့ နားတော်လျောက်ပေ၏။

တရားဟောရန် နတ်သားက လျှောက်ထားခြင်း။

(င) ဘန္တေ ဘဂဝါ၊ ဘုန်းတော်ကြီးသောအရှင်ဘုရား။ ဗဟူ၊ များစွာကုန်သော။ ဒေဝါစ၊ နတ်တို့သည်လည်းကောင်း။

မနုဿာစ၊ လူတို့သည်လည်းကောင်း။ သောတ္ထာနံ၊ စင်ကြယ်
စွာသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ချမ်းသာကို။ အကနိမာနာ၊ လိုချင်
တောင့်တ ကုန်သည်ဖြစ်၍။ မင်္ဂလာနိ၊ စီးပွားချမ်းသာခြင်း၏
အကြောင်းဖြစ်ကုန်သော မင်္ဂလာ တရားတော်တို့ကို။ ဒွါဒသ
ဟိ၊ တဆယ် နှစ်နှစ်တို့ ကာလပတ်လုံး။ စိန္တယိံ သု၊ ကြံကြကုန်
၏။ စိန္တယန္တံ၊ ကြံကြကုန်သော်လည်း။ နာဓိဂစ္ဆန္တိ၊ မသိနိုင်
ကုန်။ တံ၊ ထိုမင်္ဂလာတရားတော်တို့ကို။ တွံ၊ အရှင်ဘုရားသည်။
ဗြူဟိ၊ ဟောတော်မူပါလော့....။

**ဘုရားသခင်က ဟောပြောတော်မူသော
မင်္ဂလာတရားတော် ၃၈-ပါး။**

(၁) ဘောဒေဝပုတ္တ အို-နတ်သား....။

က။ ဗာလာနံ၊ သူမိုက်တို့၏။ ယာ သေဝနာစ၊ အကြင်
မမှီဝဲ မဆည်းကပ် ရခြင်းသည်၎င်း။

ခ။ ပဏ္ဍိတာနံ၊ ပညာရှိသောသူတို့ကို။ ယာသေဝနာစ၊
အကြင် မှီဝဲ ဆည်းကပ်ရခြင်းသည်၎င်း။

ဂ။ ပူဇနေယျာနံ၊ ပူဇော်ထိုက်သော သူတို့ကို။ ယာ
ပူဇာဇ၊ အကြင်ပူဇော်ရခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။
ဧတံ၊ ဤ သုံးပါးသော တရားသည်လျှင်။ ဥတ္တမံ၊
မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊
သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

(၂) ဘောဒေဝပုတ္တ အို-နတ်သား....။

က။ ပတိရူပ ဒေသဝါသောစ၊ တင့်အပ် လျှောက်ပတ်
သော အရပ်၌ နေရခြင်းသည်၎င်း။

- ခ။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကတပုညတဘ၊ မိမိပြုခဲ့ဘူးသော
ကောင်းမှုရှိသော သူ၏ အဖြစ်သည်၎င်း။
- ဂ။ အတ္တသမ္မာပဏိဓိစ၊ မိမိကိုယ်ကို ကောင်းစွာ—
ဆောက်တည်ရခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊
ဤသုံးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်
စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်
နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

(၃) ဘောဒေဝပုတ္တ အို—နတ်သား....။

- က။ ဗာဟုဿစူဉ္စ၊ အကြားအမြင်များသောသူ၏ အဖြစ်
သည်၎င်း။
- ခ။ သိပ္ပစူ၊ လက်မှုပညာ အစရှိသော အတတ်တို့ကို
တတ်ရခြင်းသည်၎င်း။
- ဂ။ သုသိက္ခိတော၊ ကောင်းစွာ သင် အပ် သော။ ဝိန
ယောစ၊ ဝိနည်းတရားသည်၎င်း။
- ဃ။ သုဘာသိတာ၊ ကောင်းစွာဆိုအပ်သော။ ယာဝါ
စာစ၊ အကြင်စကားသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊
ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်
စွာသော။ မင်္ဂလံ၊ မင်္ဂလာ မည်၏ဟူ၍။ တွံ၊ သင်
နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

(၄) ဘောဒေဝပုတ္တ အို—နတ်သား....။

- က။ မာတာပိတု၊ အမိအဘတို့ကို။ ဥပဋ္ဌာနဉ္စ၊ လုပ်ကျွေး
မေးမြ။ ရခြင်းသည်၎င်း။

- ခ။ ပုတ္တဒါရဿ၊ သား၊ မယားအား။ သင်္ဂဟောစ၊
သင်္ဂြိုဟ် ထောက်ပံ့ ရခြင်းသည်၎င်း။
- ဂ။ အနာကုလာ၊ အနှောင့် အရှက် မရှိကုန်သော။
ကမ္မန္တာစ၊ အမှုတို့ကို ပြုရခြင်းသည်၎င်း။ အတ္ထံ၊
ရှိ၏။ ဧတံ၊ ဤ သုံးပါးသော တရားသည် လျှင်။
ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။
တံ၊ သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

(၅) ဘောဒေဝပုတ္တ အို-နတ်သား....။

- က။ ဒါနဉ္စ၊ အလှူပေးရခြင်းသည်၎င်း။
- ခ။ ဓမ္မစရိယာစ၊ မြတ်သော အကျင့်ကို ကျင့်ရခြင်း
သည်၎င်း။
- ဂ။ ဥာတကာနံ၊ အဆွေအမျိုးတို့အား။ သင်္ဂဟောစ၊
သင်္ဂြိုဟ်ထောက်ပံ့ ရခြင်းသည်၎င်း။
- ဃ။ အနဝဇ္ဇာနိ၊ အပြစ်မရှိကုန်သော။ ကမ္မာနိစ၊ အမှု
တို့ကို ပြုရခြင်းသည်၎င်း။ အတ္ထံ၊ ရှိ၏။ ဧတံ၊
ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်
စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ ဟူ၍။ တံ၊ သင်
နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

(၆) ဘောဒေဝပုတ္တ အို-နတ်သား....။

- က။ ပါပါ၊ မကောင်းမှုမှ။ အာရတီစ၊ ဝေးစွာ ရှောင်
ကြဉ်ရခြင်းသည်၎င်း။
- ခ။ ဝိရတီစ၊ အထူးသဖြင့် ရှောင်ကြဉ်ရခြင်းသည်၎င်း။

- ဂ။ မဇ္ဇပါနာ၊ သေရည်-သေရက်တို့ကို သောက်ခြင်းမှ
သံယမောစ၊ ကောင်းစွာရှောင်ကြဉ်ရခြင်းသည်၎င်း
- ဃ။ ဓမ္မေသု၊ ကုသိုလ် ကောင်းမှုတို့၌။ အပ္ပမာဒေါ၊
မမေ့မလျော့ရခြင်းသည်၎င်း။ အတ္တံ၊ ရှိ၏။ ဧတံ၊
ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်
စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ ဟူ၍။ တွံ၊ သင်
နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

(၇) ဘောဒေဝပုတ္တ အို-နတ်သား....။

- က။ ဂါရဝေါ၊ ရိုသေထိုက်သော သူ တို့ ကို ရိုသေရ
ခြင်းသည်၎င်း။
- ခ။ နိဝါတော၊ မိမိကိုယ်ကို နှိမ့်ချ ရခြင်းသည်၎င်း။
- ဂ။ သန္တုဠီ၊ ရောင့်ရဲလွယ်ရခြင်းသည်၎င်း။
- ဃ။ ကတညုတာ၊ သူပြုဘူးသော ကျေးဇူးကို သိရ
ခြင်းသည်၎င်း။
- င။ ကာလေန၊ သင့်တင့် လျောက်ပတ်သော အခါ၌။
ဓမ္မဿဝနဉ္စ၊ သူတော်ကောင်းတရားကို နာရခြင်း
သည်၎င်း။ အတ္တံ၊ ရှိ၏။ ဧတံ ဤ-ငါးပါးသော
တရားသည်လျှင်၊ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊
မင်္ဂလာမည်၏ ဟူ၍။ တွံ၊ သင် - နတ်သားသည်။
ဂဏှာဟိ၊ မှတ်လေလော့။

(၈) ဘောဒေဝပုတ္တ အို-နတ်သား....။

- က။ ခန္တီ၊ သည်းခံရခြင်းသည်၎င်း။

(ပဉ္စမအကြိမ်မြောက်)

- ခ။ သောဝဏ္ဏသာတာစ၊ သူတော်ကောင်းတို့ဆုံးမ
အပ်သော စကားကို နာလွယ်သော သူ၏ အဖြစ်
သည်၎င်း။
- ဂ။ သမဏာနံ၊ ရဟန်း-ပုဏ္ဏားတို့အား။ ဒဿနဉ္စ၊
ဖူးမြင်ရခြင်းသည်၎င်း။
- ဃ။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အခါ၌။
ဓမ္မသာကစ္ဆာစ၊ တရားတော်ကို ဆွေးနွေးမေးမြန်း
ရခြင်းသည်၎င်း။ အတ္ထံ၊ ရှိ၏။ ဧတံ၊ ဤလေးပါး
သော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။
မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်-နတ်သား
သည်။ ဂဏှာဟိ၊ မှတ်လေလော့။

(၉) ဘောဒေဝပုတ္တ အို-နတ်သား....။

- က။ တပေါစ၊ ခြိုးခြံစွာ ကျင့်ရခြင်းသည်၎င်း။
- ခ။ ဗြဟ္မာစရိယဉ္စ၊ မြတ်သော အကျင့်ကို ကျင့်ရခြင်း
သည်၎င်း။
- ဂ။ အရိယသစ္စာနံ၊ အရိယသစ္စာတို့ကို။ ဒဿနဉ္စ၊ သိမြင်
ရခြင်းသည်၎င်း။
- ဃ။ နိဗ္ဗာနံ၊ နိဗ္ဗာန်ချမ်းသာကို။ သစ္စိကိရိယာစ၊ မျက်
မှောက် ပြုရခြင်းသည်၎င်း။ အတ္ထံ၊ ရှိ၏။ ဧတံ၊
ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ၊
မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊
သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

(၁၀) ဘောဒေဝပုတ္တ အို-နတ်သား....။

- က။ လောကဓမ္မေဟိ၊ လောကဓံတရား ရှစ်ပါးတို့နှင့်။
ဗုဋ္ဌဿ၊ တွေ့ထသော။ ယဿ၊ အကြင်၊ ရဟန္တာ
ပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်သည်။ နကမ္မတိ၊ မတုန်မလှုပ်။
- ခ။ အသောကံ၊ စိုးရိမ်ခြင်းလည်းမရှိ။
- ဂ။ ဝိရဇံ၊ ရမ္မက်ဟူသော မြူလည်းမရှိ။
- ဃ။ ခေမံ၊ ဘေးလည်းမရှိ။ ဧတံ၊ ဤ- လေးပါးသော
တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊
မင်္ဂလာမည်၏ ဟူ၍။ တွံ၊ သင် နတ် သား သည်။
ဂဏှာဟိ၊ မှတ်လေလော့။

(မင်္ဂလာ ပြုကျင့်ရသော အကျိုး)

(က) ဘောဒေဝပုတ္တ အို-နတ်သား....။

ဧတံဒိသာနိ၊ ဤသို့ သဘော ရှိကုန်သော။ အဋ္ဌတိံသ
မင်္ဂလာနိ၊ သုံးဆယ် ရှစ်ပါးသော မင်္ဂလာ တရားတော်တို့ကို။
ကတုာန၊ ပြုကျင့်ရသောကြောင့်။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်
တို့၌။ အပရာဇိတာ၊ ရန်သူတို့သည် မိမိအား မအောင်အပ်ကုန်
သည်ဖြစ်၍။ သဗ္ဗဉ္ဇ၊ အလုံးစုံသော အရပ်တို့၌။ သောတ္ထိံ၊
ချမ်းသာခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ တံ၊ ထို သုံးဆယ်
ရှစ်ပါးသော တရားသည်လျှင်။ ဧတသံ၊ ထို နတ်၊ လူတို့အား။
ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်
နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

မင်္ဂလာသုတ်အနက် ပြီး၏။

မင်္ဂလာတရား ၃၈-ပါး အကျဉ်း၊



အသေဝနာဝ ဗာဏာနိဟူသော ပုဒ်၌ ၃-ပါး။

- (၁) သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ခြင်းလည်း တပါး။
- (၂) ပညာရှိသောသူတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းတပါး
- (၃) ပူဇော်ထိုက်သော သူတို့ကို ပူဇော်ရခြင်းလည်းတပါး။

ပတိရူပ ဒေသဝါသောဝ ဟူသော ပုဒ်၌ ၃-ပါး။

- (၁) တင့်အပ်လျောက်ပတ်သော အရပ်၌ နေရခြင်းလည်း တပါး။
- (၂) ရှေးရှေးသော ကိုယ်၏အဖြစ်၌ ပြုအပ်သော ကောင်းမှု ရှိသောသူ၏ အဖြစ်လည်း တပါး။
- (၃) မိမိကိုယ်ကို ကောင်းစွာ ဆောက်တည် ရခြင်းလည်း တပါး။

ဗာဟုဿစူဉ္စ သိပ္ပဉ္စ ဟူသောပုဒ်၌ ၄-ပါး။

- (၁) အကြား အမြင် များသောသူ၏ အဖြစ်လည်း တပါး။
- (၂) အပြစ်မရှိသောအတတ်ကို တတ်ရခြင်းလည်း တပါး။
- (၃) ကောင်းစွာသင်အပ်သော ဝိနည်းတရားလည်းတပါး။
- (၄) ကောင်းစွာ ဆိုအပ်သော စကားလည်း တပါး။

မာတာပိတုညပဋ္ဌာနံ ဟူသော ပုဒ်၌ ၃-ပါး။

- (၁) အမိအဘတို့ကို လုပ်ကျွေး မွေးမြူ ရခြင်းလည်းတပါး။
- (၂) သား၊ မယားတို့အား သင်္ဂြိုဟ် ထောက်ပံ့ ရခြင်းလည်း တပါး။
- (၃) အနှောင့်အရှက် မရှိသော အမှုလည်း တပါး။

ဒါနဉ္စ ဓမ္မစရိယာ ဟူသော ပုဒ်၌ ၄-ပါး။

- (၁) အလှူပေးရခြင်းလည်း တပါး။
- (၂) တရားတော်နှင့်အညီ ကျင့်ရခြင်းလည်းတပါး။
- (၃) အဆွေ အမျိုးတို့အား သင်္ဂြိုဟ်ထောက်ပံ့ ရခြင်းလည်း တပါး။
- (၄) အပြစ်မရှိသော အမှုကို ပြုရခြင်းလည်းတပါး။

အာရတီ-ဝိရတီ ဟူသော ပုဒ်၌ ၄-ပါး။

- (၁) မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ရခြင်းလည်းတပါး။
- (၂) မကောင်းမှုကို အထူးသဖြင့် ရှောင်ကြဉ် ရခြင်းလည်း တပါး။
- (၃) သေအရက်ကို သောက်ခြင်းမှ ကောင်းစွာရှောင်ကြဉ် ရခြင်းလည်း တပါး။
- (၄) ကုသိုလ်တရားတို့၌ မမေ့လျော့ရခြင်းလည်း တပါး။

ဂါရုဓဝါစ နိဝါတဘဝ ဟူသော ပုဒ်၌ ၅-ပါး။

- (၁) ရှိသေအပ်သောသူကို ရှိသေရခြင်းလည်း တပါး။
- (၂) မိမိကိုယ်ကို နှိမ့်ချရခြင်းလည်း တပါး။
- (၃) ရောင့်ရဲ လွယ်ရခြင်းလည်း တပါး။
- (၄) သူ့ကျေးဇူးကို သိရခြင်းလည်း တပါး။
- (၅) လျှောက်ပတ်သော အခါ၌ တရားတော်ကို နာ ရ ခြင်းလည်း တပါး။

ခန္တီစ သောစစသံတာ ဟူသော ပုဒ်၌ ၄-ပါး။

- (၁) သည်းခံရခြင်းလည်း တပါး။
- (၂) သူတော်ကောင်းတို့ ဆုံး မ ရာ လိုက် နာ လွယ် ရ ခြင်းလည်း တပါး။
- (၃) ရဟန်း ပုဏ္ဏားတို့အား ဖူးမျှော် ရခြင်းလည်း တပါး။
- (၄) လျှောက်ပတ်သော အခါတို့၌တရားစကား ဆွေးနွေးရခြင်းလည်း တပါး။

တပေါစ ဗြဟ္မစရိယဉ္စ ဟူသော ပုဒ်၌ ၄-ပါး။

- (၁) ခြိုးခြံစွာ ကျင့်ရခြင်းလည်း တပါး။
- (၂) မြတ်သောအကျင့်ကို ကျင့်ရခြင်းလည်း တပါး။
- (၃) အရိယ သစ္စာတရားတို့ကို သိမြင်ရခြင်းလည်း တပါး။
- (၄) နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းလည်း တပါး။

ဗုဒ္ဓဿ လောကဓမ္မေဟိ ဟူသော ပုဒ်၌ ၄-ပါး။

- (၁) လောကဓံတရား ရှစ်ပါးတို့ နှင့် တွေ့ကြုံ ငြားသော် လည်း ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် တုန် လှုပ် ခြင်း မ ရှိ သည်လည်း တပါး။
- (၂) စိုးရိမ်ခြင်း မရှိသည်လည်း တပါး။
- (၃) ရမ္မက်ဟူသော မြူကင်းခြင်းသည်လည်း တပါး။
- (၄) ဘေးမရှိခြင်းလည်း တပါး။

(မင်္ဂလာတရား ၃၈-ပါးအကျဉ်း ပြီး၏)

.....X.....

မင်္ဂလသုတ် အမေး-အဖြေ။



- မေး။ ယခု အဘယ်စာကို သင်သနည်း။
ဖြေ။ မဟာမင်္ဂလသုတ်ကို သင်ပါသည်ဘုရား။
မေး။ မဟာမင်္ဂလသုတ်၌ အပြား အဘယ်မျှ ရှိပါသနည်း။
ဖြေ။ သုံးဆယ် ရှစ်ပါး အပြား ရှိပါသည်ဘုရား။
မေး။ အဘယ်ပါဠိကိုထောက်၍ သိရပါသနည်း။
ဖြေ။ ဒေသနာပရိယောသန နိဂုံး အဆုံးဖြစ်သော[တော
ဒိသာနိ အဋ္ဌတိံ သ မင်္ဂလာနိ]ဟူသောပါဠိကိုထောက်
၍ သိရပါသည်ဘုရား။
မေး။ အဘယ်မျှသော ဂါထာဖြင့် ဟောတော်မူပါသနည်း။
ဖြေ။ ဆယ်ဂါထာတို့ဖြင့် ဟောတော်မူပါသည်ဘုရား။
မေး။ ဟောတော်မူသော ဂါထာကား အဘယ်ဂါထာများ
ပါသနည်း။
ဖြေ။ အသေဝနာစလည်းတဂါထာ၊ ပတိရူပလည်းတဂါထာ၊
ဗာဟုဿစူဠလည်း တ ဂါ ထာ၊ မာ တာ ပိ တု လည်း
တဂါထာ၊ ဒါနဉ္စလည်း တဂါထာ၊ အာရတီလည်း
တဂါထာ၊ ဂါရဝေါစလည်း တဂါထာ၊ ခန္တီစလည်း
တဂါထာ၊ တပေါစလည်း တဂါထာ၊ ဖုဋ္ဌဿလည်း
တဂါထာ၊ ဤ - ဆယ်ဂါထာတို့ဖြင့် ဟောတော်မူပါ
သည် ဘုရား။
မေး။ အဘယ်အရပ်မှာ ဟောတော် မူသနည်း။
ဖြေ။ သာဓကိပြည်တွင် ဟောတော်မူပါသည် ဘုရား။

- မေး။ သာဝတ္ထိပြည်ဟု အဘယ်ကြောင့် တွင်သနည်း။
(အဘယ်ကြောင့် ဆိုသနည်း)
- ဖြေ။ (သဗ္ဗံ နေတ္ထေ အတ္ထံတိ) ဟု၊ ပါဠိရှိသောကြောင့်-
ခပ်သိမ်းသော လောကီ စည်းစိမ် ချမ်းသာ ရတနာ
အပေါင်းတို့သည် လိုရာခဏ ပြည့်စုံသောကြောင့်....
သာဝတ္ထိပြည်ဟု ခေါ်တွင်ပါသည်ဘုရား။
- မေး။ သာဝတ္ထိပြည်တွင် အဘယ် အ ရပ် မှာ ဟောတော်
မူသနည်း။
- ဖြေ။ ဇေတဝန် ကျောင်းတော်၌ ဟော တော် မူ ပါ သည်
ဘုရား။
- မေး။ ဇေတဝန် ကျောင်းတော်ဟု အဘယ်ကြောင့်....ခေါ်
သနည်း။
- ဖြေ။ ဇေတ မင်းသား၏ ဥယျာဉ်မြေကို ရွှေအသပြာ အတိ
ခင်းပြီးလျှင်၊ မြေဘိုးပေး၍ ဝယ်ယူ ဆောက်လုပ်အပ်
သောကြောင့်၊ “ဇေတဝန်” ကျောင်းတော်ဟု ခေါ်
ပါသည် ဘုရား။
- မေး။ အဘယ်သူ ဆောက်သနည်း။
- ဖြေ။ အနာထပိဏ်သူဌေး ဆောက်ပါသည် ဘုရား။
- မေး။ အ နာ ထ ပိဏ် သူ ဌေး ဟု အဘယ်ကြောင့် ခေါ်ပါ
သနည်း။
- ဖြေ။ (အနာထာနံ ပိဏ္ဏံ ဒဒါတိတိ အနာထ ပိဏ္ဏိကော)
ဟူသော ပါဠိနှင့်အညီ၊ ကိုးကွယ်ရာမရှိသော သူတို့ကို
ထမင်းရေစာ ပေးတတ်သောကြောင့်၊ အနာထပိဏ်
သူဌေးဟု ခေါ်တွင်ပါသည် ဘုရား။

မေး။ ငယ်မည်ကို အဘယ်သူ ဆိုသနည်း။

ဖြေ။ သုဒတ္တ ဆိုပါသည် ဘုရား။

မေး။ ဇေတဝန်ကျောင်းတော်သည် သာဝတ္ထိပြည်နှင့် နီးသလော—ဝေးသလော၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် စသည်တို့တွင် အဘယ်အရပ်မှာနည်း။

ဖြေ။ ဘဂဝါ သာဝတ္ထိယံ သာဝတ္ထိနဂရဿ အဝိဓူရေ ဓနုပဉ္စ သတမတ္တေ ဒက္ခိဏပဿေ ဟူသော သာဓကပါဌ် ရှိသောကြောင့် သာဝတ္ထိပြည်၏ တောင်အရပ် ဖြစ်သော ကုလလေးတော၊ အပြန် ငါးရာ အရပ်တွင် ဖြစ်ပါသည် ဘုရား။

မေး။ ဇေတဝန် ကျောင်းတော်သည် လေးထောင့်လော—စပွါယ်ရုံလော—ဦးပြည်းလော။

ဖြေ။ တိဘုမ္မိကေသု ဝန္ဓကုဋီသု ဟူ၍ သာဓကပါဌ်ရှိသောကြောင့်၊ စုလစ်မွန်းချွန်တို့ဖြင့် တင့်တယ်ဆန်းကြယ်စွာတန်းဆာဆင်အပ်သော ဘုံသုံးဆင့်ရှိသော ဇေတဝန် ကျောင်းတော် ဖြစ်ပါသည် ဘုရား။

မေး။ အဘယ်သူတောင်းပန်၍ ဟောတော်မူသနည်း။

ဖြေ။ အမျိုးအမည် မထင်ရှားသော နတ်သားတောင်းပန်၍ ဟောတော်မူပါသည် ဘုရား။

မေး။ အဘယ်ကြောင့် မထင်ရှားသော နတ်သားဟု ဆိုပါသနည်း။

ဖြေ။ အထခေါ် အညတရာ ဒေဝတာ-ဟူသော ပါဠိကို ထောက်၍ ဆိုပါသည် ဘုရား။

မေး။ မထင်ရှားသော နတ်သားသည် အဘယ်သူ ဖြစ်သနည်း။

ဖြေ။ ဣန္ဒသက္က သိကြားဟု ဆိုပါသည် ဘုရား။

မေး။ အဘယ်အခါတွင် တောင်းပန်သနည်း။

ဖြေ။ သန်းခေါင်ယံအခါတွင် တောင်းပန်ပါသည် ဘုရား။

မေး။ အဘယ်ကြောင့် သိရပါသနည်း။

ဖြေ။ အဘိက္ကန္တာယ ရတ္တိယာ ဟူသော ပါဠိကို ထောက်၍ သိရပါသည် ဘုရား။

မေး။ မထင်ရှားသော နတ်သားကို အဘယ် အကြောင်းကြောင့် သိကြားဟု ဆိုသနည်း။

ဖြေ။ ဘုရားသခင်၏ ခြေတော်ရင်း၌ ညဉ့်ဦးယံကား စတုမဟာရာဇ်နတ်တို့ ဆည်းကပ် ဖူးမြော်မြဲ အချိန်အခါ ဖြစ်ပါသည် ဘုရား။ သန်းခေါင်ယံကား တာဝတိံသာ နတ်သိကြားတို့ ဆည်းကပ် ဖူးမြော်မြဲ အချိန်အခါ ဖြစ်ပါသည် ဘုရား။ မိုးသောက်ယံကား ဗြဟ္မာတို့ ဆည်းကပ် ဖူးမြော်မြဲ အချိန်အခါ ဖြစ်ပါသည်။ ထိုအချိန် ကာလသုံးပါးတို့တွင် သန်းခေါင်ယံအချိန်ဖြစ်သောကြောင့် သိကြားဟု ဆိုပါသည် ဘုရား။

မေး။ သိကြား တောင်းပန်ကြောင်းကို အဘယ်သူ ကြား ပါသနည်း။

ဖြေ။ အရှင် အာနန္ဒာ ကြားပါသည် ဘုရား။

မေး။ အရှင် အာနန္ဒာ ကြားကြောင်းကို အဘယ်ကြောင့် သိရပါသနည်း။

ဖြေ။ [အာနန္ဒဇ္ဈေရနု - သုတံ] ဟူသောပါဌ်ကိုထောက်၍ သိရပါသည် ဘုရား။

မေး။ အရှင်အာနန္ဒာကြားသော်အဘယ်သူကိုပြောသနည်း

ဖြေ။ အရှင်မဟာ ကဿပ မထေရ်ကို ပြောပါသည်ဘုရား။

မေး။ အရှင်မဟာကဿပ-ဟု အဘယ်ကြောင့်ခေါ်သနည်း။

ဖြေ။ (ကသိကမ္မာဒီသု သံဝေဂံ ပဋိလဘိတွာ ပဗ္ဗဇ္ဇိတဗ္ဗတော ကဿပေါ) ဟူသောပါဌ်နှင့်အညီ၊ လယ်လုပ်ခြင်းအစ ရှိသော အမှုတို့၌ ထိတ်လန့်ခြင်းတရားကိုရ၍ ရဟန်း ပြုသောကြောင့် ကဿပဟု ခေါ်တွင်ပါသည်ဘုရား။

မေး။ ငယ်အမည်ကို အဘယ်သူ ဆိုသနည်း။

ဖြေ။ ရွှေအဆင်းကဲ့သို့ ကိုယ်သား ကိုယ်ရေတို့၏ တင့်တယ် ခြင်း အဆင်း ရှိသောကြောင့် ပိပ္ပလိလုလင်-ဟု ဆိုပါ သည် ဘုရား။

မေး။ မင်္ဂလာတရား၃၈-ပါးဆိုသော် အဘယ်သည်တို့နည်း။

ဖြေ။ အသေဝနာစ ဧတံမင်္ဂလ မုတ္တမံ ဟူသော ပထမ
ဒေသနာတော်၌ မင်္ဂလာသုံးပါး၊ ပတိရူပ ဧတံမင်္ဂလ
မုတ္တမံ ဟူသော ဒုတိယ ဒေသနာတော်၌ မင်္ဂလာ သုံး
ပါး၊ ဗာဟုဿစ္စဉ္စ ဧတံမင်္ဂလ မုတ္တမံ ဟူသော တတိယ
ဒေသနာတော်၌ မင်္ဂလာလေးပါး၊ မာတာပိတု ဧတံ
မင်္ဂလ မုတ္တမံ ဟူသော စတုတ္ထဒေသနာတော်၌ မင်္ဂလာ
သုံးပါး၊ ဒါနဉ္စ ဧတံမင်္ဂလ မုတ္တမံ ဟူသော ပဉ္စမဒေသ
နာတော်၌ မင်္ဂလာ လေးပါး၊ အာရတီ ဧတံ မင်္ဂလ
မုတ္တမံ ဟူသော ဆဋ္ဌ ဒေသနာတော်၌ မင်္ဂလာ လေး
ပါး၊ ဂါရဝေါစ ဧတံမင်္ဂလ မုတ္တမံ ဟူသော သတ္တမ
ဒေသနာတော်၌ မင်္ဂလာ ငါးပါး၊ ခန္တီစ ဧတံ မင်္ဂလ
မုတ္တမံ ဟူသော အဋ္ဌမဒေသနာတော်၌ မင်္ဂလာလေး
ပါး၊ တပေါစ ဧတံမင်္ဂလ မုတ္တမံ ဟူသော နဝမ ဒေ
သနာတော်၌ မင်္ဂလာ လေးပါး၊ ဖုဋ္ဌဿ ဧတံမင်္ဂလ
မုတ္တမံ ဟူသော ဒဿမ ဒေသနာတော်၌ မင်္ဂလာ
လေးပါး၊ ဤသို့အားဖြင့် - မင်္ဂလာတရား သုံးဆယ်
ရှစ်ပါး ရှိပါသည်ဘုရား။

မေး။ အသေဝနာစ အစရှိသော ပထမ ဒေသနာတော်၌
မင်္ဂလာသုံးပါးဆိုသော် အဘယ်သည်တို့နည်း။

ဖြေ။ သူမိုက်တို့ကို မမှီဝဲ မဆည်းကပ် ရ ခြင်း သည် လည်း
မင်္ဂလာတပါး၊ ပညာရှိသော သူတို့ကို မှီဝဲ ဆည်းကပ်
နှိုးနှောရခြင်းသည်လည်း မင်္ဂလာတပါး၊ ဘုရား အစ
ရှိသော ရတနာ သုံးပါးတို့အား အရိုအသေ အလေး

အမြတ် ပြု ရ ခြင်း သည် လည်း မင်္ဂလာတပါး၊ ဤသို့ အားဖြင့် အသေဝနာစ အစရှိသော ပထမ ဒေသနာတော်၌ မင်္ဂလာတရား သုံးပါးရှိပါသည် ဘုရား။

မေး။ အသေဝနာစ အစရှိသော ပထမ ဒေသနာတော်၌ မင်္ဂလာ သုံးပါးတို့ကို သိရပါပြီ၊ ပတိရူပ ဒေသဝါသောစ အစရှိသော ဒုတိယဒေသနာတော်၌ မင်္ဂလာတရားသုံးပါးဆိုသော် အဘယ်သည်တို့နည်း။

ဖြေ။ တင့်အပ် လျှောက်ပတ်သော အရပ်၌ နေရခြင်းသည် လည်း မင်္ဂလာတပါး၊ ရွှေ့ကန် ခဲ့ဘူးသောကောင်းမှု ရှိခြင်းသည်လည်းမင်္ဂလာတပါး၊ မိမိကိုယ်ကိုကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ရခြင်းသည်လည်းမင်္ဂလာတပါး၊ ဤသို့အားဖြင့် ပတိရူပ ဒေသဝါသောစ အစရှိသော ဒုတိယဒေသနာတော်၌ မင်္ဂလာတရားသုံးပါး ရှိပါသည် ဘုရား။

မေး။ ပတိရူပ ဒေသဝါသောစအစရှိသော ဒုတိယဒေသနာတော်၌ မင်္ဂလာ သုံးပါးတို့ကိုသိရပါပြီ၊ ဗာဟုဿဇ္ဇန္တ အစရှိသော တတိယ ဒေသနာတော်၌ မင်္ဂလာတရား လေးပါးဆိုသော် အဘယ်သည်တို့နည်း။

ဖြေ။ ကျမ်းဂန်တရားအကြားအမြင်မျှားရခြင်းသည်လည်း မင်္ဂလာတပါး၊ အပြစ် ခပ် သိမ်း ကင်း သော နှုတ်မှု အတတ်တို့ကို တတ်ရခြင်းသည်လည်း မင်္ဂလာတပါး၊ ကောင်းစွာသိအပ်သော ဝိနည်းတရားတို့ကိုသင်ကြား

ရခြင်းသည်လည်း မင်္ဂလာတပါး၊ အင်္ဂါ လေးပါးနှင့် ပြည့်စုံသော စကားကို ပြောဆို ရခြင်း သည်လည်း မင်္ဂလာတပါး၊ ဤသို့အားဖြင့် ဗာဟုဿစ္စဉ္စ အစရှိသော တတိယဒေသနာတော်၌ မင်္ဂလာတရား လေးပါး ရှိပါသည် ဘုရား။

မေး။ ဗာဟုဿစ္စဉ္စ အစရှိသော တတိယ ဒေသနာတော်၌ မင်္ဂလာတရား လေးပါးတို့ကို သိရပါပြီ၊ မာတာပိတု အစရှိသော စတုတ္ထ ဒေသနာတော်၌ မင်္ဂလာတရား သုံးပါးဆိုသော် အဘယ်သည်တို့နည်း။

ဖြေ။ အမိအဘတို့ကို လုပ်ကျွေး မွေးမြူရခြင်းသည်လည်း မင်္ဂလာတပါး၊ သား၊ မယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ ရခြင်းသည်လည်းမင်္ဂလာတပါး၊ အနှောင့်အရှက် မရှိသော လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းအမှုတို့ကို ပြုရခြင်းသည်လည်း မင်္ဂလာတပါး၊ ဤသို့အားဖြင့် မာတာ ပိတု အစရှိသော စတုတ္ထဒေသနာတော်၌မင်္ဂလာတရား သုံးပါးဖြစ်ပါသည် ဘုရား။

မေး။ မာတာပိတု အစရှိသော စတုတ္ထ ဒေသနာတော်၌ မင်္ဂလာ သုံးပါး တို့ကို သိရပါပြီ၊ ဒါနဉ္စ အစရှိသော ပဉ္စမဒေသနာတော်၌ မင်္ဂလာတရားလေးပါးဆိုသော် အဘယ်သည်တို့နည်း။

ဖြေ။ အလှူပေးရခြင်းသည်လည်းမင်္ဂလာတပါး၊ တရားကို ကျင့်ရခြင်းသည်လည်း မင်္ဂလာတပါး၊ အဆွေအမျိုး

တို့အား ထောက်ပံ့ရခြင်းသည်လည်း မင်္ဂလာတပါး၊
အပြစ်မရှိသော အကြင်အမှုတို့ကိုပြုရခြင်းသည်လည်း
မင်္ဂလာတပါး၊ ဤသို့အားဖြင့် ဒါနဉ္စအစရှိသော ပဉ္စမ
ဒေသနာတော်၌ မင်္ဂလာတရားလေးပါး ဖြစ်ပါသည်
ဘုရား။

မေး။ ဒါနဉ္စ အစရှိသော ပဉ္စမ ဒေသနာတော်၌ မင်္ဂလာ
လေးပါးတို့ကို သိရပါပြီ၊ အာရတိ အစရှိသော ဆဋ္ဌ
ဒေသနာတော်၌ မင်္ဂလာတရား လေး ပါး ဆိုသော်
အဘယ်သည်တို့နည်း။

ဖြေ။ မကောင်းမှုကိုမပြုမူ၍ ဝေးစွာရှောင်ကြဉ်ရခြင်းသည်
လည်း မင်္ဂလာတပါး၊ ကိုယ်၏အသက်ကို ငဲ့ကွက်ခြင်း
ကင်းသောစိတ်ဖြင့် (ငါသည် မကောင်းမှုကို မပြုပြီ၊
ငါ၏အသက်သေသော်လည်းသေပါစေ၊ သူ၏အသက်
ကို မသတ်မူ၍ သူ့ဥစ္စာကို ခိုးယူခြင်းအစရှိသော အမှု
တို့ကို မပြုပြီ) ဟု အထူးသဖြင့် ရှောင်ကြဉ်ခြင်းသည်
လည်း မင်္ဂလာတပါး။

မေး။ သုရာ ငါးပါးဆိုသည် အဘယ်သို့နည်း။

ဖြေ။ ပိဋသုရာ-မုံညက်ဖြင့်ပြုလုပ်သော သေ၊ ပုဝသုရာ-မုံဖြင့်
ပြုသော သေ၊ ဩဒနသုရာ ထမင်းဖြင့်ပြုသော သေ၊
ကိဏ္ဍပက္ခိတ္တသုရာတ - ဆေးထည့်၍ ပြုသော သေ၊
သမ္ဘာရသယုတ္တာ - များစွာသော အဆောက် အဦတို့
ဖြင့်ပြုသော သေ၊ ဤသည်ကား သုရာငါးပါး ဖြစ်ပါ
သည် ဘုရား။

မေး။ မေရယုငါးပါးဆိုသည် အဘယ်နည်း။

ဖြေ။ ပုပ္ဖါသဝေဂါ-အပွင့်အရည်ဖြင့် ပြုသောအရက်၊ ဖလာသဝေဂါ-သစ်မည်စည်သီး အစရှိသည်တို့ဖြင့်ပြုသောအရက်၊ မဇ္ဈိသဝေဂါ-မုဒရက်သီး အစရှိသည် တို့ဖြင့်ပြုသောအရက်၊ ဂုဠာသဝေဂါ-ကြံရည်တို့ဖြင့် ပြုသောအရက်၊ သမ္ဘာရသယုတ္တော များစွာသောအဆောက်အဦတို့ဖြင့် ပြုသောအရက်၊ ဤသည်ကား-မေရယ ငါးပါး ဖြစ်ပါသည် ဘုရား။

ဤ ဆိုအပ်ခဲ့ပြီးသော ယစ်မျိုးငါးပါးကိုသောက်စားခြင်းမှ စောင့်စည်း ရခြင်းသည်လည်း မင်္ဂလာတပါး၊ ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိ၊ ဒါန၊ ပတ္တာနုမောဒန၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိ၊ ဇုကမ္မ-တည်းဟူသော ကုသိုလ်တရား ဆယ်ပါးတို့၌၊ မမေ့ မလျော့ရခြင်းသည်လည်း မင်္ဂလာတပါး၊ ဤသို့အားဖြင့် အာရတီ အစရှိသော ဆဋ္ဌဒေသနာတော်၌ မင်္ဂလာတရား လေးပါး ဖြစ်ပါသည်ဘုရား။

မေး။ အာရတီ - အစရှိသော ဆဋ္ဌဒေသနာတော်၌ မင်္ဂလာတရား လေးပါးတို့ကို သိရပါပြီ၊ ဂါရဝေဂါစ အစရှိသော သတ္တမဒေသနာတော်၌ မင်္ဂလာတရား ငါးပါး ဟူသော်ကား အဘယ်သည်တို့နည်း။

ဖြေ။ အသက်သိက္ခာအားဖြင့် ကြီးသောသူ၊ ဂုဏ်ရှိသော သူတို့အား အရိုအသေ အလေးအမြတ် ပြုရခြင်းသည်လည်း မင်္ဂလာတပါး၊ မိမိကိုယ်ကို နှိမ့်ချ ရခြင်း

သည်လည်း မင်္ဂလာတပါး ရရသမျှသော ပစ္စည်း အသုံးအဆောင်တို့ဖြင့်ရောင့်ရဲလွယ်ရခြင်းသည်လည်း မင်္ဂလာတပါး၊ သူတပါးကျေးဇူးကို သိရခြင်း သည်လည်း မင်္ဂလာတပါး၊ လျှောက်ပတ်သော အခါ၌ တရားတော်ကို နာရခြင်းသည်လည်း မင်္ဂလာတပါး၊ ဤသို့အားဖြင့် သတ္တမဒေသနာတော်၌ မင်္ဂလာတရား ငါးပါး ဖြစ်ပါသည်ဘုရား။

မေး။ သတ္တမဒေသနာတော်ဖြစ်သော ဂါရဝေါစ၌ မင်္ဂလာတရားငါးပါးတို့ကို သိရပါပြီ၊ ခန္တီစ အစရှိသော အဋ္ဌမ ဒေသနာတော်၌ မင်္ဂလာတရား လေးပါး ဟူသော်ကား အဘယ်သည်တို့နည်း။

ဖြေ။ ကိုယ် အောက် ယုတ် သော သူ တို့ ကို သည်းခံရခြင်း သည်လည်း မင်္ဂလာတပါး၊ သူတော်ကောင်းတို့ ဆိုဆုံးမ လွယ်သောသူ၏ အဖြစ်သည်လည်း မင်္ဂလာတပါး၊ ရဟန်း၊ ပုဏ္ဏားတို့အား ဖူးမြင် ရခြင်းသည်လည်း မင်္ဂလာတပါး၊ လျှောက်ပတ်သော တရားစကားကို နှိုးနှောပြောဆို ဆွေးနွေး မေးမြန်း ရခြင်း သည်လည်း မင်္ဂလာတပါး၊ ဤသို့အားဖြင့် အဋ္ဌမ ဒေသနာတော် ဖြစ်သော ခန္တီစ၌ မင်္ဂလာ တရား လေးပါး ဖြစ်ပါသည်ဘုရား။

မေး။ အဋ္ဌမဒေသနာတော်ဖြစ်သော ခန္တီစ၌ မင်္ဂလာတရား လေးပါးတို့ကို သိရပါပြီ၊ တပေါ်စအစရှိသော နဝမ ဒေသနာတော်၌ မင်္ဂလာတရားလေးပါးဟူသော်ကား အဘယ်သည်တို့နည်း။

ဖြေ။ ခြိုးခြံစွာကျင့်ရခြင်းသည်လည်း မင်္ဂလာတပါး၊ မြတ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ် တရားကို ကျင့် ရခြင်း သည် လည်း မင်္ဂလာတပါး၊ အရိယသစ္စာတရားတို့ကို သိမြင်ရခြင်း သည်လည်း မင်္ဂလာတပါး၊ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည်လည်းမင်္ဂလာတပါး၊ ဤသို့ အားဖြင့် တပေါ်စအစရှိသော နဝမဒေသနာတော်၌ မင်္ဂလာတရား လေးပါး ဖြစ်ပါသည်တရား။

မေး။ နဝမ ဒေသနာတော်ဖြစ်သော တပေါ်စ၌ မင်္ဂလာတရား လေးပါးတို့ကို သိရပါပြီ၊ ဖဋ္ဌဿ အစရှိသော ဒဿမ ဒေသနာတော်၌ မင်္ဂလာတရား လေးပါး ဟူသော်ကား အဘယ်သည်တို့နည်း။

ဖြေ။ လာဘော-အလာဘော၊ ယသော-အယသော၊ နိန္ဒာပသံသာ၊ သုခံ-ဒုက္ခံ တည်းဟူသော လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့သော ရဟန္တာပုဂ္ဂိုလ်တို့၏စိတ်သည် တုံလှုပ်ခြင်းမရှိသောအဖြစ်သည်လည်းမင်္ဂလာတပါး၊ ထို-လောကဓံတရား ရှစ်ပါးတို့ နှင့် တွေ့သောအခါ စိုးရိမ်ခြင်း မရှိသည်လည်း မင်္ဂလာတပါး၊ ကိလေသာ ရမှတ်ဟူသော အညစ် အကြေးမတင် သန့်ရှင်း စင်ကြယ် သော အ ဖြစ် သည် လည်း မင်္ဂလာ တ ပါး၊ ကြောက်မက်ခြင်း ကင်း သော အ ဖြစ် သည် လည်း မင်္ဂလာတပါး၊ ဤသို့အားဖြင့် ဒဿမ ဒေသနာတော်၌ မင်္ဂလာတရားလေးပါး ဖြစ်ပါသည်တရား။

မေး။ မင်္ဂလာတရားတော်ကို အရှင် အာနန္ဒာ မထေရ်သည် အရှင်မဟာ ကဿပ မထေရ်အား ပြော ဆို သော် အဘယ် အရပ်မှာနည်း။

ဖြေ။ ရာဇဂြိုဟ်ပြည်မှာ ပြောပါသည် ဘုရား။

မေး။ ရာဇဂြိုဟ်ပြည်ဟု အဘယ်ကြောင့် ခေါ်သနည်း။

ဖြေ။ စကြာဝတေးအစရှိသော ဘုန်းကြီးသောမင်းတို့သည် သိမ်းယူရာ ဖြစ်သောကြောင့်၊ ရာဇဂြိုဟ်ပြည်ဟု ခေါ် တွင်ပါသည် ဘုရား။

မေး။ ရာဇဂြိုဟ်ပြည် မြို့တွင်းမှာလော၊ မြို့ပြင်မှာလော၊ အရှေ့-အနောက်-တောင် မြောက် စသော အရပ်တို့ တွင် အဘယ်အရပ်မှာ ပြောပါသနည်း။

ဖြေ။ ရာဇဂြိုဟ်၏ မြို့ပြင် မြောက် ဖက် အရပ်၊ ဝေဘာရ တောင်ဝှမ်း စရည်းပင်ရောက်သော ကျောက်ဂူလှိုင်ဝ ဌ် နတ်တို့ဘုံ ဆောင်ဗိမာန်နှင့်တူသော ရတနာမျိုးတို့ ဖြင့် တန်းဆာဆင်အပ်သော ချောမောပြေပြစ် ဆန်း ကြယ် လှစွာသော ရတနာသဘင် မဏ္ဍပ်၌ ဣန္ဒနီလာ မသာရဂလ်မနောမယအစရှိသော ရတနာမျိုးတို့ဖြင့် စီမံအပ်သော တွေ့တွေ့ဒီးဒီး ရွှေချောင်း စီးသကဲ့သို့ လျှံညီး တောက်ပသော ပလ္လင်ထက်၌ အဘိုးအတိုင်း မသိထိုက်သော ခင်းနှီး နေရာပေါ်တွင် ဆင်စွယ်စီ သော ယပ်ကိုကိုင့်၍ အရှေ့စူးစူး မျက်နှာမူလျက် နေတော်မူပြီးလျှင် ပထမ သံဂါယနာကို အမှူးပြု၍

ဆောင်ရွက်တော်မူသော အရှင်မဟာကဿပရဟန္တာ
ကြီးက မေးတော်မူလျှင် အရှင်အာနန္ဒာက ဖြေ
လျှောက်ပါသည် ဘုရား။

နတ်သား တောင်းပန်၍ ဟောတော် မူသောအခါ
ကုဋေရှစ်သန်းမျှလောက်ကုန်သော နတ်သားတို့သည်
ရဟန္တာဖြစ်၏ ဆိုပါသည်။ သောတာပန်-သကဒါဂါမ်
အနာဂါမ်ဖြစ်သူ အနန္တဆိုပါသည် ဘုရား။

(မင်္ဂလသုတ် အမေး—အဖြေ ဤတွင် ပြီး၏)

မင်္ဂလာသုတ် အဓိပ္ပါယ် အထူး မှတ်ရန်။

ဤ မဟာ မင်္ဂလာသုတ်အဓိပ္ပါယ်ကို အထူး မှတ်သားရန်
အတွက်၊ အနည်းငယ်မျှ
ထည့်သွင်း ဖော်ပြလိုက်ပါသည်။

(ဧကမန္တံအဋ္ဌာသိ) ဟူသော ပါဠိ၏ အဓိပ္ပါယ်ကား၊ နီးလွန်း
သောအရပ်၊ ဝေးလွန်းသောအရပ်၊ လေညာ
ဖြစ်သောအရပ်၊ မြင့်သောအရပ်၊ ရှေ့-တူရူ
ဖြစ်သောအရပ်၊ နောက်-တူရူဖြစ်သောအရပ်
၎င်း ခြောက်ရပ်မှ လွတ်သောအရပ်ကို ဆိုလို
သည်။

(ပတိရူပဒေသဝါသောစ) ဟူသောပါဠိ၏ အဓိပ္ပါယ်ကား၊
ရတနာသုံးပါး ထင်ရှားရှိသောအရပ်၌ နေရာ
ခြင်းကို ဆိုလိုသည်။

(အတ္တသမ္မာပဏိဓိစ) ဟူသောပါဠိ၏အဓိပ္ပါယ်ကား၊ ဒုစရိုက်
ဆယ်ပါးမှ ရှောင်ကြဉ်ရမည် ဆိုလိုသည်။

(သုဘာသိဏာစ ယာဝါစာ) ဟူသောပါဠိ၏ အဓိပ္ပါယ်ကား၊
ပိသုဏဝါစာမှ ကြဉ်၍ဆိုသော သုဘာသိတ
စကား၊ ဖရသဝါစာမှ ကြဉ်၍ဆိုသော ပိယ
ဝါစာစကား၊ သမ္ပပ္ပလာပမှ ကြဉ်၍ဆိုသော
ဓမ္မစကား၊ မုသာဝါဒမှ ကြဉ်၍ ဆို သော
သစ္စာစကား၊ ဤ အင်္ဂါလေးပါး နှင့် ပြည့်စုံ
သော စကားကို ဆိုလိုသည်။

(ပုတ္တဒါရဿ သင်္ဂဟော) ဟူသော ပါဠိ၏ အဓိပ္ပာယ်ကား၊
သရဏဂုံ ဆောက်တည်ပြီး၊ ပဉ္စသီလကို
စောင့်ထိန်း၍၊ ကုသိုလ် ကောင်းမှုကို ပြုခါ
တရားတော် နှင့် အညီ သား၊မယား တို့ကို
မွေးမြူရမည် ဆိုလိုသည်။

(ဒါနဉ္စမ္မစရိယာ) ဟူသောပါဠိ၏ အဓိပ္ပာယ်ကား၊ ဆွမ်း
အဖျော် ကျောင်းသင်္ကန်း ယာဉ် ပန်းနံ့သာ
ပျောင်း နံ့သာအိပ်ရာ နေရာဆီမီး ၎င်းဒါန
ဝတ္ထုဆယ်ပါး၊ သူနာတို့၏ အထောက်အပံ့
ဖြစ်သော ဆေး၊ ဤတဆယ် တပါးကို ဒါနဉ္စ
ပုဒ်၌သွင်းအပ်၏၊ ငါးပါးသီလ၊ ဆယ်ပါးသီလ
စတုပါရိသုဒ္ဓိသီလတို့ကို ဓမ္မစရိယပုဒ်၌ သွင်း
အပ်၏၊ အဋ္ဌင်္ဂသီလကို အနဝဇ္ဇာနိ၊ ကမ္မာနိ
ဟူသောပုဒ်၌ သွင်းအပ်၏။

(အာရတီ—ဝိရတီ) ဟူသောပါဠိ၏ အဓိပ္ပာယ်ကား၊ စိတ်နှလုံး
ဖြင့် ကြည်ခြင်းသည် အာရတီ မည်၏၊ ကိုယ်
နှုတ် နှစ်ပါးဖြင့်ကြည်ခြင်းသည် ဝိရတီမည်၏။

(မဇ္ဇပါနာ) ဟူသော ပါဠိ၏ အဓိပ္ပာယ်ကား၊ သုရာငါးပါး
မေရယ ငါးပါးကို ရှောင်ကြဉ်ရမည် ဆိုလို
သည်။

(သန္တုဠိစ) ဟူသောပါဠိ၏ အဓိပ္ပာယ်ကား၊ ကိလေသာတို့ကို
ခေါင်းပါးစေခြင်းငှါလောကီအာရုံသို့မလိုက်
မူ၍၊ ရရှိသမျှသော ပစ္စည်းတို့ဖြင့် ရောင်းရ၍
သုံးဆောင်ရမည် ဆိုလိုသည်။

(ကာလေနဓမ္မဿဝနံ) ဟူသောပါဠိ၏အဓိပ္ပာယ်ကား၊ ကာမ
ဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်၊ ဤ
မိစ္ဆာဝိတက်မဝင်လာသောအခါသည် တရား
တော်ကို နာရခြင်းငှါ လျှောက်ပတ်သော
အခါ မည်၏။

(သောဝစဿတာ) ဟူသော ပါဠိ၏ အဓိပ္ပာယ်ကား၊ သား
တော် ရာဟုလာကို သြဝါဒပေးတော်မူသော
အခါ၊ တခွန်းတည်းသော စကားဖြင့် နာယူ
လွယ်သကဲ့သို့၊ သူတော်ကောင်းတို့၏ ဆိုဆုံးမ
စကားကို တခွန်းတည်းဖြင့် နားထောင်နာယူ
လွယ်ရမည် ဆိုလိုသည်။

(သမာဏာနဉ္စဒဿနံ) ဟူသောပါဠိ၏ အဓိပ္ပာယ်ကား၊ သီလ
ဝန္တ ပုထုဇနံ ပုဂ္ဂိုလ်နှင့် အတူ သေဉ္စပုဂ္ဂိုလ်
ခုနစ်ယောက်တို့အားဖူးမြင်ရမည်ဆိုလိုသည်။

(တပေါစ) ဟူသော ပါဠိ၏ အဓိပ္ပာယ်ကား၊ ဝီရိယကို ဖြစ်
စေ၍ ဣန္ဒြိယသံဝရသီလကို လုံခြုံ အောင်
ထိန်းသိမ်းရမည် ဆိုလိုသည်။

(ဗြဟ္မစရိယဉ္စ) ဟူသောပါဠိ၏ အဓိပ္ပာယ်ကား မေထုန်၇-မီး
မှ ရှောင်ကြဉ်ရမည် ဆိုလိုသည်။

(အရိယသစ္စာနဒဿနံ) ဟူသော ပါဠိ၏ အဓိပ္ပာယ်ကား၊
အရဟတ္တဖိုလ်သို့ ရောက်ခြင်း၊ ဆင်ခြင်ခြင်းကို
ဆိုလိုသည်။

(နိဗ္ဗာန သစ္စိကိရိယာစ) ဟူသော ပါဠိ၏ အဓိပ္ပာယ်ကား....
သစ္စာလေးပါးကို မဂ် ဥာဏ် ဖြင့် မြင် ရ မည်
ဆိုလိုသည်။

(လောကဓမ္မဟိ) ဟူသော ပါဠိ၏ အဓိပ္ပာယ်ကား.... လာဘ်
ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံရှိခြင်း၊ အခြံ
အရံမရှိခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်း
သာခြင်း၊ ဆင်းရဲခြင်း၊ ဤ-လောကဓ တရား
ရှစ်ပါးကို ဆိုလိုသည်။

(မင်္ဂလာသုတ်အဓိပ္ပာယ် အထူးမှတ်ရန် အကျဉ်းပြီး၏)

.....X.....

မင်္ဂလာတရား(၃၈)ပါး သံပေါက်၊



- ၁။ ကောလာ ဟလ၊ ကြံကုန်ကြ၊ ဒေဝမနုဿ။
- ၂။ သက္က-သိကြား၊တောင်းပန်ငြား၊ဟောထားဒေသနာ။
- ၃။ အသေဝနာစ၊ ဗာလာန၊ ရှောင်ကြဝေးဝေးခွါ။
- ၄။ ပဏ္ဍိတာနဉ္စ၊ သေဝန၊ ပေါင်းကြမှီဝဲရာ။
- ၅။ ပူဇနိယ၊ ပူဇာစ၊ ပြုကြအပ်သည်သာ။
- ၆။ ပတိရူပ၊ တင့်အပ်လှ၊ ဒေသအရပ်မှာ။
- ၇။ ပုဗ္ဗေကတ၊ လှူဒါန၊ ရှေးကပြုသော်သာ။
- ၈။ ကိုယ်ကိုစောင်မ၊ ဆောက်တည်က၊ လားကြနိဗ္ဗုတာ။
- ၉။ အကြားအမြင်၊ များမြောက်ပင်၊ ကြည်လင်အားထုတ်ပါ။
- ၁၀။ အပြစ်မရှိ၊ ကင်းလွတ်ဘိ၊ ကဝိမှတ်ကုန်ရာ။
- ၁၁။ ဝိနယောစ၊ သိက္ခိတ၊ သင်ကြမျိုးလေးဖြာ။
- ၁၂။ သုဘာသိတ၊ ယာဝါစ၊ ကောင်းလှဆိုအပ်စွာ။
- ၁၃။ မာတာပိတ၊ မိန့်ငဲ့ဘ၊ နိစ္စ လုပ်ကျွေးပါ။
- ၁၄။ မယား၊သားအား၊ သင်္ဂြိုဟ်ငြား၊ တပါးမင်္ဂလာ။
- ၁၅။ အနာကုလ၊ ကမ္မန္တ၊ ပြုကြမှုကိစ္စာ။
- ၁၆။ အလှူဒါန၊ ပေးဝေငှ၊ ထက်လှစေတနာ။

- ၁၇။ အကျင့်ဓမ္မ၊ ကောင်းမြတ်လှ၊ မခွသူတော်စွာ။
 ၁၈။ ဥာတကာနဉ္စ၊ သင်္ဂဟ၊ မ၊ စ သင်္ဂြိုဟ်ပါ။
 ၁၉။ အနဝဇ္ဇ၊ ပြစ်မရ၊ ပြုကြအပ်သည်သာ။
 ၂၀။ အာရတီစ၊ အဓမ္မ၊ နေ့-ည ကြည်ကုန်ပါ။
 ၂၁။ ဝိရတီစ၊ ထူးထွေလှ၊ ကြည်ကြမှုပါပါ။
 ၂၂။ မဇ္ဇပါန၊ ယစ်မျိုးစ၊ ရှောင်ကြလှတကာ။
 ၂၃။ ကုသိုလ်ဓမ္မ၊ အားထုတ်ကြ၊ နေ့-ည မမေ့ရာ။
 ၂၄။ ဂါရဝေါစ၊ ရိုတုပ်ကွ၊ မြတ်လှဓမ္မတာ။
 ၂၅။ နိဝါတောစ၊ ကိုယ်နှိမ့်ချ၊ မာနမထောင်ရာ။
 ၂၆။ သန္တုဋ္ဌီစ၊ ရောင့်ရဲကြ၊ နိစ္စအလွယ်သာ။
 ၂၇။ သူ၏ကျေးဇူး၊ မထိမ်မြူး၊ ကြည်နူးသိကုန်ပါ။
 ၂၈။ လျော့က်ပတ်ကာလ၊ မြတ်ဓမ္မ၊ နာကြအပ်သည်သာ။
 ၂၉။ သည်းခံနှလုံး၊ သူတော်ထူး၊ ရှင်ပြုံးကျင့်အပ်စွာ။
 ၃၀။ ကောင်းသည့် စကား၊ ဆိုတတ်ငြား၊ အများ ကြည်
 မေတ္တာ။

- ၃၁။ မကောင်းမှုအား၊ ဝေးစွာရှား၊ လားလားကြည်ကုန်ပါ။
 ၃၂။ ရဟန်းသူမြတ်၊ ဖူးမြင်အပ်၊ ယွင်းချွတ်မရှိရာ။
 ၃၃။ သုံးခါတလ၊ မြတ်ဓမ္မ၊ နေ့ည ဆွေးနွေးရာ။
 ၃၄။ ခြိုးခြံကျင့်ဝတ်၊ သူတော်မြတ်၊ မပြတ်အရိယာ။
 ၃၅။ ဗြဟ္မစရိယ၊ ဖြူစင်လှ၊ ကျင့်ကြပဏ္ဍိတာ။

- ၃၆။ အရိယသစ္စ၊ ဒဿန၊ သိကြမ္မမျိုးလေးဖြာ။
- ၃၇။ နိဗ္ဗာန်မျက်မှောက်၊ ပြုကုန်မြောက်၊ ထွန်းတောက်
မင်္ဂလာ။
- ၃၈။ လောကဇာတရား၊ တွေ့ကြုံငြား၊ လှုပ်ရှားမရှိရာ။
- ၃၉။ စိုးရိမ်သောက၊ စိတ်မခွ၊ ကင်းကြလွတ်သည်သာ။
- ၄၀။ ကိလေသာမျိုး၊ နှောင်ဖွဲ့ကြိုး၊ ဖြတ်ချိုးရှင်းရှင်းကွာ။
- ၄၁။ အဇ္ဈတ္တိက၊ ဗာဟိရ၊ ဘေးမှလွတ်သည်သာ။
- ၄၂။ သုံးဆယ်ရှစ်ပါး၊ ဤတရား၊ အများမှတ်ကုန်ပါ။
- ၄၃။ ကျက်၍အရ၊ ဆောင်လေက၊ ကြီးလှမင်္ဂလာ။
- ၄၄။ ကြက်သရေမျိုး၊ နေ့တိုင်းတိုး၊ ဟိုးဟိုးကျော်မည်သာ။

(မင်္ဂလာတရားတော် ၃၈-ပါး သံပေါက် ပြီး၏)

.....*.....

အပြင်အောင်ခြင်း[၈]ပါး ပါဠိ။



- (၁) ဗာဟု သဟဿ မဘိနိဗ္ဗိတ သာရုဓန္တံ၊
ဂီရိမေခလံ ဥဒိတသောရံ သသေန မာရံ။
ဒါနာဒိ ဓမ္မ ဝိဠိနာ ဇိတဝါ မုနိန္ဒော၊
တံ တေဇသာ ဘဝတု မေ ဇယမဂ်လဂ္ဂံ။
- (၂) မာရာတိရေက မဘိယုဇ္ဈိတ သမ္မရတ္တိံ၊
သောရံ ပနာဠာဝက မက္ခမ ထဒ္ဓယက္ခံ။
ခန္တိ သုဒန္တ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊
တံ တေဇသာ ဘဝတု မေ ဇယမဂ်လဂ္ဂံ။
- (၃) နာဠာဂီရိံ ဂဇဝရံ အတိမဒ္ဒဘူတံ၊
ဒါယဂ္ဂိ စက္ကမသနီဝ သုခါရုဏန္တံ။
မေတ္တဗျုသေက ဝိဓိနာ ဇိတဝါ မုနိန္ဒော၊
တံ တေဇသာ ဘဝတု မေ ဇယမဂ်လဂ္ဂံ။
- (၄) ဥက္ခိတ္တ ခဂ္ဂမဘိဟတ္ထ သုဒါရုဏန္တံ၊
ဓါဝံ တိယောဇန ပထဂ်လိ မာလဝန္တံ။
ဣဒ္ဓိံဘိ သင်္ခတမနော ဇိတဝါ မုနိန္ဒော၊
တံ တေဇသာ ဘဝတု မေ ဇယမဂ်လဂ္ဂံ။
- (၅) ကတုာန ကဠ မုဒရံ ဣဝ ဂဗ္ဘိနိယံ၊
စိဉ္ဇာယ ဒုဠဝစနံ ဇနကာယ မဇ္ဈေ။
သန္တေန သောမ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊
တံ တေဇသာ ဘဝတု မေ ဇယမဂ်လဂ္ဂံ။

- (၆) သစ္စံ ဝိဟာယ အတိသစ္စက ဝါဒကေတု။
 ဝါဒါဘိရော ပိတမနံ အတိအန္တဘူတံ။
 ပညာ ပဒီပ ဇလိတော ဇိတဝါ မုနိန္ဒော၊
 တံ တေဇသာ ဘဝတု မေ ဇယမဂ်လဂ္ဂံ။
- (၇) နန္ဒောပနန္ဒ ဘုဇဂံ ဝိဝိဓံ မဟိဒ္ဓိ။
 ပုတ္တေန ထေရဘုဇဂေန ဓမ္မာပယန္တော။
 ဣဒ္ဓုပဒေသ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊
 တံ တေဇသာ ဘဝတု မေ ဇယမဂ်လဂ္ဂံ။
- (၈) ဒုဂ္ဂါသုဒ္ဓိဋ္ဌိ ဘုဇဂေန သုဒ္ဓ ဟတ္ထံ။
 ဗြဟ္မံ သုတံ ဇုတိ မဟိဒ္ဓိ ဗာဘာဘိဓါနံ။
 ဥာဏာဂဒေန ဝိဓိနာ ဇိတဝါ မုနိန္ဒော၊
 တံ တေဇသာ ဘဝတု မေ ဇယမဂ်လဂ္ဂံ။

(အပြင်အောင်ခြင်း ၈-ပါး ပါဠိ ပြီး၏)

.....*.....

အပြင်အောင်ခြင်း ၈-ပါး အနက်။

(၁) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဂီရိ
 မေခလံ၊ ဂီရိမေခလာအမည်ရှိသောဆင်ကို။ ဥဒိတံ၊ တက်စီးထ
 သော။ အဘိနိဗ္ဗိတသာဝုဓန္တံ၊ အလွန် ဖန်ဆင်း အပ်သော
 လက်နက်နှင့် တကွ ဖြစ်သော။ ဗာဟုံသဟဿံ၊ တထောင်
 သော လက်ရုံး ရှိထသော။ ယောရံ၊ ကြမ်းထမ်းစွာသော။
 သယေနမာရံ၊ စစ်သည် နှင့် တကွသော မာရ်နတ်သားကို။

ဒါနာဒိ ဓမ္မဝိဓိနာ၊ ဒါန ပါရမီ အစရှိသော တရားတည်းဟူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မှုလေပြီ။ တံတေဇသာ၊ မာရ်နတ်သားကို အောင်တော်မှုသော ထို - မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်း မင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၂) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ မာရာတိရေကံ၊ မာရ်နတ်သားထက်အလွန်။ သဗ္ဗရတ္တိံ၊ ညဉ့်သုံးယံပတ်လုံး။ အဘိယုဇ္ဈိတံ၊ အလွန် စစ်ထိုးနိုင်ထသော။ ဃောရံ၊ ကြောက်မက်ဘွယ် ရှိထသော။ အက္ခမံ၊ သူတပါးတို့သည် သည်းခံနိုင်ခဲ့ထသော။ ထဒ္ဓံ၊ ကြမ်းထမ်းခက်မာစွာထသော။ အာဠာဝကံ၊ အာဠာဝက အမည်ရှိသော။ ယက္ခံ၊ ပန၊ ဘီလူးကို ကား။ ခန္တိသုဒန္တဝိဓိနာ၊ သည်းခံတော်မူခြင်း၊ ကောင်းစွာ ယဉ်ကျေးစေတော်မူခြင်း တည်းဟူသော အစီ အရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မှုလေပြီ။ တံတေဇသာ၊ အာဠာဝက ဘီလူးကို အောင်တော်မှုသော ထို မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၃) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဒါယဂ္ဂိ စက္ကမသနီဝ၊ တောမီး မိုးကြိုးစက်ကဲ့သို့။ သုဒါရုဏန္တံ၊ အလွန် ကြမ်းကြုတ်စွာထသော။ အတိမဒ္ဓဘူတံ၊ အလွန် မုန်ယစ်စွာ ထသော။ နာဠာဂီရိံ၊ နာဠာဂီရိ အမည်ရှိသော။ ဂဇဝရံ၊ မြတ်သော၊ မင်းစီးဆင်ကို။ မေတ္တဗ္ဗုသေကဝိဓိနာ၊ မေတ္တာတော် ရေကို သွင်းခြင်း တည်းဟူသော အစီ အရင်ဖြင့်။ ဇိတဝါ၊

အောင်တော် မူလေပြီ။ တံတေဇသာ၊ နာဠာဂီရိဆင်ကို
အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အား
ဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊
အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၄) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဥက္ခိတ္တ
ခဂ္ဂ မဘိဟတ္ထသုဒါရုဏန္တံ၊ ချီအပ်သောသန်လျက် လက်၌ရှိ
သည်ဖြစ်၍ အလွန်ကြမ်းကြုတ်စွာထသော။ တိယောဇနပထံ၊
သုံးယူဇနာရှိသောခရီးကို။ ဓါပံ၊ တဟုန်တည်း ပြေးစွမ်းနိုင်ထ
သော။ အင်္ဂုလိမာလဝန္တံ၊ လက်ညှိုးတည်းဟူသော ပန်းရှိ
သော ခိုးသူကို။ ဣဒ္ဓိဘိသင်္ခတမနော၊ တန်ခိုးတော်အားဖြင့်
ဖန်ဆင်းအပ်သော နှလုံးတော်ရှိသည်ဖြစ်၍။ ဇိတဝါ၊ အောင်
တော်မူလေပြီ။ တံတေဇသာ၊ အင်္ဂုလိမာလ အမည်ရှိသော
ခိုးသူကိုအောင်တော်မူသော ထိုမြတ်စွာဘုရား၏တန်ခိုးတော်
အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊
အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၅) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ကဋ္ဌံ၊
သစ်သားကို။ ဂဗ္ဘိနိယံ၊ ကိုယ်ဝန်ဆောင်သော။ ဥဒရံဣဝ၊
ဝမ်းကဲ့သို့။ ကတုာန၊ ပြုလတ်၍။ ဇနတယမဇ္ဈေ၊ တရားနာ
ပရိသတ်ဖြစ်သော လူ့ရဟန်းအပေါင်းတို့အလယ်၌။ စိဉ္ဇာယ၊
စိဉ္ဇမာဏဝိကာ အမည်ရှိသော မိန်းမညစ်၏။ ဒုဋ္ဌဝစနံ၊ စုပ်စွဲ
သောအားဖြင့် ဖျက်စီးသောစကားကို။ သန္တေန၊ ပြိမ်သက်စွာ
သော။ သောမဝိဓိနာ၊ ဖြူစင်စွာသောအစီအရင်ဖြင့်။ ဇိတဝါ၊
အောင်တော်မူလေပြီ။ တံတေဇသာ၊ စိဉ္ဇမာဏဝိကာ အမည်

ရှိသောမိန်းမညစ်၏စုပ်စွဲသောအားဖြင့် ဖျက်ဆီးသောစကား
ကို အောင်တော်မူသော ထို-မြတ်စွာဘုရား၏ တန်ခိုးတော်
အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊
အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၆) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ သစ္စံ၊
မှန်သောစကားကို။ ဝိဟာရ၊ စွန့်၍။ အတိသစ္စကဝါဒကေတု၊
မမှန်သည်ကို မှန်သည်ဟု ဆိုအပ်သော ဝါဒတည်းဟူသော
မှန်ကင်း ရှိထသော။ ဝါဒါဘိရောပိတမနံ၊ မိမိဝါဒဖြင့် သူ
တပါးတို့အား နှိမ်နှင်းလိုသောစိတ် ရှိထသော။ အတိအန္ဓဘူ
တံ၊ အလွန် မိုက်လှစွာသော ကုဋဒန္တ အမည်ရှိသော သစ္စက
ပရဗိုဇ်ကို။ ပညာဒီပဇလိတော၊ ပညာတော် တည်းဟူသော
ဆီမီးတန်ဆောင်ကို ညှိထွန်းတော် မူသည်ဖြစ်၍။ ဇိတဝံ၊
အောင်တော်မူလေပြီ။ တံတေဇသ၊ ကုဋဒန္တ အမည်ရှိသော
သစ္စကပရဗိုဇ်ကို အောင်တော်မူသော ထို မြတ်စွာဘုရား၏
တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။
ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(၇) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဝိဝိဓံ၊
အထူးထူး အပြားပြားရှိသော။ မဟိဒ္ဓိံ၊ ကြီးသော တန်ခိုးရှိ
သော။ နန္ဒောပနန္ဒဘုဇင်္ဂ၊ နန္ဒောပနန္ဒအမည်ရှိသော နဂါးမင်း
ကို။ ထေရဘုဇဂေန၊ ကြီးမြတ်သော နဂါးမင်း ဖြစ်တော် မူ
သော။ ပုတ္တေန၊ သားတော် အရှင်မောဂ္ဂလာန်ကို။ ဓုမာ
ပယန္တော၊ အခိုးအလျှံ ကိုထွက်စေလျက်။ ဣဒ္ဓုပဒေသဝိဓိနာ၊

တန်ခိုးတော် ဖန်ဆင်းခြင်း၌ နည်းညွှန်ဥပဒေကို ပေးတော်မူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တံတေဇသာ၊ နန္ဒောပနန္ဒ အမည်ရှိသော နဂါးမင်းကို အောင်တော်မူသော ထို-မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(ဂ) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဒုဂ္ဂါဟဒိဋ္ဌိတုဇဂေန၊ မကောင်းသော အယူမိစ္ဆာဒိဋ္ဌိ တည်းဟူသော မြေသည်။ သုဒဋ္ဌဟတ္ထံ၊ ပြင်းစွာ ကိုက်အပ်သော လက်ရှိထသော။ သုတံ၊ ကျော်စောစွာထသော။ ဇုဘိမဟိဒ္ဓိံ၊ တောက်ပသော ကြီးသော တန်ခိုးရှိထသော။ ဗကာဘိဓါနံ၊ ဗကအမည်ရှိသော။ ဗြဟ္မံ၊ ဗြဟ္မာမင်းကို။ ဥာဏာဂဒေန၊ ဥာဏ်တော်တည်းဟူသော အဆိပ်ကို ဖျောက်တတ်သော ဆေးဟု ဆိုအပ်သော။ ဝိဓိနာ၊ အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တံတေဇသာ၊ ဗကအမည်ရှိသော ဗြဟ္မာမင်းကို အောင်တော်မူသော ထို - မြတ်စွာဘုရား၏ တန်ခိုးတော် အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။

(အပြင်အောင်ခြင်း-ဂ-ပါးအနက် ပြီး၏)

အတွင်းအောင်မြင် { ၈ } ပါး ပါဠိ။



- (၁) အဝိဇ္ဇာအဏှ ကောသမ္ပိ၊ သတ္တေ တဏှာ ဇလာဗုဇေ၊
တမ္ပာ ဌာနာ နိက္ခာမေသိ၊ ဒေသနာ ဥာဏ တေဇသံ၊
တေနေ သစ္စ ဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
- (၂) မဟာ မောဟန္တ ကာရေန၊ အဘိဘူတေ မဟာဇေန၊
ပညာစက္ခု လဘာပေသိ။
ဥာဏာ လောကေန သော ဇိနေ၊
တေနေ သစ္စ ဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
- (၃) ရာဂါဒိ အဂ္ဂိ ဇာလေဟိ၊ ဒုက္ခကာယံ မဟာဇနံ၊
နိဗ္ဗာပေသိ နရနာထော၊ အဋ္ဌ မင်္ဂလံ ဝါရိနာ၊
တေနေ သစ္စ ဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
- (၄) စတုရောဿဟိ ဝုပ္ပန္တေ၊ ဂဗ္ဘိရေ သံသာရဏ္ဏေ၊
ဥတ္တာရေသိ မဟာဝီရော၊ ဓမ္မနာဝါယ နာယကော၊
တေနေ သစ္စ ဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
- (၅) သံသာရ စာရကံ လောကံ၊ နိစ္စံ ဒုက္ခေန ပိဋိတံ၊
နိဗ္ဗာနပုရံ ပါပေသိ၊ ယာနတ္ထယေန သော ဇိနေ၊
တေနေ သစ္စ ဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
- (၆) ကဋ္ဌမုခါဒိ သပ္ပေဟိ၊ ဒဋ္ဌကာယံ မဟာဇနံ၊
နိဗ္ဗာပေသိ မဟာဓီရော၊
နာထော တိလောက ဝေဇ္ဇကော၊
တေနေ သစ္စ ဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။

- (၇) သံသာရ ဒုက္ခ ကန္တာရာ၊ ကိလေသ စောရ ပိဋိတံ၊
ခေမန္တဘူမိံ တာရေသိ၊ သတ္တဝါဟော ဝိနာယကော၊
ဧတေန သစ္စ ဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
- (၈) ပဉ္စ တာလီသ ဝဿာနိ၊ ဌတှာ လောကံ သဒေဝကံ၊
ပိဝယိတှာ ဓမ္မရသံ၊ နိဗ္ဗုတော သော သဿာဝကော၊
ဧတေန သစ္စ ဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
(အတွင်းအောင်ခြင်း ၈-ပါး ပါဠိ ပြီး၏)

.....X.....

အတွင်းအောင်ခြင်း ၈-ပါး အနက်။

(၁) အဝိဇ္ဇာ အဏှကောသမ္ပိ၊ အဝိဇ္ဇာ တည်းဟူသော
ဥဒ္ဓံတွင်း၌။ တဏှာဇလာဗုဇေ၊ တဏှာတည်းဟူသော သား
အိမ်၌ ဖြစ်ကုန်သော။ သတ္ထေ၊ သတ္တဝါတို့ကို။ ဒေသနာဥာဏ
တေဇသာ၊ ဒေသနာဥာဏ် တည်းဟူသော တန်ခိုးဖြင့်။ တမ္ပာ
ဌာနာ၊ ထို - အဝိဇ္ဇာဥဒ္ဓံ တဏှာသားအိမ် တည်ရာအရပ်မှ။
နိက္ခာမေသိ၊ ထွက်မြောက်စေတော်မူပြီ။ ဧတေနသစ္စဝဇ္ဇေန၊
ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား၊ ဇယ
မင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ အောင်သည် ဖြစ်
ပါစေသတည်း။

(၂) သောဇီနော၊ ထို- မြတ်စွာဘုရားသည်။ ဥာဏာ
လောကေန၊ ဥာဏ်တော် တည်းဟူသော အလင်းရောင်ဖြင့်။
မဟာမောဟန္ဓကာရေန၊ ကြီးစွာသော အမှိုက်တိုက် တည်းဟူ
သောမောဟသည်။ အဘိဘူတေ၊ အလွန်နှိပ်စက်အပ်ကုန်သော
မဟာဇနေသတ္ထေ၊ များ စွာ ကုန် သော သတ္တဝါတို့ ကို။

ပညာစက္ခု၊ ပညာတည်းဟူသောစက္ခုကို။ လဘာပေသိ၊ ရစေ
တော်မူပြီ။ ဧတေန သစ္စ ဝဇ္ဇေန၊ ဤသို့သော သစ္စာစကား
ကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာ
သည်။ ဟောတု၊ အောင်သည် ဖြစ်ပါစေသတည်း။

(၃) နရနာထော၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်
မူသော မြတ်စွာဘုရားသည်။ ရာဂါဒိအဂ္ဂိဇာလေဟိ၊ ရာဂ
အစရှိသော မီးလျှံတို့ဖြင့်။ ဒုက္ခကာယံ၊ ပူလောင်သောကိုယ်ရှိ
သော။ မဟာဇနံ၊ များစွာသော သတ္တဝါကို။ အဋ္ဌမင်္ဂဂ္ဂါရိ
နာ၊ မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့်။ နိဗ္ဗာပေသိ၊ ငြိမ်း
စေတော်မူပြီ။ ဧတေန သစ္စ ဝဇ္ဇေန၊ ဤသို့သော သစ္စာစကား
ကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာ
သည်။ ဟောတု၊ အောင်သည် ဖြစ်ပါစေသတည်း။

(၄) မဟာဝီရော၊ ကြီးမြတ်သောလုံ့လရှိတော်မူသော။
နာယကော၊ လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်
သော မြတ်စွာဘုရား သခင်သည်။ ဂမ္ဘီရော၊ နက်စွာသော။
သံသာရဏ္ဏဝေ၊ သံသရာတည်းဟူသော သမုဒ္ဒရာ၌။ စတုရော
ဃေဟိ၊ လေးပါးသော ရေအယာဉ်တို့ဖြင့်။ ဂုယုန္နေ၊ မျော
ကုန်သော သတ္တဝါတို့ကို။ ဓမ္မနာဝါယ၊ တရားတည်းဟူသော
လှေဖြင့်။ ဥတ္တာရေသိ၊ ကယ်တင်တော်မူလေပြီ။ ဧတေန သစ္စ
ဝဇ္ဇေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။
ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ အောင်သည်
ဖြစ်ပါစေသတည်း။

(၅) သောဇီနော၊ ထိုမြတ်စွာဘုရားသည်။ သံသာရစာရ
ကံ၊ သံသရာ၌ ကျင်လည်ထသော။ ဒုက္ခေန၊ ဇာတိအစရှိသော
ဒုက္ခဖြင့်။ နိစ္စံ၊ အမြဲ။ ပီဠိတံ၊ နှိပ်စက်အပ်ထသော။ ကောကံ၊
လူအပေါင်းကို။ ယာနတ္ထယေန၊ ယာဉ်သုံးပါးတို့၏ အပေါင်း
ဖြင့်။ နိဗ္ဗာနပုရံ၊ နိဗ္ဗာန်ပြည်မြတ်သို့။ ပါပေသိ၊ ရောက်စေ
တော်မူပြီ။ ဧတေနသစ္စဝဇ္ဇေန၊ ဤသို့သော သစ္စာစကား
ကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာ
သည်။ ဟောတု၊ အောင်သည် ဖြစ်ပါစေသတည်း။

(၆) မဟာဓီရော၊ ကြီးမြတ်သောပညာ ရှိတော် မူထ
သော။ တိလောကဝေဇ္ဇကော၊ လူသုံးပါးတို့၏ ဆေးသမား
သဘွယ် ဖြစ်တော်မူထသော။ နာထော၊ မြတ်စွာဘုရားသည်။
ကဋ္ဌမုခါဒိသပေဟံ၊ ကဋ္ဌမုခအစရှိသော မြေလေးစင်းတို့သည်။
ဒဋ္ဌကာယံ၊ ကိုက်အပ်သော ကိုယ်ရှိထသော။ မဟာဇနံ၊ များ
စွာသော သတ္တဝါအပေါင်းကို။ နိဗ္ဗာပေသိ၊ ငြိမ်းစေတော်မူ
ပြီ။ ဧတေနသစ္စဝဇ္ဇေန၊ ဤသို့သော သစ္စာစကားကြောင့်။
မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။
ဟောတု၊ အောင်သည် ဖြစ်ပါစေသတည်း။

(၇) သတ္တဝါဟော၊ သတ္တဝါတို့၏ယာဉ်မှူးသဘွယ်ဖြစ်
တော်မူသော။ ဝိနာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ပို့ ဆောင်
တော်မူတတ်သောမြတ်စွာဘုရားသည်။ ကိလေသစောရပီဠိတံ
ကိလေသာ တည်းဟူသော ခိုးသူတို့သည် နှိပ်စက်အပ်သော
သတ္တဝါအပေါင်းကို။ သံသာရဒုက္ခကန္တာရာ၊ သံသရာဆင်းရဲ
တည်းဟူသော ခရီးခဲမှ။ ခေမန္တဘူမိံ၊ ဘေးမရှိရာနိဗ္ဗာန်သို့။

တာရေသိ၊ပို့ ဆောင်ထုတ်ချောက် ကူးမြောက်တော်မူစေပြီ။
 ဧတေနသစ္စဝဇ္ဇေန၊ ဤသို့သောသစ္စာစကားကြောင့်။ မေ၊
 အကျွန်ုပ်အား။ ဇယမင်္ဂလံ၊အောင်ခြင်းမင်္ဂလာသည်။ ဟော
 တု၊အောင်သည် ဖြစ်ပါစေသတည်း။

(၈) သောဇီနော၊ ထို - ဆိုအပ်ခဲ့ပြီးသော ကျေးဇူး
 အပေါင်းတို့နှင့် ပြည့်စုံတော်မူပြီးသော မြတ်စွာဘုရားသည်။
 ပဉ္စတာလီသဝဿာနံ၊ လေးဆယ် ငါးဝါတို့ပတ်လုံး။ ဌတု၊
 တည်တော်မူ၍။ သဒေဝကံ၊ နတ်နှင့်တကွသော။ လောကံ၊
 လူအပေါင်းကို။ ဓမ္မရသံ၊ တရားတည်းဟူသော အမြို့က် အရ
 သာကို။ ပိဝယိတု၊သောက်စေတော်မူပြီး၍။ သသာဝကော၊
 တပည့်သား သံဃာတော် အပေါင်းနှင့်တကွ။ နိဗ္ဗုတော၊ပရိ
 နိဗ္ဗာန် ပြုတော်မူလေပြီ။ ဧတေနသစ္စဝဇ္ဇေန၊ ဤသို့သော
 သစ္စာစကားကြောင့်။ မေ၊အကျွန်ုပ်အား။ ဇယမင်္ဂလံ၊အောင်
 ခြင်းမင်္ဂလာသည်။ ဟောတု၊အောင်သည်ဖြစ်ပါစေသတည်း။

(အတွင်းအောင်ခြင်း ၈-ပါးအနက် ပြီး၏)

ရတနာရွှေချိုင့် ပါဠိ။



- ၁။ ဇယာသန္တာ ဂတာဗုဒ္ဓါ၊ ဗိတုာ မာရံ သဝါဟနံ။
စတုသစ္စာ မတရသံ၊ ယေ ပိဝိံ သု နရာသဘာ။
- ၂။ တဏှကံရာဒယောဗုဒ္ဓါ၊ အဋ္ဌဝိသတိ နာယကာ၊
သဗ္ဗေ ပတိဋ္ဌိတာ မယျံ၊ မတ္တကေ တေ မုနိဿရာ။
- ၃။ သိသေ ပတိဋ္ဌိတော နောသိ၊ ဗုဒ္ဓေါမဓမ္မော ခွိလောစနေ
သံဃော ပတိဋ္ဌိတော မယျံ၊ ဥရေ သဗ္ဗဂုဏာကရော။
- ၄။ ဟဒယေ မေ အနုရုဒ္ဓေါ၊ သာရိပုတ္တော စ ဒက္ခိဏေ။
ကောဏ္ဍညော ပစ္ဆာ ဘာဂသ္မိံ၊ မောဂ္ဂလာ နောစ
ဝါမကေ။
- ၅။ ဒက္ခိဏေ သဝနေ မယျံ၊ အာသုံအာနန္ဒ ရာဟုလာ၊
ကဿပေါစ မဟာနာမော၊ ဥဘောသုံ ဝါမသော
တကေ။
- ၆။ ကေသန္တေ ပိဋ္ဌိဘာဂသ္မိံ၊ သူရိယောဝ ပဘကံရော၊
နိသိန္ဓော သိရိသမ္ဗန္ဓော၊ သောဘိတော မုနိပုဂံဝေါ။
- ၇။ ကုမာရကဿပေါ နာမ၊ မဟေသိ စိတြဝါစကော၊
သော မဟံ ဝဒနေ နိစ္စံ၊ ပတိဋ္ဌာသိ ဂုဏာကရော။
- ၈။ ပုဏ္ဏော အင်္ဂုလိမာလောစ၊ ဥပါလိ နန္ဒ သိဝလိ၊
ဣမေ ပဉ္စ မဟာယေရာ၊ နလာဋ္ဌေ တိလကာ ဝိယ။

- ၉။ တေဟိသေသာမဟာထေရာ၊ ဇိတဝန္တောဇိနောရသာ၊
ဇလန္တာ သီလ တေဇေန၊ အဂ္ဂမေဂ်သု သဏ္ဌိတံ။
- ၁၀။ ရတနံ ပုရတော အာသိ၊ ဒက္ခိဏေ မေတ္တသုတ္တကံ၊
ဇေဂ္ဂံ ပစ္ဆတော အာသိ၊ ဝါမေ အင်္ဂုလိမာလကံ။
- ၁၁။ ခန္ဓ မောရ ပရိတ္တဉ္စ၊ အာဠာနာဠိယ သုတ္တကံ၊
အာကါသေ ဆဒနံ အာသိ၊ သေသါ ပါကာရလင်္ကာတိ။
- ၁၂။ ဇိနာနံ ဗလ သံယုတ္တေ၊ ဓမ္မပါကာရ လင်္ကာတေ၊
ဝသတော မေ အင်္ဂိစ္ဆေန၊ သမ္မာသမ္ဗုဒ္ဓ ပဉ္စရေ။
- ၁၃။ ဝါတ ပိတ္တာဒိ သဉ္ဇာတာ၊ ဗာဟိရဇ္ဈတ္တ ပဒ္ဒဝါ။
အသေသာ ဝိနာသံ ယန္တု၊ အနန္တဂုဏ တေဇသာ။
- ၁၄။ ဇိန ပဉ္စရ မဇ္ဈမိ၊ ဝိဟရန္တံ မဟိတလေ၊
သဒါပါလေန္တု မံ သဗ္ဗေ၊ တေ မဟာ ပုရိသာ သဘာ။
- ၁၅။ ဣစ္စေဝ မေ ကန္တံ ကတော၊ ဆုရက္ခော ဇိနာနုဘာဝေ၊
ဟရိတသံဃော သံဃဿ၊ တေဇေန ဂုဏာကရဿ။

(ရတနာရွှေချိုင့် ပါဠိ ပြီး၏)

.....*

ရတနာရွှေချိုင့်အနက်။

(၁) ဇယာ သန္တာ ဂတာ၊ အောင်ခြင်း၏အနီးသို့ ရောက်
တော်မူကုန်သော။ နရာသဘာ၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့

(ပဉ္စမအကြိမ်မြောက်)

F. No. 7

ထက်လည်း မြတ်တော် မူကုန် ထသော။ ယေဗုဒ္ဓါ၊ အကြင်
မြတ်စွာ ဘုရား တို့သည်။ သန္တိ၊ ရှိတော်မူကုန်၏။ တေဗုဒ္ဓါ၊
ထို မြတ်စွာဘုရားတို့သည်။ သဝါဟနံ၊ စစ်သည်ရဲမက်ဗိုလ်ပါ
နှင့်တကွ ဖြစ်သော။ မာရံ၊ မာရ်နတ်သားကို။ ဗီတု၊ အောင်
တော်မူလေကုန်သည် ဖြစ်၍။ စတုသစ္စာမတရသံ၊ သစ္စာလေး
ဖြာ မြှိုက်ရသာကို။ ပီဝိံ သု၊ သောက်တော်မူကြလေကုန်ပြီ။

(၂) မုနိဿရော၊ ရသေ့ ရဟန်းအပေါင်းတို့ကို အစိုးရ
တော် မူကုန်ထသော။ နာယကာ၊ လူ၊ နတ်၊ မြဟ္မာ၊ သတ္တဝါ
အပေါင်းတို့၏ ခရီးလမ်းညွှန်သဖွယ်လည်း ဖြစ်တော်မူကုန်ထ
သော။ အဋ္ဌဝီသတိ၊ နှစ်ကျိပ်ရှစ်ဆူ ကုန်သော။ တဏှကံရာ
ဒယော တဏှကံရာ၊ ဘုရားအစရှိကုန်သော။ ယေဗုဒ္ဓါ၊ အကြင်
မြတ်စွာဘုရားတို့သည်။ သန္တိ၊ ရှိတော်မူကုန်၏။ သဗ္ဗေ၊ ခပ်သိမ်း
ကုန်သော။ တေ ဗုဒ္ဓါ၊ ထို—မြတ်စွာဘုရားတို့သည်။ မယှံ၊
အကျွန်ုပ်၏။ မတ္ထကေ၊ ဦးခေါင်းထက်၌။ ပတိဋ္ဌိတော၊ တည်
တော်မူကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။

(၃) သဗ္ဗဂုဏာကရော၊ ခပ် သိမ်း သော ဂုဏ် ကျေးဇူး
တော် အပေါင်းတို့၏ တည်ရာလည်းဖြစ်တော်မူသော။ နော၊
အကျွန်ုပ်တို့၏။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ မယှံ၊ အကျွန်ုပ်
၏။ သိသေ၊ ဦးခေါင်း၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။
အာသိ၊ ဖြစ်ပြီ။ ဓမ္မော၊ ကိုးပါးသောလောကုတ္တရာတရားတော်
သည်။ မယှံ၊ အကျွန်ုပ်၏။ ဒွိလောစနေ၊ မျက်စိနှစ်ဘက်၌။
ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။ သံဃော၊

မဂ္ဂဋ္ဌာန်လေးယောက် ဖလဋ္ဌာန်လေးယောက်ဟု ဆိုအပ်သော
ရှစ်ယောက်သော အရိယာ သံဃာတော်တို့သည်။ မယှံ၊
အကျွန်ုပ်၏။ ဥရေ၊ ရင်၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။
အာသိ၊ ဖြစ်ပြီ။

(၄) အနုရုဒ္ဓေါ၊ အရှင်အနုရုဒ္ဓါသည်။ မေ၊ အကျွန်ုပ်၏။
ဟဒယေ၊ နှလုံး၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊
ဖြစ်ပြီ။ သာရိပုတ္တောစ၊ အရှင်သာရိပုတ္တရာသည်လည်း။ မေ၊
အကျွန်ုပ်၏။ ဒက္ခိဏေ၊ လက်၌။ ပတိဋ္ဌိတော၊ တည်တော်မူ
သည်။ အာသိ၊ ဖြစ်ပြီ။ ကောဏ္ဍညော၊ ကောဏ္ဍညအရှင်သည်။
မေ၊ အကျွန်ုပ်၏။ ပစ္ဆာဘာဂသ္မိံ၊ နောက်အဘိုး၌။ ပတိဋ္ဌိတော၊
တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။ မောဂ္ဂလာနောစ၊ အရှင်
မောဂ္ဂလာန်သည်လည်း။ မေ၊ အကျွန်ုပ်၏။ ဝါမကေ၊ လက်ဝဲ
၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။

(၅) အာနန္ဒရာဟုလော၊ အရှင်အာနန္ဒာ အရှင်ရာဟုလော
တို့သည်။ မယှံ၊ အကျွန်ုပ်၏။ ဒက္ခိဏေ သာနေ၊ လက်၌နား၌။
ပတိဋ္ဌိတော၊ တည်တော်မူကုန်သည်။ အာသိ၊ ဖြစ်ကုန်ပြီ။ ကဿ
ပေါစ၊ အရှင်ကဿပသည်၎င်း။ မဟာနာမောစ၊ အရှင်မဟာ
နာမ်သည်၎င်း။ ဥဘော၊ နှစ်ပါးသော အရှင်တို့သည်။ မယှံ၊
အကျွန်ုပ်၏။ ဝါမသောတကေ၊ လက်ဝဲနား၌။ ပတိဋ္ဌိတော၊
တည်တော်မူကုန်သည်။ အာသိ၊ ဖြစ်ကုန်ပြီ။

(၆) သူရိယောဝ၊ နေမင်းကဲ့သို့။ ပဘင်္ဂေရာ၊ အရောင်
ကို ပြုတတ်သော။ သိရိသမ္ဗန္ဓော၊ ဘုန်းကြက်သရေနှင့် ပြည့်စုံ
တော်မူသော။ မုနိပုဂံဝေါ၊ ရဟန်းတကာတို့၏အရှင်ဖြစ်တော်

မူသော။ သောဘိတော၊ သောဘိတ အရှင်သည်။ မယံ၊ အကျွန်ုပ်၏။ ကေသန္တေ၊ ဆံ၏အဆုံးဖြစ်သော။ ပိဋိဘာဂသ္မိံ၊ ကျောက်ကုန်းအဘို့၌။ နိသိန္ဒေ၊ နေတော်မူသည်။ အာသိ၊ ဖြစ်ပြီ။

(၇) မဟေသီ၊ သီလက္ခန္ဓ စသည် ကျေးဇူးဂုဏ်အထူးကို ရှင်မြူးဝမ်းသာ ရှာမှီးလေ။ ရှိတော်မူထသော။ စိတြဝါစ ကော၊ ဆန်းကြယ်သော တရားစကားကို ဆိုတော်မူတတ်ထ သော။ ဂုဏာကရော၊ ကျေးဇူးတော်အပေါင်း၏ တည်ရာ ဖြစ် တော်မူသော။ ကုမာရကဿပေါနာမ၊ ကုမာရကဿပအမည် ရှိတော်မူသော။ သောထေရော၊ ထို-မထေရ်သည်။ မယံ၊ အကျွန်ုပ်၏။ ဝဒနေ၊ နှုတ်ခမ်း၌။ နိစ္စံ၊ အမြဲ၊ ပတိဋ္ဌာသိ၊ တည် တော်မူပြီ။

(၈) ပုဏ္ဏောစ၊ အရှင် ပုဏ္ဏမထေရ်သည်၎င်း။ အင်္ဂုလိ မာလောစ၊ အရှင် အင်္ဂုလိမာလမထေရ်သည်၎င်း၊ ဥပါလိနန္ဒ သီဝလိစ၊ အရှင်ဥပါလိထေရ်၊ အရှင်အာနန္ဒထေရ်၊ အရှင်သီဝ လိထေရ်သည်၎င်း။ ဣမေပဉ္စ မဟာထေရာ၊ ဤငါးပါးသော မဟာထေရ်တို့သည်။ မေ၊ အကျွန်ုပ်၏။ နလဝဋ္ဌေ၊ နဖူးပြင်၌။ တိလကာဝိယ၊ မှန်ကူကဲ့သို့။ ပတိဋ္ဌိတာ၊ တည်တော်မူကုန်သည်။ အာသု၊ ဖြစ်ပြီ။

(၉) တေဟိ၊ ထို အရှင်အနုရုဒ္ဓါ၊ အရှင်သာရိပုတ္တရာ အစ ရှိသော အရှင်တို့မှ။ သေသာ၊ ကြွင်းကုန်သော။ ဇိတဝန္တော၊ အောင်အပ်ပြီးသောကိလေသာကိုထွေးအန်ခြင်းရှိကုန်သော။ ဇိနောရသာ၊ မြတ်စွာဘုရားသခင်၏သားတော်ဖြစ်ကုန်သော။ သီလတေဇေန၊ သီလတန်ခိုးအားဖြင့်၊ ဇလန္တာ၊ ထွန်းတောက်ပ

ကုန်သော။ မဟာထေရော၊ မဟာထေရ်တို့သည်။ မေ၊ အကျွန်ုပ်၏။ အဂ္ဂမဂ္ဂေသု၊ မြတ်သောအင်္ဂါတို့၌။ သဏ္ဌိတံ၊ ကောင်းစွာ တည်ကုန်သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။

(၁၀) ရတနံ၊ ရတနသုတ် ပရိတ်တော်သည်။ မေ၊ အကျွန်ုပ်၏။ ပုရတော၊ ရှေ့မှ။ ပတိဋ္ဌိတံ၊ တည်သည်။ အာသုံ၊ ဖြစ်ပြီ။ မေတ္တသုတ္တကံ၊ မေတ္တသုတ် ပရိတ်တော်သည်ကား။ မေ၊ အကျွန်ုပ်၏။ ဒက္ခိဏေ၊ လက်၌။ ပတိဋ္ဌိတံ၊ တည်သည်။ အာသုံ၊ ဖြစ်ပြီ။ ဓဇ္ဇကံ၊ ဓဇ္ဇသုတ် ပရိတ်တော်သည်။ မေ၊ အကျွန်ုပ်၏။ ပစ္ဆတော၊ နောက်မှ။ ပတိဋ္ဌိတံ၊ တည်သည်။ အာသုံ၊ ဖြစ်ပြီ။ အင်္ဂုလိမာလကံ၊ အင်္ဂုလိမာလသုတ် ပရိတ်တော်သည်။ မေ၊ အကျွန်ုပ်၏။ ဝါမေ၊ လက်ဝဲ၌။ ပတိဋ္ဌိတံ၊ တည်သည်။ အာသုံ၊ ဖြစ်ပြီ။

(၁၁) ခန္ဓမောရပရိတ္တဉ္စ၊ ခန္ဓသုတ်၊ မောရသုတ် ပရိတ်တော်သည်၎င်း။ အာဠာနာဋိယသုတ္တကံ၊ အာဠာနာဋိယသုတ် ပရိတ်တော်သည်၎င်း။ အာကာသေ၊ ကောင်းကင်၌။ ဆဒနံဝိယ၊ ထီးကဲ့သို့။ အာသုံ၊ ဖြစ်ပြီ။ သေသ၊ ကြွင်းကုန်သောပရိတ်တော်တို့သည်ကား။ ပါကာရလင်္ကာတာဝိယ၊ တန်တိုင်းကဲ့သို့ ကောင်းစွာတည်ကုန်သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။

(၁၂) ဇိနာနံ၊ ငါးပါးမာရ်အောင် မြတ်ဘုန်းခေါင်တို့၏။ ဗလသံယုတ္တေ၊ နှလုံးသောအားတော်နှင့်ယှဉ်ထသော၊ ဓမ္မပါကာရလင်္ကာတေ၊ တရားတည်းဟူသော မြို့တန်တိုင်းဖြင့် တန်ဆာ ဆင်အပ်သော။ သမ္မာသမ္ဗုဒ္ဓပဉ္စရေ၊ မြတ်စွာဘုရားတည်းဟူသော ရွှေချိုင့်၌။ အင်္ဂိစ္ဆေန၊ မပြိုပြင်သဖြင့်။ ဝသတော၊ နေသော။ မေ၊ အကျွန်ုပ်အား - ။

(၁၃) ဝါတပိတ္တာဒိသဉ္စာတာ၊ လေ သည်းခြေ စသည် တို့ကြောင့် ဖြစ်ကုန်သော။ ဗာဟိရဇ္ဈတ္တုပဒ္ဒဝါ၊ အတွင်းအပ၌ ဖြစ်ကုန်သော ဘေးရန်တို့သည်။ အနန္တဂုဏတေဇသာ၊ အဆုံး မရှိသော ကျေးဇူးတော် ရှိသော ရတနာသုံးပါး၏ တန်ခိုး တော်အားဖြင့်။ အသေသာ၊ အကြွင်းအကျန် မရှိကုန်သည် ဖြစ်၍။ ဝိနာသံ၊ ပျောက်ပျက်ခြင်းသို့။ ယန္တု၊ ရောက်စေကုန် သတည်း။

(၁၄) ဇိနပဉ္စရမဇ္ဈမိ၊ မြတ်စွာဘုရားသခင် တည်းဟူ သော ရွှေချိုင့်အလယ်၌။ ဝိဟရန္တံ၊ နေထသော။ မံ၊ အကျွန်ုပ် ကို။ မဟိတလေ၊ မြေအပြင်၌။ အာသဘာ၊ ကြီးမြတ်ကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ မဟာပုရိသာ၊ ထို-ယောက်ျား မြတ်တို့သည်။ သဒါ၊ အခါခပ်သိမ်း။ ပါလေန္တု၊ စောင့်ရှောက် စေကုန်သတည်း။

(၁၅) ဣစ္စေဝံ ဣတိ ဧဝံ ယထာဂုတ္တပကာရေန၊ အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။ မေမယာ၊ ငါ သည်။ ဧကန္တံ ဧကန္တေန၊ စင်စစ်အားဖြင့်။ သုရက္ခော၊ ကောင်းသော အစောင့် အရှောက်ကို။ ကတော၊ ပြုအပ်ပြီ။ ဇိနာနုဘာဝေ ဇိနာနုဘာဝေန၊ မြတ်စွာဘုရား၏အာနုဘော် အားဖြင့်။ မာရိတသံဃော၊ သတ် အပ် ပြီး သော ဘေး ရန် အပေါင်းရှိသည်။ ဘဝေယံ၊ ဖြစ်ရပါလိ၏။ ဂုဏာကရဿ၊ သီလ၊ သမာဓိ အစရှိသော ကျေးဇူးအပေါင်းတို့၏ တည်ရာဖြစ် သော။ သံဃံသပရမတ္ထံ၊ သံဃာတော်၏။ တေဇေန၊ တန်ခိုး အားဖြင့်။ သုခိတော၊ ကိုယ်စိတ်၏ ချမ်းသာခြင်း ရှိသည်။ ဘဝေယံ၊ ဖြစ်ရပါလိ၏။ (ရတနာရွှေချိုင့်အနက် ပြီး၏)

နမက္ကာရ ပါဠိ။

- (၁) သုဂတံ သုဂတံ သေဌံ၊
ကုသလံ ကုသလံ ဇဟံ။
အမတံ အမတံ သန္တံ၊
အသမံ အသမံ ဒဒိ။
သရဏံ သရဏံ လောကံ၊
အရဏံ အရဏံ ကရံ။
အဘယံ အဘယံ ဌာနံ၊
နာယကံ နာယကံ နမေ။
(ပထ၂၁ဝတ္ထ ဂါထာ)
- (၂) နယန သုဘဂ ကာယဂံ၊
မဓုရ ဝရ သရောပေတံ။
အမိတ ဂုဏ ဂဏာဓါရံ၊
ဒသဗလ မတုလံ ဝန္ဓေ။
(၉-လုံးဖွဲ့ ဘုဇဂသု ဂါထာ)
- (၃) ယော ဗုဒ္ဓေါ ဓိတိမည ဓါရကော၊
သံသာရေ အနုဘောသိ ကာယိကံ။
ဒုက္ခံ စေတသိကဉ္စ လောကတော၊
တံ ဝန္ဓေ နရ ဒေဝ မင်္ဂလံ။
(၁၀-လုံးဖွဲ့ သုဒ္ဓဝိရာဇိတာ ဂါထာ)

- (၄) ဗာတ္ထိံသတိ လက္ခဏ စိတြဒေဟံ၊
ဒေဟာဇုတိ နိဂ္ဂတ ပဇ္ဇလန္တိ။
ပညာဓိတိ သီလ ဂုဏောဿ ဝိန္ဒိ၊
ဝန္ဓေ မုနိ မန္တိမ ဇာတိယုတ္တံ။
(၁၁-လုံးဖွဲ့ ဥပဋ္ဌိတာ ဂါထာ)
- (၅) ပါတေဒယံ ဗာလ ဒိဝါကရံဝ၊
မဇ္ဈေယတီနံ လလိတံ သိရီဟံ။
ပုဏ္ဏိန္ဒြ၊ သင်္ကာသ မုခံ အနေဇိ၊
ဝန္ဓာမိ သဗ္ဗညု မဟံ မုနိန္ဒြ။
(၁၁-လုံးဖွဲ့ ဣန္ဒြဝဇီရာ ဂါထာ)
- (၆) ဥပေတ ပုညော ဝရ ဗောဓိမူလေ၊
သ သေနမာရံ သုဂတော ဇိနိတုာ။
အဗောဇ္ဈိ ဗောဓိံ အရုဏော ဒယမ္ပိ၊
နမာမိ တံ မာရဇိနံ အဘင်္ဂံ။
(၁၁-လုံးဖွဲ့ ဥပေန္ဒဝဇီရာ ဂါထာ)
- (၇) ရာဂါဒိ ဆေဒါ မလဉာဏ ခဂ္ဂံ၊
သတိ သမညာ ဖလကာဘိ ဂါဟံ။
သီလောဿ လင်္ကာရ ဝိဘူသိ တံ တံ၊
နမာမိ ဘိညာဝရ မိဒ္ဓုပေတံ။
(၁၁-လုံးဖွဲ့ ဥပေန္ဒဝဇီရာ ဂါထာ)

(၈) ဒယာလယံ သဗ္ဗမိ ဒုက္ခရုံ ကရံ၊
ဘဝဏ္ဏဝါ တိက္ကမ မဂ္ဂတံ ဂတံ။
တိလောကနာထံ သုသမာဟိတံ ဟိတံ၊
သမန္တစက္ခု ပဏမာ မိတံ မိတံ။
(၁၂-လုံးဖွဲ့ ဝံသဌ ဂါထာ)

(၉) တဟိံ တဟိံ ပါရမိ သံဃဿ စယံ၊
ဂတံ ဂတံ သဗ္ဗိ သုခပ္ပဒံ ပဒံ။
နရာ နရာနံ သုခ သမ္ဘဝံ ဘဝံ၊
နမာ နမာနံ ဇိန ပုဂ္ဂံ ဂဝံ။
(၁၂-လုံးဖွဲ့ ဝံသဌ ဂါထာ)

(၁၀) မဂ္ဂင်္ဂနာဝံ မုနိဒက္ခ နာဝိကော၊
ဤဟာ ဖိယံ ဥာဏကရေန ဂါဟကော။
အာရယှ ယော တာယ ဗဟူ ဘဝဏ္ဏဝါ၊
တာရေသိ တံ ဗုဒ္ဓ မဿပ္ပဟံ နမေ။
(၁၂-လုံးဖွဲ့ ဣန္ဒဝံသ ဂါထာ)

(၁၁) သမတိံ သတိ ပါရမိ သမ္ဘရဏံ၊
ဝရဗောဓိ ဒုမေ စတုသစ္စဒသံ။
ဝရ မိဒ္ဓိ ဂတံ နရဒေဝ ဟိတံ၊
တိဘဂ္ဂုပသမံ ပဏမာမိ ဇိနံ။
(၁၂-လုံးဖွဲ့ တောဌက ဂါထာ)

(၁၂) သတ ပုညဇ လက္ခဏီကံ ဝိရဇံ၊
 ဂ ဂန္ထပမဓိံ ဓိတိ မေရုသမံ။
 ဇလဇပမ သိတလ သီလယုတံ၊
 ပထဝီ သဟာနံ ပဏမာမိ ဇိနံ။
 (၁၂-လုံးဖွဲ့ တောဌက ဂါထာ)

(၁၃) ယောဗုဒ္ဓေါ သုမတိ ဒိဝေ ဒိဝါကရောဝ၊
 သောဘန္ဓော ရတိဇနနေ သိလာသနမှိ။
 အာသိန္ဓော သိဝသုခဒံ အဒေသိ ဓမ္မံ၊
 ဒေဝါနံ တ မသဒိသံ နမာမိ နိစ္စံ။
 (၁၃-လုံးဖွဲ့ ပဟာသိနိ ဂါထာ)

(၁၄) ယော ပါဒပင်္ကဇ မုဒုတ္တလ ရာဇိကေဟိ၊
 လောကေဟိ တီဟိ ဝိကလေဟိ နိရာကုလေဟိ။
 သမ္ဗုပ္ပဏေ နိရူပမေယျ တမေဝ နာထော၊
 တံ သဗ္ဗလောက မဟိတံ အသမံ နမာမိ။
 (၁၄-လုံးဖွဲ့ ဝသန္တတိလက ဂါထာ)

(၁၅) ဗုဒ္ဓံ နရာ နရ သမောသရဏံ ဓိတတ္တံ၊
 ပညာ ပဒီပ ဇုတိယာ ဝိဟတန္ဓကာရံ။
 အတ္တဘိကာမ နရဒေဝ ဟိတာဝဟံ တံ၊
 ဝန္ဓာမိ ကာရဏိက မဂ္ဂ မနန္တဉာဏံ။
 (၁၅-လုံးဖွဲ့ ဝသန္တတိလက ဂါထာ)

(၁၆) အခိလ ဂုဏ နိဓါနော ယော မုနိန္ဒော ပဂန္ဓာ၊
 ဝန မိသိပတနဂ္ဂံ သညတာနံ နိကေတံ။
 တဟိ မကုသလ ဆေဒံ ဓမ္မစက္ကံ ပဝတ္ထော၊
 တ မတုလ မဘိက္ကန္တံ ဝဋ္ဌနေယျံ နမာမိ။
 (၁၅-လုံးဖွဲ့ မာလိနီ ဂါထာ)

(၁၇) သုစိ ပရိဝါရိတံ သုရုစိရပ္ပဘာဟိ ရတ္တံ၊
 သိရိ ဝိသယာ လယံ ဂုပိတ မိန္ဒြိယေဟု ပေတံ။
 ရဝိ သသိ မဏ္ဍလပ္ပဘုတိ လက္ခဏောပ စိတ္တံ၊
 သုရ နရ ပူဇိတံ သုဂတ မာဒရံ နမာမိ။
 (၁၆-လုံးဖွဲ့ ဝါဏိနီဝါ ဂါထာ)

(၁၈) မဂ္ဂေါဠုမ္ဗေန မုဟ ပဋိဃာ သာဒိ ဥလ္လောလဝိစိံ၊
 သံသာရောဃံ တရိတ မဘယံ ပါရပတ္ထံ ပဇာနံ။
 တာဏံ လေဏံ အသမ သရဏံ ကေတိတ္ထံ ပတိဋ္ဌံ၊
 ပုညခေတ္တံ ပရမ သုခဒံ ဓမ္မရာဇံ နမာမိ။
 (၁၇-လုံးဖွဲ့ မန္ဒုက္ကန္တာ ဂါထာ)

(၁၉) ကဏ္ဍမ္မ မူလေ ပရဟိတ ကရော၊
 ယော မုနိန္ဒော နိသိန္ဓော။
 အစ္ဆေရံ သိဃံ နယန သုဘဂံ၊
 အာကုလဏ္ဏဂိုဏ်ဇာလံ။

ဒုဇ္ဈာလ လဒ္ဓံ သံ မုနိဘိ ဇဟိတံ၊
 ပါဠိဟေရံ အကာသံ။
 ဝန္ဓေတံ သေဌာ ပရမ ရတိဇံ၊
 ဣဒ္ဓိ ဓမ္မေဟု ပေတံ။

(၁၈-လုံးဖွဲ့ သုကုမိတလတာဝေလ္လိတာ ဂါထာ)

(၂၀) မုနိန္ဒြေကော ယေကော ဒယုဒယ ရုဏော၊
 ဉာဏ ဝိတ္တိဏ ဗိဓ္ဓော။
 ဝိနယုပ္ပါဏောသံ ကမလ ကထိတံ၊
 ဓမ္မရံသီ ဝရေဟိ။
 သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ၊
 ဗျာပိတကိတ္တိနဉ္စ။
 တိလောကေ ကစ္စက္ခု ဒုခမ သဟနံ၊
 တံ မဟေသိ နမာမိ။

(၁၉-လုံးဖွဲ့ မေဃဝိပ္ပုဇ္ဇိတာ ဂါထာ)

(၂၁) ယော ဇိနော အနောက ဇာတိယံ၊
 သ ပုတ္တ ဒါရ မင်္ဂ ဇီဝိတဗ္ဗံ။
 ဗောဓိ ပေမတော အလဂ္ဂ မာနသော၊
 အဒါသိ ယေဝ အတ္တိကဿ။
 ဒါနပါရမိတတောပရံ အပ္ပရိသီလပါရမာဒိကဗ္ဗိ
 တာသ မိဒ္ဓိယော ပယာတ မဂ္ဂတံ။
 တ မေက ဒီပကံ နမာမိ။

(၂၀-လုံးဖွဲ့ ဝုတ္တဂါထာ)

နမက္ကာရ ပါဠိ

(၂၂) ဒေဝါ ဒေဝါ တိဒေဝံ နိဓနံ ဝပုဓရံ၊
မာရဘဂ်ံ အဘဂ်ံ။
ဒီပံ ဒီပံ ပဇာနံ ဇယ ဝရ သယနေ၊
ဗောဓိပတ္တံ ဓိပတ္တံ။
ဗြဟ္မာ ဗြဟ္မာ ဂတာနံ ဝရဂီရ ကထိတံ၊
ပါပဟိနံ ပဟိနံ။
လောကာ လောကာ ဘိရာမံ သတတ မဘိ နမေ၊
တံ မုနိန္ဒံ မုနိန္ဒံ။
(၂၁-လုံးဖွဲ့ သဒ္ဒရာ ဂါထာ)

(၂၃) ဗုဒ္ဓေါ နိဋ္ဌာဓ ဗိမ္ဗော မုဒု ကရ စရဏော၊
ဗြဟ္မ ဘောသေဏိ ဇဃော။
ကောသစ္ဆာဒဂ်ဇာတော ပုနရပိ သုဂတော၊
သုပ္ပတိဋ္ဌိတ ပါဒေါ။
မု ဒေါဒါတုဏ္ဏ လောမော အထ မပိ သုဂတော၊
ဗြဟ္မ ဇုဂ္ဂတ္တ ဘာဝေါ။
နီလက္ခမံ ဒိဃ ပဏှံ သုခုမ မလ ဆဝိ၊
ထောမု ရသဂ္ဂ သဂ္ဂံ။
(၂၁-လုံးဖွဲ့ သဒ္ဒရာ ဂါထာ)

(၂၄) စတ္တာလီသဂ္ဂ ဒန္တော သမက လပနဇော၊
အန္တရံသပ္ပ ပိဏော။
စက္ကနက်တ ပါဒေါ အဝိရဠ ဒသနေ၊
မာရဇံ သင်္ခ ပါဒေါ။

တိဋ္ဌန္တော နော နမန္တော ဘယ ကရ မုဒုနာ၊
 ဇဏ္ဍကော နာမ သန္တော။
 ဝဋ္ဌက္ကဏ္ဍော ဇိနော ဂေါ တရုဏ ပခုမကော၊
 သီဟ ပုဗ္ဗု ကာယော။

(၂၁-လုံးဖွဲ့ သဒ္ဒရာ ဂါထာ)

(၂၅) သတ္တပ္ပိနော စဒီဃဂုံလိ မထ သုဂတော၊
 လောမ ကူပေက လောမော။
 သမ္ပန္နော ဒါတ ဒါဋ္ဌော ကနက သမ တစော၊
 နီလ မုဒ္ဒဂ္ဂ လောမော။
 သမ္ပုဒ္ဓေါ ထူလဇိဓေါ အထ သီဟ ဟနုကော၊
 ဇာလိကပ္ပါဒ ဟတ္ထော။
 နာထော ဥဏ္ဍိ သ သီသော ဣတိ ဂူဏ သဟိတံ၊
 တံ မဟေသိ နမာမိ။

(၂၁-လုံးဖွဲ့ သဒ္ဒရာ ဂါထာ)

(၂၆) ဗုဒ္ဓေါ ဗုဒ္ဓါတိ ယောသော အတိ ဒုလ္လဘ တရော၊
 ကာ ကထာ ဗုဒ္ဓဘာဝေါ။
 လောကေ တသ္မာ ဝိဘာဝီ ဝိဝိဓ ဟိတ သုခံ၊
 သာဓဝေါ ပတ္တယန္တာ။
 ဣဋ္ဌံ အတ္ထံ ဝဟန္တံ သုရ နရ မဟိတံ၊
 နိဗ္ဗယံ ဒက္ခိဏေယျံ။
 လောကာနံ နန္တိ ဝခုနံ ဒသဗလ မသမံ၊
 တံ နမဿန္တု နိစ္စံ။

(၂၁-လုံးဖွဲ့ သဒ္ဒရာ ဂါထာ)

(၂၇) ပုညနေ တေန သောဟံ နိပုဏ မတိ သတော၊
 သမ္မရာယေစ တိတ္ထော။
 ဒက္ခော ဒိဋ္ဌုဇ္ဇု ပညော အဝိကလ ဝိရိယော၊
 ဘောဂဝါ သံဝိဘာဏိ။
 တိက္ခော သုရော ဓိတတ္ထော သ ပရဟိတစရော၊
 ဒိဿ ဇီဝိ အရောဂေါ။
 ဓညော ဝဏ္ဏော ယသဿိ အတိ ဗလဝ ဓရော၊
 ကိတ္တိမာ ခန္တုပေတော။
 (၂၁-လုံးဖွဲ့ သဒ္ဒရာ ဂါထာ)

(၂၈) သဒ္ဓေါ ဒါတင်္ဂပေတော ပရမ သိရိဓယော၊
 ဒိဋ္ဌဓမ္မ ဝိရတ္ထော။
 လဇ္ဇိ ကလျာဏ မိတ္တော အဘိရတ ကုသလော၊
 ပဉ္စသီလာဘိရက္ခော။
 အပ္ပိန္နော အပ္ပကောဓေါ အတိ ဝုဇ္ဇဟဒယော၊
 ဣဒ္ဓိမာ အပ္ပမေယျော။
 ပါသံသော ပေမ ဝါစော သုဇန ဂုဏဝိဒ္ဓ၊
 မာမကော သော ဘဝေယျံ။
 (၂၁-လုံးဖွဲ့ သဒ္ဒရာ ဂါထာ)

(၂၉) ဣတ္ထိ အသင်္ခယေ နာထ၊
 ဂုဏေ လက္ခဏ ဒီပိတေ။
 ဂါထာသု သုစကာသောက၊
 ဂါထမ္ပိ သရတေ ဗုဓေါ။
 (ပထ၂၁ဝတ္ထ ဂါထာ)

(၃၀) စတုရ ပါယ မုတ္တော သော၊
 သာဓကတ္ထ ဒွယဿ စ။
 ဟတူ ပဒ္ဒဝ ဇာလော စ၊
 လာဘီ ဟိတ သုခဿ စ။
 (ပထျာဝတ္ထ ဂါထာ)

(၃၁) အဓိပေါ နရဒေဝါနံ၊
 စတုဒီပိဿရော ပိဝါ။
 ဘဝေယျ အန္တိမေ ဒေဟေ၊
 တ မညံ သေတဆတ္တကံ။
 (ပထျာဝတ္ထ ဂါထာ)

(၃၂) ဘာဝနာ ယာန မာရုယျ၊
 သမ မေဿတိ သုဗ္ဗတော။
 ဣမသ္မိံ အတ္တဘာဝေပိ၊
 အရောဂေါ ဒိသဇီဝိကော။
 (ပထျာဝတ္ထ ဂါထာ)

(၃၃) ပူဇိတော သဗ္ဗ လောကေဟိ၊
 ဘာဝနာ ဘိရတိ မနော။
 ဇနပ္ပိယော မနာပေါစ၊
 ကာ ကထာ ခိလ ဓါရဏေ။
 (ပထျာဝတ္ထ ဂါထာ)

နမက္ကာရ ပါဠိ ပြီး၏။

နမက္ကာရ အနက်။

၁။ သုဂတံ၊ ကောင်းသော စကားကိုလည်း ဆိုတော်မူ
တတ်ထသော။ သုဂတံ၊ ကောင်းသော နိဗ္ဗာန်သို့လည်း ကြွ
သွားတော် မူတတ်ထသော။ သေဋ္ဌံ၊ အထူးသဖြင့်ချီးမွမ်းအပ်
မြတ်တော်မူတတ်ထသော။ ကုသလံ·ကုသလံ၊ ကုသိုလ် - အကု
သိုလ်ကို။ ဇဟံ၊ ပယ်စွန့်တော်မူပြီး ဖြစ်ထသော။ အမတံ၊ သေ
ခြင်းလည်း ကင်းတော် မူထသော။ အမတံ၊ အမြိုက်အရသာ
နှင့်လည်း ပြည့်စုံတော် မူပြီးထသော။ သန္တံ၊ ငြိမ်သက်စွာ ထ
သော။ အသမံ၊ အတုလည်း မရှိထသော။ အသမံ၊ အတုမရှိ
သော မဂ်ဖိုလ်နိဗ္ဗာန်ကို။ ဒဒံ၊ ပေးတော်မူတတ်ထသော။ သရ
ဏံ၊ ကိုးကွယ်ရာလည်းဖြစ်တော်မူထသော။ လောကံ၊ လောက
ကို။ သရဏံ၊ သိတော် မူတတ်ထသော။ သရဏံ၊ ကိလေသာ
တည်းဟူသောမြူလည်းကင်းစင်တော်မူပြီးထသော။ အရဏံ၊
ကိလေသာမြူ၏ကင်းခြင်းကို။ ကရံ၊ ပြုတော်မူတတ်ထသော။
အဘယံ၊ ဘေးလည်း မရှိထသော။ အဘယံ၊ ဘေးမရှိသော။
ဌာနံ၊ နိဗ္ဗာန်အရပ်သို့။ နာယကံ၊ ပို့ဆောင်တော် မူတတ်ထ
သော။ နာယကံ၊ လူသုံးဦးတို့၏ အမျိုးဖြစ်တော်မူသော မြတ်
စွာ ဘုရားကို အဟံ၊ အကျွန်ုပ်သည်။ နမေနမာမိ၊ ရှိခိုးပါ၏
ဘုရား။

၂။ နယန သုဘဂ ကာယဂံ၊ မျက်စိအား တင့်တယ်ခြင်း
သို့ရောက်သော ကိုယ်အင်္ဂါနှင့်လည်း ပြည့်စုံတော်မူထသော။
မဓုရ ဝရ သရောပေတံ၊ သာယာနှစ်သက်အပ်သော မြတ်သော
အသံတော်နှင့်လည်း ပြည့်စုံတော် မူထသော။ အမိတဂုဏ

ဂဏာဓါရံ၊ မနှိုင်းယှဉ်အပ်သော ကျေးဇူးတော် အပေါင်း၏ တည်ရာလည်းဖြစ်တော်မူထသော။ အတုလံ၊ သီလအစရှိသော ဂုဏ်တို့ကြောင့် တစုံ တယောက်သော သူတို့နှင့် တူတော်မူ ထသော။ ဒသဗလံ၊ ဆယ်ပါးသောအားတော်နှင့်ပြည့်စုံတော် မူသော မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဓေဝန္ဓာ မိ၊ ရှိခိုးပါ၏ဘုရား။

၃။ ဓိတိမာ၊ တည်ကြည်သော သမာဓိလည်း ရှိတော်မူ ထသော။ အညဓါရကော၊ အရဟတ္တဖိုလ်ကိုလည်း ဆောင် တော် မူတတ်ထသော။ ယောဗုဒ္ဓေါ၊ အကြင် မြတ်စွာဘုရား သည်။ သံသာရေ၊ သံသရာ၌။ လောကတော၊ လူသုံးပါးတို့ ကြောင့်။ ကာယိကံ၊ ကိုယ်တော်ကိုအမှီပြု၍ဖြစ်သော။ ဒုက္ခဉ္စ၊ ဆင်းရဲခြင်းကိုလည်းကောင်း။ စေတသိကံ၊ စိတ်တော်ကိုအမှီ ပြု၍ဖြစ်သော။ ဒုက္ခဉ္စ၊ ဆင်းရဲကိုလည်းကောင်း။ အနုဘော သိ၊ အဖန်တလဲလဲ ခံစားတော်မူလေပြီ။ နရဒေဝမင်္ဂလံ၊ လူ၊ နတ်တို့၏ မင်္ဂလာဖြစ်တော်မူသော။ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရား ကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဓေဝန္ဓာမိ၊ ရှိခိုးပါ၏ဘုရား။

၄။ ဗာတ္ထိံ သတိ လက္ခဏ စိတြဒေဟံ၊ သုံးဆယ် နှစ်ပါး သော ယောက်ျားမြတ်တို့၏လက္ခဏာတို့ဖြင့် ဆန်းကြယ်သော ကိုယ်တော်လည်း ရှိတော်မူထသော။ ဒေဟာဇုတိ နိဂ္ဂတ ပဇ္ဇ လန္တံ၊ ကိုယ်တော်မှထွက်သောအရောင်တို့ဖြင့်တပြောင်ပြောင် ထွန်းလင်းတောက်ပတော်မူထသော။ ပညာဓိတိသီလဂုဏော ဃဝိန္ဒံ၊ ပညာဂုဏ်၊ သမာဓိဂုဏ်၊ သီလဂုဏ် အပေါင်းကိုလည်း ရတော် မူပြီးထသော။ အန္တိမ ဇာတိယုတ္တံ၊ အဆုံးစွန်သော ဘဝနှင့်လည်းယှဉ်တော်မူပြီးထသော။ မုနိံ၊ မြတ်စွာဘုရားကို အဟံ၊ အကျွန်ုပ်သည်။ ဝန္ဓေဝန္ဓာမိ၊ ရှိခိုးပါ၏ဘုရား။

၅။ ပါတောဒယံ၊ နံနက်အခါ၌တက်လတ်သော။ ဗာလ
ဒီဝါကရံ၊ တက်သစ်သော နေလူလင်ကဲ့သို့။ ယတီနံ၊ ရဟန်း
တို့၏။ မဇ္ဈေ၊ အလယ်၌။ သိရီဟိ၊ ကြက်သရေတို့ဖြင့်။ လလိတံ၊
တင့်တယ်တော်မူထသော။ ပုဏ္ဏံ၊ နွယ်သင်္ကံသမုခံ၊ လပြည့်ဝန်း
နှင့်တူသော မျက်နှာတော်လည်းရှိတော်မူထသော။ အနေဇံ၊
တဏှာလည်း ကင်းစင်တော် မူထသော။ သဗ္ဗညု၊ ခပ်သိမ်း
သော ဥေယျမံ၊ တရားငါးပါးကိုလည်း သိတော်မူပြီးထသော။
မုနိန္ဒ၊ မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊ ရှိခိုး
ပါ၏ဘုရား။

၆။ ဥပေတပုညော၊ ပြည့်စုံသော ဘုန်း တော် လည်း ရှိ
တော် မူထသော။ ယော သုဂတော၊ အကြင် မြတ်စွာဘုရား
သည်။ ဝရံဗောဓိမူလေ၊ မြတ်သောဗောဓိပင်၏အနီး၌၊ သသေ
နမာရံ၊ စစ်သည်ဗိုလ်ပါနှင့်တကွသော မာရ်နတ်သားကို။ ဇိနိ
တံ၊ အောင်တော်မူပြီး၍။ အရုဏောဒယမှ၊ နေအရုဏ်တက်
သောအခါ၌။ ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်ကို။
အဗောဇ္ဈိ၊ သိတော်မူပြီး။ မာရဇီနံ၊ မာရ်ငါးပါးကို အောင်
တော်မူပြီးထသော။ အဘင်္ဂံ၊ မာရ်စစ်သည်တို့သည် မဖျက်ဆီး
နိုင်ထသော။ တံသုဂတံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်
သည်။ နမာမိ၊ ရှိခိုးပါ၏ဘုရား။

၇။ ရာဂါဒိဆေဒါမလ ဉာဏခဂ္ဂံ၊ ရာဂအစရှိသော ကိ
လေသာ တို့ကို ဖြတ်တတ်သော အညစ် အကြေး ကင်းသော
အရဟတ္တမဂ်ဉာဏ် သန်လျက်လည်းရှိတော်မူထသော။ သတိ
သမညာဖလကာဘိဂါဟံ၊ သမ္မာသတိ အမည်ရှိသော ကာကို

လည်း မြို့စွာကိုင်စွဲတော်မူထသော။ သီလောဃလင်္ကာရ ဝိဘူသိတံ၊ သီလအပေါင်းတည်းဟူသော ချပ်တန်ဆာတို့ဖြင့် တန်ဆာဆင်တော် မူပြီးထသော။ အဘိညာဝရမိဒ္ဓုပေတံ၊ အဘိညာဏ်တည်းဟူသော တန်ခိုးနှင့်လည်း ပြည့်စုံတော် မူပြီးထသော။ တံ ဗုဒ္ဓံ၊ ထို မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊ ရှိခိုးပါ၏ဘုရား။

၈။ ဒယာလယံ၊ မဟာဂရုဏာ၏ တည်ရာ ဖြစ်တော်မူထသော။ သဗ္ဗဓိ၊ ခပ်သိမ်းသော ကိုယ်တော်၏အဖြစ်၌။ ဒုက္ကရံ၊ ပြုနိုင်ခဲ့သော စွန့်ခြင်းကြီးငါးပါး အစရှိသောအမှုကို။ ကရံ၊ ပြုတော်မူတတ်ထသော။ ဘဝဏ္ဏဝါတိက္ကမံ၊ ဘဝသုံးပါးတည်းဟူသော မဟာသမုဒ္ဓရာမှ လွန်မြောက်တော် မူပြီးထသော။ အဂ္ဂတံ၊ မြတ်သောအဖြစ်သို့။ ဂတံ၊ ရောက်တော်မူပြီးထသော။ တိလောကနာထံ၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူတတ်ထသော။ သုဿမာဟိတံ၊ ကောင်းစွာတည်ကြည်သောသမာဓိလည်း ရှိတော်မူထသော။ ဟိတံ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အစီးအပွားကိုလည်း ဆောင်တော် မူတတ်ထသော။ သမန္တစက္ခု၊ ထက်ဝန်းကျင်မြင်စွမ်းနိုင်သော သဗ္ဗညုတဉာဏ်လည်း ရှိတော်မူထသော။ အမိတံ၊ မနှိုင်းယှဉ်အပ်သော ဂုဏ်သည်း ရှိတော်မူထသော။ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ပဏမာမိ၊ ရှိခိုးပါ၏ဘုရား။

၉။ တဟိံ တဟိံ ဘဝေ၊ ထိုထိုသို့သော ကိုယ်တော်၏ အဖြစ်၌။ ပါရမီသဉ္ဇယံ၊ ပါရမီအပေါင်းကို။ စယံ၊ ဆည်းပူးတော်မူတတ်ထသော။ သဗ္ဗိ၊ သူတော်ကောင်းတို့သည်။ ဂတံ၊

ဆည်းကပ်အပ်သော။ သုခပ္ပဒံ၊ ချမ်းသာခြင်း၏ အဘို့အစုကို
 ဖြစ်သော။ ပဒံ၊ နိဗ္ဗာန်သို့။ ဂတံ၊ ရောက်သော်မူပြီးလှသော။
 နရာနရာနံ၊ လူ နတ်တို့၏။ သုခသမ္ဘဝံ၊ ချမ်းသာခြင်း၏ အ
 ကြောင်းကို။ ဘဝံ၊ ဖြစ်စေတော်မူတတ်လှသော။ အနမာနံ၊
 မရိုညွတ်ကုန်သေးသော။ ဂဝံ၊ နွားနှင့်တူသော သူမိက်တို့ကို။
 ဇိနပုဂံဝံ၊ အောင်တော်မူသော ယောက်ျားမြတ် ဖြစ်တော်မူ
 သော။ တံဗုဒ္ဓံ၊ ထို မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။
 နမေနမာမိ၊ ရှိခိုးပါ၏ ဘုရား။

၁၀။ ဤဟာဖိယံ၊ ဝီရိယတည်းဟူသောတက်မကို။ ဥာဏ
 ကရေန၊ ဥာဏ်တော်တည်းဟူသော လက်တော်ဖြင့်။ ဂါဟ
 ကော၊ ကိုင်စွဲတော်မူသော။ ယောမုနိဒက္ခနာဝိကော၊ အကြင်
 မြတ်စွာဘုရားတည်းဟူသော လိမ္မာလှစွာသော သင်္ဘော လှေ
 မှူးသည်။ မဂ္ဂင်္ဂနာဝံ၊ မဂ္ဂင်္ဂရှစ်ပါးတည်းဟူသောသင်္ဘောလှေ
 ထက်သို့။ အာရုဿ၊ တက်စီးတော်မူပြီး၍။ တာယ၊ ထိုမဂ္ဂင်္ဂ ရှစ်
 ပါးတည်းဟူသောသင်္ဘောလှေဖြင့်။ ဗဟု၊ များစွာကုန်သော
 သတ္တဝါတို့ကို။ ဘဝဏ္ဏဝါ၊ ဘဝသုံးပါးတည်းဟူသော မဟာ
 သမုဒ္ဒရာမှ။ တာရေသိ၊ ကယ်တင်တော်မူလေပြီ။ အဿပ္ပဟံ၊
 သတ္တဝါတို့၏ဆင်းရဲခြင်းကို ပယ်တော်မူတတ်လှသော။ ဗုဒ္ဓံ၊
 သစ္စာလေးပါးကိုသိတော်မူတတ်လှသော။ တံမုနိဒက္ခနာဝိကံ၊
 ထို-မြတ်စွာဘုရား တည်းဟူသော လိမ္မာလှစွာသော သင်္ဘော
 လှေမှူးကြီးကို။ အဟံ၊ အကျွန်ုပ်သည်။ နမေနမာမိ၊ ရှိခိုးပါ၏
 ဘုရား။

၁၁။ သမတိံ သတိပါရမိသမ္ဘရဏံ၊ အမျှသုံးဆယ်သော
 ပါရမီတို့ကို ဖြည့်တော်မူပြီးလှသော။ ဝရဗောဓိဒုမေ၊ မြတ်
 သော ဗောဓိပင်၏အနီး၌။ စတုသစ္စဒသံ၊ သစ္စာလေးပါးကို

သိမြင်တော်မူပြီးထသော။ ဝရမိဒ္ဓိဂတံ၊ မြတ်သောတန်ခိုးတို့
လည်းရောက်တော်မူပြီးထသော။ နရဒေဝဟိတံ၊ လူနတ်တို့၏
အစီး အပွားကိုလည်း ဆောင်တော်မူပြီးထသော။ တိဘဝူပ
သမံ၊ ဘဝသုံးပါးမှလည်း ငြိမ်းတော်မူပြီးထသော။ ဇိနံ၊ မြတ်
စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ပဏမာမိ၊ ရှိခိုးပါ၏ဘုရား

၁၂။ သုတ ပုညဇ လက္ခဏိကံ၊ များစွာကုန်သော ဘုန်း
တော်ကြောင့်ဖြစ်သောလက္ခဏာလည်းရှိတော်မူပြီးထသော။
ဝိရဇံ၊ ရာဂဟူသော မြူလည်း ကင်းစင်တော် မူပြီးထသော။
ဂ ဂန္ထပမဓိံ၊ ကောင်းကင်ပြင်နှင့်တူသောပညာလည်းရှိတော်
မူထသော။ ဓိတိ မေရုသမံ၊ မြင့်မိုရ်ပေါင်မင်း နှင့် တူသော
မတုန်မလှုပ်သော သမာဓိလည်းရှိတော်မူထသော။ ဇလဇူပမ
သီတလသီလယုတံ၊ ကြာနှင့်တူသော ချမ်းမြေ့စွာသော သီလ
သီတင်းနှင့်လည်း ယှဉ်ထသော။ ပထဝီသဟနံ၊ မြေကြီးနှင့် တူ
သော သည်းခံသောနှလုံးတော်လည်းရှိတော်မူထသော။ ဇိနံ၊
မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ပဏမာမိ၊ ရှိခိုးပါ၏
ဘုရား။

၁၃။ သုမတိ၊ ကောင်းသောပညာ ရှိတော်မူထသော။
ယောဗုဒ္ဓေါ၊ အကြင် မြတ်စွာဘုရားသည်။ ဒီဝေ၊ နေ့အခါ၌။
ဒီဝါကရောဝ၊ နေမင်းကဲ့သို့။ သောဘန္တော၊ တင့်တယ်တော်မူ
သည်ဖြစ်၍။ ရတိဇနုနေ၊ မွေ့လျော်ခြင်းကိုဖြစ်စေတတ်သေ။
သီလာသနမှိ၊ ပဏ္ဍုကမ္မလာကျောက်နေရာ၌။ အာသိန္နော၊ နေ
တော်မူလျက်။ သိဝသုခဒံ၊ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူ
တတ်ထသော။ ဓမ္မံ၊ အဘိဓမ္မာ တရားတော်ကို။ ဒေဝါနံ၊

နတ်တို့အား။ အဒေသိ၊ ဝါတွင်းသုံးလပတ်လုံး ဟောတော်မူ
လေပြီ။ အသဒိသံ၊ တုဘက်လည်းကင်းတော်မူသော။ တံဗုဒ္ဓံ၊
ထို မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ နိစ္စံ၊ အမြဲ။
နမာမိ၊ ရှိခိုးပါ၏ဘုရား။

၁၄။ ယော နာထော၊ အကြင်မြတ်စွာဘုရားသည်။ အဝိ
ကလေဟိ၊ မချို့၊ တဲ့ကုန်သော။ နိရာကုလေဟိ၊ နှောင့်ယှက်ခြင်း
ကင်းကုန်သော။ ပါဒပကံဇ မုဒုတ္တလ ရာဇိကေဟိ၊ ခြေတော်
တည်းဟူသောကြာ၏နူးညံ့သောအပြင်၌ တရားရှစ်ကွက် စက်
လက္ခဏာတော် အရေးတို့ဖြင့်။ တိဟိ လောကေဟိ၊ သုံးဘုံသူ
တို့နှင့်။ နိရူပမေယျတံ၊ မနှိုင်းယှဉ်အပ်သည်၏အဖြစ်သို့။ သမ္မာ
ပုဏ္ဏေဝ၊ ကောင်းစွာ ရောက်တော် မူသည်သာလျှင်တည်း။
သဗ္ဗလောကမဟိတံ၊ ခပ်သိမ်းသော လောကသည် ပူဇော်အပ်
ထသော။ အသမံ၊ အတုမရှိထသော။ တံ နာထံ၊ ထို-မြတ်စွာ
ဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊ ရှိခိုးပါ၏ဘုရား။

၁၅။ နရာနရသမောသရဏံ၊ လူနတ်တို့၏ စုဝေးရာဖြစ်
တော်မူထသော။ ဓိတတ္ထံ၊ တည်ကြည်သောစိတ် ရှိတော်မူထ
သော။ ပညာပဒိပတိဇုတိယာ၊ ပညာတော်တည်းဟူသော ဆီ
မီးရောင်ဖြင့်။ ဝိဟတန္ဓကာရံ၊ ဖျောက်အပ်ပြီးသော အဝိဇ္ဇာ
တည်းဟူသော မှောင်လည်းရှိထသော။ အတ္တဘိကာမံ၊ လူ
နတ်တို့၏အကျိုးစီးပွားကို အလွန်အလိမ္မော်တော်မူထသော။ နရ
ဒေဝဟိတာဝဟံ၊ လူနတ်တို့၏ အကျိုးစီးပွားကို ရွက်ဆောင်
တော်မူတတ်ထသော။ ကာရုဏိကံ၊ ကြီးမြတ်သော မဟာကရု
ဏာတော် နှင့် ယှဉ်ထသော။ အဂ္ဂံ၊ မြတ်တော် မူထသော။

အနန္တဉာဏ်၊ အဆုံးမရှိသော ဉာဏ်လည်း ရှိတော်မူထသော။
 တံ ဗုဒ္ဓံ၊ ထို့မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊
 ရှိခိုးပါ၏ဘုရား။

၁၆။ အခိလဂုဏ် နိဓါနော၊ ခပ် သိမ်း သော လောကီ
 လောကုတ္တရာဂုဏ်တို့၏ သိုမှီးရာလည်း ဖြစ်တော် မူထသော။
 ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ သညတနံ၊ ကိုယ်
 နှုတ်နှလုံးကို စောင့်သုံးကြကုန်သော အရှင်မြတ်တို့၏။ နိကေ
 တံ၊ ကိန်းအောင်း မွေ့လျော်ရာ ဖြစ်သော။ ဣသိပတနာဝံ၊
 ဣတိပတနအမည်ရှိသော။ ဝနံ၊ မိဂဒါဝုန်တောသို့။ ဥပဂန္တော၊
 ကြွတော်မူ၍။ တဟိံ၊ ထိုမိဂဒါဝုန်တော၌။ အကုသလဆေဒံ၊
 အကုသိုလ်ကိုဖြစ်တတ်သော။ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်
 ကို။ ပဝတ္တော၊ ဟောတော်မူလေပြီ။ အတုလံ၊ အတုမရှိသော။
 အဘိက္ကန္တံ၊ အလွန်နှစ်သက်ဘွယ်သော ကိုယ်ကာယ၏အဆင်း
 တော်လည်းရှိထသော။ ဝန္ဒနေယျံ၊ ရှိခိုးခြင်းကိုခံတော်မူထိုက်
 ထသော။ တံမုနိန္ဒံ၊ ထို့မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။
 နမာမိ၊ ရှိခိုးပါ၏ဘုရား။

၁၇။ သုစိပရိဝါရိတံ၊ သန့်ရှင်းစင်ကြယ်သော အခြံအရံ
 လည်း ရှိတော်မူထသော။ သုရုစိရပ္ပဘာဟိ၊ ပြုံးပြုံးပြက်ပြက်
 နှစ်သက်ဘွယ်သောအရောင်တို့ဖြင့်။ ရတ္တံ၊ ဆိုးအပ်သောကိုယ်
 တော်လည်း ရှိတော်မူထသော။ သိရိဝိသရာလယံ၊ ဘုန်းကျက်
 သရေအပေါင်းတို့၏တည်ရာလည်းဖြစ်တော်မူထသော။ ဂုပိတ
 မိန္ဒြိယေဟိ၊ စောင့်ရှောက်အပ်သော စက္ခုအစရှိသော ဣန္ဒြေ

တို့နှင့်။ ဥပေတံ၊ ပြည့်စုံတော်မူထသော။ ရဝိသသိမဏ္ဍပွဘုတိ
 လက္ခဏောပစိတ္တံ၊ နေဝန်း လဝန်း အစရှိသော စက်လက္ခဏာ
 တော်ဖြင့် များစွာဆန်းကြယ်ခြင်းရှိတော်မူထသော။ သုရနရ
 ပုဗ္ဗိတံ၊ လူ့နတ်တို့သည် ပူဇော်အပ်တော်မူထသော။ သုဂတံ၊
 မြတ်စွာဘုရားကို။ အာဒရံ၊ ရှိသေစွာ။ အဟံ၊ အကျွန်ုပ်သည်။
 နမာမိ၊ ရှိခိုးပါ၏ဘုရား။

၁၈။ ယော ဓမ္မရာဇာ၊ အကြင် တရားမင်း ဘုရားသည်။
 မုဟပဋိဿာသာဒိ ဥလ္လောလဝိစိံ၊ မောဟ ဒေါသ လောဘ
 အစရှိသော လှိုင်းထမ်းပိုးကြီး လှိုင်းထမ်းငယ်တို့ရှိသော။ သံ
 သာရောဿံ၊ သံသရာတည်းဟူသော ပင်လယ်ရေအယာဉ်ကို။
 မဂ္ဂေါဠုမ္ဗေန၊ မဂ္ဂင်ရှစ်ပါးတည်းဟူသော သင်္ဘောဖေါင်ဖြင့်။
 တရီ၊ ကူးတော်မူလေပြီ။ အာယံ၊ ဘေးလည်းမရှိထသော။ ပါရ
 ပတ္တံ၊ နိဗ္ဗာန်တည်းဟူသော ကမ်းတဖက်သို့ ရောက်တော် မူထ
 သော။ ပဇာနံ၊ သတ္တဝါတို့၏။ တာဏံ၊ ကိုးကွယ်ရာလည်း ဖြစ်
 တော်မူထသော။ လေဏံ၊ ပုန်းအောင်းရာလည်း ဖြစ်တော်မူထ
 သော။ အသမသရဏံ၊ အတုမရှိ လဲလျောင်းရာလည်းဖြစ်တော်
 မူထသော။ ဧကတိတ္ထံ၊ နိဗ္ဗာန် တည်းဟူသော ကမ်းတဖက်သို့
 သွားရောက်ကုန်သော သူတို့၏ မြတ် သော ရေ ဆိပ် သ ဘွယ်
 လည်း ဖြစ်တော်မူထသော။ ပတိဋ္ဌံ၊ မှီခိုရာကျွန်းနှင့်လည်း တူ
 တော်မူထသော။ ပုညခေတ္တံ၊ ကောင်းမှုတည်းဟူသောမျိုးစေ့
 ၏ စိုက်ပျိုးရာ လယ်ရာမြေကောင်းသဘွယ်လည်းဖြစ်တော်မူထ

သော။ ပရမသုခဒံ၊ မြတ်သော နိဗ္ဗာန်ချမ်းသာကိုလည်း ပေး
တော်မူတတ်ထသော။ တံ ဓမ္မရာဇံ၊ ထို-ထိုတရားမင်းဘုရားကို။
အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊ ရှိခိုးပါ၏ ဘုရား။

၁၉။ ပရဟိတကရော၊ သူတပါးတို့၏ အကျိုး စီးပွားကို
လည်း ရှက်ဆောင်တော် မူတတ်ထသော။ ယောမုနိန္ဒော၊
အကြင် မြတ်စွာဘုရားသည်။ ကဏ္ဍမ္မံ မူလေ၊ ကဏ္ဍ အမည်ရှိ
သော ဥယျာဉ်စောင့်သည် စိုက်အပ်သောသရက်ဖြူပင်၏အနီး
၌။ နိသိန္ဒော၊ နေတော်မူလျက်၊ အစ္ဆေရံ၊ အံ့ဘွယ်ရှိထသော၊
နယနသုဘဂံ၊ လူနတ်တို့၏ မျက်စိအား တင့်တယ်စွာထသော။
အာကုလဏ္ဏဂိုဏ်းလံ၊ ရောယှက်သော ရေအယဉ် မီးအလျှံ ရှိထ
သော။ ဒုဇ္ဇောလဒ္ဓံ သံ၊ မိစ္ဆာအယူ တည်းဟူသော ကွန်ယက်ကို
ဖျက်ဆီးတော်မူထသော။ မုနိဘိ၊ ဘုရားရှင်တို့သည်။ အဇဟိတံ၊
မစွန့်အပ်ထသော။ ပါဠိဟေရံ၊ ရေမီးအစုံစုံအစရှိသော တန်ခိုး
ပြာဠိဟာကို။ သိဃံ၊ လျင်စွာ။ အကာသိ၊ ပြုတော်မူလေပြီ။
သေဌံ၊ အထူးသဖြင့် ချီးမွမ်းအပ် မြတ်တော်မူထသော။ ပရမ
ရတိဇံ၊ မြတ်သောနှစ်လိုခြင်းကို ဖြစ်စေတတ်သော။ ဣဒ္ဓိဓမ္မေ
ဟိ၊ တန်ခိုးကျေးဇူးတို့နှင့်။ ဥပေတံ၊ ပြည့်စုံတော် မူထသော။
တံ မုနိန္ဒံ၊ ထို-မြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဓေ
ဝန္ဓာမိ၊ ရှိခိုးပါ၏ ဘုရား။

၂၀။ ဒယုဒယရုဏော၊ မယာကရုဏာ သမာပတ် တည်း
ဟူသော တက်လတ်သော နေအရုဏ်လည်းရှိတော်မူထသော။
ဥာဏဝိတ္ထိဏ္ဏဗိဓမ္မော၊ ဥာဏ်တော်တည်းဟူသောကျယ်စွာသော
အဝန်းလည်း ရှိတော်မူထသော။ ဧကော၊ တုဘက်မပြု၊ တဆူ

တည်းသာ ဖြစ်တော်မူထသော။ ယော မုနိန္ဒကော။ အကြင်
မြတ်စွာဘုရား တည်းဟူသော နေမင်းသည်။ သုဒ္ဓေ၊ စင်ကြယ်
စွာသော။ တိဘဝကုဟရေ၊ ဘုံသုံးပါးတည်းဟူသောကြာအိုင်
၌။ ကမလကထိတံ၊ ကြာဟူ၍ဆိုအပ်သော။ ဝိနေယျပ္ပဂါဏော
သံ၊ ဆုံးမအပ်သော သတ္တဝါ အပေါင်းကို။ ဓမ္မရံသီဝရေဟိ၊
မြတ်သောတရားတည်းဟူသော ရောင်ခြည်တို့ဖြင့်။ သုဗောဓေ
သိ၊ သစ္စာလေးပါးကို သိစေသောအားဖြင့် ကောင်းစွာ ပွင့်
တော်မူပြီ။ ဗျာပိတကိတ္တိနဉ္စ၊ ပျံ့နှံ့သော ကျော်စောခြင်းရှိ
တော်မူထသော၊ ဝိလောကေ ကမ္မက္ခယံ၊ ဘုံသုံးပါးတို့၏တလုံး
တည်းသော မြတ်သောမျက်စိဖြစ်တော်မူထသော။ ဒုခမသဟ
နံ၊ သူတပါးတို့သည်ခံနိုင်ခဲ့သောအရာကိုလည်း သည်းခံတော်
မူထသော။ မဟောဝိ၊ သီလက္ခန္ဓ စသည် ကျေးဇူးရုဏ်အထူးကို
ဆည်းပူးရှာမှီးတော်မူထသော။ တံမုနိန္ဒကံ၊ ထိုမြတ်စွာဘုရား
တည်းဟူသော နေမင်းကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊
ရှိခိုးပါ၏ ဘုရား။

၂၁။ ယောဇီနော၊ အကြင်မြတ်စွာဘုရားသည်။ ဗောဓိ
ပေမတော၊ သဗ္ဗညုတဉာဏ်ကို ချစ်တော် မူခြင်းကြောင့်။
အလဂ္ဂမာနသော၊ ငြိတုယ်ခြင်းကင်းသော စိတ် ရှိသည်ဖြစ်၍။
အနေကဇာတိယံ၊ များစွာသော ကိုယ်တော် ၏ အ ဖြစ် ၌။
သပုတ္တဒါရံ၊ သားမယားနှင့်တကွသော။ အင်္ဂဇီဝိတဗ္ဗိ၊ အင်္ဂါ
ကြီးငယ် အသက်ကိုစဉ်လျက်လည်း။ အတ္ထိကဿ၊ အလိုရှိသော
သူအား။ အဒါသိယေဝ၊ ပေးလှူတော်မူသည်သာလျှင်တည်း
ဒါနပါရမီ၊ ဒါနပါရမီကို၎င်း။ တတော၊ ထိုဒါနပါရမီမှ။ ပရံ၊
တပါးသော။ သီလပါရမာဒိကမ္မံ၊ သီလ၊ ပါရမီ အစရှိသော

ကိုးပါးသော ပါရမီကို၎င်း။ အပူရိ၊ ဖြည့်တော်မူလေပြီ။ တာ
သံ၊ ထိုဆယ်ပါးသော ပါရမီတော်တို့၏။ ဣဒ္ဓိယာ၊ ပြည့်စုံခြင်း
ကြောင့်။ အဂ္ဂတံ၊ မြတ်သော အဖြစ်သို့။ ဥပယာတံ၊ ရောက်တော်
မူပြီးထသော။ ဧကဒိပကံ၊ လူနတ်တို့၏ ကိုးကွယ်မှီခိုရာ မြတ်
သော ကိုင်းကျန်းသဘာယ်လည်း ဖြစ်တော်မူထသော။ တံဇိနံ၊
ထိုမြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊ ရှိခိုးပါ၏
ဘုရား။

၂၂။ ဒေဝါဒေဝါတိ ဒေဝံ၊ သမ္မုတိနတ်၊ ဥပပတ္တိနတ်တို့
ထက်မြတ်သော ဝိသုဒ္ဓိနတ်ဖြစ်တော်မူထသော။ နိဓနဝပုဓရံ၊
အဆုံးစွန်သော ကိုယ်တော်ကိုလည်း ဆောင်တော် မူတတ်ထ
သော။ မာရဘဂ်၊ မာရ်ငါးပါးကို ဖျက်ဆီးတော်မူထသော။
အဘဂ်၊ မာရ်စစ်သည်တို့သည် ဖျက်ဆီးခြင်းငှါ မတတ်နိုင်ထ
သော။ ပဇာနံ၊ သတ္တဝါတို့၏။ ဒီပံ၊ ပညာတည်းဟူသော ဆီမီး
တန်ဆောင်ကို။ ဒီပံ၊ ပြောင်ပြောင်တောက်အောင် ထွန်းညှိ
တော်မူပြီးထသော။ ဇယဝရသယနေ၊ မာရ်ငါးပါးကိုအောင်
မြင်တော် မူရာဖြစ်သော မြတ်သော ဗောဓိပလ္လင် နေရာ၌။
ဗောဓိပတ္တံ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်
တော် မူပြီးထသော။ အဓိပတ္တံ၊ အလုံးစုံသော နတ်လူတို့ထက်
ကြီးမြတ်လွန်ကဲသည့်အဖြစ်သို့ ရောက်တော်မူထသော။ ဗြဟ္မာ
ဗြဟ္မာဂတနံ၊ ဆည်းကပ် ရောက်လာကုန်သော ဗြဟ္မာ လူ
နတ် ပရိသတ်တို့အား။ ဝရဂိရကထိတံ၊ မြတ်သော တရားကို
ဟောတော် မူတတ်ထသော။ ပါပဟိနံ၊ ညစ်ညမ်းယုတ်မာ
ကိလေသာကို ပဟိနံ၊ ပယ်ခွါတော်မူပြီးထသော။ လောကာ
လောကာဘိရာခံ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ မွေ့လျော်ရာ

ဖြစ်တော် မူထသော။ မုနိန္ဒ၊ ရဟန်းတကာတို့ကို အစိုးရတော်
မူထသော။ တံမုနိန္ဒ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်
သည်။ သတတံ၊ အမြဲ။ အဘိနမေ အဘိနမာမိ၊ ရှိသေစွာ ရှိခိုး
ပါ၏ ဘုရား။

၂၃။ ဗုဒ္ဓေါ၊ မြတ် စွာ ဘု ရား သည်။ နိဂြောဓဗိဓ္ဓော၊
အရပ်နှင့်အလံမျှသဖြင့် ပညောင်ပင်၏အဝန်းကဲ့သို့ဝန်းသော
ကိုယ်တော်လည်းရှိတော်မူ၏။ မုဒုကရစရဏော၊ အကြိမ်တရာ
ဖတ်အပ်သော ဝါဂွမ်းလွှာကဲ့သို့ နူးညံ့သော လက်ဖဝါး ခြေ
ဖဝါးတော်လည်းရှိတော်မူ၏။ ဗြဟ္မာသောသော၊ ဗြဟ္မာမင်း
၏အသံထက် လွန်ကဲစွာသာယာသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ
သော အသံလည်း ရှိတော်မူ၏။ ဧကိဇဇော၊ ဧကိအမည်ရှိ
သော သား၏ မြင်းခေါင်းကဲ့သို့ ပြည့်ဖြိုးသော မြင်းခေါင်း
တော်လည်းရှိတော်မူ၏။ ကောသစ္ဆာဒင်္ဂဇာတော၊ ရွှေပဒုမ္မာ
ကြာချပ်နှင့်တူသောအိမ်ဖြင့်ဖုံးလွှမ်းအပ်သည်ဖြစ်၍ ကျစ်လစ်
လှသော ယောက်ျားမြတ်တို့၏ နိမိတ်တော်လည်းရှိတော်မူ၏။
ပုနရပိ၊ တဖန်လည်း။ သုဂတော၊ မြတ်စွာဘုရားသည်။ သုပ္ပတိ
ဋ္ဌိတပါဒေါ၊ ရွှေခြေနင်း အပြင်ကဲ့သို့ ညီညွတ်စွာ တည်သော
ခြေဖဝါးတော်လည်းရှိတော်မူ၏။ မုဒေါဒါတုဏ္ဏလောမော၊
မျက်မှောင်နှစ်ခုတို့၏ အလယ်၌ နူးညံ့ ဖြူစင်သော ဥဏ္ဏလုံ
မွေးရှင်တော်လည်း ရှိတော်မူ၏။ အထမပိ၊ ထိုမှတပါးလည်း။
သုပ္ပတော၊ ကောင်းသော နိဗ္ဗာန်သို့ကြွ သွား တော် မူ သော
မြတ်စွာဘုရားသည်။ ဗြဟ္မဇုဂ္ဂတ္တဘာဝေါ၊ ဗြဟ္မာမင်း၏ ကိုယ်
ကဲ့သို့ ဖြောင့်ဖြူ တည်မတ်သော ကိုယ်တော်လည်း ရှိတော်မူ
၏။ နီလက္ခ၊ ညိုသော မျက်လုံးတော်လည်း ရှိတော်မူ၏။

ဒီသပဏ္ဍိ၊ ရှည်သွယ် ပြည့်ဖြိုးသော ဖနောင့်တော်လည်း ရှိ
တော်မူ၏။ သုခုမ မလဆဝီ၊ သိမ်မွေ့ လှ စွာ သော အညစ်
အကြေးမတင် သန့်ရှင်း စင်ကြယ်သော အရေတော်လည်း ရှိ
တော်မူ၏။ ထောမုရသဂ္ဂသဂ္ဂ၊ ချီးမွမ်းအပ်သော နှမ်းစေ့
ပမာဏ အဟာရပင်ဖြစ်သော်လည်း လျှာဖျားဝယ် တင်ထား
ခါမျှ၌ အရသာကို ဆောင် နိုင် သော ခုနှစ်ထောင်သော
အကြောတို့၏ ပေါင်းဖွဲ့စုရုံးသော အဖျားလည်း ရှိတော်မူ၏။

၂၄။ သောဇီနော၊ ထိုမြတ်စွာဘုရားသည်။ စတ္တာလီသဂ္ဂ
ဒန္တော၊ အမျှ လေးဆယ်သော မြတ်သော သွားတော်လည်း
ရှိတော်မူ၏။ သမကလပနဇော၊ လွှဖြင့်ပြတ်၍ ထားအပ်သကဲ့
သို့ ညီမျှသော သွားတော်လည်း ရှိတော်မူ၏။ အန္တရံသပ္ပပီ
နော၊ ပခုံးတံနှစ်ခုတို့၏ အလယ်၌ ပြည့်ဖြိုးသော ကျောက်
ကုန်းပြင်လည်း ရှိတော်မူ၏။ စက္ကေနိတပါဒေါ၊ တရားရှစ်
ကွက် စက်လက္ခဏာတို့ဖြင့် မှတ်အပ်သော မြတ်သောခြေဖဝါး
တော်လည်း ရှိတော်မူ၏။ အဝိရဋ္ဌဒသနော၊ မကျဲသော သွား
တော်လည်းရှိတော်မူ၏။ မာရဇီ၊ မာရ်ငါးပါးကိုအောင်တော်
မူပြီးသော မြတ်စွာဘုရားသည်။ ဥဿခံပါဒေါ၊ ခြေတော်၏
အထက်၌ တည်သော ခရုသင်းကဲ့သို့သော ဖမုက်တော်လည်း
ရှိတော်မူ၏။ တိဋ္ဌန္တော၊ ရပ်တော်မူလျက်။ နောနမန္တော၊ မ
ကိုင်းညွတ်ဘဲ။ ဥဘယကရမုဒုနော၊ သိမ်မွေ့ နူးညံ့ လှစွာသော
လက်တော်နှစ်ဘက်ဖြင့်။ ဇဏ္ဍုကာနိ၊ ပုဆစ်ဒူးတော် နှစ်ဘက်
တို့ကို။ အာမသန္တော၊ သုံးသပ်တော်မူနိုင်၏။ ဝဇ္ဇက္ကန္တော၊ ရွှေ
မုရိုးစည်ငယ်သဏ္ဌာန်ကဲ့သို့ လုံးသောလည်တော်လည်းရှိတော်
မူ၏။ ဂေါတရုဏပခုမကော၊ ထိုခဏ၌ ဖွားသော နွားငယ်၏

မျက်မှူးနှင့်အတူသိမ်မွေ့ နုပျိုညိုသောမျက်မှူးတော်လည်း ရှိတော်မူ၏။ သီဟပုဗ္ဗစုကာယော၊ ခြင်္သေ့မင်း၏ ရှေ့ထက် ဝက်သောကိုယ်နှင့်အတူ ပြည့်ဖြိုးစွာသောကိုယ်တော်လည်း ရှိတော်မူ၏။

၂၅။ သုဂတော၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည်။ သတ္တပ္ပံနောစ၊ လက်ခြေ ပခုံး လည်လုံးတင့်မိုး ပြည့်ဖြိုးဖွံ့ထွား ခန့်စပ်ပါးသောအရပ် တို့၌ ပြည့်ဖြိုးသော အသားတော်လည်း ရှိတော်မူ၏။ ဒီဃဂုံ လိ၊ ရှည်သွယ်သော လက်ချောင်း ခြေချောင်းတော်လည်း ရှိ တော်မူ၏။ အထ၊ ထိုမှတစ်ပါး။ လောမက္ကပေကလောမော၊ တခု တခုသော မွေးတိုင်းတော်၌ တချောင်း တချောင်းစီသာ ရောက်သော မွေးညှင်းတော်လည်းရှိတော်မူ၏။ သမ္ပန္နော ဒါ တဒါဋ္ဌော၊ ပြည့်ဖြိုးဖြူစင်စွာသော စွယ်တော်လည်းရှိတော် မူ၏။ ကနကဿမတစော၊ ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့သော အရေ တော်လည်း ရှိတော်မူ၏။ နိလမုဒ္ဒဂ္ဂလောမော၊ မျက်နှာတော် ကို မျှော်ဘီသကဲ့သို့ အထက်သို့ တက်သော လက်ျာရစ်လည်၍ တည်သော အလွန်ညိုသော မွေးညှင်းတော်လည်းရှိတော်မူ၏ သမ္ပုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ထူလစိုဌေါ၊ ကြီးပြန့်သော လျှာတော်လည်း ရှိတော်မူ၏။ အထ၊ ထိုမှတစ်ပါး။ သီဟဟနု ကော၊ ခြင်္သေ့မင်း၏မေးနှင့်တူသော ပြည့်ဖြိုးစွာသော မေး တော်လည်းရှိတော်မူ၏။ ဇာလိကပ္ပါဒဟတ္ထော၊ လေသွန်တံခါး ၌ လက်သမား တပ်စီထားအပ်သော ရွှေပွတ်တိုင်ကဲ့သို့ တင့် တယ်စွာ ရှည်သော ခြေချောင်း လက်ချောင်းတော်လည်း ရှိတော်မူသော။ နာထော၊ မြတ်စွာ ဘုရားသည်။ ဥဏှိသ

သီသော၊ နဖူးသင်းကျစ်ခြယ်လှယ်သဖြင့် ဗာဏ်တယ်သော ဦး
ခေါင်းတော်လည်း ရှိတော်မူ၏။ ဣတိဂုဏသဟိတံ၊ ဤဆိုအပ်
ခဲ့ပြီးသော ကျေးဇူး အပေါင်းတို့နှင့် ပြည့်စုံတော်မူသော။ တံ
မဟေသိ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊
ရှိခိုးပါ၏ ဘုရား။

၂၆။ လောကေ၊ လောက၌။ တဿ၊ အကျင့်ကြောင့်။
ဗုဒ္ဓေါ၊ ဗုဒ္ဓေါ၊ တိဗောသော၊ ဘုရားဘုရားဟူသော အသံကိုမျှ
လည်း။ အတိဒုလ္လဘတရော၊ အလွန်ကြားရခဲတုံ၏။ ဗုဒ္ဓဘာဝေါ
ဘုရား၏ အဖြစ်သည်ကား။ ကာ ကထာ၊ အဘယ်ဆိုဘွယ်ရာ
အံ့နည်း။ တဿ၊ ထို့ကြောင့်။ ဝိဘာဝီ၊ ပညာရှိကုန်သော။
ဝိဝိဓဟိတသုခံ၊ အထူးထူးအပြားပြားသောစီးပွားချမ်းသာကို။
ပတ္တယန္တ၊ တောင့်တကုန်သော။ သာဓဝေါ၊ သူတော်ကောင်း
တို့သည်။ ဣဉ္ဇ၊ အလိုရှိအပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။
ဝဟန္တံ၊ ရွက်ဆောင်တော်မူတတ်သော။ သုရနရမဟိတံ၊ နတ်
လူတို့သည်ပူဇော်အပ်တော်မူသော။ နိဗ္ဗယံ၊ ဘေးလည်းမရှိသ
သော။ ဒက္ခိဏေယျံ၊ မြတ်သောအလှူကို ခံတော်မူထိုက်သ
သော။ လောကာနံ၊ လူသုံးပါးတို့၏။ နန္ဒိဝစုနံ၊ နှစ်လိုခြင်းကို
ပွားစေတတ်သော။ ဒသဗလံ၊ ဆယ်ပါးသောအားနှင့်ပြည့်စုံ
တော်မူသော။ အသမံ၊ တုဘက်လည်းကင်းပြီးသော။ တံ
ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ နိစ္စံ၊ အမြဲ။ နမဿန္တ၊ ရှိခိုးစေကုန်
သတည်း။

၂၇။ ဧတေန ပုညေန၊ ဤသို့ မြတ်စွာဘုရားအားရှိခိုးရ
ခြင်းတည်းဟူသော ကောင်းမှုစေတနာကြောင့်။ သောအဟံ၊
ထိုအကျွန်ုပ်သည်။ သမ္မရာယေ၊ တမလွန်ဘဝ၌။ နိပုဏမတိစ၊

သိမ်မွေ့သော ပညာရှိသည်၎င်း။ သတောစ၊သတိနှင့် ပြည့်စုံ
သည်၎င်း။ တိတ္ထောစ၊ ရောင့်ရဲလွယ်သည်၎င်း။ ဒက္ခောစ၊
လိမ္မာသည်၎င်း။ ဒိဋ္ဌိဇုပညောစ၊ဖြောင့်မတ်သော အယူပညာ
ရှိသည်၎င်း။ အဝိကလဝီရိယောစ၊မချိုး တဲ့သောလုံးလရှိသည်
၎င်း။ ဘောဂဝါစ၊ စည်းစိမ်ဥစ္စာ ရှိသည်၎င်း။ သံဝိဘာဂီစ၊
ခွဲခြားဝေဘန်တတ်သည်၎င်း။ တိက္ခောစ၊ထက်မြက်သည်၎င်း
သူရောစ၊ ရဲရင့်သည်၎င်း။ ဓိတတ္ထောစ၊ တည်ကြည်သောစိတ်
ရှိသည်၎င်း။ သ ပရဟိတဓရောစ၊ မိမိအကျိုးစီးပွား သူတပါး
အကျိုးစီးပွားကို ကျင့်ဆောင် တတ်သည်၎င်း။ ဒီဃဇီဝိစ၊ရှည်
သောအသက် ရှိသည်၎င်း။ အရောဂေါစ၊အနာမရှိသည်၎င်း။
ဓညောစ၊ ဘုန်းရှိသည်၎င်း။ ဝဏ္ဏောစ၊ အဆင်းလှသည်၎င်း။
ယသဿီစ၊မျှားသောအခြံအရံရှိသည်၎င်း။ အတိဗလဝဓရော
စ၊ အလွန်သော အားကို ဆောင်နိုင်သည်၎င်း။ ကိတ္တိမာစ၊
ကျေးဇူးသတင်း ကျော်စော ခြင်းသည်၎င်း။ ခန္တုပေတောစ၊
သည်းခံခြင်းနှင့် ပြည့်စုံသည်၎င်း။ ဘဝေယျံ၊ဖြစ်ရပါလိ၏။

၂၈။ သော အဟံ၊ ထို-အကျွန်ုပ်သည်။ ဒိဋ္ဌဓမ္မေ၊ မျက်
မှောက်သော ကိုယ်၏အဖြစ်၌။ သဒ္ဓေါစ၊သဒ္ဓါတရား ရှိသည်
၎င်း။ ဒါတင်္ဂီပေတောစ၊ ပေးလှူအပ်သော ဝတ္ထုပစ္စည်းနှင့်
ပြည့်စုံသည်၎င်း။ ပရမသီရီစ၊ မြတ်သော ဘုန်းကျက်သရေ ရှိ
သည်၎င်း။ ဝိရတ္ထောစ၊ တပ်ခြင်း ကင်းသည်၎င်း။ လဇ္ဇီစ၊

မကောင်းမှုမှရှက်တတ်သည်၎င်း၊ ကလျာဏမိတ္တောစ၊ ကောင်းသော အဆွေခင်ပွန်း ရှိသည်၎င်း။ အဘိရတ ကုသလောစ၊ ကုသိုလ်ကောင်းမှုတို့၌ အလွန်မေ့လျော့တတ်သည်၎င်း။ ပဉ္စသီလဘိရက္ခောစ၊ ငါးပါးသောသီလကိုအလွန်စောင့်ရှောက်နိုင်သည်၎င်း။ အပ္ပမိတ္တောစ၊ နည်းသောအလိုရှိသည်၎င်း။ အပ္ပကောဓေါစ၊ နည်းသော အမျက် ရှိသည်၎င်း။ အတိပုဇ္ဇဟဒယောစ၊ အလွန်ဖြောင့်မတ်သော နှလုံးရှိသည်၎င်း။ ဣဒ္ဓိမာစ၊ တန်ခိုးနှင့် ပြည့်စုံသည်၎င်း။ အပ္ပမေယျောစ၊ မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိသည်၎င်း။ ပါသံသောစ၊ ချီးမွမ်းထိုက်သည်၎င်း။ ပေမဝါစောစ၊ ချစ်ဘွယ်သော စကားကို ဆိုတတ်သည်၎င်း။ သုဇနဂုဏဝိဒ္ဓောစ၊ သူတော်ကောင်းတို့၏ဂုဏ်ကျေးဇူးကို သိတတ်သည်၎င်း။ မာမကောစ၊ သူတော်ကောင်းတို့ကို မြတ်နိုးတတ်သည်၎င်း။ ဘဝေယျံ၊ ဖြစ်ရပါလိမ့်။

၂၉။ ဣတ္ထံ ဣမိနာယထာဝရတ္ထပ္ပကာရေန၊ ဤဆိုအပ်ခဲ့ပြီးသောအပြားအားဖြင့်။ အသင်္ခယေ၊ ဤ၍ဤမျှရှိ၏ဟု မရေမတွက်နိုင်ကုန်ထသော။ လက္ခဏဒီပိတေ၊ အစိတ်ဖြစ်သော ဥပလက္ခဏနည်းအားဖြင့် ပြအပ်ကုန်ထသော။ နာထဂုဏေ၊ မြတ်စွာဘုရား၏ ကျေးဇူးတော်တို့ကို။ သူစကာသု၊ ပြတတ် ကုန်သော။ ဂါထာသု၊ ဂါထာတို့တွင်။ ဧကဂါထမ္ပိ၊ တဂါထာကိုမျှသော်လည်း။ ဗုဓေါ၊ ပညာရှိသော။ ယော ကုလပုတ္တော၊ အကြင်၊ အမျိုးကောင်းသားသည်။ သရတေ၊ အောက်မေ့ရာ၏။

၃၀။ သောကုလပုတ္တော၊ ထိုအမျိုးကောင်းသားသည်။ စတုရာပါယမုတ္တောစ၊ အပါယ် လေးပါးမှ လွတ်သည်၎င်း။

အတ္တဒွါယဿ၊ ပစ္စုပ္ပန် သံသရာ အကျိုး စီးပွား နှစ်ပါးကို။
 သာဓကောစ၊ ပြီးစေခြင်းငှါ တတ်စွမ်းနိုင်သည်၎င်း။ ဟတူပဒ္ဒဝ
 ဇာလောစ၊ ဖျောက်အပ်ပြီးသော ဘေးရန်တည်းဟူသောကွန်
 ယက်ရှိသည်၎င်း။ ဟိတသုခဿ၊ စီးပွားချမ်းသာကို။ လာဘီစ၊
 ရသည်၎င်း။

၃၁-၃၂။ နရဒေဝါနံ၊ လူ့နတ်တို့ကို။ အဓိပေါစ၊ အစိုး
 ရသော နတ်မင်းအဖြစ်သည်၎င်း။ စတုဒိပိဿရောပိဝါ၊ လေး
 ကျန်းလုံးကိုအစိုးရသော စကြဝတေးမင်း၏အဖြစ်သည်၎င်း။
 ဘဝေယျ၊ ဖြစ်ရာလို၏။ အန္တိမေ ဒေဟေ၊ အ ဆုံး စွန့် သော
 ကိုယ်၏အဖြစ်၌။ သုဗ္ဗတော၊ ကောင်းသော အကျင့်ရှိသည်။
 ဟုတူ၊ ဖြစ်၍။ ဘာဝနာယံ၊ ဘာဝနာတည်းဟူသောယာဉ်
 ထက်သို့။ အရယျ၊ တက်စီး၍။ အညံ၊ အရဟတ္တဖိုလ်ဟု ဆိုအပ်
 သော။ တံ သေတဆတ္တကံ၊ ထို-မြတ်သောထီးဖြူကို။ ဓါရန္တာ၊
 ဆောင်းလျက်။ သမံ၊ မီးခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သောနိဗ္ဗာန်
 သို့။ သေတိ၊ ရောက်လတ္တံ့ သတည်း။ ဣမသ္မိံ အတ္တဘာဝေပိ၊
 ဤကိုယ်၏ အဖြစ်၌လည်း။ အရောဂေါစ၊ အနာမရှိသည်၎င်း။
 ဒိဃဇီဝိကောစ၊ ရှည်သောအသက် ရှိသည်၎င်း။ ဘဝေယျ၊
 ဖြစ်ရာ၏။

၃၃။ သဗ္ဗလောကေဟိ၊ ခပ်သိမ်းသော လူတို့သည်။ ပုဇိ
 ကောစ၊ ပူဇော်အပ် သည် ၎င်း။ ဘာဝနာ ဘိရတိ မနောစ၊
 ဘာဝနာ၌ အလွန်မွေ့လျော်သော နှလုံးရှိသည်၎င်း။ ဇနပ္ပံ
 ယောစ၊ သူခပ်သိမ်းတို့ ချစ်နှစ်လို ခပ်သည်၎င်း။ မနာပေါစ၊

သုခပ်သိမ်းတို့ နှလုံးကို ပွါးစေ တတ်သည်၎င်း။ ဘဝေယျ၊
 ဖြစ်ရာ၏။ အခိလဓါရဏေ၊ အလုံးစုံသောဂါထာတို့ကို ဆောင်
 ခြင်း၌။ ကာကထာ၊ အဘယ်မှလျှင် ဆိုဘွယ်ရာ ရှိပါတော့
 အံ့နည်း။ ။

(နမက္ကာရအနက် ပြီး၏)

လောကနိတိ ပါဠိ။

၁။ ပဏ္ဍိတ ကဏ္ဍ။

- ၁။ လောကနိတိံ ပဝက္ခာမိ၊ နာနာ သတ္တ သမုဒ္ဓဋ္ဌံ၊
မာဂဒေနေဝ သံခေပံ၊ ဝဋ္ဌိတှာ ရတနတ္ထိယံ။
- ၂။ နိတိဟိလောကေ ပုရိသဿ သာရော၊
မာတာ ပိတာ စ အာစရိယော မိတ္တော။
တဿွာဟိ နိတိံ ပုရိသော ဝိဇညာ၊
ဉာဏီ မဟာ ဟောတိ ဗဟုဿုတောစ။
- ၃။ အလသဿ ကုတော သိပ္ပံ၊ အသိပ္ပဿ ကုတော ဓနံ၊
အဓနဿ ကုတော မိတ္တံ၊ အမိတ္တဿ ကုတော သုခံ။
အသုခဿ ကုတော ပုညံ၊ အပုညဿ ကုတော ဝရံ။
- ၄။ သိပ္ပါ သမံ ဓနံ နတ္ထိ၊ သိပ္ပံ စောရာ န ဂဏန္တိ၊
ဣဓ လောကေ သိပ္ပံ မိတ္တံ၊ ပရလောကေ သုခါဝဟံ။
- ၅။ အပ္ပကံ နာတိဉ္ဇေယျ၊ စိတ္တေ သုခံ နိဓါ ပယေ၊
ဝမ္ပိကောဒက ဗိဗ္ဗုဝ၊ စိရေန ပရိပ္ပရတိ။
- ၆။ ခုဒ္ဒေါတိ နာတိမဉ္ဇေယျ၊ ဝိဇ္ဇံ ဝါ သိပ္ပမထ ဝါ၊
ကေမ္ပိ ပရိယောဒါတံ၊ ဇီဝိတ ကပ္ပကာရကံ။
- ၇။ သေလေ သေလေ န မဏိကံ၊ ဂဇေ ဂဇေ န မုတ္တိကံ၊
ဝနေ ဝနေ န စန္ဒနံ၊ ဌာနေ ဌာနေ န ပဏ္ဍိတံ။

- ၈။ ပဏ္ဍိတော သုတ သမ္ပန္နော၊ ယတ္ထ အတ္ထိတိ စေ သုတေ၊
မဟုဿာဟေန တံ ဌာနံ၊ ဂန္ဓဗ္ဗံ ဝ သုတေသိနာ။
- ၉။ သနေ သိပ္ပံ သနေ ဓနံ၊ သနေ ပဗ္ဗတ မာရုဟံ၊
သနေ ကာမဿ ကောဓဿ၊ ဣမေ ပဉ္စ သနေ သနေ။
- ၁၀။ သုတိ သမ္မုတိ သင်္ချာ စ၊ ယောဂါ နိတိ ဝိသေသကာ၊
ဂန္ဓဗ္ဗာ ဂဏိကာ စေဝ၊ ဓနု ဗေဒါ စ ပူရဏာ။
- ၁၁။ တိကိစ္ဆာ ဣတိဟာသာစ၊ ဇောတိ မာယာ စ ဆန္ဒတိ၊
ကေတု မန္တာ စ သဒ္ဓါ စ၊ သိပ္ပါ ှာရသကာ ဣမေ။
- ၁၂။ အပ္ပဋ္ဌော ပဏ္ဍိတော ဘေရီ၊ ပဇ္ဇေန္နော ဟောတိ ပုစ္ဆိ
တော၊
ဗာလော ပုဋ္ဌော အပ္ပဋ္ဌောပိ၊ ဗဟုံ ပိ ဘဏတေ သဒါ။
- ၁၃။ ပေါတ္ထကေသု စ ယံ သိပ္ပံ၊ ပရ ဟတ္ထေသု ယံ ဓနံ၊
ယထာ ကိစ္စေ သမုပ္ပန္နော၊ န တံ သိပ္ပံ န တံ ဓနံ။
- ၁၄။ ဇလပ္ပမာဏံ ကုမုဒမာလံ၊
ကုလပ္ပမာဏံ ဝိနယော ပမာဏံ။
ဗျတ္တိပ္ပမာဏံ ကထိတ ဝါကျံ၊
ပထဝီ ပမာဏံ တိဏမိလာတံ။
- ၁၅။ အပ္ပဿုတော သုတံ အပ္ပံ၊ ဗဟုံ မညတိ မာနဝါ၊
သိန္ဓုဒက မပ္ပဿန္တော၊ ကူပေ တောယံဝ မဏ္ဍုကော။

- ၁၆။ ပဌမံ န ပရာဇိတေ၊ သိပ္ပံ၊ ဒုတိယာ န ပရာဇိတေ၊ ဓနံ
တတိယံ န ပရာဇိတော ဓမ္မံ၊ စတုတ္ထံ ကိံ ကရိဿတိ။
- ၁၇။ ဗျတ္တ ပုတြာ ကံ မာလဿ၊
အဗျတ္တော ဘာရ ဟာရိကော။
ဗျတ္တကော ပူဇိတော လောကေ၊
ဗျတ္တ ပုတြာ ဒိနေ ဒိနေ။
- ၁၈။ မာတာ သတြ၊ ပိတာ ဝေရီ၊
ယေန ဗာလော န သိက္ခိတော။
သဘာ မဇ္ဈေန သောဘတိ၊
- ၁၉။ ဟံသမဇ္ဈေ ဗကော ယထာ။
ကဏ္ဍကာဂိရိ ကော တိက္ခတိ၊ ကော အဉ္စနံ မိဂက္ခိယံ၊
ဥပ္ပလဿ ပလ္လာလေ ကောသုဂန္ဓံ၊
ကုလပုတ္တရူပေါ ကော ပဝတ္တတိ သမတိ ဘာဝေ။
- ၂၀။ န ရသံ အကောတဗ္ဗလံ၊ အနဿော လင်္ကတဗ္ဗံ၊
အလောဏကန္တုဗျဉ္စနံ၊ ဗျာကရဏံ အသိပ္ပဿ။
- ၂၁။ သုဿုသာ သုတသမ္ပန္နော၊ သုတ ပညာယ ဝနုတိ၊
ပညာယ အတ္ထံ ဇာနာတိ၊
အတ္ထော ဉာတော သုခါဝဟော။
- ၂၂။ ဘောဇနံ မေထုနံ နိဒ္ဒါ၊ ဂေါဏေ ပေါသေပိ ဝိဇ္ဇတိ၊
ဝိဇ္ဇာ ဝိသေသော ပေါသဿ၊
ဟိနော ဂေါဏသမော ဘဝေ။

- ၂၃။ နတ္ထိ ဝိဇ္ဇာသမံ မိတ္တံ၊ န စ ဗျာဓိ သမောရိပု၊
န စ အတ္တသမံ ပေမံ၊ န စ ကမ္မသမံ ဗလံ။
- ၂၄။ ဟံသော မဇ္ဈေန ကာကာနံ၊
သီဟော ဂုဇ္ဇံ န သောဘတေ၊
ဂဗြာဟမဇ္ဈေ တုရဂေါ၊ ဗာလမဇ္ဈေစ ပဏ္ဍိတော။
- ၂၅။ ယာဝဇီဝံ ပိစေ ဗာလော၊ ပဏ္ဍိတံ ပယိရူပါသတိ၊
န သော ဓမ္မံ ဝိဇ္ဇာနာတိ၊ ဒဗ္ဗံ သူပရသံ ယထာ။
- ၂၆။ မုဟုတ္ထ မပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရူပါသတိ၊
ခိပ္ပံ ဓမ္မံ ဝိဇ္ဇာနာတိ၊ ဇိဝှံ သူပရသံ ယထာ။
- ၂၇။ ဝိနာ သတ္တံ န ဂစ္ဆေယျ၊ သူရော သင်္ဂါမ ဘူမိယံ၊
ပဏ္ဍိတုဒ္ဓဂ္ဂ ဝါဏိဇ္ဇော၊ ဝိဒေသ ဂမနော တထာ။
- ၂၈။ ဓန နာသံ မနော တာပံ၊ သရေ ဒုစ္စရိတာနိ စ၊
ဝဉ္ဇနဉ္ဇ အဝမာနံ၊ ပဏ္ဍိတော န ပကာသယေ။
- ၂၉။ ပတ္တာနု ရူပကံ ဝါကျံ၊ သဘာဝ ရူပကံ ပိယံ၊
အတ္ထါနု ရူပကံ ကေါဓံ၊ ယော ဇာနာတိ သပဏ္ဍိတော၊
- ၃၀။ အ ဓနဿ ရသံ ခါဒါ၊ အ ဗလဿ ဟတာနရာ၊
အပ္ပညဿ ဝါကျကထာ၊ ဥမ္မတ္တတ သမာ ဣမေ။

- ၃၁။ အနုတ္တိယံ ဂမယန္တော၊ အပ္ပန္နော ဗဟုဘာသကော၊
အတ္တဂုဏံ ပကာသန္တော၊ တိဝိဓံ ဟိနုလက္ခဏံ။
- ၃၂။ အပ္ပရူပေါ ဗဟုဘိသေါ၊ အပ္ပပညော ပကာသကော၊
အပ္ပပူရော ခန္ဓော ခေါဘေ၊ အပ္ပခရံ ရာ ဂါဝိ စလေ။
- ၃၃။ မဏ္ဍုကေပိ ဥကြေ သိဟေ၊ ကာကဂ္ဂဟေ ပိယေ ပိယေ၊
အပဏ္ဍိပိ ပဏ္ဍိ ဟုတော၊ ဓီရာ ပုစ္ဆေ ငယေ ငယေ။
- ၃၄။ မဏ္ဍုကေပိ ဥကြေ သိဟေ၊ သူကရေပိ ဥဟေ ဒီပေ၊
ဗိဠာရေ သဒိသေ ဗျဠေ၊ သဗ္ဗ ဓီရေ သိပ္ပ သမေ။
- ၃၅။ န တိတ္ထိရာဇာ ဓနမ္ပိ၊ ပဏ္ဍိတောပိ သုဘာသိတေ၊
စက္ခုပိ ပိယဒဿနေ၊ ဇလေ သာဂရော န တိတ္ထိ။
- ၃၆။ ရူပယောဗ္ဗန သမ္ပန္နာ၊ ဝိသာလ ကုလ သမ္ဘဝါ၊
ဝိဇ္ဇာဟိနာ န သောဘန္တိ၊ နိဂန္ဓာ ဣဝ ကိ သုကာ။
- ၃၇။ ဟိနုပုတ္တော ရာဇာ မစ္စော၊ ဗာလပုတ္တောစ ပဏ္ဍိတော၊
အဓနဿဓနံ ဗဟု၊ ပုရိသာနံ န မညတ။
- ၃၈။ ယောသိဿော သိပ္ပလာဘေန၊ ဗဟုဂဏှာတိ တံ သိပ္ပံ
မူဂေါဝ သုပိနံ ပဿံ၊ ကထေတုမ္ပိ န ဥဿဟေ။

- ၃၉။ န ဘိဇ္ဇေတုံ ကုမ္ဘကာရော၊ သောဘေတုံ ကုမ္ဘံ ခဋတိ
န ခိပေတုံ အပါယေသု၊ သိဿာနံ ဝုဒ္ဓိံ ကာရဏာ။
- ၄၀။ တဂရဉ္စ ပလာသေန၊ ယော နရော ဥပနယုတိ၊
ပတ္တာပိ သုရဘိံ ဝါယန္တိ၊ ဧဝံ ဓိရူပ သေဝနာ။

(ပဏ္ဍိတကဏ္ဍံ နိဋ္ဌိတံ)

...*.....

၂။ သုဇန ကဏ္ဍ။

- ၄၁။ သဗ္ဗိရေဝ သမာသေထ၊ သဗ္ဗိ ကုဗ္ဗေထ သန္တဝံ၊
သတံသဒ္ဓမ္မမညာယ၊ သေယျောဟောတိနပါပိယော။
- ၄၂။ စဇ ဒုဇ္ဇေန သံသဂ္ဂံ၊ ဘဇ သာဓု သမာဂမံ၊
ကရ ပုည မဟောရတ္ထိံ၊ သရ နိစ္စ မနိစ္စတံ။
- ၄၃။ ယထာ ဥဒုဗ္ဗရ ပက္ခာ၊ ဗဟိ ရတ္တကမေဝ စ၊
အန္တော ကိမိလ သမ္ပုဏ္ဏာ၊ ဧဝံ ဒုဇ္ဇေန ဟဒယာ။
- ၄၄။ ယထာပိ ပနသ ပက္ခာ၊ ဗဟိ ကဏကမေဝ စ၊
အန္တော အမတ သမ္ပန္နာ၊ ဧဝံ သုဇန ဟဒယာ။
- ၄၅။ သုက္ခောပိ စန္ဒန တရု န ဇဟာတိ ဂန္ဓံ၊
နာဂေါ ဂတော နရမုခေ န ဇဟာတိ လီလံ။
ယန္တော ဂတော မရုရသံ န ဇဟာတိ ဥစ္ဆု၊
ဒုက္ခောပိ ပဏ္ဍိတ ဇနော န ဇဟာတိ ဓမ္မံ။

- ၄၆။ သီဟောနာမ ဇီဃစ္ဆောပိ၊ ပဏ္ဏာဒီနိ န ခါဒတိ၊
သီဟောနာမ ကိသော စာပိ၊ နာဂမံသံ န ခါဒတိ။
- ၄၇။ ကုလဇာတော ကုလပုတ္တော၊ ကုလဝံသ သုရက္ခံတော၊
အတ္တနာ ဒုက္ခပတ္တောပိ၊ ဟိနကမ္မံ န ကရယေ။
- ၄၈။ စန္ဒနံ သီတလံ လေါကေ၊ တတေ၊ စန္ဒောဝ သီတလော
စန္ဒနံ စန္ဒသီတမ္ဘာ၊ သာဓု ဝါကျံ သုဘာသိတံ။
- ၄၉။ ဥဒေတိ ဘာဏုပစ္ဆိမေ၊ မေရုရာဇာပိ နမတိ၊
သီတလံ ယဒိ နရဂ္ဂိ၊ ပဗ္ဗတဂ္ဂေ စ ဥပ္ပလံ၊
ဝိကသေ န ဝိပရိတံ၊ သာဓု ဝါစာ ကုဒါစနံ။
- ၅၀။ သုခါရုက္ခဿ ဆာယာဝ၊ တတော ဥာတိ မာတာပိတု
တတော အာစရိယော ရညော၊
တတော ဗုဒ္ဓဿ နေကဓါ။
- ၅၁။ သမရာ ပုပ္ဖ မိစ္ဆန္တံ၊ ဂုဏ မိစ္ဆန္တံ ဒုဇ္ဇေနာ၊
မက္ခံ ကာပုဘိ မိစ္ဆန္တံ၊ ဒေါသ မိစ္ဆန္တံ ဒုဇ္ဇေနာ။
- ၅၂။ မာတာ ဟိနဿ ဒုဗ္ဘာသာ၊ ပိတာ ဟိနဿ ဒုက္ခိရိယာ၊
ဥဘော မာတာ ပိတာ၊ ဟိနာ ဒုဗ္ဘာသာစ ဒုက္ခိရိယာ။
- ၅၃။ မာတာ သေဋ္ဌဿ သုဘာသာ၊
ပိတာ သေဋ္ဌဿ သုက္ခိရိယာ။
ဥဘော မာတာ ပိတာ သေဋ္ဌာ၊
သုဘာသာစ သုက္ခိရိယာ။

၅၄။ သင်္ဂါမေ သူရ မိစ္ဆန္တိ၊ မန္တိ သုခံ ကုတုဟလေ၊
ပိယဉ္စ အန္တပါနေသု၊ အတ္ထ ကိစ္စေသု ပဏ္ဏိတံ။

၅၅။ သုနခေါ သုနခံ ဒိသ္မာ၊ ဒန္တံ ဒဿတိ ဟိံ သိတု၊
ဒုဇ္ဈနော သုဇနံ ဒိသ္မာ၊ ရောသယံ ဟိံသ မိစ္ဆတိ။

၅၆။ မာစ ဝေဂေန ကိစ္စာနိ၊ အကာသိ ကာရောပေသိဝါ၊
သာဟတာ ကာရိတံ ကမ္မံ၊ မန္တော ပစ္ဆာ နုတပ္ပတိ။

၅၇။ ကောဓံ ဝိဟိတုာ ကဒါစိ နသောစတိ၊
မက္ခပ္ပဟာနံ ဣသယော ဝဏ္ဏယန္တိ။
သဗ္ဗေသံ ဖရသဝါစံ ခမထ၊
ဧတံ ခန္တိ မုတ္တမ မာဟု သန္တော။

၅၈။ ဒုက္ခော နိဝါသော သမ္မာဓေ၊ ဌာနေအသုစိသင်္ကတေ
တတော အရိမှိ အပ္ပိယေ၊ တတောပိ အကတညုနာ။

၅၉။ ဩဝါဒေယျာ နုသာသေယျ၊
အသစ္စာစ နိဝါရယေ။
သတံဟိသော ပိယော ဟောတိ၊
အသတံ ဟောတိ အပ္ပိယော။

၆၀။ ဥတ္တမတ္တ နိဝါတေန၊ သူရံ ဘေဒေန နိဇ္ဈယေ၊
နိစံ အပ္ပက ဒါနေန၊ ဝါယာမေန သမံ ဇယေ။

- ၆၁။ နဝိသံ ဝိသ မိစ္စာဟု၊ ဓနံ သံဃဿ ဥစ္စတေ၊
ဝိသံ ကေဝ ဟနတိ၊ သဗ္ဗံ သံဃဿ ဟနတိ။
- ၆၂။ ဇဝေန ဘဒြံ ဇာနန္တိ၊ ဗလိဗဒ္ဓဉ္စ ဝါဟေန၊
ဒုဟေန ဓေနံ ဇာနန္တိ၊ ဘာသမာနေန ပဏ္ဏိတံ။
- ၆၃။ ဓနမပ္ပမ္ပိ သာဓုနံ၊ ကူပေ ဝါရိဝ နိဿယော၊
ဗဟုအပိ အသာဓမ္မနံ၊ နစ ဝါရိဝ အဏ္ဏဝေ။
- ၆၄။ အာပံ ပိဝန္တိနော နဇ္ဇော၊ ရုက္ခာ ခါဒန္တိနော ဖလံ၊
ဝဿန္တိ ကုစိနော မေဃာ၊ ပရတ္ထာယ သတံ ဓနံ။
- ၆၅။ အပ္ပတ္တေယျံ န ပတ္တေယျံ၊ အစိန္တေယျံ န စိန္တယေ၊
ဓမ္မမေဝ သုစိန္တေယျံ၊ ကာလံ မောဃံ န ဣစ္ဆယေ။
- ၆၆။ အစိန္တတမ္ပိ ဘဝတိ၊ စိန္တတမ္ပိ ဝိနဿတိ၊
န ဟိ စိန္တာ မယာ ဘောဂါ ဣတ္ထိယာ ပုရိသဿ ဝါ။
- ၆၇။ အသန္တဿ ပိယော ဟောတိ၊ သန္တံ န ကုရုတေ ပိယံ၊
အသတံ ဓမ္မံ ရောစေတိ၊ တံ ပရာဘဝတော မုခံ။

(သုဇနကဏ္ဍံ နိဠိတံ)

.....*.....

၃။ ဗာလဒုဇနံ ကဏ္ဍ။

- ၆၈။ အတိပိယော န ကာတဗ္ဗော၊
ခလော ကောတု ဟလံ ကရော။
သိရဿ ဝဟမာနောပိ၊
အစုပ္ပရော သဋ္ဌော ယထာ။

- ၆၉။ သပ္ပေါဒုဋ္ဌော ခလောဒုဋ္ဌော၊ သပ္ပါဒုဋ္ဌတရောခလော၊
မန္တောသဓေဟိသောသပ္ပေါ၊ ခလော ကေန ပသမ္မတိ။
- ၇၀။ ယော ဗာလော မညတိ ဗာလျံ၊
ပဏ္ဍိတော ဝါပိ တေန သော။
ဗာလောဝ ပဏ္ဍိတ မာနိ၊
သဝေ ဗာလောတိ ဝုစ္စတိ။
- ၇၁။ မဇ္ဈံ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ၊
ယဒါစ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။
- ၇၂။ န သာဓု ဗလဝါဗာလော၊ သာဟသာ ဝိန္ဒတေ ဓနံ၊
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သော ဥပပဇ္ဇတိ။
- ၇၃။ ဃရေ ဒုဋ္ဌော မူသိကော စ၊ ဝနေ ဒုဋ္ဌော စ ဝါနရော
သကုဏေ ဒုဋ္ဌောစ ကကော၊ နရေ ဒုဋ္ဌောစ ပြဟ္မဏော
- ၇၄။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ၊
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။
- ၇၅။ တိလမတ္တံ ပရေသံ ဝ၊ အပ္ပဒေါသဉ္စ ပဿတိ၊
နာဠိကေရမ္ပိ သဒေါသံ၊ ခလဇာတော န ပဿတိ။
- ၇၆။ နတ္ထဒေါသံ ပရေ ဇညာ၊ ဇညာ ဒေါသံ ပရဿတု၊
ဂုယျေ ကုမ္မာဝ အင်္ဂါနိ၊ ပရဒေါသဉ္စ လက္ခယေ။
- ၇၇။ ပဏ္ဍိတဿ ပသံသာယ၊ ဒဏ္ဍော ဗာလေန ဒိယျတေ၊
ပဏ္ဍိတံ ပဏ္ဍိတေနော၊ ဝဏ္ဏိတောဝ သုဝဏ္ဏိတော။

၇၈။ လုဒ္ဓံ အတ္ထေန ဂဏေယျ၊ ထဒ္ဓံ အညလိ ကမ္မနာ၊
ဆန္ဒာ နုဝတ္တိယာ မုဠေ၊ ယထာဘူတေန ပဏ္ဍိတံ။

(ဗာလဒုဇ္ဈနကဏ္ဍံ နိဠိတံ)

.....X.....

၄။ မိတ္တ ကဏ္ဍ။

၇၉။ ဟိတကရော ပရော ဗန္ဓု၊ ဗန္ဓုပိ အဟိတော ပရော၊
အဟိတော ဒေဟဇော ဗျာဓိ၊ ဟိတံ အရည မောသဓံ။

၈၀။ ပရောက္ခေ ဂုဏဟန္တာရံ၊ ပစ္စက္ခေ ပိယ ဝါဒိနံ၊
ဝဇ္ဇေယျ တာဒိသံ မိတ္တံ၊ ဝိသကုမ္ဘေ ယထာ မဓု။

၈၁။ ဓန ဟိနေ စဇေ မိတ္တော၊ ပုတ္တ ဒါရာ သဟောဒရာ၊
ဓနဝန္တေဝ သေဝန္တိ၊ ဓနံ လောကေ မဟာ သခါ။

၈၂။ ဇာနေယျ ပေသေန ဘစ္စံ၊ ဗန္ဓုဝါပိ ဘယာ ဂတေ၊
အပ္ပကာသု တထာ မိတ္တံ၊ ဒါရဉ္စ ဝိဘဝက္ခယေ။

၈၃။ သော ဗန္ဓုယော ဟိတေယုတ္တော၊
ပိတရော ဟောတိ ပေါသကော၊
တံ မိတ္တံ ယတ္ထ ဝိဿာသော၊ သာ ဘရိယာစ နိဗ္ဗုတိ။

၈၄။ နဝိဿသေ အမိတ္တဿ၊ မိတ္တဉ္စာပိ န ဝိဿသေ၊
ကဒါစိ ကုပ္ပံတေ၊ မိတ္တေ သဗ္ဗဒေါသံ ပကာသတိ။

၈၅။ သင်္ကံ ဒုဠတိ ယော မိတျာ၊ ပုန သန္တိ တုမိစ္ဆတိ၊
သော ဓမ္မုဉ္ဇပဂ၊ ဣာတိ ဂဗ္ဘော အဿတရိ ယထာ။

- ၈၆။ ဝဟေ အမိတ္တံ ခန္ဓေန၊ ယာဝ ကာလံ အနာဂတံ၊
တမေဝ အာဂတေကာလေ၊ သေလေ ဘိန္ဓေ ဃဋ္ဌံလ္လဝ
- ၈၇။ ဣန သေသော အဂ္ဂိ သေသော၊
ရောဂ သေသော တထေဝ စ၊
ပုနပ္ပုနံ ဝိဝုဒ္ဓိန္တိ၊ တသ္မာ သေသံ န ကာရယေ။
- ၈၈။ ပဒုမံ ဝ မုခံ ယဿ၊ ဝါစာ စန္ဒန သီတလာ၊
တာဒိသံ နော ပသေဝေယျ၊ ဟဒယေတုဟ လာဟလံ။
- ၈၉။ န သေဝေ ဖရသံ သာမိံ၊ န စ သေဝေယျ မစ္ဆရိံ၊
တတော အပဂ္ဂဏှံ သာမိံ၊ နေဝနိဂ္ဂဟိတံ တတော။
- ၉၀။ သိင်္ဂီ ပညာသ ဟတ္ထေန၊ သတေန ဝါဇိနံ ဝဇ္ဇေ၊
ဟတ္ထိဒန္တိံ သဟဿေန၊ ဒေသ စာဂေန ဒုဇ္ဇေန။
- ၉၁။ ကုဒေသဉ္စ ကုမိတ္တဉ္စ၊ ကုလဉ္စ ကုဗန္ဓဝံ၊
ကုဒါရဉ္စ ကုဒါသဉ္စ၊ ဒူရတော ပရိဝဇ္ဇယေ။
- ၉၂။ ရောဂါတုရေ စ ဒုဗ္ဗိက္ခေ၊ ဗျာသနေ စ သတြုဂဟေ၊
ရာဇဒွါရေ သုသာနေ စ၊ သခါ တိဌာ သုမိတ္တကာ။
- ၉၃။ သီတ ဝါစော ဗဟုမိတ္တော၊ ဖရသော အပ္ပမိတ္တကေ၊
ဥပမံ ဧတ္ထ ဥာတဗ္ဗံ၊ သူရိယ စန္ဒ ရာဇေန။

(မိတ္တကဏ္ဍော နိဌိတော)

၅။ ဣတ္ထိ ကဏ္ဍ။

၉၄။ ကောကိလာနံ သဒ္ဓံ ရူပံ၊ နာရီရူပံ ပတိဗ္ဗတာ၊
ဝိဇ္ဇာရူပံ အရူပါနံ၊ ခမာရူပံ တပဿိနံ။

၉၅။ ဣတ္ထိနဉ္စ ဓနံရူပံ၊ ပုရိသာနံ ဝိဇ္ဇာဓနံ၊
ဘိက္ခုနဉ္စ ဓနံသီလံ၊ ရာဇာနဉ္စ ဓနံဗလံ။

၉၆။ ကိသာ သောဘာဝ တာပသာ၊ ထူလာ သောဘာ
စတုပ္ပဒါ။

ပုရိသာစ ဝိဇ္ဇာ သောဘာ၊ ဣတ္ထိ သောဘာဝ
သာမိကာ။

၉၇။ ပဉ္စ ရတျာ သုမန္တဗ္ဗာ၊ သတ္တ ရတျာ ဓနုဂ္ဂဟာ၊
ကေ မာသာ သုဘရိယာ၊ အခုမာသာ သိဿာမလာ။

၉၈။ ဟိံ ရမတိ ပင်၊ ဟင် ရမတိ ပေါက်၊
ထိ ရမတိ ပု၊ ခု ရမတိ ဓံ။

၉၉။ ဇိဏ္ဏမန္တံ ပသံသေယျ၊ ဒါရဉ္စ ဝတယောဗ္ဗနံ၊
ရဏ ပုနာဂတာ သူရံ၊ သဿဉ္စ ဂေဟ မာဂတံ။

၁၀၀။ ဒွိတရိ ပတိ နာရီစ၊ ဝိဟာရ ဒွိတရိ ဘိက္ခု၊
သကုဏော ဒွိတြိပါသဉ္စ၊ ကတမာယာ ဗဟူတရံ။

၁၀၁။ ဒုဇ္ဇနံ ပဟရာ ဒန္တိ၊ မိတ္တံ ဒန္တိ အဘဏိကာ၊
ဣတ္တိနံ ဗျာသနာ ဒန္တိ၊ ရာဂိနံ အပ္ပဘောဇန။

၁၀၂။ ရတ္တိံ ဝိနာ န စဒ္ဓိမာ၊ ဝိစိ ဝိနာ စ အဏ္ဏဝေါ၊
ဟံသ ဝိနာ ပေါက္ခရဏိ၊ ပတိဝိနာ ကညာ သောဘေ။

၁၀၃။ ပတိနာ ဇနိတံ ဘောဂံ၊ ဣတ္ထိယာဝ သံဂုတ္တနံ၊
ပုရိသောဝ ဟိ ပဓါနော၊ ဣတ္ထိ သုစိသုတ္တံ ယထာ။

၁၀၄။ သဗ္ဗနဒိ ဝဏ်နဒိ၊ သဗ္ဗေဝနာ ကဠမယာ၊
သဗ္ဗိတ္ထိယော ကရေပါပံ၊ လဘမာနေ နိဝါတကေ။

၁၀၅။ ဝိဝါဒသီလီ ဥဿုယဘာဏိနိ၊ ပဿတဏှံ ဗဟု
ပါကတ္တနိ၊

အဂ္ဂန္တုတ္တိ ပရဂေဟ ဝါသီ၊
နာရိ စတ္တာ ပုတ္တသတံပိ ပုမာ။

၁၀၆။ ဘုတ္တေသု မဏ္ဍေသု ဇနနိဝ ကန္တိနိ၊
ဂုယေသု ဌာနေသု ဘဂိနိဝ ဟိရိ။

ကမ္မေသု ပတ္တေသု ကရိဝ ဒါသိနိ၊
ဘယေသု မန္တိ သယနေသု ရမ္မတိ။

ရူပီသု သိက္ခိ ကုပ္ပနေသု ခမနိ၊
သာ နာရိ သေဌိတိ ဝဒန္တိ ပဏ္ဍိတာ၊
ကာယဿ ဘေဒါ စ ဒီဝေ ဘဝေယျသာ။

၁၀၇။ သာမာ မိဂက္ခေ တနုမဇ္ဈဂတ္တာ၊
 သုရူ သုကေသီ သမပန္နိဒန္တိ။
 ဂမ္ဘီရနာဘိ ယုဝတိ သုသီလိ၊
 ဟိနကုလေသု ဇာတာပိ ဝိဝါဟေ။

၁၀၈။ သရဒံ ရတုကာလာနံ၊ ဘရိယာနံ ရူပဝတိ၊
 ဇေဋ္ဌ ပဓါနံ ပုတ္တာနံ၊ ဒိသာနံ ဥတ္တရပ္ပဓါနံ။

၁၀၉။ ယာ ဣစ္ဆေ ပုရိသံ နာရီ၊ ဇာတိံ ဇာတိံ ပုနပ္ပုနံ၊
 သာမိကံ အပ စာယေယျ၊ ဣန္ဒြိယံ ပါရိစာရိကာ။

၁၁၀။ ယော ဣစ္ဆေ ပုရိသံ ပေါသော၊ ဇာတိံ ဇာတိံ ပုနပ္ပုနံ
 ပရဒါရံ ဝိဝဇ္ဇေယျ၊ ဓေါတ ပါဒေါကဒ္ဒမံ။

၁၁၁။ အတိမဟလ္လကော ပေါသော၊ အာနေတိ တိဗ္ဗရုတ္တိနိ၊
 တဿာ ဣဿန သဒ္ဒဟတိ၊ တံ ပရာဘဝတော မုခံ။

(ဣတ္ထိကဏ္ဍော နိဋ္ဌိတော)

.....X.....

၆။ ရာဇ ကဏ္ဍ။

၁၁၂။ ကေယာမံ သယေ ရာဇာ၊ ဒွိယာမညေဝ ပဏ္ဍိတော၊
 သရာဝါသော တိယာမော ဝ၊
 စတုယာမောတု ယာစကော။

၁၁၃။ ဓနဝါ သုတိယော ရာဇာ၊ နဒီဝေဇ္ဇော တထာ ဣမေ၊
ပဉ္စ ယတ္ထ န ဝိဇ္ဇန္တိ၊ န တတ္ထ ဒိဝသံ ဝသေ။

၁၁၄။ ယသ္မိံ ပဒေသေ န မာနော၊ န ပေမံ န စ ဗန္ဓဝါ၊
န စ ဝိဇ္ဇာဂမော ကောစိ၊ န တတြ ဒိဝသံ ဝသေ။

၁၁၅။ အပုတ္တကံ သရံ သုညံ၊ ရဋ္ဌံ သုညံ အရာဇကံ၊
အသိပ္ပဿမုခံ သုညံ၊ သဗ္ဗသုညံ ဒလိဒ္ဒကံ။

၁၁၆။ ဓနမိဇ္ဈေ ဝါဏိဇ္ဇေယျ၊ ဝိဒျ မိဇ္ဈေ ဘဇေသု တံ၊
ပုတ္တမိဇ္ဈေ တရုဏိတ္ထိံ၊ ရာဇာ မစ္စံ ဣစ္ဆာဂတေ။

၁၁၇။ နဋ္ဌော ယတိ အသန္တုဋ္ဌော၊ မဟိ ပတိ စ သန္တုဋ္ဌော။
နဋ္ဌာ လဇ္ဇော စ ဂဏိကာ၊ နိလ္လဇ္ဇော စ ကုလမိတာ။

၁၁၈။ ပက္ခိနံ ဗလ မာကာသော၊ မစ္ဆာန မုဒကံ ဗလံ၊
ဒုဗ္ဗလဿ ဗလံ ရာဇာ၊ ကုမာရာနံ ရုဒံ ဗလံ။

၁၁၉။ ခမာ ဇာဂရိယုဋ္ဌာနံ၊ သံဝိဘာဂေါ ဒယိက္ခဏာ၊
နာယကဿ ဂုဏာ ဧတေ၊ ဣစ္ဆိတဗ္ဗာ သတံ ဂုဏာ။

၁၂၀။ သင်္ဂီ ဝဒန္တိ ရာဇာနော၊ သင်္ဂီ သမဏ ဗြဟ္မဏာ၊
သင်္ဂီ သပ္ပုရိသာ လောကေ၊ သေ ဓမ္မော သနန္တနော

၁၂၁။ အလသော ဂီဟိ ကာမဘောဂီန သာဓု၊
အသညတော ပဗ္ဗဇိတော န သာဓု။

ရာဇာ အနိသမ္မကာရီ န သာဓု၊
ပဏ္ဍိတော ကော ဓနော တံပိ န သာဓု။

၁၂၂။ ဗဟဝေါ ယတ္ထ နေတ္တာရော၊ သဗ္ဗေ ပဏ္ဍိတမာနိနေ၊
သဗ္ဗေ မဟတ္တံ မိစ္ဆန္တိ၊ တေသံ ကမ္မံ ဝိနဿတိ။

၁၂၃။ အာယံ ခယံ သယံ ဇညာ၊ ကတာ ကတံ သယံ ရာဇာ၊
နိဂ္ဂဟေ နိဂ္ဂဟာရဟံ၊ ပဂ္ဂဟေ ပဂ္ဂဟာရဟံ။

၁၂၄။ ပိဋ္ဌိတောဝ နိသေဝေယျံ၊ ကုစ္ဆိနာဝ ဟုတာသနံ၊
သာမိကံ သဗ္ဗဘာဂေန၊ ပရလောကံ အမောဟံဝ။

၁၂၅။ အဂ္ဂိ အာပေါ ဣတ္ထိ မုဠာ၊ သပ္ပေါ ရာဇကုလာနိ စ၊
အပမန္တေန ဂန္ထဗ္ဗော၊ အစ္စက ပါဏ ဟရနိ။

၁၂၆။ ဒုဋ္ဌဘရိယ သံဝါသော၊ ဒေါသော စိတ္တရ ဒါသကော၊
သ သပ္ပေစ ဃရေ ဝါသော၊ မစ္စုဇေ န သံသယော။

၁၂၇။ သမ္မုဠ သိဿော ပဒေသေန၊ ကုနာရီ ဘရဏေန စ၊
အသတံ အပ္ပယောဂေန၊ ပဏ္ဍိတော ပျဝသိဒတိ။

၁၂၈။ မာတာ ပုတ္တ ကရံ ပါပံ၊ သိဿ ပါပံ ဂုရု တထာ၊
ရာဇာ ရဋ္ဌ ကရံ ပါပံ၊ ရာဇ ပါပံ ပုရော ဟိတော။

၁၂၉။ အကောဓေန ဇိနေကေါဓံ၊ အသာဓုံ သာဓုနာဇိနေ
ဇိနေ ဒါနေန ကဒရိယံ၊ သစ္စေ နာလိက ဝါဒိနံ။

၁၃၀။ အဒန္တံ ဒမနံ ဒါနံ၊ ဒါနံ သဗ္ဗတ္ထ သာဓကံ၊
ဒါနေန ပိယ ဝါစာယ၊ ဥန္နမန္တိ နမန္တိ စ။

၁၃၁။ ဒါနံ သိနေဟ ဘေသဇ္ဇံ၊ မစ္ဆေရံ ဒေါသနော သဓံ၊
ဒါနံ ယသဿိ ဘေသဇ္ဇံ၊ မစ္ဆေရံ ကပဏော သဓံ။

၁၃၂။ ဗဟူန အပ္ပသာရာနံ၊ သမဂ္ဂိယာ ဇယံ ဇယေ၊
တိဏေန ဝဋ္ဋတေ ယောတ္တံ၊ တေန နာဂေါပိ ဗန္ဓတိ။

၁၃၃။ သဟာယော အသမတ္ထောပိ၊ တေဇသာကိံ ကရိဿတိ
နိဝါတေ ဇလိတော အဂ္ဂိ၊ သယ မေ ဝူပသမ္ပတိ။

၁၃၄။ န ရညာ သမကံ ဘုဉ္ဇေ၊ ကာမ ဘောဂံ ကုဒါစနံ၊
အာကပ္ပံ ရသ ဘုတ္တိံ ဝါ၊ မာလာ ဂန္ဓ ဝိလေပနံ၊
ဝတ္ထံ သဗ္ဗမလင်္ကာရံ၊ န ရညာ သဒိသံ ကရေ။

၁၃၅။ န မေ ရာဇာ သခါ ဟောတိ၊
န ရာဇာ ဟောတိ မေထုနော။
ဧသော သာမိကော မယုန္တိ၊
စိတ္တေ နိဋ္ဌံ သုဋ္ဌာပဟေ။

၁၃၆။ နာတိဒ္ဓုရေဘဇေ ရညော၊ နစ္စာ သန္ဓော ပဝါတကေ၊
ဥဇုကေ နာတိဒိန္ဓေ စ၊ န ဘဇေ ဥစ္စ မာသနေ။
ဆ ဒေါသေ ဝဇ္ဈေ သေဝကော၊
အဂ္ဂိဝ သံယတော တိဋ္ဌေ။

၁၃၇။ ဂုဏေါ သဗ္ဗညုတုလျောပိ၊ နသောဘတိအနိဿယေ၊
အနန္တမပိ မဏိနာ၊ ဟေမံ နိဿာယ သောဘတေ။

(ရာဇကဏ္ဍံ နိဋ္ဌိတံ)

၇။ ပကိဏ္ဍက ကဏ္ဍ။

- ၁၃၈။ ဣတ္ထိ မိဿ ကုတော သိလံ၊
မံသ ဘက္ခေ ကုတော ဒယာ။
သုရာ ပါနေ ကုတော သစ္စံ၊
မဟာလောဘေ ကုတောလဇ္ဇံ။
မဟာတဇ္ဈေ ကုတောသိပ္ပံ၊
မဟာကောဓေ ကုတောဓနံ။
- ၁၃၉။ သုရာယောဂေါ ဝိကာလောစ၊ သမဇ္ဇ စရဏဂံတော၊
ခိန္နာ မုတ္တော ပါပ မိတ္တော၊ အောဂါနံ အလသံ မုခံ။
- ၁၄၀။ ဒိဝါနာဒိက္ခာ ဝတ္ထုဗ္ဗာ၊ ရတ္တောနာ ဝစနေန စ၊
သဉ္ဇရတိ ဘယာ ဘိတော၊ ဝနေ ဝနစရိ ယထာ။
- ၁၄၁။ ဇီဝန္တောပိ မတံ ပဉ္စ၊ ဗျာသေန ပရိကိတ္တိတာ၊
ဒုက္ခိကော ဗျာဓိတော မုဠော၊ ဣဏ ဝါနိတျ
သေဝကော။
- ၁၄၂။ အနာဂတံ ဘယံ ဒိသ္မာ၊ ဒုရတော ပရိဝဇ္ဇယေ၊
အာဂတဉ္စ ဘယံ ဒိသ္မာ၊ အဘိတော ဟောတိ
ပဏ္ဍိတော။
- ၁၄၃။ နိဒ္ဒါလုကော ပမာဒေါစ၊ သုခိတော ရောဂ
ဝါလသော။
ဣစ္ဆန္တော ကမ္မာ ရာမောစ၊ သတ္တေ တေ သတ္တ
ဝဇ္ဇိတာ။

၁၃၁။ ဒါနံ သိနေဟ ဘေသဇ္ဇံ၊ မစ္ဆေရံ ဒေါသနော သဓံ၊
ဒါနံ ယသသိ ဘေသဇ္ဇံ၊ မစ္ဆေရံ ကပဏော သဓံ။

၁၃၂။ ဗဟူန အပ္ပသာရာနံ၊ သမဂ္ဂိယာ ဇယံ ဇယေ၊
တိဏေန ဝဋ္ဋတေ ယောတ္တံ၊ တေန နာဂေါပိ ဗန္ဓတိ။

၁၃၃။ သဟာယော အသမတ္ထောပိ၊ တေဇသာကိံ ကရိယတိ
နိဝါတေ ဇလိတော အဂ္ဂိ၊ သယ မေ ဝူပသမ္ပတိ။

၁၃၄။ န ရညာ သမကံ ဘုဉ္ဇေ၊ ကာမ ဘောဂံ ကုဒါစနံ၊
အာကပ္ပံ ရသ ဘုတ္တိံ ဝါ၊ မာလာ ဂန္ဓ ဝိလေပနံ၊
ဝတ္ထံ သဗ္ဗမလင်္ကာရံ၊ န ရညာ သဒိသံ ကရေ။

၁၃၅။ န မေ ရာဇာ သခါ ဟောတိ၊
န ရာဇာ ဟောတိ မေထုနော။
ဧသော သာမိကော မယုန္တိ၊
စိတ္တေ နိဋ္ဌံ သုဋ္ဌာပဟေ။

၁၃၆။ နာတိဒူရေဘဇေ ရုညော၊ နစ္စာ သန္ဓော ပဝါတကေ၊
ဥဇ္ဇကေ နာတိဒိန္ဓေ စ၊ န ဘဇေ ဥစ္စ မာသနေ။
ဆ ဒေါသေ ဝဇ္ဈေ သေဝကော၊
အဂ္ဂိဝ သံယတော တိဋ္ဌေ။

၁၃၇။ ဂုဏေါ သဗ္ဗညုတုလျောပိ၊ နသောဘတိအနိဿယေါ၊
အနုဂ္ဂမပိ မဏိနာ၊ ဟေမံ နိဿာယ သောဘတေ။

(ရာဇကဏ္ဍံ နိဋ္ဌိတံ)

၇။ ပကိဏ္ဍက ကဏ္ဍ။

၁၃၈။ ဣတ္ထိ မိဿေ ကုတော သိလံ၊
မံသ ဘက္ခေ ကုတော ဒယာ။
သုရာ ပါနေ ကုတော သစ္စံ၊
မဟာလောဘေ ကုတောလဇ္ဇံ။
မဟာတဇ္ဈေ ကုတောသိပ္ပံ၊
မဟာကောဓေ ကုတောဓနံ။

၁၃၉။ သုရာယောဂေါ ဝိကာလောစ၊ သမဇ္ဇ စရဏဂံတော၊
ခိန္နာ မုတ္တော ပါပ မိတ္တော၊ ဘောဂါနံ အလသံ မုခံ။

၁၄၀။ ဒိဝါ နာဒိက္ခာ ဝတ္ထုဗ္ဗာ၊ ရတ္တော နာ ဝစနေန စ၊
သဉ္ဇရတိ ဘယာ ဘိတော၊ ဝနေ ဝနစရိ ယထာ။

၁၄၁။ ဇီဝန္တောပိ မတံ ပဉ္စ၊ ဗျာသေန ပရိကိတ္တိတာ၊
ဒုက္ခိကော ဗျာဓိတော မုဠော၊ ဣဏ ဝါနိတျ
သေဝကော။

၁၄၂။ အနာဂတံ ဘယံ ဒိသ္မာ၊ ဒုရတော ပရိဝဇ္ဇယေ၊
အာဂတဉ္စ ဘယံ ဒိသ္မာ၊ အဘိတော ဟောတိ
ပဏ္ဍိတော။

၁၄၃။ နိဒ္ဒါလုကော ပမာဒေါစ၊ သုခိတော ရောဂ
ဝါလသော။

ဣစ္ဆန္တော ကမ္မာ ရာမောစ၊ သတ္တေ တေ သတ္ထ
ဝဇ္ဇိတာ။

၁၄၄။ ဒုဂ္ဂတံ ဂစ္ဆဟေ လာဘ၊ လာဘော လာဘေန ပုရတိ၊
ထလေ ဝဿထ ပဇ္ဇန္တံ၊ အာပေါ အာပေန ပုရတိ
နတ္ထိဒံ ကမ္မပ္ပဓါနံ။

၁၄၅။ နဟိ ကောစိ ကတေ ကိစ္စေ၊ ကတ္တာရံ သမုပေက္ခတေ
တသ္မာ သဗ္ဗာနိ ကိစ္စာနိ၊ သာဝ သေသေန
ကာရယေ။

၁၄၆။ တူလံ သလ္လဟုကံ လောကေ၊
တတော စပလ ဇာတိကော။
တတော ဝစု မနော ဝါဒေါ၊
ပမာဒေါ ဗုဒ္ဓ သာသနေ။

၁၄၇။ ပါသာဏ ဆတ္တံ ဂရုကံ၊ တတော ဒေဝါနာ စိက္ခဏံ။
တတော ဝုဇ္ဈာန မောဝါဒေါ၊ တတော ဗုဒ္ဓဿ ဝစနံ။

၁၄၈။ ကာယဿ ဒက္ခိဏ ဟတ္ထော၊
ဒါသော ဧတ္ထ ကဏိဋ္ဌကော။
ကဏ္ဍ သာနာန မက္ခန္ဓာနံ၊
ဝါမဟတ္ထော ပါဒ ဒါသော။

၁၄၉။ တမ္ဗုလဿ မဇ္ဈေ ပတ္ထေ၊ ကုဝေရော ရက္ခတိ သဒါ၊
မူလမ္ပိ ရက္ခတိ ယက္ခော၊ အဂ္ဂမ္ပိ စ ကာလကဏ္ဍိ၊
တာနိ ဘုဉ္ဇေယျ ဆိန္ဒိတု၊ သိရီဝေ ပဝစုတိ။

၁၅၀။ သမ္ဗုဏ္ဏ ရက္ခော ဗြဟ္မာဝ၊ အစ္စုရက္ခော စ ဗိဿဏော၊
တသ္မာဟိ တေ ပူဇယန္တိ၊ သဒါ မာနေန္တိ တံ နရံ။

၁၅၁။ ဂေါဏာဟိ သဗ္ဗဂီဟိနံ၊ ပေါသကာဘောဂဒါယကာ၊
တသ္မာ ဟိ မာတာ ပိတုဝ၊ မာနယေ သက္ကဓေယျံ စ။

၁၅၂။ ယေစ ခါဒန္တိ ဂေါမံသံ၊ မာတု မံသံဝ ခါဒယေ၊
မတေသု တေသု ဂိဇ္ဈာနံ၊ ဒဒေ သေတေ စ
ဝါဟယေ။

၁၅၃။ ဂူရုသိဇ္ဈေါ သိပ္ပါရဇ္ဈော၊ ရဝိ သောကြာ စ မဇ္ဈိမော၊
န သိပ္ပေါ ဗုဒ္ဓ စန္ဒရော၊ သောရီ အင်္ဂါ စ မရဏံ။

၁၅၄။ အဋ္ဌမိယံ ဂူရုံ ဟန္တိ၊ သိဿံ ဟန္တိ စတုဒ္ဒသ၊
သိပ္ပံ ဟန္တိ ဒသသိပ္ပံ၊ မာတာ ပိတာ စ ပုဏ္ဏမိ။

၁၅၅။ နာလိကံ သတ္တန ဘုဉ္ဇေ၊ နလာဗျံ နဝမံ တထာ၊
ဒွါဒသ ပြိန္နံ ဩဓိနံ၊ ဘုဉ္ဇေ သိပ္ပံ ဝိနဿတိ။

၁၅၆။ စဇေ ကုလ အတ္ထံ ကေ၊ စဇေ ကုလံ ဂါမ အတ္ထံ၊
ဂါမ ဇနပဒ အတ္ထံ၊ အတ္တတ္ထံ ပထဝီ စဇေ။

၁၅၇။ ဒေသံ ဩသဇ္ဇ ဂစ္ဆန္တိ၊ သီဟော သပ္ပုရိသော ဂဇော၊
တတ္ထေဝ နိဓနံ ယန္တိ၊ ကာကော ကာပုရိသော မိဂေါ။

၁၅၈။ ယမိ ပဒေသေန မာနော၊ နပေမံ န စ ဗန္ဓဝါ၊
န စ ဝိဇ္ဇာ ဂါဟော ကောစိ၊ န တတ္ထ ဝသနံ ကဓေ။

(ပဉ္စမအကြိမ်မြောက်)

F. No. 14

၁၅၉။ စရတေ၍ ကေန ပါဒေန၊ တိဋ္ဌတေ၍ ကေနပဏ္ဍိတေ၊
အနိသမ္ဗ ပရံ ဌာနံ၊ န ပုဗ္ဗိ မာလသံ ဇဟေ။

၁၆၀။ ဓန ဓည ပသောဂေသု၊ တထာ ဝိဒျာ ဂမေသု စ၊
ဒုတေသု အပစာရေသု၊ စဇ္ဇာ လဇ္ဇာ တဒါ ဘဝေ။

၁၆၁။ ဓူရုဏော ထိန မာဟာရော၊ ဗုဒ္ဓိစာပိ စတုဂ္ဂုဏော၊
ဆဂ္ဂုဏော ဟောတိ ဝါယာမော၊
ကာမောတုဋ္ဌ ဂုဏောဘဝေ။

၁၆၂။ ပဗ္ဗေ ပဗ္ဗေ ကမေနုစ္ဆု၊ ဝိသေသ ရသ ဝါဂ္ဂတော၊
တထာ သုမေတ္တိကော သာဓု၊ ဝိပရီတောဝ ဒုဇ္ဇေနော။

၁၆၃။ တဿကော ဝါနိဇော မစ္စော၊ သမဏော
သုတသီလဝါ၊
တေသု ဝိပုလ ဇာတေသု၊ ရဋ္ဌံပိ ဝိပုလံ သိယာ။

၁၆၄။ အ ဝဇ္ဈာယ မလာ မန္တာ၊ အနုဋ္ဌာနံ မလာ သရာ၊
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။

၁၆၅။ ဟိနာနံ ဂစ္ဆတေ ဝိက္ခံ၊ ဝီရာနံ ဝ သန္တကတ္တံ၊
ဝဒန္တိ စ ဟိနာ ဇနာ၊ ပုဗ္ဗ ကမ္မပ္ပဓါနာတိ။

၁၆၆။ နဝဒန္တံ စေဝံ ဓီရာ၊ ဝါယမိံ သု သဗ္ဗကမ္မေ၊
န စေ သိဇ္ဈတိ တံ ကမ္မံ၊ အဖလံဝေ ကိံ ဒေါသော။

၁၆၇။ နိစ ကုလံ နိပ္ပညဝါ၊ နိရူပံ နိဗလံ သမံ၊
 ဣမံ ကာလံ ဆုတ္တကာလံ၊ နေမေဝ ဝိသေသကံ။
 (ပကိဏ္ဍက ကဏ္ဍော နိဋ္ဌိတော)

.....*.....

နိဂုံး။

ပဏ္ဍိတော သုဇနော ကဏ္ဍော၊ ဒုဇနော မိတ္တ ဣတ္ထိစ၊
 ရာဇ ပကိဏ္ဍကော စာတိ၊ သတ္တကဏ္ဍ ဝိဘူသိနော။
 စက္ကိန္ဒာဘိ သိရိနာယံ၊ သောဓိတော ကာသိကေ
 သတေ၊

ဆနောတျ ဒုတိယာသဠေ၊ ကာလသတ္တမအာဝဟေ
 (လောကနိတိပါဠိ ပြီး၏)

.....

လောကနိတိအနက်

၁။ ပဏ္ဍိတကဏ္ဍ ပညာရှိနှင့် ဆိုင်ရာပိုင်း။

၁။ အဟံ၊ ငါသည်။ ရနတ္တယံ၊ ရတနာ သုံးပါးတို့၏
 အပေါင်းကို။ ဝဇ္ဈိတော၊ ရှိခိုးပြီး၍။ နာနာ သတ္တ သမုဒ္ဓဉ္စ၊
 အထူးထူးသောကျမ်းဂန်တို့မှထုတ်အပ်သော။ လောကနိတိံ၊
 လောကနိတိ အမည်ရှိသောကျမ်းကို။ မာဂဓေနေဝ၊ မာဂဓ
 ဘာသာဖြင့်သာလျှင်။ သံခေပံ သံခေပေန၊ အကျဉ်းအားဖြင့်။
 ပဝက္ခာမံ၊ ဟောပေလတ္တံ။

၂။ ဟိ၊ဂုဏ်အထူးကား။ နိတိ၊ နိတိကျမ်းသည်။ လေါကေ၊
 လောက၌။ ပုရိသဿ၊ ယောက်ျား၏။ သာဓော၊ အနှစ်လည်း
 မည်၏။ မာတာ ပိတာစ၊ အမိ အဘလည်း မည်၏။ အာစရိ
 ယောစ၊ ဆရာလည်းမည်၏။ မိတ္တောစ၊ အဆွေခင်ပွန်းလည်း
 မည်၏။ တဿ၊ ထို့ကြောင့်။ နိတိံ၊ နိတိကျမ်းကို။ ဧညာ၊
 တတ်သော။ ပုရိသော၊ ယောက်ျားသည်။ ဗဟုဿုသော၊
 များသော အကြား အမြင် ရှိသော။ မဟာ၊ မြတ်သော။
 ဉာဏိ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်၏။

၃။ အလသဿ၊ ပျင်းသော သူအား။ ကုတော သိပ္ပံ၊
 အတတ်ကို အဘယ်မှာ တတ်အံ့နည်း။ အသိပ္ပဿ၊ အတတ်
 မရှိသောသူအား။ ကုတောဓနံ၊ ဥစ္စာ အဘယ်မှာရအံ့နည်း။
 အဓနဿ၊ ဥစ္စာမရှိသောသူအား။ ကုတောမိတ္တံ၊ အဆွေခင်
 ပွန်း အဘယ်မှာ ရအံ့နည်း။ အမိတ္တဿ၊ အဆွေခင်ပွန်း မရှိ
 သောသူအား။ ကုတောသုခံ၊ ချမ်းသာအဘယ်မှာရအံ့နည်း။
 အသုခဿ၊ ချမ်းသာမရှိသောသူအား ကုတောပုညံ၊ ကောင်း
 မှ အဘယ်မှာပြုအံ့နည်း။ အပုညဿ၊ ကောင်းမှု မရှိသော သူ
 အား။ ကုတောနိဗ္ဗာနံ၊ နိဗ္ဗာန်ကို အဘယ်မှာ ရနိုင်အံ့နည်း။

၄။ သိပ္ပ၊ အတတ်နှင့်။ သမံ၊ တူသော။ ဓနံ၊ ဥစ္စာသည်။
 နတ္ထိ၊ မရှိ။ သိပ္ပံ၊ အတတ်ကို။ စောရာ၊ ခိုးသူတို့သည်။ နဂဏန္တိ၊
 မယူနိုင်ကုန်။ ဣလောကေ၊ ဤလောက၌ သိပ္ပံ၊ အတတ်
 သည်ကား။ မိတ္တံ၊ အဆွေခင်ပွန်းဖြစ်၏။ ပရလောကေ၊ တမ
 လွန်ဘဝ၌။ သုခါဝဟံ၊ ချမ်းသာကို ဆောင်တတ်၏။

၅။ သုတံ၊ အကြားအမြင်ပညာကို။ အပ္ပကံ၊ နည်း၏
ဟူ၍။ နာတိမညေယျ၊ မအောက်မေ့ရာ။ စိတ္တိ၊ စိတ်၌။ နိဓါ
ပယေ၊ ထားရာသာလျှင်ကတည်း။ ဝမ္မိကောဇ၊ တောင်ပို့
ကဲ့သို့၎င်း။ ဥဒကဗိန္ဒု၊ ရေပေါက်သည်။ စိရေန၊ ကျဖန်များ
စွာ ရှည်ကြာသဖြင့်။ ပရိပူရတိ ဣဝ၊ ပြည့်သကဲ့သို့တည်း။

၆။ ဝိဇ္ဇံ ဝါ၊ နှုတ်မှုပညာကို၎င်း။ အထု၊ ထိုမြို့။ သိပ္ပံ
ဝါ၊ လက်မှုပညာကို၎င်း။ ခုဒ္ဒေါတိ၊ ငယ်၏ဟူ၍။ နာတိမညေ
ယျ၊ မအောက်မေ့ရာ။ ပရိယောဒါ တံ၊ ကုန်စင်အောင်တတ်
မှုကား။ ကေမ္မိ၊ တခုသော အတတ်သည်လည်း။ ဇီဝိတ
ကပ္ပ ကာရဏံ၊ အသက်မွေးကြောင်း ဖြစ်သလျှင်ကတည်း။

၇။ သေလေ သေလေ၊ တောင်တောင်ဟူသမျှ၌။ နမာ
ဏိတ္တံ၊ ပတ္တမြားမရှိ။ ဂဇေ ဂဇေ၊ ဆင်ဆင်ဟူသမျှ၌။ န မုတ္တိကံ၊
အမြုတေမရှိ။ ဝနေ ဝနေ၊ တောတော ဟူသမျှ၌။ န စန္ဒနံ၊
စန္ဒကူးမရှိ။ ဌာနေဌာနေ၊ အရပ်တိုင်းအရပ်တိုင်း၌။ နပဏ္ဏိတံ၊
ပညာရှိ သုခမိန် မရှိ။

၈။ သုတသမ္ပန္နော၊ သုတနှင့်ပြည့်စုံသော။ ပဏ္ဏိတော၊
ပညာရှိသည်။ ယတ္ထ၊ အကြင်အရပ်၌။ အတ္တိတိ၊ ရှိ၏ဟူ၍။
စေသုတော၊ အကယ်၍ ကြားငြားအံ့။ တံဌာနံ၊ ထိုအရပ်သို့။
သုတေသိနာ၊ သုတကိုရှာမှီးသောအမျိုးကောင်းသားသည်။
မဟုဿာဟေန၊ သည်းစွာအားထုတ်သဖြင့်။ ဝန္တဗ္ဗံ ဝ၊ သွားရာ
သလျှင်ကလည်း။

၉။ သိပ္ပံ၊ အတတ်ကို။ သနော၊ ဖြည်းဖြည်းသင်ရာ၏။
 ဓနံ၊ ဥစ္စာကို။ သနော၊ ဖြည်းဖြည်းရှာရာ၏။ ပဗ္ဗတံ၊ တောင်ကို။
 အာရဟံ အာရဟန္တော၊ တက်သောသူသည်။ သနော၊ ဖြည်း
 ဖြည်းတက်ရာ၏။ ကာမဿ၊ ကာမဂုဏ်ကို။ သနော၊ ဖြည်းဖြည်း
 တစတစသာအလိုရှိရာ၏။ ကောဓဿ၊ အမျက်ကို။ သနော၊
 ဖြည်းဖြည်းထွက်ရာ၏။ ဣမေ ပဉ္စ၊ ဤငါးပါးတို့ကို။ သနော
 သနော၊ ဖြည်းဖြည်း တစ တစသာ အလိုရှိရာ၏။

၁၀။ သုတိစ၊ အကြားအမြင် အတတ်၎င်း။ သမ္မုတိစ၊
 ဓမ္မသတ်အတတ်၎င်း။ သင်္ချာစ၊ ဂဏန်း အတတ်၎င်း။ ယောဂါ
 စ၊ တူစည်းစူးဆောက်အတတ်၎င်း။ နိတိ စ၊ နိတိကျမ်း အတတ်
 ၎င်း။ ဝိသေသကာစ၊ ယာယီ ယဉ်္ဇာ စသော ဗျာကရုဏ်း
 အတတ်၎င်း။ ဂန္ဓဗ္ဗာ စ၊ စောင်းညှင်းစသော ကဗျာ—လင်္ကာ
 အတတ်၎င်း။ ဂဏိကာစေဝ၊ လက်ပစ်အတတ်၎င်း။ ဓနုဗေဒါစ
 ခူးလေး လင်းလေးအတတ်၎င်း။ ပူရဏာ စ၊ စကားဟောင်း
 အတတ်၎င်း။

၁၁။ တိကိစ္ဆာ စ၊ ဆေးအတတ်၎င်း။ ဣတိဟာသာစ၊
 ရယ်ရှင်မှုအတတ်၎င်း။ ဇောတိ စ၊ ဗေဒင်အတတ်၎င်း။ မာယာ
 စ၊ လှည့်ပတ်တတ်သောအတတ်၎င်း။ ဆန္ဒတိစ၊ ဆန်းကျမ်း
 အတတ်၎င်း။ ကေတုစ၊ သံတမန်အတတ်၎င်း။ မန္တာစ၊ မန္တာန်
 အတတ်၎င်း။ သဒ္ဒါစ၊ သဒ္ဒါကျမ်း အတတ်ကို၎င်း။ ဣမေ၊
 ဤသည်တို့ကား။ အဋ္ဌာရသကာ၊ တဆယ် ရှစ်ပါးကုန်သော။
 သိပ္ပံ၊ အတတ်တို့တည်း။

၁၂။ လောကေ၊လောကဉ္စ။ ပဏ္ဍိတော၊ပညာရှိသည်။
အပ္ပဋ္ဌော၊သု·မမေးမှု ကား။ဘေရီ၊စည်ကြီးသဘွယ်၊ဟောတိ၊
ဖြစ်၏။ ပုစ္ဆိတော၊ သူတည်းမေးမှုကား။ ပဇ္ဇန္တော၊မိုးကြီး
သဘွယ်။ဟောတိ၊ဖြစ်၏။ ဗာလော၊သူမိုက်သည်။ ပုဋ္ဌောပိ၊
မေးသော်၎င်း။ အပ္ပဋ္ဌောပိ၊ မမေးသော်၎င်း။ သဒါ၊ အခါ
ခပ်သိမ်း။ ဗဟုမ္ပိ၊ များစွာလည်း။ ဘဏတေ—ဘဏတေဝ၊
ဟောပြောတတ်သလျှင်ကတည်း။

၁၃။ လောကေ၊လောကဉ္စ။ ပေါတ္တိကေသု၊ ပေတို့၌။
ယသိပ္ပဉ္စ၊ အကြင် အတတ်သည်၎င်း။ ပရဟတ္ထေသု၊သူတပါး
တို့၏ လက်တို့၌။ ယံဓနဉ္စ၊အကြင်ဥစ္စာသည်၎င်း။ အတ္ထိ၊ရှိ၏။
ယထာကိစ္စေ၊ပြုဘွယ်ကိစ္စသည်။ သမုပ္ပန္နေ၊ ဖြစ်လတ်သော်။
တံ သိပ္ပံ၊ထို—ပေတို့၌ရှိသော အတတ်သည်။ နသိပ္ပံ၊အတတ်
မမည်။ တံဓနဉ္စ၊ ထိုသူတပါးတို့၏ လက်၌ရှိသော ဥစ္စာသည်
လည်း။ နဓနံ၊ ဥစ္စာမမည်။

၁၄။ လောကေ၊ လောကဉ္စ။ ဇလပ္ပမာဏံ၊ ရေတိမ်ရေ
နက်ကိုကား။ ကုမုဒမေလံ၊ ကုမုဒြာကြာကိုမြင်သဖြင့် သိအပ်
၏။ ကုဗပ္ပမာနံ၊အမျိုးယုတ်မြတ်ကိုကား။ဝိနယော ပမာဏံ၊
ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ (ထိုသို့
အကျင့်အားဖြင့် သိအပ်၏သော်လည်းဟူ) ဗျတ္တိပ္ပမာဏံ၊
ပညာ ရှိ—မရှိကိုကား။ ကထိတဝါကျ၊ဆိုသော စကားဖြင့်
သိအပ်၏။ ပထဝီ ပမာဏံ မြေ ကောင်း မကောင်းကိုကား။
တိဏမိလတံ၊ မြက်ညှိုး—မညှိုးကို မြင်သဖြင့် သိအပ်၏။

၁၅။ လောကေ၊လောကဉ္စ။ အပ္ပဿုတော နည်းသော
 သုတရှိသောသူသည်။ အပ္ပံ၊အနည်းငယ်သော။ သုတံ၊ သုတ
 ကို။ ဗဟု မညတံ၊အများအောက်မေ့တတ်၏။ မာနဝါ၊မာန်ရှိ
 တတ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမကား။ သိန္ဒူဒကံ၊
 သမုဒ္ဒရာရေကို။ အပဿန္တော၊ မမြင်ဘူးသော။ မဏ္ဍုကော၊
 ဖါး သူငယ်သည်။ ကုပေ၊ တွင်းဝဉ္စ။ ဘောယံ၊ ရေကို။ ဗဟု
 မညတိဣဝ၊ အများထင်သကဲ့သို့တည်း။

၁၆။ လောကေ၊ လောကဉ္စ။ ပဋ္ဌမံ၊ ပဋ္ဌမအရွယ်၌ကား၊
 န ပရာဇိတောသိပ္ပံ၊ အတတ်မရတု အံ။ ဒုတိယံ၊ ဒုတိယအရွယ်
 ၌ကား။ နပရာဇိတောဓနံ၊ ဥစ္စာမရတု အံ။ တတိယံ၊ တတိယ
 အရွယ်၌ကား။ န ပရာဇိတောဓမ္မံ၊ တရားမရတု အံ။ စတုတ္ထံ၊
 စတုတ္ထအရွယ်တိုင်မှကား။ ကိံ ကရိယတိ၊ အဘယ်မှုရအံ့နည်း။

၁၇။ ပုတြော၊ ချစ်သားတို့။ ဗျတ္တာ၊ အတတ်ပညာသင်
 ကုန်လော့။ ကိံ၊ အဘယ်ကြောင့်။ အလသေ၊ ပျင်ဘိသနည်း။
 ပုတြော၊ ချစ်သားတို့။ ဒိနေ ဒိနေ၊ နေ့တိုင်း နေ့တိုင်း။ ဗျတ္တာ၊
 အတတ်ပညာသင်ကုန်လော့။ အဗျတ္တော၊ အတတ်ပညာ မရှိ
 သောသူသည်။ ဘာရဟာရိကော၊ သူ၏ဝန်ထမ်းဖြစ်တတ်၏။
 ဗျတ္တကော၊ အတတ်ပညာရှိသောသူကို။ လောကေ၊ လောက
 ဉ္စ။ ပူဇိတော၊ သူတပါးတို့ ပူဇော်အပ်၏။

၁၈။ ယာယ၊ အကြင်အမိသည်။ ဗာလော၊ သားငယ်ကို။
 န သိက္ခိယော၊ အတတ်ပညာသင်၍မပေး။ သာမာတာ၊ ထို-

အတတ်ပညာ သင်၍မပေးသော အမိသည်။ သကြ၊ ရန်သူ
 ချစ်၏။ ယေ၊ အကြင် အဖသည်။ ဗာလော၊ သားငယ်ကို။
 န သိက္ခာတော၊ အတတ်ပညာ သင်၍မပေး။ သော ပိတာ၊ ထို
 အတတ်ပညာသင်၍မပေးသော အဖသည်။ ဝေရီ၊ ရန်သူမည်
 ၏။ သော၊ ထိုအတတ်ပညာမရှိသောသူသည်။ ဟံသမဇ္ဈေ၊
 တဿံတို့၏အလယ်၌။ ဗကောယထာ၊ ဗျိုင်းကဲ့သို့။ သဘာ
 မဇ္ဈေ၊ သဘင်အလယ်၌။ န သောဘတိ၊ မတင်တယ်။ တသ္မာ၊
 ထိုသို့အတတ်ကို မသင်စေသောကြောင့်။ ဝေရီ၊ ရန်သူမည်၏။

၁၉။ ကဏ္ဍကာဂီရိ၊ တောင်ချောက်ကြား၌ပေါက်သော
 ဆူးကို။ ကောတိက္ခတိ၊ အသူထက် စိမ့်ချွန် သနည်း။ သမတိ
 ဘာဝေ၊ မိမိအလိုလိုသာလျှင် တက်ပချေ၏ရှင်။ မိဂက္ခာယံ၊
 သမင်တို့၏။ မျက်စိ၌။ ကော အနံ၊ အသူမျက်စဉ်းခပ်၍ ကြည်
 သနည်း။ သမတိဘာဝေ၊ မိမိအလိုလိုသာလျှင် ကြည်ပချေ၏
 ရှင်။ ပလ္လလေ၊ ညှန်၌။ ဥပ္ပလဿ၊ ကြာကို။ ကောသုဂန္ဓံ၊
 အသူအနံ၊ ကောင်း ထည့်ပချေသနည်း။ သမတိဘာဝေ၊ မိမိ
 အလိုလိုသာလျှင် အနံ၊ ကောင်းတုံ၏ရှင်။ ကုလ ပုတ္တ ရှပေါ၊
 အမျိုးကောင်းသားတို့၏ သဘောသည်။ ကော ပဝတ္ထတိ၊
 အသူပြု၍ဖြစ်သနည်း။ သမတိဘာဝေ၊ မိမိအလိုလိုသာလျှင်
 ဖြစ်ပချေ၏ရှင်။

၂၀။ အကောတဗ္ဗလံ၊ ကုန်းမရှိသောကွမ်းသည်။ နရသံ၊
 အရသာမရှိ။ အနေဿ၊ ဥစ္စာ မရှိသောသူ၏။ အလက်တဗ္ဗိ၊
 (ပဉ္စမအကြိမ်မြောက်)

တန်ဆာဆင်ခြင်းသည်လည်း။ န ရသံ၊ အရသာမရှိ။ အလော
ဏကံ၊ ဆားမရှိသော။ ဗျဉ္ဇနံ၊ တူး၊ စားဘွယ်သည်လည်း။ နရသံ၊
အရသာမရှိ။ အသိပ္ပဿ၊ အတတ်ပညာမရှိသောသူ၏။ ဗျာက
ရဏံ၊ ပျို၊ ကဗျာပွဲခြင်းသည်လည်း။ န ရသံ၊ အရသာမရှိ။

၂၁။ တုဿုသ၊ နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အား
ထုတ်သောသူသည်။ သုတသမ္ပန္နော၊ သုတနှင့်ပြည့်စုံ၏။ သုတ
ပညာယ၊ သုတပညာဖြင့်။ ဝဇုတိ၊ ပွား၏။ ပညာယ၊ သုတ
ပညာဖြင့်။ အတ္ထံ၊ အနက် ကို။ ဇာနာတိ၊ သိ၏။ ဥာတော၊
သိအပ်သော။ အတ္ထော၊ အနက်သည်။ သုခါဝဟော၊ ချမ်း
သာကို ဆောင်တတ်၏။

၂၂။ လောကေ၊ လောက၌။ ဘောဇနံ၊ အစာ စားခြင်း
သည်၎င်း။ မေထုနံ၊ မေထုန်မှီဝဲခြင်းသည်၎င်း။ နိဒ္ဒါ၊ အိပ်ခြင်း
သည်၎င်း။ ဂေါဏပိ၊ နွား၌၎င်း။ ပေါသေပိ၊ ယောက်ျား၌
၎င်း။ ဝိဇ္ဇတိ၊ ရှိ၏။ ဝိဇ္ဇာအတတ်ပညာသည်ကား။ ပေါသဿ၊
ယောက်ျားအား။ ဝိသေသော၊ အထူးပေတည်း။ ဟိ နော၊
အတတ်ပညာမှ ယုတ်ခွဲမှုကား။ ဂေါဏသမော၊ နွားနှင့်
တူသည်။ ဘဝေ၊ ဖြစ်၏။

၂၃။ လောကေ၊ လောက၌။ ဝိဇ္ဇာသမံ၊ အတတ်နှင့်တူ
သော။ မိတ္တံ၊ အဆွေခင်ပွန်းမည်သည်။ နတ္ထိ၊ မရှိ။ ဗျာဓိသမော၊
အနာနှင့်တူသော။ ရိပု၊ ရန်သူမည်သည်။ န စ အတ္ထိ၊ မရှိ။
အတ္တသမံ၊ ကိုယ်နှင့်တူသော။ ပေမံ၊ ချစ်သောသူမည်သည်။
န စ အတ္ထိ၊ မရှိ။ ကမ္မသမံ၊ ကံနှင့်တူသော။ ဗလံ၊ အားမည်
သည်။ န စ အတ္ထိ၊ မရှိ။

၂၄။ လောကော၊ ကောကဉ္စ။ ဟံသော၊ ဟသံသသည်။
ကာကာနံ၊ ကျီးတို့၏။ မဇ္ဈေ၊ အလယ်၌။ န သောဘတေ၊
မတင့်တယ်။ သီဟော၊ ခြင်္သေ့သည်။ ဂုဇ္ဈံ၊ နွားတို့၏။ မဇ္ဈေ၊
အလယ်၌။ န သောဘတေ၊ မတင့်တယ်။ တုရဂေါ၊ မြင်းသည်။
ဂဗြဘမဇ္ဈေ၊ မြည်းတို့၏ အလယ်၌။ န သောဘတေ၊ မတင့်
တယ်။ ပဏ္ဍိတော၊ ပညာရှိသည်။ ဗာလမဇ္ဈေ၊ သူမိုက်တို့၏
အလယ်၌။ န သောဘတေ၊ မတင့်တယ်။

၂၅။ ဗာလော၊ သူမိုက်သူသည်။ ယာဝဇီဝံပိ၊ အသက်
ထက်ဆုံးလည်း။ ပဏ္ဍိတံ၊ ပညာရှိကို။ စေပယိရူပါသတိ၊
အကယ်၍ ဆည်းကပ်ငြားအံ့၊ သော ဗာလော၊ ထိုသူမိုက်
သည်။ ဓမ္မံ၊ တရားကို။ န ဝိဇာနာတိ၊ မသိ။ ကိမိဝ၊ အဘယ်
ကဲ့သို့နည်းဟူမကား။ ဒဗ္ဗံ၊ ယောက်မသည်။ သူပရသံ၊ ဟင်း
၏အရသာကို။ န ဝိဇာနာတိ ယထာ၊ မသိသကဲ့သို့တည်း။

၂၆။ ဝိညူ၊ ပညာရှိသည်။ မုဟုတ္ထံ မပိ၊ တ ဣမ္မလည်း။
ပဏ္ဍိတံ၊ ပညာရှိကို။ စေပယိရူပါသတိ၊ အကယ်၍ ဆည်းကပ်
ငြားအံ့။ ခိပ္ပံ၊ လျင်စွာ။ ဓမ္မံ၊ တရားကို။ ဝိဇာနာတိ၊ သိ၏။
ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမကား။ ဇိဝှါ၊ လျှာသည်။ သူပ
ရသံ၊ ဟင်း၏အရသာကို။ ဝိဇာနာတိ ယထာ၊ သိသကဲ့သို့
တည်း။

၂၇။ သူရော၊ ရဲရင့်သော သူသည်။ သတ္တံ၊ လက်နက်ကို။
ဝိနာ၊ ကင်း၍။ သင်္ဂါဗျူမိယံ စစ်မြေအရပ်သို့။ န ဂစ္ဆေယျ၊

မသွားရာ၊ တထာ၊ ထို့ အတူ၊ ပဏ္ဍိတော၊ ပညာရှိသည်။ သတ္ထံ၊ ကျမ်းဂန်ကို။ ဝိနာ၊ ကင်း၍။ န ဘာသေယျ၊ စကားမဆိုရာ။ အဒ္ဓဂ္ဂ၊ အခွန်ရည်သော ခရီးသို့ သွား သော။ ဝါဏိဇော၊ ကုန်သည်သည်။ သတ္ထံ၊ အဖော် ကို။ ဝိနာ၊ ကင်း၍။ န ဂစ္ဆေယျ၊ မသွားရာ။ ဝိသေသဂမနော၊ အရပ်တပါးသို့ သွားသောသူ သည်။ သတ္ထံ၊ အဖော် ကို။ ဝိနာ၊ ကင်း၍။ န ဂစ္ဆေယျ၊ မသွားရာ။

၂၈။ လောကေ၊ လောက၌။ ဓနနာသဉ္စ၊ ဥစ္စာပျက်ခြင်း ကို၎င်း။ မနောတံ၊ ပဉ္စ၊ နှလုံးပူပန်ခြင်းကို၎င်း။ သရေ၊ အိမ်၌။ ဒုစ္စရိတနိစ၊ မကောင်းမှုကိုပြုကျင့်ခြင်းတို့ကို၎င်း။ ဝဉ္စနဉ္စ၊ လှည့်ပတ်ခြင်းကို၎င်း၊ အဝမာနဉ္စ၊ မထေမဲ့ မြင်ပြုခြင်းကို၎င်း၊ ပဏ္ဍိတော၊ ပညာရှိသည်။ န ပကာသယေ၊ ထင်ရှားမပြရာ။

၂၉။ လောကေ၊ လောက၌။ ပတ္တာနုရူပကံ၊ အရေးအခွင့် ရောက်သည်နှင့်လျော်သော။ ဝါကျံ၊ စကားကို၎င်း၊ သဘာဝ ရူပကံ၊ ကိုယ်အားလျောက်ပတ်သော။ ပိယံ၊ ချစ်အပ်သောသူ ကို၎င်း။ အတ္တာနုရူပကံ၊ ကိုယ်နှင့်တန်ရုံသော။ ကောကဓံ၊ အမျက်ကို၎င်း။ ယော၊ အကြင်သူသည်။ ဇာနာတိ၊ သိတတ်၏။ သော၊ ထိုသူသည်။ ပဏ္ဍိတော၊ ပညာရှိမည်၏။

၃၀။ အဓနဿ၊ ဥစ္စာမရှိဘဲလျက်။ ရသံခါဒါ၊ အရသာ စားကြူးသောသူ၊ အဗလဿ၊ ခွန်အားမရှိဘဲလျက်။ ဟတာ ရတာ၊ အသတ်အပုတ်ကြိုက်သောသူ။ အပ္ပညဿ၊ ပညာမရှိ ဘဲလျက်။ ဝါကျရတာ၊ စကားလိုလားသောသူ။ ဣမေ၊ ဤသူတို့ကား။ ဥမ္မတ္တကသမာ၊ သူရုံးနှင့် တူ၏။

၃၁။ အနုဂ္ဂါယံ၊ သူမခေါ်ဘဲလျက်။ ဂမယန္တော၊ သူ့
အိမ်သို့ သွားဖန်များသောသူ။ အပုစ္ဆာ၊ သူမမေးဘဲလျက်။
ဗာဟုဘာသကော၊ များပြားစွာ ဟောပြောတတ်သောသူ။
အတ္တဂုဏံ၊ မိမိဂုဏ်ကျေးဇူးကို။ ပကာသေန္တော၊ ပလွှားပြ
တတ်သောသူ။ ဣဒံ တိဝိဓံ၊ ဤသုံးပါးသည်။ ဟိ နလက္ခဏံ၊
သူယုတ်တို့ လက္ခဏာတည်း။

၃၂။ အပ္ပရူပေါ၊ အဆင်းမလှသောသူသည်။ ဗဟုဘာ
သော၊ စကားများတတ်၏။ အပ္ပပညော၊ ပညာနည်းသော
သူသည်။ ပကာသသော၊ ထင်ရှားပြတတ်၏။ အပ္ပပ္ပရော၊
ရေမပြည့်သော။ ဃဇ္ဇော၊ အိုးသည်။ ခေါဘော၊ ချောက်ချား
တတ်၏။ အပ္ပခရော၊ နို့ရည်မထွက်သော။ ဂါဝီ၊ နွားမသည်။
စလေ၊ ကျောက်ကန်တတ်၏။

၃၃။ မဏ္ဍူ၊ ကေပိ၊ ဖါးသူငယ်သည်လည်း။ ဥကြ၊
ဆောင့်ကြောင့်ထိုင်တတ်ကာမူ။ သီဟေ၊ ခြင်္သေ့ ဟုထင်၏။
ကာကဂ္ဂဟေ၊ ကျီးတည်း ဖမ်းမှုကား။ ပိယေ—ပိယေ၊ ချစ်ဆွေ
ချစ်ဆွေဟု မြည်တတ်၏။ အပဏ္ဍိပိ၊ ပညာမရှိသော သူမိုက်
သည်လည်း။ ပဏ္ဍိဟုတ္တာ၊ မိမိကိုယ်ကို ပညာရှိဟု ထင်ခြင်း
ကြောင့်။ ဓီရာ၊ ပညာရှိတို့သည်။ ပုစ္ဆေ၊ မေးလတ်သော်။ ငယေ-
ငယေ၊ ငါ့ရှင်—ငါ့ရှင်ဟု ချစ်ဘွယ်သောစကားကိုဆိုတတ်၏။

၃၄။ မဏ္ဍူ၊ ကေပိ၊ ဖါးသူငယ် သည်လည်း။ ဥကြ၊
ဆောင့်ကြောင့်ထိုင်တတ်ကာမူ။ သီဟေ၊ ခြင်္သေ့ ဟုကောင်း
အံ့လော။ သူကရေပိ၊ ဝက်သည်လည်း။ ဥဟေ၊ အုတ်အုတ်

မြည်တတ်ကာမူ။ ဒီပေ၊ ကျားသစ်ဟူကောင်း အံ့လော။
ဗီလ္လာရေ၊ ကြောင်သည်လည်း။ သဒိသေ၊ အဆင်းသဏ္ဌာန်
တူကာမူ။ ဗျဉ္ဇေ၊ ကျား ဟူကောင်းအံ့လော။ သဗ္ဗဓီရေ၊
ခပ်သိမ်းသော ပညာရှိတို့ သည်လည်း။ သိပ္ပသမေ၊ အတတ်
ချင်း တူကောင်းအံ့လော။

၃၅။ ရာဇာ၊ မင်းတို့သဘောမည်သည်။ ဓနမ္ပိ၊ ဥစ္စာ၌။
နတိတ္တိ၊ ရောင့်ရဲခြင်းမရှိ။ ပဏ္ဍိတောပိ၊ ပညာရှိသည်လည်း။
သုဘာသိတေ၊ စကားကောင်း၌။ န တိတ္တိ၊ ရောင့်ရဲခြင်းမရှိ။
စက္ကပိ၊ မျက်စိသည်လည်း။ ပိသဒဿနေ၊ ချစ်သောသူကို
မြင်ခြင်း၌။ န တိတ္တိ၊ ရောင့်ရဲခြင်းမရှိ။ သာဂရော၊ သမုဒ္ဒရာ
သည်။ ဇလေ၊ ရေ၌။ န တိတ္တိ၊ ရောင့်ရဲခြင်း မရှိ။

၃၆။ ရူပယောဗ္ဗန သမ္ပန္နာ၊ အဆင်းအရွယ်နှင့် ပြည့်စုံ
လျှင်မူလည်း။ ဝိသာလ ကုလ သမ္ဘဝါ၊ ပြန့်ပြောကြွယ်ဝသော
အမျိုး၌ ဖြစ်လျှင်မူလည်း။ ဝိဇ္ဇာဟိ နာ၊ အတတ်ပညာမှ ယုတ်
ခဲမှုကား။ န သောဘန္တိ၊ မတင့်တယ်ကုန်။ ကိံ သုကာ၊ ပေါက်
ပန်းတို့သည်။ နိဂန္ဓာ ဣဝ၊ ရနံ့မှ ကင်းကုန်သကဲ့သို့တည်း။

၃၇။ လောကေ၊ လောက၌။ ဟိ နပုဇ္ဈေ၊ အမျိုးယုတ်
သောသူ၏ သားဖြစ်လျက်လည်း။ ရာဇမစ္စေ၊ မင်း၏အမတ်
ဖြစ်တတ်၏။ ဗာလပုတ္တောစ၊ သူမိုက်၏သားဖြစ်လျက်လည်း။
ပဏ္ဍိတော၊ ပညာရှိတတ်၏။ အဓနဿ၊ ဥစ္စာမရှိသောသူ၏
သားဖြစ်လျက်လည်း။ ဓနံ၊ ဥစ္စာသည်။ ဗဟု၊ များတတ်၏။
တသ္မာ၊ ထို့ကြောင့်။ ပုရိသာနံ၊ ယောက်ျားတို့အား။ နမညထ၊
မထေမဲ့မြင် မပြုကုန်ရာ။

၃၈။ ယော တိဿော၊ အကြင် တပည့်သည်။ သိပ္ပလာ
ဘေန၊ အတတ်ကိုလိုသဖြင့်။ ဗဟု၊ အထူးထူး အပြားပြား
များစွာ။ ဂဏှာတိ၊ သင်ယူတတ်၏။ သောသိဿော၊ ထိုတပည့်
သည်။ သုပိနံ အိပ်မက်ကို၊ ပဿန္တော၊ မြင်မက်သော။ မုဂေါ၊
လူအကဲ့သို့။ တံသိပ္ပံ၊ ထိုအတတ်ကို။ ကဓထတုမ္ပိ၊ ပြန်ဆိုခြင်း
ငှါလည်း။ န ဥဿဟေ၊ မစွမ်းနိုင်ရာ။

၃၉။ ကုမ္ဘာရော၊ အိုးထိန်းသည် သည်။ ကုမ္ဘံ၊ အိုးကို။
ဘိဇ္ဇေတု၊ ကွဲစိမ့်သောငှါ။ နသဋ္ဌတိ၊ မပုတ်ခတ်။ သောဘေ
တု၊ တင့်တယ်စိမ့်သောငှါ။ သဋ္ဌတိ၊ ခတ်၏။ အာစရိယော၊
ဆရာသည်။ သိဿာနံ၊ တပည့်တို့အား။ အပါယေသု၊ အပါယ်
ဆင်းရဲတို့သို့။ ခိပေတု၊ ကျရောက်စေခြင်းငှါ။ န သဋ္ဌသိ၊
မပုတ်ခတ် ဝုဒ္ဓိကာရဏာ၊ အတတ်ပညာ အစီးအပွားဟူသော
အကြောင်းကြောင့်။ သဋ္ဌတိ၊ ပုတ်ခတ်၏။

၄၀။ ယော နယော၊ အကြင်လူသည်။ တဂရဉ္စ၊
တောင်ဇလပ်ပန်းကိုလျှင်။ ပလာသေန၊ ပေါက်ဖက်နှင့်။
ဥပနယုတိ၊ ထုပ်၏။ တဿ၊ ထိုသူ၏။ တဂယောဝေ၊ တောင်
ဇလပ်ပန်းသည်သာလျှင်။ သုဘတိ၊ ကောင်းသောအနံ့ကို။
ဝါယတိ၊ လှိုင်စေသည်ကား။ န၊ မဟုတ်။ ပတ္တာပိ၊ ပေါက်
ဖက်တို့သည်လည်း။ သုတိရံ၊ ကောင်းသောအနံ့ကို။ ဝါယန္တိ၊
လှိုင်စေကုန်၏။ ဧဝံတထာ၊ ထို့ အတူ။ ဓိရူပသေဝနာ၊ ပညာ
ရှိနှင့်ပေါင်းဘက်မှီခိုရသောသူတို့ကို။ ဒဠဗ္ဗာ၊ မှတ်အပ်ကုန်၏။

ပဏ္ဍိတကဏ္ဍံ၊ ပညာရှိကို ဆိုအပ်သောအခင်းသည်

နိဠိတံ ပြီးပြီ။

၂=သုဇနကဏ္ဍ သူတော်ကောင်းနှင့် ဆိုင်ရာအပိုင်း

၄၁။ သဗ္ဗ^၀ရေဝ၊ သူတော်ကောင်းတို့နှင့် သာလျှင်။
သမာသေထ၊ ပေါင်းဘက်ရာ၏။ သဗ္ဗ^၀၊ သူတော်ကောင်းတို့
နှင့်။ သန္ဓဝံ၊ ပေါင်းဘက်ခြင်းကို။ ကုဗ္ဗေထ၊ ပြုရာ၏။ သတံ၊
သူတော်ကောင်းတို့၏။ သန္ဓုမ္မံ၊ တရားကို။ အညာယ၊ သိ၍။
သေယျော၊ မြတ်သည်။ ဟောတံ၊ ဖြစ်၏။ ပါပိယော၊ ယုတ်မာ
သည်။ န ဟောတံ၊ မဖြစ်။

၄၂။ ဒုဇနသံသဂ္ဂံ၊ သူယုတ်တို့နှင့် ပေါင်းဘက်ခြင်းကို။
စဇ စဇာဟိ၊ စွန့်လော့။ သာရ သမာဂမံ၊ ပေါင်းဘက်အပ်
သောသူတော်ကောင်းသို့။ ဘဇ ဘဇာဟိ၊ ဆည်းကပ်လော့။
အဟောရတ္တိံ၊ နေ့ညဉ့်ပတ်လုံး၊ ပူညံ့။ ကောင်းမှုတို့၊ ကရ
ကရေဟိ၊ ပြုလော့။ အနိစ္စတံ၊ သင်္ခါရတရားတို့၏ မမြဲသော
အဖြစ်ကို။ နိစ္စံ၊ အမြဲ။ သရသရာဟိ၊ အောက်မေ့လော့။

၄၃။ ဥဒုဗ္ဗရပက္ကာ၊ ရေသဖန်းသီးမှည့်တို့သည်။ ဗဟိ၊
အပဉ္စ။ ရတ္တကမေဝစ၊ နိစ္စာသာလျှင်ကတည်း။ အန္ဓော၊
အတွင်း၌ကား။ ကိမိလသမ္ပုဏ္ဏာ၊ ပိုးအတိ ပြည့်စုံသည်။
ဟောန္တိယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ ဒုဇန
ဟဒယာ၊ သူယုတ်တို့၏နှလုံးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၄၄။ ပနသပက္ကာပိ၊ ပိန္နသီးမှည့်တို့သည်ကား။ ဗဟိ၊ အပဉ္စ
ကဏ္ဍကမေဝစ၊ ဆူးသာထင်ကုန်၏။ အန္ဓော၊ အတွင်း၌ကား။
အမတသမ္ပန္နာ၊ အမြန်အရသာနှင့်ပြည့်စုံကုန်သည်။ ဟောန္တိ
ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ သုဇနဟဒယာ၊
သူတော်ကောင်းတို့၏ နှလုံးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၄၅။ လောကေ၊လောကဉ္စ။စန္ဒနတရ၊စန္ဒကူးပင်သည်။
 သုက္ခောပိ၊ခြောက်သွေ့သော်လည်း။ဂန္ဓံ၊အနံ့ကို၊န ဇဟာ
 တံ၊မစွန့်။နာဂေါ၊ဆင်ပြောင်သည်။ ဂတောပိ၊စစ်မြေပြင်သို့
 ရောက်သော်လည်း။နရမုခေ၊လူတို့၏ မျက်မှောက်၌။ လိဋ္ဌံ၊
 တင့်တယ်ခြင်းကို။ န ဇဟာတံ၊မစွန့်။ ဥစ္ဆု၊ ကြံသည်။ ယန္တာ
 ဂတောပိ၊ယန္တရားစက်၏အဝသို့ရောက်သော်လည်း။ မရုရသံ၊
 ချိုသောအရသာကို၊ န ဇဟာတံ မစွန့်။ပဏ္ဍိတဇနော၊ပညာရှိ
 သူတော်ကောင်းသည်။ဒုက္ခောပိ၊ ဆင်းရဲခြင်းသို့ရောက်သော်
 လည်း။ ဓမ္မံ၊ သူတော်ကောင်းတရားကို။ န ဇဟာတံဇေ၊
 မစွန့်သလျှင်ကတည်း။

၄၆။ သီဟောနာမ၊ ခြင်္သေ့မည်သည်။ဇိသစ္ဆောပိ၊မှတ်
 သိပ်သော်လည်း။ပဏ္ဏာဒီနိ၊သစ်ရွက်စသည်တို့ကို။ န ခါဒတိ၊
 မစား။ သီဟောနာမ၊ ခြင်္သေ့မည်သည်ကား။ ကိသောစာပိ၊
 ကြုံလှီသော်လည်း။နဂမံသံ၊ဆင်သားကို။ န ခါဒတိ၊မစား။

၄၇။ ကုလဇာတော၊ မြတ်သောအမျိုး၌ဖြစ်ထသော။
 ကုလဝံသ သုရက္ခတော၊အမျိုးအနွယ်ကိုစောင့်တတ်ထသော၊
 ကုလပုတ္တော၊အမျိုးကောင်းသားသည်။ အတ္တနာ၊မိမိသည်။
 ဒုက္ခပတ္တောပိ၊ ဆင်းရဲခြင်းသို့ရောက်သော်လည်း။ဟိနကမ္မံ၊
 ယုတ်သောအမှုကို။ န ကာရယေ၊ မပြုရာ။

၄၈။ လောကေ၊လောကဉ္စ။စန္ဒနံ၊စန္ဒကူးသည်။သီတလံ၊
 ချမ်းမြေ့စွာ၏။ တတော၊ ထိုစန္ဒကူး ချမ်းမြေ့သည်ထက်။
 (ပဉ္စမအကြိမ်မြောက်)

စန္ဒဝါလ သည်သာလျှင်။ သီတလံ၊ ချမ်းမြေ့၏။ စန္ဒန စန္ဒသီတ
 မှာ၊ စန္ဒကူး လ ချမ်းမြေ့ သည်ထက်။ သုဘာသိတံ၊ ကောင်းစွာ
 ဆိုအပ်သော။ သာဓုဝါကျ။ သူတော်ကောင်းတို့၏ စကား
 သည်။ သီတလံ၊ ချမ်းမြေ့၏။

၄၉။ ဘာဏု၊ ရောင်ခြည်တထောင်ဆောင်သောနေမင်း
 သည်။ ပစ္စိမေ၊ အနောက်မျက်နှာ၌။ ဥဒေတိ၊ တက်ရာ၏။ မေရု
 ရာဇာပိ၊ မြင်းမိုရ်တောင်မင်းသည်လည်း။ နမတိ၊ ညွှတ်ရာ၏။
 ယဒိ၊ အကယ်မလွဲ။ နရဂ္ဂိ၊ ငရဲမီးသည်။ သီတလံ၊ ချမ်းမြေ့ရာ၏။
 ပဗ္ဗတဂ္ဂေစ၊ ဘောင်ထိပ်၌လည်း။ ဥပ္ပလံ၊ ကြာသည်။ ဝိကသေ၊
 ပွင့်ရာ၏။ သာဓုဝါစာ၊ သူတော်ကောင်းတို့၏ စကားသည်။
 ကုဒါစနံ၊ စာရံတဆစ်မျှ။ န ဝိပရိတံ၊ မဖောက်ပြန်ရာ။

၅၀။ ရုက္ခဿ၊ သစ်ပင်၏။ ဆာယာဝ၊ အရိပ်သည်သာ
 လျှင်။ သုခါ၊ ချမ်းသာ၏။ တထော၊ ထိုသစ်ပင်ရိပ်ချမ်းသာ
 သည်ထက်။ ဥာတိ မာတာပိတု၊ ဆွေမျိုးမိဘ၏။ ဆာယာ၊
 အရိပ်သည်။ သုခါ၊ ချမ်းသာ၏။ တတော၊ ထိုဆွေမျိုးမိဘ
 အရိပ် ချမ်းသာသည်ထက်။ အာစရိယော၊ ဆရာသမားတို့၏
 အရိပ်သည်။ သုခါ၊ ချမ်းသာ၏။ တတော၊ ထိုဆရာသမား၏
 အရိပ် ချမ်းသာသည်ထက်။ ရညော၊ မင်း၏။ ဆာယာ၊ အရိပ်
 သည်။ သုခါ၊ ချမ်းသာ၏။ တတော၊ ထိုမင်း၏အရိပ်ချမ်းသာ
 သည်ထက်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဆာယာ၊ အရိပ်ဟု
 ဆိုအပ်သော တရားတော်သည်။ အနေကဓါ၊ များစွာသော
 အပြားအားဖြင့်။ သုခါ၊ ချမ်းသာ၏။

၅၁။ အမရာ၊ ပျားပိတုန်းတို့သည်။ ပုပ္ဖံ၊ ပန်းကို။ ဣစ္ဆန္တိ၊
အလိုရှိကုန်၏။ သုဇ္ဇနာ၊ သုတေသကောင်းတို့သည်။ ဂုဏံ၊ ဂုဏ်
ကျေးဇူးကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ မက္ခိကာ၊ ယင်တို့သည်။
ပုတိံ၊ အပုပ်ကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ ဒုဇ္ဇနာ၊ သုယုတ်တို့
သည်။ ဒေါသံ၊ အမျက်ကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။

၅၂။ မာတာဟိနဿ၊ အမိယုတ်သောသူအား။ ဒုဗ္ဘာ
သာ၊ မကောင်းသောစကားရှိသည်။ ဟောတိ၊ ဖြစ်၏။ ပိတာ
ဟိနဿ၊ အဘယုတ်သောသူအား။ ဒုက္ခိရိယာ၊ မကောင်းသော
အမှုအကျင့်ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဘော မာတာ ပိတာ
ဟိနာ၊ မိဘနှစ်ပါးစုံယုတ်မှုကား။ ဒုဗ္ဘာသာစ၊ မကောင်း
သောစကား ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဒုက္ခိရိယာစ၊
မကောင်းသော အမှုအကျင့်ရသည်လည်း။ တောတိ၊ ဖြစ်၏။

၅၃။ မာတာသေဠဿ၊ အင်မြတ်သောသူအား။ သုဘာ
သာ ကောင်းသော စကားရှိ၏။ ပိတာသေဠဿ၊ အဘမြတ်
သောသူအား။ သုက္ခိရိယာ၊ ကောင်းသော အမှုအကျင့်ရှိ၏။
ဥဘော မာတာ ပိတာ သေဠာ၊ မိဘနှစ်ပါးစုံမြတ်မှုကား။
သုဘာသာစ၊ ကောင်းသောစကားလည်းရှိ၏။ သုက္ခိရိယာစ၊
ကောင်းသော အမှုအကျင့်လည်း ရှိ၏။

၅၄။ သင်္ဂါမေ၊ စစ်မြေပြင်အရပ်၌။ သူရံ၊ ရဲရင့်သော
သူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ ကုတုဟလေ၊ ခိုက်ရန်ဖြင့်သော
အခါ၌။ မန္တိသုခံ၊ စကား၌လိမ်မာသောသူကို။ ဣစ္ဆန္တိ၊ အလို

ရှိကုန်၏။ အန္တပါနေသု၊ ထမင်းအဖျော်ကောင်းစားသောက်
သောအခါတို့၌။ ငယ်၊ ချစ်သောသူကို၊ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။
အတ္တကိဇ္ဇေသု၊ အနက်သဒ္ဓါ ခဲခက်စွာသော အရေးအရာ အမှု
ကိစ္စရှိသော ကာလတို့၌။ ပဏ္ဍိတံ၊ ပညာရှိသောသူကို၊ ဣစ္ဆန္တိ၊
အလိုရှိကုန်၏။

၅၅။ သု န ခေါ၊ ခွေးတကောင်သည်။ သု န ခံ၊ ခွေး
တကောင်ကို။ ဒိသ္မာ၊ မြင်၍။ ရောသယံ၊ ချုတ်ချယ်လျက်။
ဟိံ သိတု၊ ညှင်းဆဲအံ့သောငှါ ဒန္တံ၊ သွားကို။ ဒဿတိ၊
ပြ၏။ ဒုဇ္ဇေနော၊ သူယုတ်မာသည်။ သုဇနံ သူတော်ကောင်းကို။
ဒိသ္မာ၊ မြင်၍။ ရောသယံ၊ ချုတ်ချယ်လျက်။ ဟိံ သံ၊ ညှင်းဆဲ
ခြင်းအမှုကို။ ဣစ္ဆတိ၊ ပြုခြင်းငှါ အလိုရှိ၏။

၅၆။ ဝေဂေန၊ လျင်စွာ။ ကိစ္စာနိ၊ အမှုကိစ္စဟူသမျှတို့
ကို။ မာစ အကာသိ၊ မိမိလည်းမပြုလင့်။ မာစကာရာပေသိ
ဝါ၊ သူတပါးကိုလည်း မပြုစေလင့်။ ကမ္မံ၊ အမှုကို။ သာဟ
သာ၊ အဆောတလျင်။ ကာရိတံ၊ ပြုမူကာ။ မန္တော၊ ပညာ
နည်းသောသူသည်။ ပစ္ဆာ၊ နောက်မှ။ အနုတပ္ပတိ၊ ပူတတ်၏။

၅၇။ လောကေ၊ လောက၌။ ကောဓံ၊ အမျက်ကို။
ဝိဟိတော၊ ဖျောက်နိုင်မူကား။ ကဒါစိ၊ တရံတဆစ်မျှလျှင်။
နသောစတိ၊ မစိုးရိမ် မကွပ်ပဟာနံ၊ သူ့ကျေးဇူးကို ဆိုတတ်
သောသူကို။ ဣသယော၊ ဘုရားစသော သူတော်ကောင်းတို့
သည်။ ဝဏ္ဏယန္တိ၊ ချီးမွမ်းတတ်ကုန်၏။ သဗ္ဗေသံ၊ ခပ်သိမ်း
ကုန်သောသူတို့၏။ ဖရသဝါစံ၊ ကြမ်းကြုတ်သောစကားကို။

ခမထ၊ သည်းခံကုန်လော့။ တေံခန္တိံ၊ ဤသို့သော သည်းခံ
ခြင်းကို။ ဥတ္တမံ၊ မြတ်၏ ဟူ၍။ သန္တော၊ ဘုရား စသော
သုတော်ကောင်း တို့သည်။ အာဟု၊ ဆိုကုန်၏။

၅၈။ လောကေ၊ လောက၌။ အသုစိသင်္ကတေ၊ မစင်
အတိ၊ ပြည့်သော။ သမ္မာဓေ၊ ကျဉ်းမြောင်းသော။ ဌာနေ၊
အရပ်၌။ နိဝါသော၊ နေရခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ၏။
တတော၊ ထိုထက်။ အပ္ပိယေ၊ မချစ် မနှစ်သက်လိုသော။
အရိမ္မိ၊ ရန်သူထံ၌ နိဝါသော၊ နေရခြင်းသည်။ ဒုက္ခော၊
ဆင်းရဲ၏။ တတောပိ၊ ထိုထက်လည်း။ အကတညုနာ၊ သူ့
ကျေးဇူးကို မသိတတ်သောသူနှင့်။ နိဝါသော၊ နေရခြင်းသည်။
ဒုက္ခော ဆင်းရဲ၏။

၅၉။ ဩဝါဒေယျံ၊ ဆုံးမသင့်သောအရာ၌ ဆုံးမရာ၏။
အနုသာသေယျ၊ မပြတ်ဆုံးမရာ၏။ အသမ္ဘာစယုတ်မာသော
အကျင့်မှလည်း။ နိဝါရယေ၊ တားမြစ်ရာ၏။ ဟိ၊ ထိုစကားသင့်
စ။ သော၊ ထိုဆုံးမတတ်သောသူကိုသတိ၊ သုတော်ကောင်း
တို့သည်။ ပိယော ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ အသတိ၊
သုတော်မဟုတ် သူယုတ်တို့သည်။ အပ္ပိယော၊ မချစ်ခင်အပ်
သည်။ ဟောဟိ၊ ဖြစ်၏။

၆၀။ ဥတ္တမံ၊ ကိုယ်ထက်မြတ်သောသူကို။ အတ္တနိဝါ
တေန၊ ကိုယ်ကိုနှိမ့်ချသဖြင့်၊ နိဇ္ဇယေ၊ အောင်ရာ၏ သူရံ၊ ရဲရင့်
သောသူကို။ ဘေဒေန၊ သင်းခွံသဖြင့်။ နိဇ္ဇယေ၊ အောင်ရာ၏။
နိစံ၊ ကိုယ် အောက်နှိမ့်သောသူကို။ အပ္ပကဒါနေန၊ တစိုးတစိ
ပေးသဖြင့် နိဇ္ဇယေ၊ အောင်ရာ၏။ သမံ၊ ကိုယ်နှင့် တူသော
သူကို။ ဝါယာမေန၊ လုံ့လ ပြုသဖြင့်၊ ဇယေ၊ အောင်ရာ၏။

၆၁။ လောကေ၊လောကဉ္စ။ဝိသံ၊အဆိပ်ကို။ ဝိသံဇ္ဇတိ၊
အဆိပ်ဟူ၍။ န အာဟ၊မဆိုကုန်။ သံဃဿ၊ သင်္ဃာ၏။ ဓနံ၊
ဥစ္စာကို။ ဝိသံ ဇ္ဇတိ၊ အဆိပ်ဟူ၍။ ဥစ္စကေ၊ ဆိုအပ်၏။ ဝိသံ၊
အဆိပ်သည်။ ကေဝ ဟနတိ၊ တကြိမ်သာလျှင် သတ်တတ်၏။
သံဃဿ၊ သင်္ဃာ၏။ ဓနံ၊ဥစ္စာသည်ကား၊သဗ္ဗံ၊အကြိမ်ကြိမ်
အဖန်ဖန်။ ဟနတိ၊ သတ်တတ်၏။

၆၂။ ဇဝေန၊ လျင်မြန်ခြင်းဖြင့်။ အဿဘဒြံ၊ မြင်း
ကောင်းကျေးဇူးကို။ ဇာနန္တံ၊သိကုန်၏။ ဝါဟေန၊လေးသော
ဝန်ကို။ ရွက်ဆောင်ခြင်းဖြင့်။ ဗလီဗဒ္ဓံ၊ နွားကျေးဇူးကို။
ဇာနန္တံ၊သိကုန်၏။ ဒုဟေန၊ နို့ညှစ်ခြင်းဖြင့်။ ဓေနံ၊ နို့ထွက်
သော နွားမ၏ကျေးဇူးကို။ ဇာနန္တံ၊သိကုန်၏။ ဘာသမာနေန၊
ကြံစည်လျှိုဝှက်ရာ၌ပြောဆိုနိုင်ခြင်းဖြင့်။ ပဏ္ဍိတံ၊ ပညာရှိ
ကျေးဇူးကို။ ဇာနန္တံ၊ သိကုန်၏။

၆၃။ သာဓုနံ၊ သူတော်ကောင်းတို့၏။ ဓနံ၊ ဥစ္စာသည်။
အပ္ပမ္ပိ၊ အနည်းငယ်သော်မူလည်း။ ကူပေ၊ တွင်း၌။ ဝါရိဝ၊
ရေကဲ့သို့။ နိဿယော၊ သူတပါးတို့မှီခိုရာရ၏။ အသာဓုနံ
သူတော်ကောင်းမဟုတ်သောသူတို့၏။ ဓနံ၊ဥစ္စာသည်။ ဗဟု
အပိ၊ များသော်လည်း။ အဏ္ဏဝေ၊ သမုဒ္ဒရာ၌။ ဝါရိဝ၊
ရေကဲ့သို့။ နစနိဿယော၊ သောက်ချိုးရာ မှီရာမရ။

၆၄။ အာပံ၊ရေကို။ နဇ္ဇော၊ မြစ်တို့သည်။ နောပိဝန္တိ၊
မသောက်ကုန်။ ရုက္ခာ၊ သစ်ပင်တို့သည်။ ဖလံ၊အသီးကို။ နော
ခါဒန္တိ၊ မစားကုန်။ မေဿ၊မိုးတို့သည်လည်း။ ကုစိ၊အချို၊

သောအရပ်၌။ နော ဝဿန္တိ၊ မရွာကုန်။ သတံ၊ သူတော်
ကောင်းတို့၏။ ဓနံ၊ ဥစ္စာသည်သည်။ ပရတ္ထာယ၊ သူတပါး
တို့၏အကျိုးငှါသံတည်း။

၆၅။ အပစ္ဆေယျံ၊ မတောင့်တအပ်သည်ကို။ န ပစ္ဆေ
ယျ၊ မတောင့်တရာအစိန္တေယျံ၊ မကြံအပ်သည်ကို။ န စိန္တေ
ယေ၊ မကြံရာ။ ဓမ္မမေဝ၊ တရားသဘောနှင့် စပ်ယှဉ်သည်ကို
သာလျှင်။ သုစိန္တေယျ၊ ကောင်းစွာကြံရာ၏။ မေ သံ၊ အချိုး
နှီးသော။ ကာလံ၊ ကာလကို။ န ဣစ္ဆယေ၊ အလိုမရှိရာ။

၆၆။ အစိန္တတမ္ပိ၊ မကြံဘဲလျက်လည်း။ အဝတံ၊ ဖြစ်တတ်
၏။ စိန္တတမ္ပိ၊ ကြံသော်လည်း။ ဝိနဿတံ၊ ပျက်တတ်၏။ ဟိ၊ ထို
စကားသင့်စွာ။ ဣတ္ထိယာဝဂါ၊ မိန်းမအားလည်းကောင်း။ ပုရိ
သဿဝဂါ၊ ယောက်ျားအားလည်းကောင်း။ ဘောဂါ၊ စည်းစိမ်
တို့သည်။ န စိန္တာမယာ၊ ကြံတိုင်းမပြီးကုန်။

၆၇။ ယော၊ အကြင်သူသည်။ အသန္တဿ၊ သူတော်
မဟုတ်သောသူအား။ ပိယော၊ ချစ်အပ်သည်၊ ဟောတံ၊ ဖြစ်၏။
သန္တံ၊ သူတော်ကောင်းကို။ ပိယံ၊ ချစ်ခြင်းကို။ န ကုရုတေ၊ မပြု။
အသတံ၊ မသူတော်တို့၏။ ဓမ္မံ၊ တရားကိုသာလျှင်။ ရောစတံ၊
နှစ်သက်၏။ တဿ၊ ထိုသူ၏။ တံ၊ ထိုအမှုအကျင့်သည်။
ပရာဘဝတော၊ ပျက်စီးအံ့သည်၏။ မုခံ၊ အကြောင်းတည်း။

သုဇနကဏ္ဍံ - သူတော်ကောင်းတို့ကို ဆိုရာအခဏ်းသည်

နိဋ္ဌိတံ ပြီးပြီ။

၃-ဗာလဒုဇ္ဇန ကဏ္ဍ သူယုတ်နှင့်ဆိုင်ရာအပိုင်း။

၆၈။ ခလော၊ သူယုတ်ကို။ အတိပိယော၊ အလွန်ချစ်အပ်သည်ကို။ န ကာတဗ္ဗော၊ မပြုအပ်။ သိရသ၊ ဦးခေါင်းဖြင့်။ ဝဟမာနောပိ၊ ရွက်ဆောင်အပ်သော်လည်း။ အစုပ္ပရော၊ မပြည့်သောရေရှိသော။ ခုဋ္ဌောယထာ၊ အိုးကဲ့သို့။ ကောတု ဟလံ၊ အုတ်အုတ်ကျက်ကျက်ကို။ ကံရော၊ ပြုတတ်၏။

၆၉။ သပ္ပေါ၊ မြေသည်။ ဒုဋ္ဌော၊ အမျက်လွန်၏။ ခလော၊ သူယုတ်သည်ကား။ ဒုဋ္ဌော၊ အမျက်လွန်၏။ သပ္ပေါ၊ မြေထက်။ ခလော၊ သူယုတ်သည်ကား။ ဒုဋ္ဌတရော၊ အမျက်လွန်၏။ သော သပ္ပေါ၊ ထိုမြေသည်ကား။ မန္တောသဓေဟိ၊ မန္တရားဆေးဝါးတို့ဖြင့်။ သမ္မတိ၊ ငြိမ်းစေနိုင်၏။ ခလော၊ သူယုတ်ကိုကား။ ကေန၊ အဘယ်မည်သော ဆေးဖြင့်။ ဥပသမ္မတိ၊ ငြိမ်းစေနိုင်အံ့နည်း။

၇၀။ ယော ဗာလော၊ အကြင်သူမိုက်သည်။ ဗာလျံ၊ မိမိမိုက်သောအဖြစ်ကို။ မညတိ၊ သိ၏။ တေန၊ ထိုသို့သိခြင်းကြောင့်။ သောဝါပိ၊ ထိုသို့ မိုက်သောသူ ဖြစ်လျက်လည်း။ ပဏ္ဍိတော၊ ပညာရှိမည်၏။ ယော ဗာလော၊ အကြင်သူမိုက်သည်ကား။ ဗာလောဝ၊ မိုက်လျက်လျှင်။ ပဏ္ဍိတမာနိ၊ မိမိကိုယ်ကို ပညာရှိ၏ဟု ထင်၏။ သသော၊ ထိုသူသာလျှင်။ ဝေ၊ စင်စစ်။ ဗာလောတိ၊ သူမိုက်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

၇၁။ ဗာလော၊ သူမိုက်သည်။ ယာဝ၊ အကြင်မျှလောက်။ ပါပံ၊ မိမိပြုသော မကောင်းမှုသည်။ နပစ္စတိ၊ အကျိုးမပေးသေး

တာဝ၊ ထိုမျှလောက်။ မရူဝ၊ ပျားရည်ကဲ့သို့။ မညတိ၊ အောက်
မေ့တတ်၏။ ယဒါစ၊ အကြင်အခါ၌ကား။ ပါပံ၊ မိမိပြုသော
မကောင်းမှုသည်။ ပစ္စတိ၊ အကျိုးပေး၏။ အထ၊ ထိုအခါ၌။
ဒုက္ခံ၊ ဆင်းရဲခြင်းသို့။ နိဂစ္ဆတိ၊ ရောက်၏။

၇၂။ ဗာလော၊ သူမိုက်သည်။ ဗလဝါ၊ ကိုယ်အားရှိမှု။
န သာဓု၊ မကောင်း။ သာဟသ၊ အနိုင်အထက်။ ဓနံ၊ သူ-
တပါး၏ ဥစ္စာကို။ ဝိန္ဒတေ၊ ရအောင်ယူတတ်၏။ ဒုပ္ပညော၊
ပညာနည်းသော။ သောဗာလော၊ ထိုလူမိုက်သည်။ ကာယဿ၊
ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊
ငရဲသို့။ ဥပပဇ္ဇတိ၊ ရောက်တတ်၏။

၇၃။ သရေ၊ အိမ်၌။ ဒုဋ္ဌောစ၊ ဖျက်ဆီးတတ်သည်ကား။
မုသိကော၊ ကြွက်တည်း။ ဝနေ၊ တော၌။ ဒုဋ္ဌော၊ ဖျက်ဆီး
တတ်သည်ကား။ ဝါနရော၊ မျောက်တည်း။ သကုဏေ၊ ငှက်၌။
ဒုဋ္ဌောစ၊ ဖျက်ဆီးတတ်သည်ကား။ ကာကော၊ ကျီးတည်း။
နရေ၊ လူ၌။ ဒုဋ္ဌောစ၊ ဖျက်ဆီးတတ်သည်ကား။ ဗြဟ္မဏော၊
ပုဏ္ဏားတည်း။

၇၄။ ဇာဂရတော၊ နိုးကြားသောသူအား။ ရတ္တိ၊ ည၌
သည်။ ဒိဃာ၊ ရှည်၏။ သန္တဿ၊ ခရီးပမ်းသောသူအား။ ယောဇ
နံ၊ တယူဇနာခရီးသည်။ ဒိဃံ၊ ရှည်၏။ သဒ္ဓမ္မံ၊ သူတော်ကောင်း
တရားကို။ အဝိဇာနတံ၊ မသိကုန်သော။ ဗာလာနံ၊ သူမိုက်
တို့အား။ သံသာရော၊ သံသရာသည်။ ဒိဃော၊ ရှည်၏။

(ပဉ္စမအကြိမ်မြောက်)

၇၅။ ခလဇာတော၊ ယုတ်သောသဘောရှိသောသူသည်။
 ပရေသံ သူတပါးတို့၏။ တိလမတ္တံဇေ၊ နှမ်းစေ့ခန့်မျှသာ
 ရှိသော။ အပ္ပဒေါသဉ္စ၊ အပ္ပဒေါသံဇေ၊ အနည်းငယ်သော
 အပြစ်ကိုလျှင်။ ပဿတိ၊ မြင်တတ်၏။ နာဠိကေရံ၊ အနီးသီး
 လောက်ရှိသော။ သဒေါသံပိ၊ မိမိ၏အပြစ်ကိုကား။ န ပဿတိ၊
 မမြင်တတ်။

၇၆။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ အတ္တဒေါသံ၊
 မိမိ၏ အပြစ်ကို။ ပရေ၊ သူတပါးတို့ကို။ န ဇညာ၊ မသိစေရာ။
 ပရဿ၊ သူတပါး၏။ ဒေါသံတု၊ အပြစ်ကိုကား။ ဇညာ၊
 သိအောင်ပြုရာ၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမကား။ ကုမ္မာ၊
 လိပ်တို့သည်။ အင်္ဂါနိ၊ ခြေလက်ဦးခေါင်းတို့ကို။ ဂုယန္တိဣဝ၊
 လျှိုဝှက်ကုန်သကဲ့သို့။ အတ္တဒေါသံ၊ မိမိ၏ အပြစ်ကို။ ဂုယေ၊
 လျှိုဝှက်ရာ၏။ ပရဒေါသဉ္စ၊ သူတပါးတို့၏ အပြစ်ကိုလည်း။
 လက္ခယေ၊ မှတ်ရာ၏။

၇၇။ ဗာလေန၊ သူမိုက်သည်။ ပဏ္ဍိတဿ၊ ပညာရှိသော
 သူအား။ ပသံသာယံ၊ ချီးမွမ်းခြင်းဖြင့်။ ဒဏ္ဍော၊ ဒဏ်ကို။
 ဒိယုတေ၊ ပေးသည်မည်၏။ ပဏ္ဍိတံ၊ ပညာရှိကို။ ပဏ္ဍိတေ
 နေဝ၊ ပညာရှိသည်သာလျှင်။ ဝဏ္ဏိတောဝ၊ ချီးမွမ်းခြင်း
 သည်သာ။ သုဝဏ္ဏိတော၊ ကောင်းစွာချီးမွမ်းခြင်းမည်၏။

၇၈။ လုဒ္ဓံ၊ လိုချင် တပ် မက် မောခြင်း ရှိသော သူ ကို။
 အတ္ထေန၊ တံစိုးလက်ဆောင်ပေးသဖြင့်။ ဂဏှေယျ၊ ယူရာ၏။

ထဒ္ဓံ၊ မာနိခက်ထန်သောသူကို။ အညလိ ကမ္မုနာ၊ လက်အုပ်
ချီသဖြင့်။ ဂဏေယျ၊ ယူရာ၏။ မုဠံ၊ သူမိုက်ကိုကား။ ဆန္ဒာ
နုဝတ္တိယာ၊ အလိုသို့လိုက်သဖြင့်။ ဂဏေယျ၊ ယူရာ၏။ ပဏ္ဏိတံ၊
ပညာရှိကို။ ယထာဘူတေန၊ အဟုတ်အမှန်ဆိုသဖြင့်။ ဂဏေ
ယျ၊ ယူရာ၏။

ဗာလဒုဇ္ဇနကဏ္ဍံ - သူမိုက် - သူယုတ်တို့ကိုဆိုသော
အခန်းသည် နိဠိတံ ပြီးပြီ။

.....*.....

၄ - မိတ္တကဏ္ဍ မိတ်ဆွေနှင့် ဆိုင်ရာအပိုင်း။

၇၉။ ဟိတကရော၊ စီးပွားကို ဆောင်သည် ရှိသော၊
ပရောပိ၊ သူတပါးသည်လည်း။ ဗန္ဓု၊ အဆွေမည်၏။ အဟိ
တော၊ စီးပွားကိုမဆောင်မူ။ ဗန္ဓုပိ၊ အဆွေသည်လည်း။
ပရော၊ သူတပါးမည်၏။ ဗျာဓိ၊ အနာသည်။ ဒေဟဇော၊
ကိုယ်၌ဖြစ်လျက်။ အဟိတော၊ စီးပွားကို မဆောင်လေ။
ဩသဓံ၊ ဆေးကား။ အရညံ၊ တော၌ဖြစ်လျက်။ ဟိတံ၊ စီးပွား
ကို ဆောင်နိုင်သလျှင် ကတည်း။

၈၀။ ပရောက္ခေ၊ မျက်ကွယ်ရာ၌။ ကုဏဟန္တာရံ၊ ကျေး
ဇူးကို ချေတတ်သော၊ ပစ္စက္ခေ၊ မျက်မှောက်၌။ ပိယဝါဒီနံ၊
ချစ်ဘွယ်သောစကားကို ဆိုတတ်သော။ တာဒိသံ၊ ထိုသို့
သဘောရှိသော။ မိတ္တံ၊ အဆွေခင်ပွန်းကို။ ဝိသကုမ္ဘေ၊
အဆိပ်အိုး၌။ မဓု၊ ပျားကို။ ဝဇ္ဇေယျယထာ၊ ကြည်သကဲ့သို့။
ဝဇ္ဇေယျ၊ ကြည်ရာ၏။

၈၁။ နေဟိနေ၊ ဥစ္စာတည်းယုတ်မူကား။ မိတ္တော၊ အဆွေခင်ပွန်းသည်။ စဇေ၊ စွန့်တတ်၏။ ပုတ္တဒါရာ သား မယားတို့သည်၎င်း။ သဟောဒရာ၊ ညီသား အစ်ကိုတို့သည် ၎င်း။ စဇန္တိ၊ စွန့်တတ်ကုန်၏။ နေဝန္တေဝ၊ ဥစ္စာရှိသောသူတို့ ကိုသာလျှင်။ သေဝန္တိ၊ မှီဝဲကုန်၏။ တသ္မာ၊ ထို့ကြောင့်။ နနံ၊ ဥစ္စာသာလျှင် လောကေ၊ လောက၌။ မဟာသခါ၊ ခင်ပွန်း ကြီးတည်း။

၈၂။ လောကေ၊ လောက၌။ ဘစ္စံ၊ ကျွန်ခ စားကို။ ပေသေန၊ စေခိုင်းခန့်မှ သာလျှင်။ ဇာနေယျ၊ ကောင်း မကောင်းကို သိရာ၏။ ဗန္ဓဝါပိ၊ ဆွေမျိုးတို့ကိုလည်း။ ဘယာ ဂတေ၊ ဘေးရောက်သောအခါ၌ ဇာနေယျ၊ သိရာ၏။ တထာ၊ ထိုမြို့။ မိတ္တံ အဆွေခင်ပွန်းကို။ အပ္ပကာသု၊ ဥစ္စာနည်းသော အခါတို့၌။ ဇာနေယျ၊ သိရာ၏။ ဒါရဉ္စ၊ မယားကိုလည်း။ ဝိသဝက္ခယေ၊ စည်းစိမ်ကုန်မှသာလျှင်။ ဇာနေယျ၊ သိရာ၏။

၈၃။ ယော၊ အကြင်သူသည်။ ဟိတေ၊ အစီ အပွား၌။ ယုတ္တော၊ ယှဉ်စေတတ်၏။ သော၊ ထိုသူသည်။ ဗု၊ အဆွေ ခင်ပွန်းမည်၏။ ယော၊ အကြင် သူသည်။ ပေါသကော၊ ကျေးမွေးတတ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုသူသည်။ ပိတရော၊ မိဘမည်၏။ ယတ္ထ၊ အကြင်သူ၌။ ဝိဿာသော၊ ချစ်ကျမ်းဝင်၏။ တံ၊ ထိုသူသည်။ မိတ္တံ၊ ခင်ပွန်း မည်၏။ ယတ္ထ၊ အကြင်သူ၌။ နိဗ္ဗုတိ၊ နှလုံးငြိမ်း၏။ သာ၊ ထိုနှလုံး ငြိမ်းစေတတ်သော သူသည်။ ဘရိယာ၊ မယားမည်၏။

၈၄။ အမိတ္တဿ၊ ရန်သူနှင့်လည်း။ နဝိဿသေ၊ အကျမ်း မဝင်ရာ။ မိတ္တဉ္စာပိ၊ အဆွေခင်ပွန်းနှင့်လည်း။ န ဝိဿသေ၊

အကျွမ်းမဝင်ရာ။ ကဒါစိ၊ တခါတရံ။ မိတ္တေ၊ အဆွေခင်ပွန်း
သည်။ ကုပ္ပတေ၊ အမျက်ထွက်လတ်သော်။ သဗ္ဗေဒေါသံ၊
ခပ်သိမ်းသော အပြစ်ကို။ ပကာသတိ၊ ထင်ရှားပြတတ်၏။

၈၅။ ယော၊ အကြင်သူသည်။ မိတျာ၊ ခင်ပွန်းနှင့်။
သကိံ၊ တကြိမ်။ ဒုဋ္ဌတိ၊ အမျက်ထွက်ဘူး၏။ သော၊ ထိုသူ
သည်။ ပုန၊ တဖန်။ သန္တတံ၊ စေ့စပ်ခြင်းငှါ။ ဣစ္ဆတိ၊
အလိုရှိငြားအံ့။ ဂဟေ၊ ကိုယ်ဝန်သည်။ အဿသရိယထာ၊
အဿထိုရ်မြင်းကို ဖွားအံ့သော မြင်းမ၏ ကိုယ်ဝန်ကဲ့သို့။
မစ္စံ၊ သေမင်းနိုင်ငံသို့။ ဥပဂဏတိ၊ ဆောင်၏။

၈၆။ ယာဝ၊ အကြင်မျှလောက်။ ကာလံ၊ မိမိ၏အကြံ
ကာလသည်။ အနာဂတံ၊ မရောက်သေး။ တာဝ၊ ထိုရွေ့
လောက်။ အမိတ္တံ၊ ရန်သူကိုလျှင်။ ခန္ဓေန၊ ပုခုံးဖြင့်။ ဝဟေ၊
ရွက်ဆောင်ရာ၏။ ကာလေ၊ မိမိအကြံကာလသည်။ အာဂ
တေ၊ ပြည့်စုံခြင်းသို့ ရောက်လေပြီးသော်။ တမေဝ၊ ထိုရန်ကို
လျှင်။ သေလေ၊ ကျောက်၌။ ဃဋ္ဌံ၊ ရွက်ဆောင်သောအိုးကို။
ဘိန္ဒေဣဝ၊ ခွဲသကဲ့သို့။ ဘိန္ဒေ၊ ခွဲရာ၏။

၈၇။ ဣဏ သေသော၊ မြီကြွင်း၎င်း။ အဂ္ဂိသေသော၊
မီးကြွင်း၎င်း။ တထေဝ၊ ထို့အတူလျှင်၊ ရောဂသေသော၊
ရောဂါကြွင်း၎င်း။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဝိဝုဒ္ဓိံ၊ ပွား
တတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ သေသံ၊ အကြွင်းကို။
န ကာရယေ မပြုရာ။

၈၈။ ယဿ၊ အကြင်သူ၏။ မုခံ၊ မျက်နှာကား။ ပဒုမံ
ပဒုမံ ဣဝ၊ ပဒုမ္မာကြာကဲ့သို့ရှင်၏။ ဝါစာ၊ ထိုသော စကား
သည်လည်း။ စန္ဒနသီတလာ၊ စန္ဒကူးကဲ့သို့ ချမ်းအေး၏။
ဟဒယေတု၊ နှလုံး၌ကား။ ဟလာဟလံ၊ လျင်စွာသေစေတတ်
သော အဆိပ်ကဲ့သို့ရှိ၏။ တာဒိသံ၊ ထိုသို့ သဘောရှိသော
သူကို။ နောပသေဝေယျ၊ မမှီဝဲရာ။

၈၉။ ဖရသံ၊ ကြမ်းကြုတ်သော။ သာမိံ၊ အရှင်ကို။
နသဝေ၊ မမှီဝဲရာ။ တတော၊ ထို့ထက်။ မစ္ဆရိံ၊ ဝန်တိုသော။
သာမိံ၊ အရှင်ကို။ နစသေဝေယျ၊ မမှီဝဲရာ။ တတော၊ ထို့
ထက်၊ အပဂ္ဂဏှံ၊ မချိုးမြှင့်တတ်သော။ သာမိံ၊ အရှင်ကို။
နသေဝေယျ၊ မမှီဝဲရာ။ တတော၊ ထို့ထက်။ နိဂ္ဂဟိတံ၊ နှိပ်
စက်တတ်သော။ သာမိံ၊ အရှင်ကို နသေဝေယျ၊ မမှီဝဲရာ
သလျှင်ကတည်း။

၉၀။ သိင်္ဂီ၊ ဦးချိုရှိသောသတ္တဝါတို့ကို။ ပညာသဟတ္ထေ
န၊ အတောင်ငါးဆယ်ရှိသော အရပ်မှ။ ဝဇ္ဇေ၊ ကြင်ရာ၏။
ဝါဇိနံ၊ မြင်းကိုကား။ သတေန၊ အတောင်တရာမှ။ ဝဇ္ဇေ၊
ကြင်ရာ၏။ ဟတ္တိဒန္တံ၊ အစွယ်ရှိသော ဆင်ကိုကား။ သဟသေ
န၊ အတောင်တထောင်ကသာလျှင်။ ဝဇ္ဇေ၊ ကြင်ရာ၏။ ဒုဇ္ဇနံ၊
သူယုတ်မာကိုကား။ ဒေသစာဂေန၊ အရပ်ကို စွန့်သဖြင့်။
ဝဇ္ဇေ၊ ကြင်ရာ၏။

၉၁။ ကုဒေသဉ္စ၊ မကောင်းသောအရပ်ကို၎င်း။ ကုမိတ္တဉ္စ၊
မကောင်းသော ခင်ပွန်းကို၎င်း။ ကုကုလဉ္စ၊ မကောင်းသော
အမျိုးကို၎င်း။ ကုဗန္ဓဝဉ္စ၊ မကောင်းသော အဆွေခင်ပွန်း

ကို၎င်း။ ကုဒါရဉ္စ၊ မကောင်းသော မယားကို၎င်း။ ကုဒါ
သဉ္စ၊ မကောင်းသော ကျွန်ကို၎င်း။ ဒုရတော၊ ဝေးစွာ။ ပရိ
ဝဇ္ဇယေ၊ ကြဉ်ရာ၏။

၉၂။ ယေသခါ၊ အကြင်ခင်ပွန်းတို့သည်။ ရောဂါတု
ရေစ၊ အနာနှိပ်စက်သောကာလ၌၎င်း။ ဒုဗ္ဘိက္ခေစ၊ ငတ်မှတ်
ခေါင်းပါးသော ကာလ၌၎င်း။ ဗျသနေစ၊ စည်းစိမ်ပျက်စီး
သော ကာလ၌၎င်း။ သတြုဂဟေစ၊ ရန်သူ ဖမ်းမိသော
ကာလ၌၎င်း။ ရာဇဒွါရေစ၊ မင်းအိမ်တံခါး၌၎င်း။ သုသာ
နေစ၊ သုသာန်တစ်ပြင်၌၎င်း။ တိဋ္ဌာ၊ တည်ရပ်ပေကုန်၏။
တေသခါ၊ ထိုခင်ပွန်းတို့သည်သာလျှင်။ သုမိတ္တကာ၊ ခင်ပွန်း
ကောင်း မည်ကုန်၏။

၉၃။ သီတဝါစော၊ နှုတ်ခွန်းချိုသော စကားရှိသော
သူသည်။ ဗဟုမိတ္တော၊ များသော အဆွေခင်ပွန်းရှိ၏။ ဖရု
သော၊ ကြမ်းကြုတ်သောသူသည်။ အပ္ပမိတ္တကော၊ နည်း
သော အဆွေခင်ပွန်းရှိ၏။ သူရိယစန္ဒာရာဇုနံ၊ နေမင်း-လမင်း
တို့၏။ ဥပမံ၊ ဥပမာကို။ ဧတ္ထ၊ ဤအရာ၌။ ဥာတဗ္ဗံ၊
သံအပ်၏။

မိတ္တကဏ္ဍော ခင်ပွန်းကို ဆိုရာဖြစ်သော အခင်းသည်
နိဋ္ဌိတော ပြီးပြီ။

၅-ဣတ္ထိ ကဏ္ဍ မိန်းမနှင့် ဆိုင်ရာအပိုင်း။

၉၄။ ကောကိလာနံ၊ ဥဩတို့၏။ ရူပံ၊ အဆင်းကား။ သဒ္ဓံ၊ အသံလျှင်တည်း။ နာရီရူပံ၊ မိန်းမတို့၏အဆင်းကား။ ပတိဗ္ဗတာ၊ လင်ကိုမြတ်နိုးခြင်းသည်။ အရူပါနံ၊ ရုပ်သဏ္ဌာန် မကောင်းသူတို့ကို။ ရူပံ၊ အဆင်းကား။ ဝိဇ္ဇာ၊ အတတ်တည်း။ တပသီနံ၊ ရသေ့တို့၏။ ရူပံ၊ အဆင်းကား။ ခမာ၊ သည်းခံခြင်းတည်း။

၉၅။ ဣတ္ထိနံ၊ မိန်းမတို့၏။ ခနံ၊ ဥစ္စာကား။ ရူပံ၊ အဆင်းတည်း။ ပုရိသနံ၊ ယောကျ်ားတို့၏။ ခနံ၊ ဥစ္စာကား။ ဝိဇ္ဇာ၊ အတတ်လျှင်တည်း။ ဘိက္ခုနံ၊ ရဟန်းတို့၏။ ခနံ၊ ဥစ္စာကား။ သီလံ၊ သီလတည်း။ ရာဇာနံ၊ မင်းတို့၏။ ခနံ၊ ဥစ္စာကား။ ဗလံ၊ ရဲမက်ဗိုလ်ပါတည်း။

၉၆။ တာပသာ၊ ရသေ့-ရဟန်းတို့သည်ကား။ ကိသာဝ၊ ကြုံလှိုမှသာလျှင်။ သောဘာ၊ တင့်တယ်ကုန်၏။ စတုပ္ပဒါ၊ အခြေလေးခုရှိသော သတ္တဝါတို့သည်ကား။ ထူလာဝ၊ ဆူကုန်မှသာလျှင်။ သောဘာ၊ တင့်တယ်ကုန်၏။ ပုရိသာ၊ ယောကျ်ားတို့သည်ကား။ ဝိဇ္ဇာ၊ အတတ်ပညာ ရှိကုန်မှသာလျှင်။ သောဘာ၊ တင့်တယ်ကုန်၏။ ဣတ္ထိစ၊ မိန်းမတို့သည်ကား။ သာမိကာဝ၊ လင်ရှိကုန်မှသာလျှင်။ သောဘာ၊ တင့်တယ်ကုန်၏။

၉၇။ သူဂန္ဓဗ္ဗာ၊ တတ်လှစွာသော စောင်းသမားသည်။ ပဉ္စရတျာ၊ ငါးရက်မျှ စောင်းနှင့်ကင်းမှု။ မလာ၊ ပျက်၏။

ဓနုဂ္ဂဟာ၊ တတ်လှစွာသောလေးသမားတို့သည်။ သတ္တရတျာ၊
ခုနစ်ရက်မျှ လေးနှင့်ကင်းမှု။ မလာ၊ ပျက်၏။ သုဘရိယာ၊
တော်လှစွာသော မယားဖြစ်လျှင်မူလည်း။ ကေမာသာ၊ လင်
နှင့် တလကင်းမှု။ မလာ၊ ပျက်၏။ သိဿာ၊ တပည့်ကိုကား။
အစုမာသာ၊ လခွဲချဆရာနှင့်ကင်းကုန်မှု။ မလာ၊ ပျက် ကုန်၏။

၉၈။ ဟိ၊ ကျွဲကား။ ပင်၊ **ဆု**ရှိမှသာလျှင်။ ရမတိ၊
မွေ့လျော်၏။ ဟင်၊ ဟသံသြက်သည်ကား။ ပေါက်၊ ရေကန်
ရှိမှသာလျှင်။ ရမသိ၊ မွေ့လျော်၏။ ထိ၊ မိန်းမကား။ ပု၊
ယောက်ျားရှိမှသာလျှင်။ ရမတိ၊ မွေ့လျော်၏။ ခု၊ ရဟန်း
ကား။ ဓ၊ တရားရှိမှသာလျှင်။ ရမတိ၊ မွေ့လျော်၏။

၉၉။ အန္တ၊ ထမင်းကိုကား။ ဇိဏ္ဏ၊ အစမကြေမှု။ ပသံ
သေယျ၊ ချီးမွမ်းရာ၏။ ဒါရဉ္စ၊ မယားကိုလည်း။ ဂတယောဗ္ဗနံ၊
အရွယ်လွန်မှ။ ပသံသေယျ၊ ချီးမွမ်းရာ၏။ သူရံ၊ ရဲမက်ကိုကား။
ရဏပုနာဂတော၊ စစ်အောင်၍ပြန်မှ။ ပသံသေယျ၊ ချီးမွမ်း
ရာ၏။ သဿံ၊ ကောက်ကို။ ဂေဟမာဂတံ၊ အိမ်သို့ရောက်မှ။
ပသံသေယျ၊ ချီးမွမ်းရာ၏။

၁၀၀။ ဒွိတရိပတိ၊ နှစ်လင် သုံးလင်ကွာပြီးသော။ နာရီစ၊
မိန်းမသည်၎င်း။ ဝိဟာရေ ဒွိတရိ၊ နှစ်ကျောင်းသုံးကျောင်း
ပြောင်းပြီးသော။ ဘိက္ခုစ၊ ရဟန်းသည်၎င်း။ ဒွိကြိပါသံ၊
ကျော့ကွင်းမှ နှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသော သကုဏောစ၊
(ပဉ္စမအကြိမ်မြောက်)

ငှက်သည်၎င်း။ ကတမာယာ ဗဟုတရံ၊ ပြုအပ်သော မာယာ
များသည်သာလျှင်တည်း။

၁၀၁။ ဒုဇ္ဇနံ၊ သူယုတ်မာကို။ ပဟရာ၊ ပုတ်ခတ်သဖြင့်။
ဒန္တိ၊ ယဉ်စေရာ၏။ အမိတ္တံ၊ မကောင်းသော ခင်ပွန်းကို။
အဘဏိကာ၊ စကားဆိုမြဲမဆိုသဖြင့်။ ဒန္တိ၊ ယဉ်စေရာ၏။
ဣတ္ထိနံ၊ မကောင်းသော မိန်းမတို့ကို။ ဗျသနာ၊ စည်းစိမ်ကို
မအပ်နှင်းသဖြင့်။ ဒန္တိ၊ ယဉ်စေရာ၏။ ရာဂီနံ အစာ၌ တတ်
မက်မောဘတ်သောသူကို။ အပ္ပဘာဇနာ၊ အစာကို ယုတ်စေ
သဖြင့်။ ဒန္တိ၊ ယဉ်စေရာ၏။

၁၀၂။ စန္ဒိမာ၊ လ မှ။ ဝိနာ၊ ကင်းသော။ ရတ္တိ၊ ည၌
သည်။ န သောဘတေ၊ မတင့်တယ်ရာ။ ဝီစိဝိနာ၊ လှိုင်းထမ်း
ပိုးမှ ကင်းသော။ အဏ္ဏဝါစ၊ သမုဒ္ဒရာသည်လည်း။ န သော
ဘတေ၊ မတင့်တယ်ရာ။ ဟံသဝိနာ၊ ဟင်္သာမှ ကင်းသော။
ပေါက္ခရဏီ၊ ရေကန်သည်။ န သောဘတေ၊ မတင့်တယ်ရာ။
ပတိဝိနာ၊ လင်မှ ကင်းသော။ ကညာ၊ သတို့ သမီးသည်။
န သောဘတေ၊ မတင့်တယ်ရာ။

၁၀၃။ ပတိနာ၊ လင်သည်သာလျှင်။ ဘောဂံ၊ စည်းစိမ်
ဥစ္စာကို။ ဇနိတံ၊ ဖြစ်စေတတ်၏။ ဣတ္ထိယာ၊ မိန်းမမူကား။
သံဂုတ္တနံ၊ လုံစေသည်သာတည်း။ ဟိ၊ ထိုစကား သင့်စွာ။
ပုရိသောဝ၊ ယောက်ျားသည်သာလျှင်။ ပဓာနော၊ ပဓာန
တည်း။ ဣတ္ထိ၊ မိန်းမမူကား။ သူစိယုတ္တံယထာ၊ အပ်၌ ချည်နှံ
တူပါသတည်း။

၁၀၄။ သဗ္ဗနဒီ၊ ခပ်သိမ်းသောမြစ်တို့သည်။ ဝက်နဒီ။
မြစ်ကောက်သာရှိကုန်၏။ သဗ္ဗေဝနာ၊ ခပ်သိမ်းသောတော
တို့သည်။ ကဋ္ဌမယာ၊ ထင်းဖြင့်သာပြီးကုန်၏။ သဗ္ဗိတ္ထိယော၊
ခပ်သိမ်းသောမိန်းမတို့သည်။ နိဝါတကေ၊ ဆိတ်ငြိမ်သော
အရပ်ကို။ လဘမာနေ၊ ရသည်ရှိသော်၊ ပါပံ၊ မကောင်းမှု
ကို။ ကရေ၊ ပြုမြဲတည်း။

၁၀၅။ ယာနရီ၊ အကြင် မိန်းမသည်။ ဝိဝါဒသီလီ၊
ငြင်းခုံတတ်သော အလေ့ရှိ၏။ ဥဿယဘာဏီနီ၊ ငြူစူ
စောင်းမြောင်း၍ ပြောဆိုလေ့ရှိ၏။ ပဿတဏှံ မြင်တိုင်း
ကိုလည်း တပ်နှစ်သက်၏။ ဗဟုပါကတ္ထနီ၊ များစွာလည်း
ချက်၍စားတတ်၏။ အဂ္ဂန္တုတ္တိ၊ လင်၏အဦးကို စားတတ်
လေ့ရှိ၏။ ပရဂေဟဝါသီ၊ သူ့အိမ်သို့ သွားတတ် နေတတ်
သော အလေ့ရှိ၏။ တံနာရိ၊ ထိုမိန်းမကို။ ပုတ္တသတံပိ၊
သားတရာပင် ဘွားမြင်ငြားသော်လည်း။ ပုမာ၊ ယောက်ျား
သည်။ စတ္တာ စွန့်အပ်၏။

၁၀၆။ ယာနာရီ၊ အကြင် မိန်းမသည်။ ဘုတ္တေသုစ၊
စားသောအခါတို့၌၎င်း။ မဏ္ဍေသုစ၊ အဝတ်တန်ဆာ ပြုပြင်
ဆင်ယင်သောအခါတို့၌၎င်း။ ဇနနီဝ၊ အမိကဲ့သို့။ ကန္တီနီ၊
နှစ်သက်ဘွယ်ကို ပြုပြင်တတ်၏။ ဂုယေသု၊ လျှို့ဝှက်အပ်ကုန်
သော။ ဌာနေသု၊ မကျစ်မလစ်သော အရာတို့၌။ ဘင်္ဂီနီဝ၊ နှမ
ကဲ့သို့။ ဟိရီ၊ လွန်စွာရှက်တတ်၏။ ကမ္မေသု၊ အမှုလုပ်သောအခါ
တို့၌၎င်း။ ပတ္တေသု၊ လင်၏အပါးသို့ သွား သော အခါ

တို့၌၎င်း။ ဒါသိနိဝါကျန်မကဲ့သို့။ ကရီ၊ ရှိသေစွာပြုတတ်၏။
 ဘယေသု၊ ဘေးရှိသောအခါတို့၌။ မန္တိ၊ တိုင်ပင်ဘက်ရ၏။
 သယနနေသု၊ အိပ်သောအခါတို့၌။ ရမ္မတိ၊ မေ့လျော့စေ
 တတ်၏။ ရူပီသု၊ အရောင်အဆင်းကို။ ပြုပြင်ခြင်း တို့၌။
 သိက္ခာ၊ တင့်တယ်စွာ၏။ ကုပ္ပနေသု၊ အမျက်ထွက်သောအခါ
 တို့၌။ ခမနိ၊ သည်းခံတတ်၏။ သာနာရီ၊ ထိုမိန်းမသည်။
 သေဌာ၊ မြတ်၏။ ဣတိ၊ ဤသို့။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။
 ဝဒန္တိ၊ ဆိုကုန်၏။ သာနာရီ၊ ထို-မိန်းမသည်။ ကာယသ
 ဗေဒါ၊ သေသည်၏ အခြားမဲ့၌လည်း။ ဒီဝေ၊ နတ်ပြည်၌။
 ဘဝေယျ၊ ဖြစ်ရာ၏။

၁၀၇။ ယာယုဝတီ၊ အကြင်မိန်းမငယ်သည်။ သာမာ၊
 ရှေ့သောအသားအရေလည်းရှိ၏။ မိဂက္ခာ၊ သမင်မ မျက်စိ
 ကဲ့သို့ ညိုသော မျက်စိလည်းရှိ၏။ တနုမဇ္ဈဂတ္တာ၊ ခါးစည်း
 တင်ကျယ် ငယ်သောဝမ်းလည်းရှိ၏။ သုရူ၊ ဆင်နွှာမောင်း
 ကဲ့သို့ အရင်းမှသည် အဖျားတိုင်အောင် သွယ်သော ပေါင်
 လည်းရှိ၏။ သုကေသီ၊ ဖြေ၍နောက်သို့လှန်သော် ရှည်သော
 အဖျား ကော့တက်သောဆံလည်းရှိ၏။ သမပန္နိဒန္တိ၊ ကြီးငယ်
 မထင် ညီညွတ်သောသွား အစဉ်လည်းရှိ၏။ ဂမ္ဘီရနာဘီ
 နက်သော ချက်လည်းရှိ၏။ သုသီလီ၊ ကောင်းသောအလေ့
 အကျင့်လည်းရှိ၏။ သာယုဝတီ၊ ထိုသို့သော မိန်းမငယ်ကို။
 ဟိနကုလေသု၊ ယုတ်သောအမျိုးတို့၌။ ဇာတာပီ၊ ဖြစ်သော်
 လည်း။ ဝိဝါဟေ၊ ဆက်ဆံထိမ်းမြား ရာ၏။

၁၀၈။ ရတုကာလာနံ၊ ဥတုကာလတို့တွင်။ သရဒံ၊
 တန်ဆောင်မုန်းလသည်။ ပဓာနံ၊ မြတ်၏။ ဘရိယာနံ၊

မယားတို့တွင် ရူပဝတီ၊ အဆင်းလှသော မိန်းမသည်။ ပဓာနံ၊
မြတ်၏။ ပုတ္တံနံ၊ သားတို့တွင်။ ဇေဋ္ဌပုဓာနံ၊ သားကြီး
သာ မြတ်၏။ ဒိသာနံ၊ အရပ်လေးမျက်နှာတို့တွင် ဥတ္တရပု
ဓာနံ၊ မြောက်အရပ်သာမြတ်၏။

၁၀၉။ ယာနာရီ၊ အကြင်မိန်းမသည်။ ဇာတိံ-ဇာတိံ၊
ဖြစ်တိုင်း ဖြစ်တိုင်း။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ပုရိသံ၊
ယောက်ျား၏ အဖြစ်ကို။ ဣစ္ဆေ၊ အလိုရှိငြားအံ့။ သာနာရီ၊
ထို-မိန်းမသည်။ ပါဒစာရီကာ သံကြားမင်း၏မယားသည်။
ဣဒ္ဓံ သံကြားမင်းကို။ အပစာယတိ ဣဝ၊ အရိုအသေ လုပ်
ကျွေး သကဲ့သို့။ သာမိကံ လင်ကို။ အပစာယေယျ၊ အရို
အသ လုပ်ကျွေးရာ၏။

၁၀၈။ ယောပေါသော၊ အကြင် ယောက်ျားသည်။
ဇာတိံ ဇာတိံ၊ ဖြစ်တိုင်း ဖြစ်တိုင်း။ ပုနပ္ပုနံ အဖန်တလဲလဲ။
ပုရိသံ ယောက်ျား၏ အဖြစ်ကို။ ဣစ္ဆေ၊ အလိုရှိငြားအံ့။
သောပေါသော၊ ထို-ယောက်ျားသည်။ ပရဒါရံ၊ သူတပါး၏
မယားကို။ ဓေါတပါသော၊ ခြေဆေးပြီးသော။ ပေါသော၊
ယောက်ျားသည်။ ကဒ္ဓမံ၊ ညွှန်ကို။ ဝိဝဇ္ဇေတိယထာ၊ ကြဉ်
သကဲ့သို့။ ဝိဝဇ္ဇေယျ၊ ကြဉ်ရာ၏။

၁၁၁။ အတိမဟလ္လကော၊ အရွယ်လွန်ပြီးသော။ ပေါ
သော၊ ယောက်ျားသည်။ တိဗ္ဗုတ္တနိ၊ တည်သီးမျှငယ်သော
သားမြတ်ရှိသော။ ယုဝတိံ၊ မိန်းမငယ်ကို။ အာနေတိ၊
ယူဆောင်သိမ်းဆည်း၏။ တဿာ၊ ထို-မိန်းမအား။ ဣဿာ၊
မိမိအလိုရှိရာ မပါသည်ဖြစ်၍ စောင်းမြောင်း ငြူစူတတ်၏။

န သဒ္ဒဟတိ၊ လင်တယောက်၌သာ မွေ့လျော်မည်ဟု မယုံ
ကြည်ရ။ ဣတိတဿ၊ ထို့ကြောင့်။ တံ ထိုင်ယံသောမယား
ကို သိမ်းဆည်းခြင်းသည်။ ပရာဘဝတော၊ ပျက်စီးအံ့သည်၏။
မုခံ၊ အကြောင်းတည်း။

ဣတ္ထိကဏ္ဍော မိန်းမကိုဆိုရာဖြစ်သော အခဏ်းသည်
နိဋ္ဌိတော ပြီးပြီ။

.....X.....

၆-ရာဇကဏ္ဍမင်းနှင့် ဆိုင်ရာအပိုင်း။

၁၁၂။ ရာဇာ၊ မင်းကား။ ဧကယာမံ၊ တယံသာ။
သယေ အိပ်ရာ၏။ ပဏ္ဍိတော၊ ပညာရှိကား။ ဒွိယာမညေဝ၊
နှစ်ယံသာလျှင်။ သယေ၊ အိပ်ရာ၏။ ခာရာဝါသော၊ အိမ်ရာ
ထောင်သော လူ-အပေါင်းကား။ တိယာမောဝ၊ သုံးယံ
သာလျှင်။ သယေ၊ အိပ်ရာ၏။ ယာစကောတု၊ ဖုန်းတောင်း
ယာစကာကား။ စတုယာမောဝ၊ လေးယံလုံး သာလျှင်။
သယေ။ အိပ်ရာ၏။

၁၁၃။ ယတ္ထ၊ အကြင်အရပ်၌။ ဓနဝါ၊ ဥစ္စာရှိသော
သူသည်၎င်း။ သုတိယောဝါ၊ အကြားအမြင် များသော
ပညာရှိသည်၎င်း။ ရာဇာ မင်းသည်၎င်း။ နဒီ၊ မြစ်သည်
၎င်း။ တထာ၊ ထိုမြို့။ ဝေဇ္ဇော၊ ဆေးသမားသည်၎င်း။ ဣမေ
ပဉ္စ၊ ဤ ငါးပါး တို့ သည် ။ န ဝိဇ္ဇန္တိ၊ မ ရှိကုန်။ တဇ္ဇ၊
ထိုအရပ်၌။ ဒီဝသံ၊ တနေ့ တရက်မျှ။ နဝသေ၊ မနေရာ။

၁၁၄။ ယသ္မိံပဒေသေ၊ အကြင်အရပ်၌။ န မာနော၊
မြတ်နိုးခြင်းလည်းမရှိ။ န ပေမံ၊ ချစ်ခြင်းလည်းမရှိ။ နစ ဗန္ဓ
ဝါ၊ အဆွေခင်ပွန်းလည်းမရှိ။ ကောစိ၊ တစုံ တယောက်မျှ။
န စ ဝိဇ္ဇာဂမော၊ အတတ်ပညာ သင်စိမ့်သောသူလည်းမရှိ။
တတြပဒေသေ၊ ထို—အရပ်၌။ ဒိဝသံ၊ တနေ့ တရက်မျှ၊
န ဝသေ၊ မနေရာ။

၁၁၅။ လောကေ၊ လောက၌။ အပုတ္တကံသားမရှိသော။
သရံ၊ အိမ်သည်။ သုညံ၊ ဆိတ်ငြိမ်၏။ အရာဇကံ၊ မင်းမရှိသော။
ရဇ္ဇံ၊ တိုင်းပြည်သည်။ သုညံ၊ ဆိတ်ငြိမ်၏။ အသိပ္ပဿ၊ အတတ်
မရှိသောသူ၏။ မုခံ၊ ခံတွင်းသည်။ သုညံ၊ ဆိတ်ငြိမ်၏။ ဒလိဒ္ဓကံ၊
ဆင်းရဲခြင်းကား။ သဗ္ဗသုညံ၊ အလုံးစုံဆိတ်ငြိမ်၏။

၁၁၆။ လောကေ၊ လောက၌။ ဓနံ၊ ဥစ္စာကို။ ဣစ္ဆေ၊
အလိုရှိငြားအံ့။ ဝါဏိဇ္ဇေယျ၊ ကုန်သွယ်ရာ၏။ ဝိဇ္ဇံ၊ အတတ်
ကို။ ဣစ္ဆေ၊ အလိုရှိမှုကား။ သုတံ၊ အကြားအမြင်ရှိသော
ပုဂ္ဂိုလ်ကို။ ဘဇေ၊ ဆည်းကပ်ရာ၏။ ပုတ္တံ၊ သားကို။ ဣစ္ဆေ၊
အလိုရှိမှုကား။ တရုဏိတ္ထိံ၊ မိန်းမငယ်ကို။ ဝသေ၊ နေရာ၏။
ရာဇာမစ္စံ၊ မင်းအမတ်ဖြစ်ခြင်းကို။ ဣစ္ဆေ၊ အလိုရှိမှုကား။
ဣစ္ဆာဂတေ၊ မင်း၏ အလိုသို့ လိုက်ရာ၏။

၁၁၇။ ယတိ၊ ရဟန်းသည်။ အသန္တုဋ္ဌော၊ မရောင့်ရဲမှု။
နဋ္ဌော၊ ပျက်၏။ ပဟိပတိစ၊ မြေကြီးသနင်းပြည့်ရှင်မင်းသည်
လည်း။ သန္တုဋ္ဌော၊ ရောင့်ရဲတတ်မှု။ နဋ္ဌော၊ ပျက်၏။ ဂဏိကာ၊
ပြည့်တန်ဆာမသည်။ လဇ္ဇော၊ ရှက်တတ်မှု။ နဋ္ဌော၊ ပျက်၏။ ကုလ
မီတာ၊ အမျိုးကောင်းသမီးသည်။ နိလ္လဇ္ဇော၊ မရှက်တတ်မှု။
နဋ္ဌော၊ ပျက်၏။

၁၁၈။ ပက္ခိနံ၊ ငှက်တို့၏ ဗလံ၊ အားကား။ အာကာ
သော၊ ကောင်းကင်တည်း။ မစ္ဆာနံ၊ ငါးတို့၏။ ဗလံ၊ အား
ကား။ ဥဒကံ၊ ရေတည်း။ ဒုဗ္ဗလ္လဿ၊ အားနည်းသောသူ၏။
ဗလံ၊ အားကား။ ရာဇာ၊ မင်းတည်း။ ကုမာရာနံ၊ သူငယ်
တို့၏။ ဗလံအားကား၊ ရုဒံ၊ ငိုခြင်းတည်း။

၁၁၉။ ခမာ၊ သည်းခံခြင်းသည်၎င်း။ ဇာဂရိယံ၊ နိုးကြား
ခြင်းသည်၎င်း။ ဥဋ္ဌာနံ၊ ထကြွလုံ့လပြုခြင်းသည်၎င်း။ သံဝိ
ဘာဂေါ၊ ဝေဘန်ပေးကမ်းခြင်းသည်၎င်း။ ဒယာ၊ သနား
ခြင်းသည်၎င်း။ ဣက္ခဏာ၊ မြော်မြင်ခြင်းသည်၎င်း။ ဧတေ၊
ဤခြောက်ပါးတို့ကား။ နာယကဿ၊ မင်းစသောလူကြီးမိဘ
၏။ ဂုဏာ၊ ဂုဏ်ကျေးဇူးတို့တည်း။

၁၂၀။ လောကေ၊ လောက၌။ ရာဇာနော၊ မင်းတို့သည်။
သကံ၊ တကြိမ်သာ။ ဝဒန္တိ၊ ဆိုကုန်၏။ သမဏ၊ ပြဟ္မဏာ၊
ရဟန်းပုဏ္ဏားတို့သည်။ သကံ၊ တကြိမ်သာ။ ဝဒန္တိ၊ ဆိုကုန်၏။
သပ္ပုရိသာ၊ သူရားအစရှိသော သူတော်ကောင်းတို့သည်။
သကံ၊ တကြိမ်သာ။ ဝဒန္တိ၊ ဆိုကုန်၏။ သေ ဧသောဓမ္မော၊
ဤသို့သော သဘောတရားသည်။ သနန္တာနော၊ ရှေးသူတော်
ကောင်းတို့၏ အကျင့်တည်း။

၁၂၁။ လောကေ၊ လောက၌။ အလသော၊ ပျင်းသော။
ကာမဘောဂီ၊ အိမ်ရာထောင်သော။ ဂီဟိ၊ သူသည်။ န သာဓု၊
မကောင်း။ အသညတော၊ ကိုယ်နှုတ်နှလုံးမစောင့်သော။ ပဗ္ဗဇိ
တော၊ ရဟန်းသည်။ န သာဓု၊ မကောင်း။ အနိသမ္ပကာရီ၊ မဆင်

မမြင်ပြုလေ့ရှိသော။ ရာဇာမင်းသည်။ န သာဓု၊ မကောင်း။
ပဏ္ဍိတော၊ ပညာရှိသည်။ ကောဓနော၊ အမျက်ထွက်တတ်
၏။ တံပိ၊ ထိုသို့အမျက်ထွက်ခြင်း သည်လည်း။ န သာဓု၊
မကောင်း။

၁၂၂။ ယတ္ထ၊ အကြင်အရပ်၌။ နေတ္တာရော၊ အကြီး
အကဲတို့သည်။ ဗလဝေါ၊ များစွာရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်း
ကုန်သော သူတို့သည်။ ပဏ္ဍိတမာနိနော၊ ပညာရှိသာ ပြုလို
ကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သူတို့သည်။ မဟတ္တံ၊
အကြီးအမြတ်၏ အဖြစ်ကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ တေသံ၊
ထိုသူတို့၏။ ကမ္မံ၊ အမှုသည်။ ဝိနယတိ၊ ပျက်တတ်၏။

၁၂၃။ ရာဇာနာမ၊ မင်းမည်သည်ကား။ အာယံ၊ အခုန်
အထုတ်၏ ထွက်မထွက်ကို၎င်း။ ခယံ၊ မျိုးရိက္ခာ၏ ကုန်မကုန်
ကို၎င်း။ သယံ၊ ကိုယ်တိုင်။ ဇညာ၊ သိအောင်ပြုရာ၏။ ကတာ၊
ကတံ၊ အမှုထမ်းသည်—မထမ်းသည်ကိုလည်း။ သယံ၊ ကိုယ်
တိုင်။ ဇညာ၊ သိအောင်ပြုရာ၏။ နိဂ္ဂဟာရဟံ၊ နှိပ်ချခြင်းငှါ
ထိုက်သောသူကို။ နိဂ္ဂဟေ၊ နှိပ်ချရာ၏။ ပဂ္ဂဟာရဟံ၊ ချီး
မြှောက်ခြင်းငှါ ထိုက်သောသူကို။ ပဂ္ဂဟေ၊ ချီးမြှောက်ရာ၏။

၁၂၄။ လောကေ၊ လောက၌။ အက္ကံ၊ နေမင်းကို။
ပိဋ္ဌိတောဝ၊ ကျောက်ကုန်းဖြင့်သာလျှင်။ နိသေဝေယျ၊ ကပ်
ရာ၏။ ဟုတာသနံ၊ မီးကို။ ကုစ္ဆိနာဝ၊ ဝမ်းဖြင့်သာလျှင်။
(ပဉ္စမအကြိမ်မြောက်)

နိသေဝေယျ၊ ကပ်ရာ၏။ သာမိကံ၊ အရှင်ကိုကား။ သဗ္ဗ
ဘာဂေန၊ အလုံးစုံသောအဘို့ဖြင့်။ နိသေဝေယျ၊ ကပ်ရာ၏။
ပရလောကံ၊ တမလွန်ဘဝကိုကား။ အမောဟံဝ၊ မမှိုက်
သဖြင့် သာလျှင်။ နိဝေသေယျ၊ ကပ်ရာ၏။

၁၂၅။ လောကေ၊ လောက၌၊ အဂ္ဂိ၊ မီးကို၎င်း။ အာ
ပေါ၊ ရေကို၎င်း။ ဣတ္ထိ၊ မိန်းမကို၎င်း။ မုဠော၊ သူမှိုက်ကို
၎င်း။ သပ္ပေါ၊ မြေကို၎င်း။ ရာဇကုလာနိစ၊ မင်းမျိုး တို့ကို
၎င်း။ အပယန္တေန၊ မထိမပါး ရှောင်ရှားသဖြင့်။ ဂန္ထဗ္ဗော၊
သွားအပ်၏။ အစ္စေက၊ ပါဏဟရာနိ၊ လတ်တလောအသက်ကို
ချုတ်ကုန်၏။

၁၂၆။ လောကေ၊ လောက၌။ ဒုဋ္ဌ ဘရိယ သံဝါသော၊
မကောင်းသောမယားနှင့်ပေါင်းဖော်သောသူ၎င်း။ ဒေါသော
စိတ္တရ ဒါသကော၊ ကြမ်းလှစွာသော စိတ်ရှိသော ကျွန်ကို
စေခိုင်းသောသူ၎င်း။ သသပ္ပေ၊ မြေရှိသော။ သယေ၊ အိမ်၌။
ဝါသောစ၊ နေသောသူ၎င်း။ မစ္စုဇေ၊ သေအံ့သည်သာလျှင်
အမှန်တည်း။ န သံသယော၊ ယုံမှားမရှိရာ။

၁၂၇။ လောကေ၊ လောက၌။ သမ္မုဠသိသော ပဒေ
သေန၊ မှိုက်လှစွာသောတပည့်ကို အတတ်ပညာ သင်ကြား
သဖြင့်၎င်း။ ကုနာရီ ဘရဏေနစ၊ ယုတ်မာစွာသောမိန်းမကို
အိမ်ထောင်ဘက် ပြု သ ဖြင့် ၎င်း။ အသတံသမ္ပယောဂေန၊
မသူတော်နှင့် ပေါင်းဖော်သဖြင့်၎င်း။ ပဏ္ဍိတော၊ ပညာရှိ
သောသူပင် ဖြစ်သော်လည်း။ အဝသီဒတိ၊ နစ်နာတတ်ချေ
သည် သာလျှင်တည်း။

၁၂၈။ လောကေ၊လောကဉ္စ။ ပါပံ၊ ယုတ်မာသောအမှုကို။ ပုတ္တကရံ၊ သားတည်းပြုလေမှုကား။ မာတာ၊အမိပြုသည်မည်၏။ တထာ၊ထို့ အတူ။ သံဿပါပံ၊တပည့်တည်း မကောင်းမှုပြုကား၊ဂုရု၊ ဆရာပြုသည်မည်၏။ ပါပံ၊ မကောင်းမှုကို။ ရဋ္ဌကရံ၊တိုင်းသူပြည်သားတည်းပြုမှုကား။ ရာဇာ၊မင်းပြုသည်မည်၏။ ရာဇပါပံ၊ မင်းတည်း မကောင်းမှု ပြုမှုကား၊ပုရောဟိတော၊ ပုရောဟိတ် မကောင်းမှု ပြုသည်မည်၏။

၁၂၉။ ရာဇာ နာမ၊မင်းမည်သည်ကား။ ကောဓံ၊အမျက်မာန်စောင်ကြီးလှသောသူကို။ အကောဓေန၊ အမျက်နည်းသဖြင့်။ ဇိနေ၊အောင်ရာ၏။ အသာဓုံ၊ မတော်မမှန်ကန်သောသူကိုလည်း။ သာဓုနာပိ၊ မိမိက သူတော်ကောင်းလုပ်သဖြင့်လည်း။ ဇိနေ၊အောင်ရာ၏။ ကဒရိယဉ္စ၊ ဝန်တိုသောသူကိုလည်း။ ဒါနေန ပေးကမ်းသဖြင့်။ ဇိနေ၊အောင်ရာ၏။ အလိကဝါဒီနံ၊ စကားမမှန်သောသူကို။ သဇ္ဇေန၊ အမှန်ကိုဆိုသဖြင့်။ ဇိနေ၊အောင်ရာ၏။

၁၃၀။ လောကေ လောကဉ္စ။ ဒါနံ၊ပေးကမ်းခြင်းသည်။ အဒန္တံ၊မယဉ်ကျေးသောသူကို။ ဒမနံ၊ယဉ်ကျေးစေတတ်၏။ ဒါနံ၊ ပေးကမ်းခြင်းသည်။ သဗ္ဗတ္ထသာဓကံ၊ ခပ်သိမ်းသောအကျိုးကိုပြီးစေတတ်၏။ ဒါနေန၊ပေးကမ်းခြင်းကြောင့်၎င်း။ ပိယဝါစာယ၊ ချစ်ဘွယ်သောစကားကြောင့်၎င်း။ ဥန္တမန္တိ၊ မိမိကလည်း သူ့အပေါ် မိုမောက်နိုင်ကုန်၏။ နမန္တိစ၊ မိမိသို့လည်း ရိုသွတ်ကုန်၏။

၁၃၁။ လောကေ၊လောကဉ္စ။ ဒါနံ၊ပေးကမ်းခြင်းသည်။ သိနေဟ ဘေသန္တံ၊ ချစ်စေတတ်သောဆေးတည်း။ မစ္ဆေရံ၊

ဝန်တိုခြင်းကား။ ဒေါသနောသဓံ၊ မုန်းစေတတ်သော
ဆေးတည်း။ ဒါနံ၊ ပေးကမ်းခြင်းကား။ ယသ ဘေသဇ္ဇံ၊ အခြံ
အရံများသောဆေးတည်း။ မစ္ဆေရံ၊ ဝန်တိုခြင်းကား။ ကပ
ဏောသဓံ၊ အထီးကျန်သော ဆေးတည်း။

၁၃၂။ လောကေ၊ လောက၌။ ဗဟူနံ၊ များစွာကုန်သော။
အပ္ပသာရာနံ၊ ဂုဏ်ကျေးဇူးမှကင်းကုန်သောသတ္တိအား။ သမဂ္ဂိ
ယာ၊ ညီညွတ်သည်ရှိသော်။ ဇယံ၊ အောင်အပ်သောရန်ကို။
ဇယေ၊ အောင်နိုင်၏။ တိဏေန၊ မြက်ဖြင့်။ ယောတ္တံ၊ လွန်ကို။
ဝဋ္ဋတေ၊ ကျစ်အပ်၏။ တေန၊ ထိုလွန်ဖြင့်။ နာဂေါပိ၊ ဆင်ပြောင်
တိုလည်း။ ဗန္ဓတိ၊ ဖွဲ့နိုင်သလျှင်ကတည်း။

၁၃၃။ သဟာယောပိ၊ ဗိုလ်ပါသူရဲ သဟဲ အဖော်ပြည့်စုံ
ညီညွတ်လျက်လည်း။ အသမတ္ထော၊ ရန်ကိုမအောင်စွမ်းနိုင်
သောမင်းကား။ တေဇသ၊ တံခိုးဖြင့်။ ကိံ၊ ကရိယတိ၊ အဘယ်
ပြုအံ့နည်း။ နိဝါတေ၊ လေးထောင့်သောအရပ်၌။ ဇလိတော၊
ညှိအပ်သော။ အဂ္ဂိ၊ မီးသည်။ သယမေဝ၊ အလိုလိုသာလျှင်။
ဥပသမ္ပတိ၊ ငြိမ်းချေသလျှင်ကတည်း။

၁၃၄။ ကာမဘောဂံ၊ ကာမစည်းစိမ်ကို။ ရညာ၊ မင်းနှင့်။
သမကံ၊ အတူ။ ကုဒါစနံ၊ တရံတဆစ်မျှ။ န ဘုဉ္ဇေ၊ မခံစားရာ။
အကပ္ပံ ဝါ၊ အသွင်ကို၎င်း။ ရသဘုတ္တိံ ဝါ၊ အရသာစားခြင်း
ကို၎င်း။ မာလာဂန္ဓဝိလေပနံ၊ ပင်ပန်းခြင်း နဲ့ သာလိမ်းခြင်း
ကို၎င်း။ ဝတ္ထံ၊ ပုဆိုးအဝတ်ကို၎င်း။ အလင်္ကာရံ၊ တန်ဆာ
ဆင်ခြင်းကို၎င်း။ သဗ္ဗံ၊ အလုံးစုံကို။ ရညာ မင်းနှင့်။ သဒိသံ၊
အတူ။ န ကရေ၊ မပြုရာ။

၁၃၅။ ရာဇာ၊မင်းကား။ မေ၊ငါ၏။သခါ၊ခင်ပွန်းတည်း။
န ဟောတိ၊ မဖြစ်ရာ။ ရာဇာ၊မင်းကား။ မေထုနော၊ဂုဏ်ရည်
တူသောအပေါင်းအဖော်သည်။ န ဟောတိမဖြစ်။ သော-
ဤမင်းကား။မယှံ၊ငါ၏။ သာမိကော၊အရှင်တည်း။ ဣတိ၊
ဤသို့။စိတ္တေ၊စိတ်၌။ နိဋ္ဌံ၊အပြီး။ သုဋ္ဌာပယေ၊ ကောင်းစွာ
ထားရာ၏။

၁၃၆။ သေဝကော၊မင်းခစားယောက်ျားသည်။ ရညော၊
မင်းအား။အတိဒ၊ရေ၊အလွန်ဝေးသောအရပ်၌။ န ဘဇေ-
မ ခစားရာ။ အစွာသန္ဓေ၊အလွန်နီးသည်၌။ န ဘဇေ၊မ ခစား
ရာ။ဥပဝါတကေ၊လေညာ၌။န ဘဇေ၊မခစားရာ။ ဥဇုကေ၊
ရှေ့ရှု၌။ န ဘဇေ၊ မခစားရာ။ အတိနိန္ဒေ စ၊အလွန်နိမ့်ရာ
အရပ်လည်း။န ဘဇေ၊မခစားရာ။ ဥစ္စမာသနေ စ၊ မြင့်သော
နေရာ၌လည်း။ န ဘဇေ၊မခစားရာ။ဣတိ၊ဤသို့။ဆဒေါသေ၊
ခြေပေါ်သောအပြစ်တို့ကို။ဝဇ္ဇေ၊ကြဉ်ရာ၏။အဂ္ဂိဝ၊မီးကဲ့သို့။
သံယကော၊စောင့်စည်းလျက်။ တိဋ္ဌေ၊တည်ရာ၏။

၁၃၇။ သဗ္ဗညုတုလျော၊ သဗ္ဗညု မြတ်စွာဘုရားနှင့်
တူသော။ ဂုဏောပိ ကျေးဇူးရှိသောသူ ဖြစ်လင့်ကစား။
အနိဿယော၊ မင်းတည်းဟူသော မှီခိုရာမရမှု။န သောဘတိ၊
မတင့်တယ်။ မဏိနာ၊ ပတ္တမြားသည်။ အနုဗ္ဗမပိ၊ အဘိုး
အကိုင်း မသိထိုက်သော်လည်း။ ဟေမံ၊ ရွှေကို။ နိဿာယ၊
မှီမှီသာလျှင်။ သောဘတေ၊ တင့်တယ်၏။

ရာဇာကဏ္ဍံ မင်းကို ဆိုရာဖြစ်သော အခန်းသည်
နိဋ္ဌိတံ ပြီးပြီ။

၆-ပကိဏ္ဍက ကဏ္ဍ ရောပြွမ်းရေးပွဲသော အပိုင်း။

၁၉၈။ ဣတ္ထိမိဿ၊ မိန်းမနှင့် ရောနှောသော။ ဘိက္ခုမ္မိ၊ ရဟန်း၌။ ကုတော သီလံ၊ အဘယ်မှာသီလရှိအံ့နည်း။ မံသ ဘက္ခေ၊ အသားစားကြူးသောသူ၌။ ကုသော ဒယာ၊ အဘယ် မှာ သနားခြင်းရှိအံ့နည်း။ သုရာပါနေ၊ သေသောက်ကြူး သောသူ၌။ ကုတောသစ္စံ၊ အဘယ်မှာ စကားမှန်အံ့နည်း။ မဟာလောဘေ၊ အလိုရမက်ကြီးသောသူ၌။ ကုတောလဇ္ဇာ၊ အဘယ်မှာအရှက်ရှိအံ့နည်း။ မဟာတန္ဒေ၊ အပျင်းကြီးသော သူ၌။ ကုတောသိပ္ပံ၊ အဘယ်မှာ အတတ် တတ်အံ့နည်း။ မဟာ ကောဓေ၊ အမျက်ကြီးသောသူ၌။ ကုတောဓနံ၊ ဥစ္စာအဘယ် မှာ ရအံ့နည်း။

၁၉၉။ သုရာယောဂေါစ သေသောက်ကြူးသောသူသည် ၎င်း။ ဝိကာလော စ၊ အခါမဟုတ်သည်၌ သွားလေ့ ရှိသော သူသည်၎င်း။ သမဇ္ဇစရဏဂံတော စ၊ သဘင်အသွားများသော သူသည်၎င်း။ ခိဋ္ဌဓုတ္တောစ၊ ကြွေအန်အစရှိသောလောင်းတန်း ကစားကြူးသောသူသည်၎င်း။ ပါပမိတ္တောစ၊ မကောင်း သော အဆွေခင်ပွန်းရှိသောသူသည်၎င်း။ အလသံ၊ ပျင်းရိ ဖင့်နွှဲသောသူသည်၎င်း။ ဣမေ ဤသူတို့ကား။ ဘောဂါနံ၊ စည်းစိမ်ဥစ္စာတို့၏။ မုခံ၊ ပျက်စီးအံ့သော အကြောင်းတည်း။

၁၄၀။ ဒီဝါ၊ နေ့အခါ၌။ အဒိက္ခာ၊ မရှုဦးဘဲ။ န ဝတ္တဗ္ဗာ၊ မဆိုအပ်။ ရတ္တောစ၊ ည၌လည်း။ အဝ စနေန၊ မမေ့ဦးဘဲ။

န ဝတ္တဗ္ဗာ၊ မဆိုအပ်။ ဘယာ၊ ဘေးမှ။ ဘီတော၊ ကြောက်
သော။ ဝ နစရိ၊ တောမုဆိုးသည်။ ဝ နေ၊ တော၌။ သဉ္ဇရတိ
ယထာ၊ လှည့်လည်သကဲ့သို့။ စရေ၊ ကျင့်ရာ၏။

၁၄၁။ ဇီဝန္တောပိ၊ အသက်ရှင်လျက်လည်း။ မတံ၊ သေသူ
ဟူ၍။ ပဉ္စ၊ ငါးယောက်သောသူတို့ကို။ ဗျာသေန၊ ဗျာသဆရာ
သည်။ ပရိကိတ္တိတ၊ ကြားအပ်၏။ ဒုက္ခိတော၊ ဆင်းရဲသော
သူ၊ ဗျာဓိတော၊ အနာနှိပ်စက်သောသူ။ မုဠော၊ မိုက်မဲသော
သူ။ ဣဏဝါ၊ မြို့များသောသူ။ နိတျသေဝကော၊ မင်းဝယ်
ကိုယ်ကြပ် စားသောသူ။ ဣမေ၊ ဤသူတို့တည်း။

၁၄၂။ ပဏ္ဍိတော၊ ပညာရှိတို့ သဘောကား။ အနာဂတံ၊
မရောက်သေးသော။ ဘယံ၊ ဘေးကို။ ဒိသ္မာ၊ မြင်သည်ရှိသော်။
ဒုရတောဝ၊ အဝေးကလျှင်။ ပရိဝဇ္ဇေယေ၊ ကြည်ရာ၏။
အာဂတံ၊ ရောက်ပြီးရောက်ဆဲသော။ ဘယံ၊ ဘေးကို။ ဒိသ္မာ၊
မြင်မှုကား။ အဘီတော၊ ကြောက်ရွံ့တတ်သောသဘော
မရှိသည်။ ဟောတိ၊ ဖြစ်၏။

၁၄၃။ လောကေ၊ လောက၌။ နိဒ္ဒါလုကောစ၊ အအိပ်
ကြူးသောသူသည်၎င်း။ ပမာဒေါစ၊ မေ့လျော့သောသူသည်
၎င်း။ သုခိတောစ၊ ချမ်းသာစွာနေတတ်သောသူသည်၎င်း။
ရောဂဝါစ၊ အနာရှိသောသူသည်၎င်း။ အလသောစ၊ ပျင်း
သောသူသည်၎င်း။ ဣစ္ဆန္တော စ၊ အလိုကြီးသောသူသည်၎င်း။
ကမ္မာရာမောစ၊ အမှုသစ်၌ မွေ့လျော်သော သူသည်၎င်း။
ဧတေသတ္တ၊ ဤခုနစ်ယောက်သောသူတို့သည်။ သတ္တဝေဇ္ဇိ
ထာ၊ ကျမ်းဂန်မှ ကင်းကုန်၏။

၁၄၄။ ဟေ လာသ၊ အိုလာဘီ။ ဒုဂ္ဂတံ၊ သုဆင်းရဲသို့။ ဂစ္ဆ၊
သွားပါလေ။ လာဘော၊ လာဘ်များသောသူသည်။ လာဘေ
န၊ လာဘ်ဖြင့်။ ပူရတံ၊ ပြည့်၏။ ဟေပဇ္ဇန္တ၊ အိုပန္နုန်နတ်။
ထလေ၊ ကြည်း၌။ ဝဿထ၊ ရွာလေကုန်။ အာပေါ၊ သမုဒ္ဒရာ
သည်။ အာပေန၊ ရေဖြင့်။ ပူရတံ၊ ပြည့်၏။ ဣမံ ဓမ္မဇာတံ၊
ဤသဘောတရားသည်။ နတ္ထိ၊ မရှိ။ ကမ္မပ္ပခါနံ၊ ကံသာလျှင်
ပဓာနတည်း။

၁၄၅။ လောကေ၊ လောက၌။ ကိစ္စေ၊ ပြုဘွယ်ကိစ္စသည်။
ကတေ၊ ပြုပြီးသည်ရှိသော်။ ကတ္တရံ၊ ပြုတတ်သောသူသည်။
နဟိသမုပေက္ခတေ၊ တဖန်မရှုမကြည့်တတ်။ တသ္မာ၊ ထို့
ကြောင့်။ သဗ္ဗာနိ၊ ခပ်သိမ်းကုန်သော။ ကိစ္စာနိ၊ အမှုတို့ကို။
သာဝသေသေန၊ အကြွင်းအားဖြင့်။ ကာရယေ၊ ပြုရာ၏။

၁၄၆။ လောကေ၊ လောက၌။ တူလံ၊ လဲဝါသည်။ သလ္လ
ဟုကံ၊ ပေါ့၏။ တတော၊ ထို့ထက်။ စပလဇာတိကော၊
လျှပ်ပေါ်သောသူသည်။ သလ္လဟုကော၊ ပေါ့၏။ တတော၊
ထို့ထက်။ ဝုစ္ဆမနောဝါဒေ၊ ဆရာ-မိဘတို့၏ အဆုံးအမကို
မခံသောသူသည်။ သလ္လဟုကော၊ ပေါ့၏။ တတော၊ ထို့ထက်။
ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။ ပမာဒေါ၊
မေ့လျော့သောသူသည်။ သလ္လဟုကော၊ ပေါ့၏။

၁၄၇။ လောကေ၊ လောက၌။ ပါသာဏဆတ္တံ၊ ကျောက်
ထီးသည်။ ဂရုကံ၊ လေး၏။ တတော၊ ထို့ထက်။ ဒေဝါနံ၊
နတ်တို့၏။ အာစိက္ခဏံ၊ ပြောကြားခြင်းသည်။ ဂရုကံ၊ လေး၏။
တတော၊ ထို့ထက်။ ဝုစ္ဆနံ၊ ဆရာ-မိဘတို့၏။ ဩဝါဒေါ၊

အဆုံးအမသည်။ ဂရုကော၊ လေး၏။ တတော၊ ထို့ထက်။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဝစနံ၊ စကားတော်သည်။ ကရုကံ၊
လေး၏။

၁၄၈။ လောကေ၊ လောက၌။ ဒက္ခိဏဟတ္ထော၊ လကျာ
လက်ကား။ ကာယဿ၊ ကိုယ်၏။ ဒါသော၊ ကျွန်မည်၏။
တ္ထေ၊ ဤလကျာလက်၌။ ကဏိဋ္ဌကော၊ လက်သန်းကား။
ကဏ္ဍဃာနာနံ၊ နားနှာခေါင်းတို့၏၎င်း။ မက္ခဏံ၊ မျက်စိတို့၏
၎င်း။ ဒါသော၊ ကျွန်မည်၏။ ဝါမဟတ္ထော၊ လက်ဝဲလက်
သည်ကား။ ပါဒဒါသော၊ ခြေတို့၏ ကျွန်မည်၏။

၁၄၉။ တဗ္ဗလဿ၊ ကွမ်း၏။ မဇ္ဈေ၊ အလယ်ဖြစ်သော။
ပတ္တေ၊ အရှက်၌။ ကုဝေရော၊ ကုဝေရနတ်သည်။ သဒါ၊ အခါ
ခပ်သိမ်း။ ရက္ခတိ၊ စောင့်၏။ မူလမှီ၊ အရင်း၌။ ယက္ခော
ဘိလူးသည်။ ရက္ခတိ၊ စောင့်၏။ အဂ္ဂမှီ၊ အဖျား၌လည်း။
ကာလကဏ္ဍိ၊ ဒေဝမိစ္ဆာ နတ် ယုတ် မာ သည်။ ရက္ခတိ၊
စောင့်၏။ တသ္မာ၊ ထို့ကြောင့်။ တာနိ၊ ထိုအရင်းအဖျား
တို့ကို။ ဆိန္ဒုတော၊ ဖြတ်၍။ ဘုဉ္ဇေယျ၊ စားငြားအံ့။ သီရိဇေ၊
ကျက်သရေသည်သာလျှင်။ ပဝစုတိ၊ ပွား၏။

၁၅၀။ ဗြဟ္မာဝ၊ ဗြဟ္မာ သည် သာလျှင်။ သမ္ဗုဒ္ဓဏ္ဍ
ရက္ခော၊ သင်ပုန်းကို စောင့်၏။ ဗိဿဏော၊ ဗိဿဏ္ဍိနတ်
သည်လည်း။ အစ္စုရက္ခော၊ ကမ္မလောကို စောင့်၏။ တသ္မာဟိ

တသ္မာဇေ၊ သို့၊ ကြောင့်သာလျှင်၊ သိပ္ပါရမ္ဘာ၊ အတတ်သင်
 သော သူတို့သည်။ တေ၊ ထိုဗြဟ္မာ ဗိဿဏ္ဍိတို့ကို။ ပူဇယန္တု၊
 ပူဇော်ကုန်သတည်း။ သဒါ၊ အခါခပ်သိမ်း။ တံနရံ၊ ထိုပူဇော်
 တတ်သောသူကို။ မာနေန္တိ၊ မြတ်နိုးတတ်ကုန်၏။

၁၅၁။ ဂေါဏာ၊ နွားတို့သည်။ သဗ္ဗဂီဟိနံ၊ ခပ်သိမ်း
 သော လူတို့အား။ ဟိယသ္မာ၊ အကြင်ကြောင့်။ ပေါသကာ၊
 မွေးကျွေးတတ်ကုန်၏။ ဘောဂဒါယကာ၊ စည်းစိမ်ကို ပေး
 တတ်ကုန်၏။ တသ္မာဟိ တသ္မာဇေ၊ သို့၊ ကြောင့်သာလျှင်၊
 မာတာပိတု၊ အမိအဘကဲ့သို့။ တေ၊ ထိုနွားတို့ကို။ မာနယေ၊
 မြတ်နိုးရာ၏။ သက္ကဓရေယျ စ၊ အရိုအသေလည်း ပြုရာ၏။

၁၅၂။ ယေစ၊ အကြင်သူတို့ သည်လည်း။ ဂေါမံသံ၊
 နွားတို့၏အသားကို။ ခါဒန္တိ၊ စားကုန်၏၊ တေ၊ ထိုသူတို့သည်။
 မာတုမံသံ၊ အမိ၏အသားကိုသာလျှင်။ ခါဒယေ၊ စားသည်
 မည်ရာ၏။ တေသု၊ ထိုနွားတို့သည်။ မတေသု၊ သေကုန်သည်
 ရှိသော်။ ဂိဇ္ဈာနံ၊ ငွင်းတတို့အား။ ဒဒေ၊ ပေးရာ၏။ သော
 တေစ၊ ရေအယဉ်၌သော်လည်း။ ဝါဟယေ၊ မျှောရာ၏။

၁၅၃။ ဂုရု၊ ကြာသပတေးနေ့၌။ သိပ္ပါရမ္ဘော အတတ်
 ပညာ စ၍ သင်မှုကား။ သိဒ္ဓေါ၊ ပြီးစီး၏။ ရဝိ၊ သောကြာစ၊
 တနင်္ဂနွေနေ့ သောကြာနေ့၌ သင်မှုကား။ မဇ္ဈိမော၊ လျှစ်
 လျူရှိ၏။ ဗုဒ္ဓစန္ဒရော၊ ဗုဒ္ဓဟူးနေ့ တနင်းလာနေ့၌ သင်မှု
 ကား။ န သိပ္ပေါ၊ အတတ်မတတ်ရာ။ သောရီ အင်္ဂါစ၊ စနေ
 နေ့ အင်္ဂါနေ့၌ သင်မှုကား။ မရဏံ၊ သေရာ၏။

၁၅၄။ အဋ္ဌမိယံ၊ လဆန်း ရှစ်ရက် လဆုတ် ရှစ်ရက်
 နေ့၌ အတတ်ပညာသင်မှုကား။ ဂုရုဟန္တိ၊ ဆရာကိုသတ်သည်
 မည်၏။ စတုဒ္ဒသ၊ လဆန်း တဆယ်လေးရက် လဆုတ်
 တဆယ်လေးရက်နေ့၌ အတတ်ပညာ သင်မှုကား။ သိဿံ
 ဟန္တိ တပည့်ကို သတ်သည်မည်၏၊ ဒသသိပ္ပံ၊ လဆန်း ၁၀ ရက်
 လဆုတ် ၁၀ ရက်နေ့၌ အတတ်ပညာ သင်မှုကား။ သိပ္ပံ
 ဟန္တိ၊ အတတ်ကို သတ်သည်မည်၏။ ပုဏ္ဏမိ၊ လပြည့်နေ့၌
 အတတ်ပညာသင်မှုကား။ မာတာပိတာဟန္တိ အမိ အဘကို
 သတ်သည်မည်၏။

၁၅၅။ လောကေ၊ လောက၌။ သိပ္ပါရမ္ဘော၊ အတတ်
 ပညာ သင်သောသူသည်။ သတ္တ၊ လဆန်း ခုနစ်ရက် လဆုတ်
 ခုနစ်ရက်၌။ နာလိကံ၊ အုန်းသီးကို။ န ဘုဉ္ဇေ၊ မစားရာ။
 နဝမံ၊ ကိုးရက်မြောက်၌။ လာဗု၊ အိမ်ဗူးကို။ တထာ၊ ယို
 အတူ။ န ဘုဉ္ဇေ၊ မစားရာ။ ဒွါဒသ၊ တဆယ်နှစ်ရက်
 မြောက်၌။ ပြိန္ဒံ၊ ကင်းပိန်ကို။ နဘုဉ္ဇေ၊ မစားရာ။ တြံ၊
 သုံးရက်မြောက်၌။ မိနံ၊ ဟင်းမျိုးကို။ ဘုဉ္ဇေ၊ စားငြိမ်းအံ့။
 သိပ္ပံ၊ အတတ်သည်။ ဝိနသတိ၊ ပျောက်၏။

၁၅၆။ လောကေ၊ လောက၌။ ကုလအတ္ထံ၊ အမျိုး၏
 အကျိုးငှါ။ ဧကံ၊ တယောက်သောသူကို စဇေ၊ စွန့်ရာ၏။
 ဂါမအတ္ထံ၊ ရွာ၏အကျိုးငှါ။ ကုလံ၊ အမျိုးကို။ စဇေ၊ စွန့်ရာ၏။
 ဇနပဒအတ္ထံ၊ ဇနပုဒ်၏အကျိုးငှါ။ ဂါမံ၊ ရွာကို။ စဇေ၊ စွန့်
 ရာ၏။ အတ္တတ္ထံ၊ မိမိ၏အကျိုးငှါ။ ဇထဝိံ၊ မြေအလုံးကို။
 စဇေ၊ စွန့်ရာ၏။

၁၅၇။ လောကေ လောကဉ္စ။ သီဟော၊ ခြင်္သေ့သည်
 ၎င်း။ သပ္ပုရိသော၊ သူတော်ကောင်းသည်၎င်း။ ဂဇော၊
 ဆင်သည်၎င်း။ ဣမေ၊ ဤသူတို့သည်။ ဒေသံ၊ အကျိုးမရှိ
 သော အရပ်ကို။ ဩသဇ္ဇ၊ စွန့်၍။ ဂစ္ဆန္တိ၊ သွားကုန်၏။
 ကာကော၊ ကျီးသည်၎င်း။ ကာပုရိသော၊ ယုတ်မာသော
 ယောက်ျားသည်၎င်း။ မိဂေါ၊ သမင်သည်၎င်း။ ဣမေ၊ ဤ
 သတ္တဝါတို့သည်။ တတ္ထေဝ၊ ထို-မိကျင်လည်ရာ အရပ်၌
 သာလျှင်။ နိဓနံ၊ ပျက်စီးခြင်းသို့။ ယန္တိ၊ ရောက်ကုန်၏။

၁၅၈။ ယမ္ပိပဒေသေ၊ အကြင် အရပ်၌။ န မာနော
 မြတ်နိုးခြင်းမရှိ။ န ပေမံ၊ ချစ်ခြင်းလည်းမရှိ။ န စ ဗန္ဓဝါ
 အဆွခင်ပွန်းလည်းမရှိ။ ကောစိ၊ တစုံတယောက်သော။ နစ
 ဝိဇ္ဇာ ဝါဟော၊ အတတ်ပညာ သင်စိမ့်သော သူသည်မရှိ။
 တတ္ထ၊ ထိုအရပ်၌။ ဝသနံ၊ နေခြင်းကို။ နကရေ၊ မပြုရာ။

၁၅၉။ ပဏ္ဍိတော၊ ပညာရှိသဘောကား။ ဧကေန ပါ
 ဒေန လှမ်းသော ခြေတဘက်နှင့်တူသော အရပ်သစ်ကို မြှော်
 တင်းသောစိတ်ဖြင့်။ စရတိ၊ သွား၏။ ဧကေန ပါဒေန၊ ရပ်
 သောခြေတဘက်နှင့်တူသော အရပ်ဟောင်းကို မခွါသော
 စိတ်ဖြင့်။ တိဋ္ဌတိ၊ ရပ်၏။ ပရိဋ္ဌာနံ၊ အရပ်သစ်ကို။ အနိသမ္မ၊
 မစူးစန်းဘဲ။ ပုဗ္ဗမာလယံ၊ နေရပ်ဟောင်းကို။ န ဇဟ၊
 မစွန့်တည့်ရာ။

၁၆၀။ လောကေ၊ လောကဉ္စ၊ နေဓည ပယောဂေသု၊
 ဥစ္စာစပါး ရောင်းဝယ်သော အခါတို့၌၎င်း။ တထာ၊ ထိုမှ
 တပါး။ ဝိဒျာဂမေသုစ၊ အတတ်သင်သော အခါတို့၌၎င်း။

ဒုတိယသု၊ တမန်အစေအပါးခံသော အခါတို့၌၎င်း။ အပစာ
ရေသု၊ မေထုန်မှီစံသော အခါတို့၌၎င်း။ တဒါတေ သုကာ
လေသု၊ ထို-အခါတို့၌။ လဇ္ဇော၊ အရှက်အကြောက်ကို။ စဇ္ဇော၊
စွန့်အပ်သည်။ ဘဝေ၊ ဖြစ်၏။

၁၆၃။ ထိနံ၊ မိန်းမတို့၏။ အာဟာရော၊ အစာစား
ခြင်းကား။ ပုရိသာနံ၊ ယောက်ျားတို့ထက်။ ဒွိဂုဏော၊ ရှစ်ဆ
လွန်သည်။ ဘဝေ၊ ဖြစ်၏။ ဗုဒ္ဓိစာပိ၊ ပညာသည်လည်း။
စတုဂ္ဂုဏော၊ လေးဆ လွန်၏။ ဝ'ယာမော၊ လုံ့လကား။
ဆဂ္ဂုဏော၊ ခြောက်ဆလွန်သည်။ ဟောတိ၊ ဖြစ်၏။ ကာမော
တု၊ ကာမဂုဏ်ကို တပ်မက်ခြင်းကား။ အဋ္ဌဂုဏော၊ ရှစ်ဆ
လွန်သည်။ ဘဝေ၊ ဖြစ်၏။

၁၆၄။ လောကေ၊ လောက၌။ ဥစ္ဆု၊ ကြံသည်။ အဂ္ဂ
တော၊ အဖျားမှ။ ကမေန၊ အစဉ်သဖြင့်။ ပဗ္ဗေ ပဗ္ဗေ၊ အဆစ်
တိုင်း အဆစ်တိုင်း။ ဝိသေသ ရသဝါ၊ လွန်သော ထူးသော
အရသာရှိသည်။ ဟောတိ၊ ဖြစ်၏။ သုမေတ္တိကော၊ ခင်ပွန်း
ကောင်းဖြစ်သော။ သါရ၊ သူတော်သူမြတ်သည်လည်း။ တထိ၊
ထိုကြံ၏အဖျားမှ အရင်းတိုင်အောင် လွန်၍ လွန်၍ ချီသည်
နှင့်တူ၏။ ဒုဇ္ဇေနော၊ ယုတ်မာသောအဆွေခင်ပွန်းသည်ကား။
ဝိပရိတောဝ၊ အရင်းအစသာချီ၍ အဖျားတိုင်လတ်သော်
မချီသော ကြံ၏ သဘောနှင့်တူ၏။

၁၆၅။ ကဿကော၊ လယ်လုပ်သော သူသည်၎င်း။
ဝါဏီဇော၊ ကုန်သည်သည်၎င်း။ အမဝစ္စော၊ အမတ်သည်၎င်း။

သုတသီလဝါ၊ အကြားအမြင် သိတင်း သီလနှင့် စုံသော၊
သမဏော ရဟန်းသည်၎င်း။ တေသု၊ ထိုလေးပါးတို့သည်။
ဝိပုလဇာတေသု၊ ပြန့်ပြောစွာ ဖြစ်ကုန်လတ်သော်။ ရဋ္ဌံပိ၊
နိုင်ငံသည်လည်း။ ဝိပုလံ၊ ပြန့်ပြောသည်။ သိယာ၊ ဖြစ်ရာ၏။

၁၆၄။ အသဇ္ဈာယ၊ မသရဇ္ဈာယ်သော သူအား။ မန္တ၊
ပညာသည်။ မလာ၊ ပျက်၏။ အနုဋ္ဌာနံ၊ ထကြွလုံ့လ ဝီရိယ
မရှိသောသူတို့၏။ သရာ၊ အိမ်သည်။ မလာ၊ ညစ်နွမ်းပျက်
စီး၏။ ဝဏ္ဏဿ၊ အဆင်းလှသောသူအား။ ကောသဇ္ဇံ၊
ပျင်းရိခြင်းသည်။ မလံ၊ အညစ်အကြေးတည်း။ ရက္ခတော၊
အိန္ဒြေကို စောင့်ရှောက်သော ရဟန်းအား။ ပမာဒေါ၊ မေ့
လျော့ခြင်းသည်။ မလံ၊ အညစ်အကြေးတည်း။

၁၆၅။ လောကေ၊ လောက၌။ ဟိနာနံ၊ ချို့သော
လုံ့လ ရှိကုန်သော။ ဇနာနံ၊ လူတို့၏ ဝိတ္တံ၊ ဥစ္စာကား။
ဝီရာနံ၊ ကြီးသော လုံ့လရှိကုန်သော သူတို့၏ သာလျှင်။
သန္တကတ္တံ၊ ဥစ္စာ၏အဖြစ်သို့။ ဂစ္ဆတေ၊ ရောက်တတ်၏။
ဟိနာဇနာ၊ ယုတ်မာသော သူတို့သည်။ ပုဗ္ဗကမ္မပ္ပဓာနာတိ၊
ရှေးကံသာပဓာနဟု။ ဝဒန္တိစ၊ ဆိုကုန်သလျှင်ကတည်း။

၁၆၆။ ဓီရာ၊ ပညာရှိတို့ကား။ ဧဝံ၊ ဤသို့။ န ဝဒန္တိ၊
မဆိုကုန်။ သဗ္ဗကမ္မေ၊ ခပ်သိမ်းသော အမှုကိစ္စတို့ကို။ ဝါယ
မိံသု၊ လုံ့လပြုကုန်သည် သာလျှင်တည်း။ စေ၊ အကယ်၍။

တံကမ္မံ၊ ထိုအမှုသည်။ နသိဇ္ဈဘိ၊ မပြီးခဲ့အံ့။ အဖလံဇေ၊
ရည်တိုင်း အကျိုးမဖြစ်ရုံသည်သာလျှင်ကတည်း။ ကိံဒေါ
သော၊ အဘယ်အပြစ်ရှိအံ့နည်း။

၁၆၇။ ယောနယော၊ အကြင်ယောက်ျား-မိန်းမသည်
နိစ္စကုလံ၊ နိမ့်သော အမျိုး၌လည်း ဖြစ်၏။ နိပ္ပညဝါ၊ နှုတ်
ပညာ လက်ပညာအတတ်လည်းမရှိ။ နိရူပံ၊ အရုပ်အရည်လည်း
မတင့်တယ်။ နိဗလံသမံ၊ အစွမ်းအားလည်းမရှိ။ တထာပီ၊
ထိုသို့အပြစ်ထင်သော်လည်း။ ဣမံ ကာလံ၊ ဤကာလကား။
ဆုတ္တကာလံ၊ ကာလဆုတ်တည်း။ နေမေဝ၊ ဥစ္စာသည်သာ
လျှင်။ ဝိသေသကံ၊ အထူးပြုသော ကာလတည်း။

ပကိဏ္ဍက ကဏ္ဍော ရောပြွမ်း၍ ဆိုရာဖြစ်သော အခဏ်းသည်
နိဋ္ဌိတော ပြီးပြီ။

.....*.....

နိဂုံး

ပဏ္ဍိတော ကဏ္ဍော၊ ပညာရှိကို ဆိုရာ အပိုင်း၎င်း။ သုဇ
နော ကဏ္ဍော၊ သူတော်ကောင်းကိုဆိုရာအပိုင်း၎င်း။ ဒုဇ္ဇနော၊
သူယုတ်ကို ဆိုရာအပိုင်း၎င်း။ မိတ္တ ဣတ္ထိစ၊ အဆွေခင်ပွန်းကို
ဆိုရာအပိုင်း မိန်းမကို ဆိုရာအပိုင်း၎င်း။ ရာဇ ပကိဏ္ဍကောစ၊
မင်းကိုဆိုရာအပိုင်း ရောပြွမ်းသောစကားကိုဆိုရာအပိုင်း၎င်း။

ဣတိ၊ ဤသို့။ သတ္တကဏ္ဍဝိဘူသိနော၊ ခုနစ်ပိုင်းတို့ဖြင့်တန်ဆာ
 ဆင်အပ်သော လောကနီတိ ကျမ်း၏။ စက္ကိန္ဒာဘိ သိရီနာ
 စက္ကိန္ဒာဘိသိရီ သဒ္ဓိမ္မ ဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရုအမည်
 ရှိတော်မူသော မဟာအောင်မြေ ဘုရား အံ့ အံ့ ကျောင်း ဆရာ
 တော်သည်။ သော ဓိ တော၊ သုတ်သင်အပ်သော။ အယံ
 လောကနီတိ နိဿယော၊ ဤလောကနီတိ နိဿယသည်။
 ကာသိကေသတေ ဆနောတျံ၊ ၁၁၉၆ - ခု၊ ဒုတိယာသဠေ၊
 ဒုတိယ ဝါဆိုလ၌။ ကာလသတ္တမ အာဒိဟေ၊ လပြည့်ကျော်
 ခုနစ်ရက်တနင်္ဂနွေနေ့၌။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။

(လောကနီတိအနက်ပြီး၏)

ပရိတ်ကြီးပါဠိ ၁၁-သုတ်

- (၁) သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမေက္ခဒံ။
- (၂) ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။
- (၃) နမော တဿ ဘဂဝတော အရဟတော သမ္ဗု
သဗ္ဗုဒ္ဓဿ။
- (၄) ယေ သန္တာ သန္တစိတ္တာ တိသရဏသရဏာ။
တ္ထေ လောကန္တရေဝါ ဘုဗ္ဗာ ဘုဗ္ဗာ စ ဒေဝါ။
ဂုဏ ဂဏ ဂဟဏ ဗျာဝဋ်သ ဗုဗ္ဗကာလံ။
ဇေတ အာယန္တု ဒေဝါ၊ ဝရ ကနက မယေ၊
မေရုရာဇေ ဝသန္တော သန္တောသဟေတု၊
မုနိဝရဝစနံ၊ သောကုမဂ္ဂံ သမဂ္ဂါ။
- (၅) သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါစ ဗြဟ္မဇနာ၊
ယံ အဓမ္မေ ကာကံ ဂုဏံ၊ သဗ္ဗသမ္ဗုဒ္ဓိသမာဓကံ။
- (၆) သဗ္ဗေ ကံ အနုမောဒိက္ခာ၊ သမဂ္ဂါ သာသဇနေ ရတာ၊
ဗမာဒရဟိတါ ဟောန္တု၊ အာရက္ခာသု ဝိသေသတေ၊
- (၇) သာသနဿ စ လောကဿ၊ လူစံ အဝတု သဗ္ဗဒါ။
သာသနဗ္ဗိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
- (၈) သဒ္ဓိံ ဟောန္တု၊ သုခံ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တဇနာ၊
အနိဿာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

- (၉) ရာဇတော ဝါ၊ စောရတော ဝါ၊
 မနုဿတော ဝါ၊ အမနုဿတော ဝါ၊
 အဂ္ဂိတော ဝါ၊ ဥဒကတော ဝါ၊
 ပိဿာစတော ဝါ၊ ခါဏုကတော ဝါ၊
 ကဏ္ဍကတော ဝါ၊ နက္ခတ္တတော ဝါ၊
 ဇနပဒရောဂတော ဝါ၊ အသဒ္ဓမ္မတော ဝါ၊
 အသန္တိဋ္ဌိတော ဝါ၊ အသပ္ပုရိသတော ဝါ၊
 စဏ္ဍဟတ္တိ အဿ မိဂ ဂေါဏ ကုက္ကုရ၊
 အဟိ ဝိစ္ဆိက မဏိ သပ္ပဒိပိ၊
 အစ္ဆ တရစ္ဆ သုကရ မဟိံသ ယက္ခ ရက္ခာသာဒိဟိ၊
 နာနာဘယတော ဝါ၊ နာနာရောဂတော ဝါ၊
 နာနာဥပဒ္ဒဝတော ဝါ၊ အာရက္ခံ ဂဏ္ဍန္တု၊

.....

၁-မင်္ဂလသုတ်

- (၁၀) ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ၊
 သေဏှာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။
- (၁၁) ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပ ဝိနာသနံ၊
 သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
- (၁၂) ဧဝံ မေ သုတံ၊
 ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ၊
 ဝိဟရတိ ဇေတဝနေ၊
 အနာထ ပိဏ္ဍိကဿ အာရမေ။
 အထ ခေါ အညတရာ ဒေဝတာ၊

အဘိက္ကန္တာယ ရတ္တိတာ အဘိက္ကန္တာ ဝဏ္ဏာ၊
 ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ။
 ယေန ဘဂဝါ တေ နုပသင်္ကမိ၊
 ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါ ဒေတွာ၊
 ကေမန္တံ အဋ္ဌာသိ၊ ကေမန္တံ ငြိတာ ခေါ၊
 သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

- (၁၃) ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယံ၊
 အာကင်္ခမာနာ သောတ္ထာနံ ပြုဟိ၊ မင်္ဂလ မုတ္တမံ။
- (၁၄) အသေဝနာ စ ဗာလနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ၊
 ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
- (၁၅) မဋ္ဌိရူပ ဒေသ ဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊
 အတ္တသမ္မာ ပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
- (၁၆) ဘာဟုဿစူဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော၊
 သုဘာသိတာ စ ယာဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
- (၁၇) မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော၊
 အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
- (၁၈) ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော၊
 အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
- (၁၉) အာရတီ ဝိရတီ ပါပါ၊ မဇ္ဇေပါနာ စ သံယမော၊
 အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

- (၂၀) ဂါရဝေါစ နိဝါတောစ၊ သန္တုဋ္ဌိစ ကတညုတ၊
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
- (၂၁) ခန္တီစ သောဝစယတ္တာ၊ သမဏာနဉ္စ ဒဿနံ၊
ကာလေန ဓမ္မသာကတ္ထ၊ ဧတံ မင်္ဂလမုတ္တမံ။
- (၂၂) တပေါစ မြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာနသန္တိကိရိယာ စ ဧတံ မင်္ဂလမုတ္တမံ။
- (၂၃) ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ၊
အသောကံ ဝိရဇံ ခေမံ ဧတံ မင်္ဂလမုတ္တမံ။
- (၂၄) တောဒိသာနိ ကတုာန၊ သဗ္ဗတ္ထ မပရာဇိတာ၊
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

[မင်္ဂလသုတ္တံ-နိဋ္ဌိတံ]

.....X.....

၂-ရတနသုတ်

- (၂၅) ပဏိဓါနတော ပဌာယ၊
တထာဂတဿ ဒဿ ပါရမိယော၊
ဒဿပပါရမိယော ဒဿ ပရမတ္ထပါရမိယောတိ၊
သမတ္ထိံသ ပါရမိယော ပဉ္စ မဟာပရိစ္စာဂေ၊
လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ၊
တိဿော စရိယာယော ပဉ္စမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
ဇာတိံ အဘိနိက္ခမနံ ပဓါနစရိယံ။
ဗေါဓိပလ္လင်္ဂေ မါရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓံ

ဓမ္မစက္ခုပွဝတ္ထံ နဝ လောကုတ္တရဓမ္မေတိ၊
 သဗ္ဗေပိမေဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ၊
 ဝေသာလိယာ တီသု ပါကာရန္တရေသု၊
 တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
 အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုည စိတ္တံ၊
 ဥပဋ္ဌပေတွာ -

(၂၆) ကောဋ္ဌိသတသဟဿေသု၊ စက္ကဝါဠေသု ဒေဝတာ၊
 ယဿဏံ ပဋ္ဌိဂ္ဂဏန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။

(၂၇) ရောဂါမနုဿဒုဗ္ဘိက္ခု၊ သမ္ဘုတံ တိဝိဓံ ဘယံ၊
 ခိပ္ပ မန္တရဓာပေသိ၊ ပရိတ္တံ တံ ဘဏာမဟေ။

(၂၈) ယာနီဓ ဘူတာနိ သမာဂတာနိ၊
 ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
 သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊
 အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

(၂၉) တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊
 မေတ္တံ ကရေထ မာနုသိယာ ပဇာယ။
 ဒိဝါစ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊
 တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

(၃၀) ယံ ကိဉ္စ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
 သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
 န နော သမံ အတ္ထိ တတာဂတေန၊

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၃၁) ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနီ သမာဟိတော၊
န တေန ဓမ္မေန သမတ္ထိ ကိဉ္ဇိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၃၂) ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယံ သုစိံ၊
သမာဓိ မာနန္တရိကည မာဟု။
သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၃၃) ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္တာ၊
စတ္တာနိ တောနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေ သုဒိန္နာနိ မဟပ္ပလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၃၄) ယေ သုပ္ပယုတ္တာ မနဿ ဒဋ္ဌေန၊
နိက္ကာမိနော ဂေါတမ သာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယ၊
လဒ္ဓါ မုဋ္ဌာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၃၅) ယထိန္ဒ ခဓိလော ပထဝိသိတော သိယာ၊
စတုဗ္ဗိ ဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ဝဒါမိ၊
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၃၆) ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊
ဂဗ္ဘိရ ပညေန သုဒေသိတာနိ။
ကိဉ္ဇာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၃၇) သဟာဝဿ ဒဿန သမ္ပဒါယ၊
တယဿ ဓမ္မာ ဇဟိတာ ဘဝန္တိ။
သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္ဇိ။

(၃၈) စတုဟပါယေဟိ စ ဝိပ္ပမုတ္တော၊
ဆစ္စာဘိဋ္ဌာနာနိ အဘဗ္ဗ ကာတု။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၃၉) ကိဉ္ဇာပိ သော၊ ကမ္မ ကရေတိ ပါပကံ၊
 ကာယေန ဝါစာ ဥဒ စေတသာ ဝါ၊
 အဘဗ္ဗသော တဏှ ပံဋ္ဌိန္ဒဒါယ၊
 အဘဗ္ဗတာ ဒိဌပဒဿ ဝုတ္တာ။
 ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
 ဧတေန သစ္စေန သုဝတ္ထိံ ဟောတု။

(၄၀) ဝနပ္ပဂုဓေ ယထ ဖုဿိတဂ္ဂေ၊
 ဂိမ္ဘာန မာသေ ပထမသ္မိံ ဂိမ္မေ။
 တထူပမံ ဓမ္မဝရံ အဒေသယံ၊
 နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
 ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
 ဧတေန သစ္စေန သုဝတ္ထိံ ဟောတု။

(၄၁) ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊
 အနုတ္တရော ဓမ္မဝရံ အဒေသယံ။
 ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
 ဧတေန သစ္စေန သုဝတ္ထိံ ဟောတု။

(၄၂) ဒိဏံ ပုရာဏံ နဝ နတ္ထိံ သမ္ဘဝံ၊
 ဝိရတ္တစိတ္တာယတိကေ ဘဝသ္မိံ၊
 တေ ခဏဗီဇာ၊ အဝိရုဠိံ ဆန္ဒာ၊
 နိဗ္ဗန္တိ ဓီရာ ယထာယံ ပဓိပေါ။
 ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
 ဧတေန သစ္စေန သုဝတ္ထိံ ဟောတု။

(၄၃) ယာနီဓ ဘူတာနိ သမာဂတာနိ၊
 ဘုမ္မာနိ ဝါယာနိ ဝ အန္တလိက္ခေ။
 တထာဂတံ ဒေဝမန္တဿပူဇိတံ၊
 ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

(၄၄) ယာနီဓ ဘူတာနိ သမာဂတာနိ၊
 ဘုမ္မာနိ ဝါယာနိ ဝ အန္တလိက္ခေ။
 တထာဂတံ ဒေဝမန္တဿပူဇိတံ၊
 ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

(၄၅) ယာနီဓ ဘူတာနိ သမာဂတာနိ၊
 ဘုမ္မာနိ ဝါယာနိ ဝ အန္တလိက္ခေ။
 တထာဂတံ ဒေဝမန္တဿပူဇိတံ၊
 သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
 [ရတနသုတ္တံ-နိဠိတံ]

.....X.....

၃-မေတ္တသုတ်။

(၄၆) ယဿနုဘာဝတော ယက္ခာ၊
 နေဝ ဒဿေန္တိ ဘိသနံ။
 ယမိ စေဓါနုယုဉ္ဇန္တော၊
 ရတ္တန္တိ မတန္တိ တော။

(၄၇) သုခံ သုပတိ သုတ္တော စ၊
 ပါပံ ကိဉ္ဇံ န ပဿတိ။
 ဧဝမာဒိဂုံဏှပေတံ၊
 ပရိတ္တံ တံ ဘဏာမ ဟေ။

(ပဉ္စမအကြိမ်ပြောက်)

- (၄၈) ကရုဏီယ မတ္တကုသလေန၊
ယန္တိ သန္တိ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇ္ဇ စ သုဟုဇ္ဇ စ၊
သုဝစော စဿ မုဒု အနုတိမာနိ။
- (၄၉) သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂစ္ဆော ကုလေသု နန္ဒဂိဇ္ဈေ။
- (၅၀) န စ ခုဒ္ဒ မာစရေ ကိဉ္ဇိ။
ယေန ဝိညု ပရေ ဥပဝဒေယျံ။
သုခိနောစ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
- (၅၁) ယေ ကေစိ ပါဏ ဘူတတ္ထိ၊
တဿ ဝါ ထာဝရာ ဝ နဝသေဿ။
ဒိဿ ဝါ ယေ ဝ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
- (၅၂) ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊
ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသိ ဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
- (၅၃) န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္တစိ န ကိဉ္ဇိ။

ဗျာရောသနာ ပဋိသသည၊
နာည မညဿ ဒုက္ခ မိစ္ဆေယျ။

(၅၄) မာတာ ယထာ နိယံ ပုတ္တ၊
မာယုသာ ကေပုတ္တ မနုရက္ခေ။
ဝေဓိံ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

(၅၅) မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓိံ အဓော စ တိရိယဉ္စ၊
အသမ္မာဓံ အဝေရ မသပတ္တံ။

(၅၆) တိဋ္ဌံ စရံ နိသိန္ဒော ဝ၊
သယာနော ယာဝတဿ ဝိတမိဒ္ဓေါ။
ဇေတံ သတိံ အဓိဋ္ဌေယျ၊
ဗြဟ္မမေတံ ဝိဟာရ မိမ မာဟု။

(၅၇) ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ။
န ဟိ ဇာတုဂ္ဂပ္ပသေယျ ပုန ရေတိ။

[မေတ္တသုတ်-နိဋ္ဌိတံ]

..... x

၄-ခန္ဓသုတ်။

(၅၈) သဗ္ဗ သိဝိသ ဇာတိနံ၊
ဒိဗ္ဗမန္တာ ဂတံ ဝိယ။

ယံ နာသေတိ ဝိသံ ဃောရံ၊
သေသဉ္စာပိ ပရိဿယံ။

(၅၉) အာဏာခေတ္တမှို သဗ္ဗတ္ထ၊
သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

(၆၀) ဝိရူပပေက္ခေဟိ မေ မေတ္တံ၊
မေတ္တံ ရောပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊
မေတ္တံ ကဏှာဂေါတမကေဟိ စ။

(၆၁) အပါဒကေဟိ မေ မေတ္တံ၊
မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊
မေတ္တံ ဗဟုပ္ပဒေဟိ မေ။

(၆၂) မာ မံ အပါဒကော ဟိံသိ၊
မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊
မာ မံ ဟိံသိ ဗဟုပ္ပဒေါ။

(၆၃) သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊
သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တ၊
မာ ကိဉ္ဇေ ပါပ မာဂမာ။

(၆၄) အပ္ပမာဏော ဗုဒ္ဓေါ၊
 အပ္ပမာဏော ဓမ္မော။
 အပ္ပမာဏော သံသော၊
 ပမာဏဝန္တာနိ သရီသပါနိ။
 အဟိ ဝိစ္ဆိကာ သတပဒ္ဓိ၊
 ဥဏ္ဏနာဘိ သရဗု မူသိကာ။

(၆၅) ယတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ၊
 ပဋိက္ခမန္တု ဘူတာနိ။
 သောဟံ နာမော ဘဂဝတော၊
 နမော သတ္တန္တံ သမ္မာသမ္ဗုဒ္ဓါနိ။
 [ခန္ဓသုတ္တံ-နိဠိတံ]

.....X.....

၅-မောရသုတ်

(၆၆) ပုရေန္တံ ဗောဓိသမ္ဘာရေ၊
 နိဗ္ဗုတ္တံ မောရယောနိယံ။
 ယေန သံဝိဟိတာရက္ခံ၊
 မဟာသတ္တံ ဝနေစရာ။

(၆၇) စိရဿံ ဝါယမန္တာပိ၊
 နေဝ သက္ခိံသု ဂဏ္ဍိတု။
 ဗြဟ္မမန္တန္တိ အက္ခာတံ၊
 ပရိတ္တံ တံ ဘဏာမ ဟေ။

- (၆၈) ဥဒေတယံ စက္ခုမာ ကေရာဇာ၊
 ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။
 တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊
 တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဋီဝသံ။
- (၆၉) ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
 တေ မေ နမော တေ စမံ ပါလယန္တု။
 နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
 နမော ဝိမုတ္တာနံ နမောဝိမုတ္တိယာ။
 ဣမံ သော ပရိတ္တံ ကတော၊
 မောရော စရတိ သေနာ။
- (၇၀) အပေတယံ စက္ခုမာ ကေရာဇာ၊
 ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။
 တံ တံ နမဿာမိ ဟရိဿ ဝဏ္ဏံ ပထဝိပ္ပဘာသံ၊
 တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
- (၇၁) ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
 တေ မေ နမော တေ စမံ ပါလယန္တု။
 နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
 နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
 ဣမံ သော ပရိတ္တံ ကတော၊
 မောရော ဝါသ မကပ္ပယံ။

[မောရသုတ္တံ-နိဋ္ဌိတံ]

၆-စဉ်သုတ်။

- (၇၂) ပူရေန္တံ ဗောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊
မဟာသတ္တံ ဝိဝဇ္ဇယိ။
- (၇၃) ထေရဿ သာရိပုတ္တဿ၊
လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊
ပရိတ္တံ တံဘဏာမ ဟေ။
- (၇၄) အတ္ထိ လောကေ သီလဂုဏော၊
သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊
သစ္စကိရိယ မနုတ္တရံ။
- (၇၅) အာဝဇ္ဇေတွာ ဓမ္မဗလံ၊
သရိတွာ ပုဗ္ဗတေ ဇိနေ။
သစ္စ ဗလ မဝဿာယ၊
သစ္စကိရိယ မကာသဟံ။
- (၇၆) သန္တိ ပက္ခာ အပတနာ၊
သန္တိ ပါဒါ အဝဉ္ဇနာ။
မာတာ ပိတာစ နိက္ခန္ဓာ၊
ဇာတဝေဒ ပဋိက္ကမ။

- (၇၇) သဟ သစ္စေ ကတေ မယျံ၊
မဟာပဇ္ဇလိတော သိခဓိ။
ဝဇ္ဇေသိ သောဠသ ကရိသာနိ၊
ဥဒက္ခံ ပတှာ ယထာ သိခဓိ။
သစ္စေန မေ သမော နတ္ထိ၊
သော မေ သစ္စပါရမီ။

[ဝဇ္ဇသုတ္တံ - နိဠိတံ]

.....*.....

၇-ဇေဂ္ဂသုတ်

- (၇၈) ယဿာနုဿရဏေနာပိ၊
အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌ မဓိဂစ္ဆန္တိ၊
ဘူမိယံ ဝိယ သဗ္ဗာထာ။
- (၇၉) သဗ္ဗုပဒ္ဒဝ ဇာလမ္ဘာ၊
ယက္ခစောရာဒိသမ္ဘဝါ။
ဂဏနာ န စ မုတ္တိာနံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
- (၈၀) ဧဝံ မေသုတံ၊
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ။
ဝိဟရတိ ဇေတဝနေ၊
အနာထပိဏ္ဍိကဿ အာရာမေ။
- (၈၁) တတြာ ခေါ ဘဂဝါ ဘိက္ခု။ အာမန္တေသိ၊
ဘိက္ခဝေါတိ။

ဘဒ္ဒန္တေတိ တေ ဘိက္ခုနု ဘဂဝတော ပစ္စုဆာသု၊
ဘဂဝါ တေဒဝေါစ၊

ဘူတပုဗ္ဗံ ဘိက္ခဝေ ဒေဝါ သုရသင်္ဂါမော၊
သမုပဗျူဠော အဟောသိ၊

အထ ခေါဘိက္ခဝေ သက္ကော ဒေဝါန မိန္ဒော။
ဒေဝေ တာဝတိံ သေ အာမန္တေသိ၊

သစေ မာရိသာ ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ။
ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ လောမဟံသော ဝါ၊
မမေဝ တသ္မိံ သမယေ ဓဇ္ဇေ ဥလောကေယျာထ၊
မမံ ဟိ ဝေါဓဇ္ဇေ ဥလ္လောကယတံ၊

ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ။
လောမဟံသော ဝါ၊ သော ပဟိယိဿတိ။

(၈၂) နော စေ မေ ဓဇ္ဇေ ဥလ္လောကေယျာထ၊
အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇ္ဇေ
ဥလ္လောကေယျာထ။
ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇ္ဇေ
ဥလ္လောကယတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ။
လောမဟံသော ဝါ၊ သော ပဟိယိဿတိ။

(၈၃) နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇ္ဇေ
ဥလ္လောကေယျာထ။
အထ ဝရုဏဿ ဒေဝရာဇဿ ဓဇ္ဇေ
ဥလ္လောကေယျာထ။

ဝရုဏဿ ဟိဝေါ ဒေဝရာဇဿ ဇေဂ္ဂံ
ဥလ္လောကယတံ၊

ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ၊
လောမဟံသော ဝါ၊ သော ပဟိယိဿတိ။

(၈၄) နော စေ ဝရုဏဿ ဒေဝရာဇဿ ဇေဂ္ဂံ
ဥလ္လောကေယျာထ။

အထ ဤသာနဿ ဒေဝရာဇဿ ဇေဂ္ဂံ
ဥလ္လောကေယထ။

ဤသာနဿ ဟိဝေါ ဒေဝရာဇဿ ဇေဂ္ဂံ
ဥလ္လောကယတံ။

ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ လောမဟံ
သော ဝါ၊ သော ပဟိ ယိဿတိ တိ။

(၈၅) တံ ခေါ ပန ဘိက္ခဝေ
သက္ကဿ ဝါ ဒေဝါနမိန္ဒဿ ဇေဂ္ဂံ
ဥလ္လောကယတံ၊

ပဇာပတိဿ ဝါ ဒေဝရာဇဿ ဇေဂ္ဂံ
ဥလ္လောကယတံ၊

ဝရုဏဿ ဝါ ဒေဝရာဇဿ ဇေဂ္ဂံ
ဥလ္လောကယတံ၊

ဤသာနဿ ဝါ ဒေဝရာဇဿ ဇေဂ္ဂံ
ဥလ္လောကယတံ၊

ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ
လောမဟံသော ဝါ၊

သော ပဟိယေထာပိ နော ပဟိယေထ။

- (၈၆) တံ ကိဿ ဟေတု
သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော
အဝိတရာဂေါ အဝိတဒေါသော အဝိတမောဟော
ဘီရု ဆဒ္ဓိ ဥတြာသိ ပလာယတိ။
- (၈၇) အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ၊
သစေ တုမှာကံ ဘိက္ခဝေ အရည ဂတာနံ ဝါ၊
ရုက္ခမူလဂတာနံ ဝါ သုညဂါရဂဟာနံ ဝါ ဥပ္ပဇ္ဇေယျ၊
ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ လောမဟံသော ဝါ၊
မမေဝ တသ္မိံ သမယေ အနုဿရေယျာယ။
- (၈၈) ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသဗ္ဗုဒ္ဓေါ၊
ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒ္ဓု၊
အနုတ္တရော ပုရိသ ဓမ္မသာရထိ၊
သတ္တာဒေဝ မနုဿာနံ ဗုဒ္ဓေါ ဘဂဝါ တိ။
- (၈၉) မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ
လောမဟံသော ဝါ၊ သော ပဟတိယိဿတိ။
- (၉၀) နော စေ မံ အနုဿရေယျာယ၊
အထ ထမ္ပံ အနုဿရေယျာယ။
- (၉၁) သုက္ခာတော ဘဂဝတာ ဓမ္မော၊
သန္တိဋ္ဌိကော အကာလိနော၊
ဟေ ပဿိကော ဩပါနေယျိကော၊
ပစ္စတ္တံ ဒေဒိတဗ္ဗော ဝိညုဟိတိ။

(၉၂) ဓမ္မံ ဟိ ဝေဂါ ဘိက္ခဝေ အနုဿရတံ၊
 ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ၊
 လောမဟံသော ဝါ၊ သော ပဟိယိဿတိ။

(၉၃) နောစေ ဓမ္မံ အနုဿရေယျာထ၊
 အထ သံဃံ အနုဿရေယျာထ။

(၉၄) သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊
 ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊
 ဥာယုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊
 သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊
 ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌ ပုရိသ ပုဂ္ဂလာ၊
 သေ ဘဂဝတော သာဝက သံဃော၊

အာဟုနေယျော ပါဟုနေယျော
 ဒက္ခိနေယျော အဉ္ဇလိကရဏိယော
 အနုတ္တရံ ပုညဓေတ္တံ လောကဿာတိ။

(၉၅) သံဃံ ဟိ ဝေဂါ ဘိက္ခဝေ အနုဿရတံ၊
 ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ၊
 လောမဟံသော ဝါ၊ သော ပဟိယိဿတိ။

(၉၆) တံ ကိဿ ဟေတု၊
 တထာဂတော ဟိ ဘိက္ခဝေ
 အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊
 ဝိတရာဂေါ ဝိတဒေါသော
 ဝိတ မောဟော၊
 အဘိဇ္ဈ အဆမ္ဘိ အနုတြာသိ
 အပလာ ယိတိ။

(၉၇) ဣဒမဝေါစ ဘဂဝါ၊
ဣဒံ ဝတုာန သုဂတော၊
အထာပရံ တေဒဝေါစ သတ္ထာ။

(၉၈) အရညေ ရုက္ခမူလေ ဝါ၊
သုညာဂါရေဝ ဘိက္ခဝေါ၊
အနုဿရေထ သမ္ပုဒ္ဓံ၊
ဘယံ တုမ္ဘာကံ နော သိယာ။

(၉၉) နော စေ ဗုဒ္ဓံ သရေယျာထ၊
လောကဇေဋ္ဌံ နရာသဘံ။
အထ ဓမ္မံ သရေယျာထ၊
နိယျာနိကံ သုဒ္ဓေသိတံ။

(၁၀၀) နော စေ ဓမ္မံ သရေယျာထ၊
နိယျာနိကံ သုဒ္ဓေသိတံ၊
အထ သံဃံ သရေယျာထ၊
ပုညခေတ္တံ အနုတ္တရံ။

(၁၀၁) ဧဝံ ဗုဒ္ဓံ သရန္တုာနံ၊
ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။
ဘယံ ဝါ ဆမ္ဘိတတ္ထံ ဝါ၊
လောမဟံသော န ဟေဿတိ။

[ဓဇဂ္ဂသုတ္တံ နိဌိတံ]

ဂ-အာဠာနာဠိယသုတ်။

- (၁၀၂) အပ္ပသန္ဓေဟိ နာထဿ၊
သာသနေ သာဓုသမ္ပတေ။
အမနုဿေဟိ စဇ္ဈေဟိ၊
သဒါ ကိဗ္ဗံသ ကာရိဘိ။
- (၁၀၃) ပရိသာနံ စတဿန္တံ၊
အဟိံသာယ စ ဂုတ္တိယာ၊
ယံ ဒေသေသိ မဟာဝီရော၊
ပရိတ္တံ တံ ဘဏာမ ဟေ။
- (၁၀၄) ဝိပဿိဿ စ နမတ္ထု၊
စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊
သဗ္ဗဘူတာ နုကမ္ပိနော။
- (၁၀၅) ဝေဿဘူဿ စ နမတ္ထု၊
နာတကဿ တပဿိနော။
နမတ္ထု ကကုသန္ဓဿ၊
မာရသေနာ ပမဒ္ဒိနော။
- (၁၀၆) ကောဏာဂနမဿ နမတ္ထု၊
ဗြဟ္မဏဿ ဝုသီမတော။
ကဿပဿ စ နမတ္ထု၊
ဝိပ္ပမုတ္တဿ သဗ္ဗမိ။
- (၁၀၇) အင်္ဂီရသဿနမတ္ထု၊
သကျပုတ္တဿ သိရီမတော။

ယော ဣမံ ဓမ္မံ ဒေသေသိ၊
သဗ္ဗ ဒုက္ခာပန္နဒနံ။

(၁၀၈) ယေ စာပိ နိဗ္ဗုတာ လောကေ၊
ယထာဘူတံ ဝိပဿိသုံ။
တေ ဇနာ အပိသုဏာထ၊
မဟန္တာ ဝိတသာရဒါ။

(၁၀၉) ဟိတံ ဒေဝ မနုဿာနံ၊
ယံ နမဿန္တိ ဂေါတမံ။
ဝိဇ္ဇာစရဏသမ္ပန္နံ၊
မဟန္တံ ဝိတသာရဒံ။

(၁၁၀) ဧတေ စညေ စ သဗ္ဗုဒ္ဓါ၊
အနေကသတ ကောဋိယော။
သဗ္ဗေ ဗုဒ္ဓါ သမသမာ၊
သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။

(၁၁၁) သဗ္ဗေ ဒသ ဗလူပေတာ၊
ဝေဘာရဇ္ဇေဟု ပါဂတာ။
သဗ္ဗေ တေ ပဋိဇာနန္တိ၊
အာသဘံ ဌာနမုတ္တမံ။

(၁၁၂) သီဟနာဒံ နဒန္တေတေ၊
ပရိသာသု ဝိသာရဒါ။
ဗြဟ္မစက္ကံ ပဝေတ္တေန္တိ၊
လောကေ အပ္ပဋ္ဌံ ဝတ္တိယံ။

- (၁၁၃) ဥပေတာ ဗုဒ္ဓဓမ္မဟိ၊
အဋ္ဌာရသဟိ နာယကာ။
ဗာတ္တိံသ လက္ခဏု ပေတာ၊
သီတာ နုဗျဉ္ဇနာဓရာ။
- (၁၁၄) ဗျာမပ္ပဘာယ သုပ္ပဘာ၊
သဗ္ဗေ တေ မုနိကုဉ္ဇရာ။
ဗုဒ္ဓါ သဗ္ဗညုနော ဇေတ၊
သဗ္ဗေ ခဏ္ဍာသဝါ ဇိနာ။
- (၁၁၅) မဟာပဘာ မဟာတေဇာ၊
မဟာပညာ မဟာဗ္ဗလာ။
မဟာကာရုဏိကာ ဓီရာ၊
သဗ္ဗေသန္တံ သုခါဝဟာ။
- (၁၁၆) ဒီပါ နာထာ ပတိဋ္ဌာ စ၊
တာဏာ လေဏာ စ ပါဏိနံ။
ဂတီ ဗန္ဓု မဟေဿာသ၊
သရဏာ စ ဟိတေသီနော။
- (၁၁၇) သဒ္ဓေဝကဿ လောကဿ၊
သဗ္ဗေ ဇေတ ပရာယဏာ။
တေသာဟံ သိရသာ ပါဒေ၊
ဝန္ဓာမိ ပုရိသုတ္တမေ။
- (၁၁၈) ဝစသာ မနသာ စေဝ၊
ဝန္ဓာမေတေ တထာဂတေ။
သယနေ အာသနေ ဌာနေ၊
ဂမနေစာပိ သဗ္ဗဒါ။

(၁၁၉) သဒါ သုခေန ရက္ခန္တု၊
ဗုဒ္ဓါ သန္တိ ကရာ တုဝံ၊
တေဟိ တံ ရက္ခိတော သန္တော၊
မုတ္တော သဗ္ဗဘယေဟိ စ။

(၁၂၀) သဗ္ဗရောဂါ ဝိနိမုတ္တော၊
သဗ္ဗသန္တာပဝဇ္ဇိတော။
သဗ္ဗဝေရ မတိက္ကန္တော၊
နိဗ္ဗုတော စ တုဝံ ဘဝ။

(၁၂၁) တေသံ သစ္စေန သီလေန၊
ခန္တိ မေတ္တာ ဗလေန စ၊
တေပိ အမေ နုရက္ခန္တု၊
အရောဂေန သုခေန စ။

(၁၂၂) ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊
သန္တိ ဘူတာ ပဟိဒ္ဓိကာ၊
တေပိ အမေ နုရက္ခန္တု၊
အရောဂေန သုခေန စ။

(၁၂၃) ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊
သန္တိ ဒေဝါ မဟိဒ္ဓိကာ။
တေပိ အမေ နုရက္ခန္တု၊
အရောဂေန သုခေန စ။

(၁၂၄) ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊
သန္တိ နာဂါ မဟိဒ္ဓိကာ။
တေပိ အမေ နုရက္ခန္တိ၊
အရောဂေန သုခေန စ။

(၁၂၅) ဥတ္တရသ္မိံ ဒိသာဘာဂေ၊
သန္တိ ယက္ခာ မဟိဒ္ဓိကာ။
တေပိ အမေ နုရက္ခန္တိ၊
အရောဂေန သုခေန စ။

(၁၂၆) ပုရတ္တိမေန ဓတရဋ္ဌော၊
ဒက္ခိဏေန ဝိရုဠကော။
ပစ္ဆိမေန ဝိရူပက္ခော။
ကုဝေရော ဥတ္တရံ ဒိသံ။

(၁၂၇) စတ္တာရော တေ မဟာရာဇာ၊
လောကပါလာ ယသသိနော။
တေပိ အမေ နုရက္ခန္တိ၊
အရောဂေန သုခေန စ။

(၁၂၈) အာကာသဌာ စ၊ ဘူမဌာ၊
ဒေဝါ နာဂါ မဟိဒ္ဓိကာ။
တေပိ အမေ နုရက္ခန္တိ၊
အရောဂေန သုခေန စ။

(၁၂၉) ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊

ဝသန္တာ ဣဓ သာသနေ။

တေပိ အမေ နုရက္ခန္တု၊

အရောဂေန သုခေန စ။

(၁၃၀) သဗ္ဗတိယော ဝိဝဇ္ဇန္တု၊

သောကော ရောဂေါ ဝိနဿတု။

မာ တေ ဘဝန္တန္တရာယာ၊

သုခံ ဒိဿာယုကော ဘဝ။

(၁၃၁) အဘိဝါဒသိလိဿ၊

နိစ္စံ စုခုာ ပစာယိနော။

စတ္တာရော ဓမ္မာ ဝဗ္ဗန္တိ၊

အာယု ဝဏ္ဏော သုခံ ဗလံ။

[အာဠာနာဠိယသုတ္တံ-နိဠိတံ]

.....X.....

၉-အင်္ဂုလိမာလသုတ်။

(၁၃၂) ပရိတ္တံ ယံ ဘဏန္တဿ၊

နိသိန္နဋ္ဌာန ဓောဝနံ။

ဥဒကမ္ပိ ဝိနာသေတိ၊

သဗ္ဗမေဝ ပရိဿယံ။

(၁၃၃) သောတ္ထိနာ ဂဗ္ဘစုဋ္ဌာနံ၊

ယဉ္ဇ သာဓေတိ တခံဏေ။

ထေရဿင်္ဂုလိမာလဿ၊

လောကနာထေန အာသိတံ။
 ကပ္ပဋ္ဌာယ^၀ မဟာတေဇံ၊
 ပရိတ္တံ တံ ဘဏာမ ဟေ။

(၁၃၄) ယတောဟံ ဘဂိနိ အရိယာယ၊
 ဇာတိယာ ဇာတော။
 နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊
 ဇီဝိတာ ဝေါရောပေတာ။
 တေန သစ္စေန သောတ္ထိ တေ၊
 ဟောတု သောတ္ထိ ဂဗ္ဘဿ။

[အင်္ဂုလိ မာလသုတ္တံ-နိဋ္ဌိတံ]

.....X.....

၁၀-ဗောဇ္ဈင်္ဂသုတ်

(၁၃၅) သံသာရေ သံသရန္တာနံ။
 သဗ္ဗဒုက္ခ ဝိနာသနေ။
 သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊
 မာရသေနာ ပမဒ္ဒနေ။

(၁၃၆) ဗုဇ္ဈိတော ယေ စိမေ သတ္တာ၊
 တ္တိဘဝါ မုတ္တကုတ္တမာ။
 အဇာတိ မဇရာ ဗျာဓိံ၊
 အမတံ နိဗ္ဗယံ ဂတာ။ "

(၁၃၇) ဝေမာဋိ ဂုဏ္ဏပေတံ၊
အနေက ဂုဏ သင်္ဂဟံ။
ဩသဓဉ္စေ ဣမံ မန္တံ၊
ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ၊

(၁၃၈) ဗောဇ္ဈင်္ဂါ သတိသင်္ခါတော၊
ဓမ္မာနံ ဝိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိံ၊
ဗောဇ္ဈင်္ဂါ စ တထာပရေ။

(၁၃၉) သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊
သတ္တေ ထေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခတာ၊
ဘာဝိတာ ဗဟုလိကထာ။

(၁၄၀) သံဝတ္တန္တိ အဘိညာယ၊
နိဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စဝဇ္ဇေန၊
သောတ္ထိံ ဧက ဟောတု သဗ္ဗဒါ

(၁၄၁) ဧကသ္မိံ သမယေ နာထော၊
မောဂ္ဂလာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိဘူ၊
ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

(၁၄၂) တေ စ တံ အဘိနန္ဒိတံ၊
 ရောဂါမုစ္ဆိသုတံဓိဏေ။
 ဧတေန သစ္စဝဇ္ဇေန၊
 သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

(၁၄၃) ကေဒါ ဓမ္မရာဇာပိ။
 ဂေလညေနာဘိပိဋိတော။
 စုန္ဒတ္ထေရေန တံယေဝ၊
 ဘဏာပေတုာန သာဓရံ။

(၁၄၄) သမ္မောဒိတုာန အာဗာဓာ၊
 တဗျာ ဝုဋ္ဌာသိဋ္ဌာနသော။
 ဧတေန သစ္စဝဇ္ဇေန၊
 သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

(၁၄၅) ပဟိနာ တေ စ အာဗာဓာ၊
 တိဏန္ဒမ္ပိ မဟေသိနံ။
 မဂ္ဂဟတာ ကိလေသာဝ၊
 ပတ္တာနုပ္ပတ္တိဓမ္မတံ။
 ဧတေန သစ္စဝဇ္ဇေန၊
 သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
 [ဗောဇ္ဈင်္ဂသုတ္တံ-နိဋ္ဌိတံ]

.....*.....

၁၁ = ပုဗ္ဗဏှသုတ်။

(၁၄၆) ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
 ယောစာမနာပေါ သကုဏဿ သဒေါ၊

ပါပဂ္ဂဟော ဒုဿပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ဝိနာသ မေန္တု။

(၁၄၇) ယံ ဒုန္နိမိတ္တံ အဝမဂ်လဉ္စ၊
ယောစာမနာပေါ အကုဏဿ သဒ္ဓေါ၊
ပါပဂ္ဂဟော ဒုဿပိနံ အကန္တံ၊
ဓမ္မာနုဘာဝေန ဝိနာသ မေန္တု။

(၁၄၈) ယံ ဒုန္နိမိတ္တံ အဝမဂ်လဉ္စ၊
ယောစာမနာပေါ သကုဏဿ သဒ္ဓေါ၊
ပါပဂ္ဂဟော ဒုဿပိနံ အကန္တံ၊
သိဃာနုဘာဝေန ဝိနာသ မေန္တု။

(၁၄၉) ဒုက္ခပုတ္တာစ နိဒ္ဒါက္ခာ၊
ဘယပုတ္တာစ နိဗ္ဗာယာ
သောကပုတ္တာစ နိဿောကာ။
ဟောန္တု သဗ္ဗေပိ ဝါဏီနော။

(၁၅၀) ဧတ္တာဝတာစ အမေဟိ၊
သမ္ဘုတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ နုမောဒန္တု၊
သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ

(၁၅၁) ဒါနံ ဒဒန္တု သဒ္ဓါယ၊
သီလံ ရက္ခန္တု သဗ္ဗဒါ၊
ဘာဝနာဘိရတာ ဟောန္တု၊
ဂစ္ဆန္တု ဒေဝတာ ဂတာ။

- (၁၅၂) သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊
ပစ္စေကာ နဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊
ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
- (၁၅၃) ယံကိဉ္စ ဝိတ္တံ လ္လမ ဝါဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တတ္ထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
- (၁၅၄) ယံ ကိဉ္စ ဝိတ္တံ လ္လမ ဝါဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တတ္ထာဂတေန၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
- (၁၅၅) ယံ ကိဉ္စ ဝိတ္တံ လ္လမ ဝါဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တတ္ထာဂတေန၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
- (၁၅၆) ဘဝတု သဗ္ဗ မင်္ဂလံ၊
ရက္ခန္တု သဗ္ဗ ဒေဝတာ။
သဗ္ဗ ဗုဒ္ဓါနုဘာဝေန၊
သဒါ သုခံ ဘဝန္တုတေ။

- (၁၅၇) ဘဝတု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေဝတာ
သဗ္ဗဓမ္မာနုဘာဝေန၊
သဒါ သုခံ ဘဝန္တု ဝိတေ။
- (၁၅၈) ဘဝတု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗ သံဃာ နုဘာဝေန၊
သဒါ သုခံ ဘဝန္တု တေ။
- (၁၅၉) မဟာ ကာရုဏိကော နာထော၊
ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊
ပတ္တော သမ္မောဓိ မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊
သောတ္ထိတေ ဟောတု သဗ္ဗဒါ။
- (၁၆၀) ဇယန္တော ဗောဓိယာ မူလေ၊
သကြာနံ နန္ဒိဝုဗ္ဗနော။
ဧဝ မေဝ ဇယော ဟောတု၊
ဇယဿ မယမင်္ဂလေ။
- (၁၆၁) အပရာဇိတ ပလ္လင်္ကေ၊
သီသေ ပုထု ဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗဒ္ဒါနံ၊
အဂ္ဂပ္ပတ္တော ပမောဒတိ။

(၁၆၂) သုနက္ခတ္တံ သုမင်္ဂလံ၊
 သုပ္ပဘာတံ သုဟုဋ္ဌိတံ။
 သုခဏော သုမုဟုတ္တော စ၊
 သုယိဋ္ဌံ ဗြဟ္မစာရိသု။

(၁၆၃) ပဒက္ခိဏံ ကာယကမ္မံ၊
 ဝါစာကမ္မံ ပဒက္ခိဏံ။
 ပဒက္ခိဏံ မနောကမ္မံ၊
 ပဏီမိ တေ ပဒက္ခိဏေ။

(၁၆၄) ပဒက္ခိဏာနိ ကတုာန၊
 လဘန္တတ္ထေ ပဒက္ခိဏေ။
 ထေ အတ္ထလဒ္ဓါ သုခိတာ၊
 ဝိရုဠာ ဗုဒ္ဓသာသနော။
 အရောဂါ သုခိတာ ဟောထ၊
 သဟ သဗ္ဗေဟံ ဥာတိဘိ။

(ပုဗ္ဗဏှသုတ္တံ - နိဋ္ဌိတံ)

ပရိတ်ကြီးပါဠိတော်ပြီး၏။

ပရိတ်ကြီးအနက် ၁၁-သုတ် နိဿယ

(၁) သမန္တာ၊ ဤစကြာဝဠာ၏ထက် ဝန်းကျင်မှ။ စက္ကဝါဠေသု၊ တသောင်းသောစကြာဝဠာတို့၌။ ဒေဝတာ၊ နတ်တို့သည်။ မုနိရာဇဿ၊ ရဟန်းတို့၏မင်းဖြစ်တော်မူသောမြတ်စွာဘုရား၏။ သဂ္ဂမောက္ခဒံ၊ နတ်ရွာနိဗ္ဗာန်ကိုပေးတော်မူတတ်သော။ သဒ္ဓမ္မံ၊ ချီးမွမ်းအပ်သော တရားတော်ကို။ သောတု၊ နာအံ့သောငှါ။ အတြ၊ ဤအရပ်သို့။ အာဂစ္ဆန္တု၊ လာလတ်ကုန်လော့။ သုဏန္တု၊ နာလင့်ကုန်လော့။

(၂) ဘဒ္ဒန္တာ၊ အိုနတ်များတို့။ အယံ၊ ဤအခါကား။ ဓမ္မဿဝနကာလော၊ တရားတော်ကိုနာအံ့သောအခါတည်း။

(၃) အရဟတော၊ ပစ္စည်းလေးပါးကို ခံတော်မူထိုက်ထသော။ အရဟတော၊ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုကို ပြုခြင်းငှါ ထိုက်တော်မူထသော။ အရဟတော၊ သံသရာစက်၏ အကန့်ဖြစ်သော အဘိသင်္ခါရကို ပယ်တော်မူပြီးထသော။ သမ္မာသမ္ဗုဒ္ဓဿ၊ ပယ်အပ်ပြီးသော ကိလေသာတို့သည် မဖြစ်ပြန်သဖြင့် ကောင်းစွာမိမိအလိုလို သစ္စာတရားလေးပါးတို့ကို သိတော်မူပြီးထသော။ တဿ ဘဂဝတော ထိုမြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏။

(၄) ဧတ္ထ ဝါ၊ ဤစကြာဝဠာ၌၎င်း။ လောကန္တရေ ဝါ၊ စကြာဝဠာ တပါး၌၎င်း။ သန္တာ၊ ငြိမ်သက်ကုန်ထသော။ သန္တစိန္တာ၊ ငြိမ်သက်သောစိတ်ရှိကုန်ထသော။ တိသရဏ သရဏာ ရတနာသုံးပါးလျှင် ကိုးကွယ်ရာ ရှိကုန်ထသော။ ဘုဗ္ဗာ၊ မြေ၌ တည်ကုန်ထသော။ ယေ ဒေဝါစ၊ အကြင် နတ်တို့သည်၎င်း။

အဘုမ္မာ၊ ကောင်းကင်၌ တည်ကုန်ထသော။ ယေ ဒေဝါစ၊
 အကြင်နတ်တို့သည်၎င်း။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ ဂုဏ
 ဂဏဂဟဏဗျာဝဋ္ဌာ၊ လောကီကျေးဇူး၊ လောကုတ္တရာကျေးဇူး
 တို့၏ အပေါင်းကို ယူခြင်း၌ ကြောင့်ကြကုန်၏။ ဧတေဒေဝါ
 စ၊ ထို-နတ်တို့သည်၎င်း။ ဝရကနကမယေ၊ မြတ်သော
 ရွှေစိုင်းအတိဖြစ်ပြီးသော။ မေရုရာဇေ၊ မြင့်မိုရ်တောင်မင်း၌။
 ဝသန္ဓော နေကုန်သော။ သန္ဓော၊ သူတော်ကောင်း ဖြစ်
 ကုန်သော နတ်တို့သည်၎င်း။ သန္ဓောသဟေတု၊ ရောင့်ရဲလွယ်
 ခြင်း၏ အကြောင်းဖြစ်ထသော။ အဂ္ဂံ၊ မြတ်ထသော။ မုနိ
 ဝရဝစနံ၊ မြတ်စွာဘုရားစကားတော်ကို။ သောတု၊ နာအံ
 သောငှါ။ သမဂ္ဂါ၊ အညီအညွတ် အာယန္တု၊ လာလတ်
 ကုန်လော့။

(၅-၆) သဗ္ဗေသု၊ ခပ်သိမ်းကုန်သော စက္ကဝါဠေသု၊
 စကြာဝဠာတို့၌၊ ယက္ခာစ၊ ဘီလူးတို့သည်၎င်း။ ဒေဝါစ၊ နတ်
 တို့သည်၎င်း။ ဗြဟ္မာဏောစ၊ ဗြဟ္မာတို့သည်၎င်း။ သန္တိ၊ ရှိကုန်
 ၏၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ဘီလူး နတ်ဗြဟ္မာတို့သည်။ သဗ္ဗ
 သမ္ပတ္တိသာဓကံ၊ ခပ်သိမ်းသော စည်းစိမ်ကို ပြီးစေတတ်
 ထသော။ ယံ ပုညံ၊ အကြင်ကောင်းမှုကို။ အမေဟိ၊ ငါတို့သည်။
 ကတံ၊ ပြုအပ်ပြီ။ တံ ပုညံ၊ ထိုကောင်းမှုကို။ အနုမောဒိတာ၊
 ဝမ်းမြောက်ကုန်သည်ဖြစ်၍။ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်
 ၍။ သာသနေ၊ သါသနာတော်၌။ ရဏာ၊ မေ့လျော့ကုန်သည်။
 ဟောန္တု၊ ဖြစ်စေကုန်လော့။ အာရက္ခာသု၊ စောင့်ရှောက်ခြင်း
 တို့၌။ ဝိသေသတော၊ အထူးသဖြင့်။ ပမာဒရဟိတာ၊ မေ့လျော့
 ခြင်းမှကင်းကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။

(၇) သာသနဿစ၊ သာသနာတော်၌၎င်း။ လောကဿစ၊ လူအများ၏၎င်း။ ဝုဇ္ဈိ၊ စီးပွားခြင်းသည်။ သဗ္ဗဒါ၊ ခပ်သိမ်းသောအခါ၌။ ဘဝတု၊ ဖြစ်စေသတည်း။ သာသနမ္ပိစ၊ သာသနာတော်ကို၎င်း။ လောကဉ္စ၊ လူအများကို၎င်း။ ဒေဝါ၊ နတ်တို့သည်။ သဗ္ဗဒါ၊ ခပ်သိမ်းသောအခါတို့၌။ ရက္ခန္တု၊ စောင့်စေကုန်သတည်း။

(၈) သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့သည်။ အတ္တနော၊ မိမိ၏။ ပရိဝါရေဟိ၊ အခြံအရံတို့နှင့်။ သဒ္ဓိ၊ တကွ။ သုခ၊ ချမ်းသာကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဥာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ အနိဿ၊ ဆင်းရဲမရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ သုမနာ၊ ဝမ်းမြောက်ကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။

(၉) ရာဇတောဝါ၊ မင်းဘေးမှ၎င်း။ စောရတောဝါ၊ ခိုးသူဘေးမှ၎င်း။ မနုဿတောဝါ၊ လူဘေးမှ၎င်း။ အမနုဿတောဝါ၊ လူမဟုတ်သော ဘီလူးဘေးမှ၎င်း။ အဂ္ဂိတောဝါ၊ မီးဘေးမှ၎င်း။ ဥဒကတောဝါ၊ ရေဘေးမှ၎င်း။ ပိဿာစတောဝါ၊ မြေဘုတ်ဘီလူးဘေးမှ၎င်း။ ခါဏုကတောဝါ၊ သစ်ငုတ်ဘေးမှ၎င်း။ ကဏုကတောဝါ၊ ဆူးညှောင့်ဘေးမှ၎င်း။ နက္ခတ္တတောဝါ၊ မကောင်းသော နက္ခတ်ဘေးမှ၎င်း။ ဇနပဒရောဂတောဝါ၊ ဇနပုဒ်၌ဖြစ်သော အနာဘေးမှ၎င်း။ အသဒ္ဓမ္မတောဝါ၊ မသူတော်တို့၏ တရားဘေးမှ၎င်း။ အသန္နိဋ္ဌိတောဝါ၊

မှားသောအယူဘေးမှိုင်း။ အသပ္ပုရိသတောဝါ မသုတော်
 ဘေးမှိုင်း။ စဏ္ဍ ဟတ္ထိ အဿ မိဂဂေါဏ ကုက္ကုရ အဟိ ဝိစ္ဆိ
 က မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံ သ ယက္ခ ရက္ခသ
 ဒီဟိ၊ ကြမ်းသော ဆင်။ ကြမ်းသော မြင်း၊ ကြမ်းသော သား
 ကောင်။ ကြမ်းသော နွား။ ကြမ်းသော ခွေး။ ကြမ်းသော မြွေ။
 ကြမ်းသော ကင်းသန်း။ ကြမ်းသော မြေစိမ်း။ ကြမ်းသော
 သစ်။ ကြမ်းသော ဝံ၊ ကြမ်းသော အောင်း။ ကြမ်းသော
 ဝက်။ ကြမ်းသော ကျွဲ။ ကြမ်းသော ဘီလူး။ ကြမ်းသော
 ရေစောင့်ဘီလူးစသည်တို့ကြောင့်ဖြစ်ကုန်သော။ နာနာဘယ
 တောဝါ၊ အထူးထူးသောဘေးတို့မှိုင်း။ နာနာရောဂတော
 ဝါ၊ အထူးထူးသော ရောဂါဘေးတို့မှိုင်း။ နာနာဥပဒ္ဒဝ
 တောဝါ၊ အထူးထူးသော ဘေးဥပါဒ်တို့မှိုင်း။ အာရက္ခံ၊
 အစောင့်အရှောက်ကို။ ဂဏန္တု၊ ယူကုန်လော့။
 [မင်္ဂလသုတ်အနက် ၁၀-မှ ၂၄ အနက်ကို ရှေ့၌ဖော်ပြခဲ့ပြီးပြီ]

.....*.....

၂-ရတနသုတ် အနက်

(၂၅) ပဏိဓါနတော၊ ဒီပင်္ကရာမြတ်စွာဘုရား၏ခြေရင်း
 တော်၌ ဘုရားဆုကိုတောင်းသည်မှ။ ပဌာယ၊ စ၍။ တထာ
 တဿ၊ မြတ်စွာဘုရား၏။ ဒသ ပါရမိယော၊ ဆယ်ပါးသော
 ပါရမီတို့ကိုိုင်း။ ဒသ ဥပပါမိယော၊ ဆယ်ပါးသောဥပပါရမီ
 တို့ကိုိုင်း။ ဒသ ပရမတ္ထပါရမိယော၊ ဆယ်ပါးသော ပရမတ္ထ
 ပါရမီတို့ကိုိုင်း။ ဣတိ၊ ဤသို့သော အပြားရှိကုန်သော။ သမ
 တိံသပါရမိယော၊ အမျှသုံးဆယ်သော ပါရမီတို့ကိုိုင်း။

ပဉ္စမဟာပရိစ္စာဂေ၊ ငါးပါးသော 'စွန့်ခြင်းကြီး တို့ကို၎င်း။
 လောကတ္ထစရိယံ၊ လောကသုံးပါး၏။ အကျိုးစီးပွား အလို့
 ငှါ ကျင့်ခြင်း။ ဥာတတ္ထစရိယံ၊ ဆွေတော်-မျိုးတော်တို့၏
 အကျိုးစီးပွားအလို့ငှါကျင့်ခြင်း။ ဗုဒ္ဓတ္ထစရိယံ ဘုရားဖြစ်ခြင်း
 အကျိုးငှါကျင့်ခြင်း။ ဣတိ၊ ဤသို့။ တိဿောစရိယာယော၊
 သုံးပါးသောအကျင့်တို့ကို၎င်း။ ပဉ္စမဘဝေ၊ အဆုံးစွန့်သော
 ဘဝ၌။ ဂဗ္ဘဝေါက္ကန္တံ၊ အမိဝမ်း၌ ပဋိသန္ဓေနေခြင်းကို၎င်း။
 ဇာတိံ၊ ဖွားခြင်းကို၎င်း။ အဘိနက္ခမနံ၊ မြတ်သောတောထွက်
 ခြင်းကို၎င်း။ ပဓါနစရိယံ၊ ပြင်းစွာသောလုံ့လဖြင့် ကျင့်ခြင်း
 ကို၎င်း။ ဗောဓိပလ္လင်္ကေ၊ ဗောဓိပလ္လင်၌။ မာရဝိဇယံ၊ မာရ်ငါး
 ပါးကိုအောင်ခြင်းကို၎င်း။ သဗ္ဗညုတညာဏပ္ပုဒ္ဓိဝေဓံ၊ သဗ္ဗ
 ညုတညာဏ်ကို သိတော်မူခြင်းကို၎င်း။ ဓမ္မစက္ကပ္ပဝတ္တနံ၊ ဓမ္မ
 စကြာ တရားတော်ကို ဟောတော်မူခြင်းကို၎င်း။ နဝလော
 ကုတ္တရဓမ္မေတိ၊ ကိုးပါးသော လောကုတ္တရာ တရားတို့ကို၎င်း။
 ဣတိ၊ ဤသို့။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ 'ဣမေဗုဒ္ဓ
 ဂုဏေ၊ ဤဘုရားသခင်၏ကျေးဇူးတော်တို့ကို။ အာဝဇ္ဇေတွာ၊
 ဆင်ခြင်၍။ ဂေသာလိယာ၊ ဝေသာလီပြည်၏။ တိသု၊ သုံးထပ်
 ကုန်သော။ ပါကာရန္တရေသု၊ မြို့တံတိုင်းတို့၏ အကြားတို့၌။
 တိယာမရတ္တိံ၊ ညဉ့်သုံးယံပတ်လုံး။ ပရိတ္တံ၊ အရံအတားကို။
 ကရောဇ္ဇံ၊ ပြုသော။ အယသ္မာ၊ ရှည်သော အသက်ရှိသော။
 အာနန္ဒတ္ထရောဝိယ၊ အာနန္ဒာ ထေရ်ကဲ့သို့။ ကာရုညစိတ္တံ၊
 သနားခြင်းနှင့်ယှဉ်သောစိတ်ကို။ ဥပဋ္ဌပေတွာ၊ ဖြစ်စေဦး၍။
 (၂၆-၂၇) ကောဋ္ဌီသတသဟဿေသု၊ ကုဋေတသိန်းမျှ
 လောက်ကုန်သော။ စက္ကဝါဠေသု၊ စကြာဝဠာတိုက်တို့၌။

ဒေဝတာ၊ နတ်တို့သည်။ ယဿ၊ အကြင်ရတနသုတ်ပရိတ်တော်၏။ အာဏံ၊ အာဏာစက်ကို။ ပဋိဂ္ဂန္တိ၊ ခံယူကုန်၏။ ဝေသာလိယာ၊ ဝေသာလီအမည်ရှိသော။ ပုရေ၊ ပြည်၌။ ရောဂါမနုဿဒုဗ္ဗိက္ခံသမ္ဘူတံ၊ အနာဘလူးမှတ်သိပ်ခြင်းကြောင့်ဖြစ်သော။ တိဝိဓံ၊ သုံးပါးအပြားရှိသော။ ဘယံ၊ ဘေးကို။ ယဉ္ဇယံဝေပရိတ္တံ၊ အကြင်ရတနသုတ်ပရိတ်တော်သည်သာလျှင်။ ခိပ္ပံ၊ လျင်စွာ။ အန္တရဓါပေသိ၊ ကွယ်စေတတ်၏။ တံပရိတ္တံ၊ ထိုရတနသုတ်ပရိတ်တော်ကို။ ဟေ...အရှင်သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

(၂၈) ဘုမ္မာနိ၊ မြေ၌သည်ကုန်သော။ ယာနိ ဘူတာနိဝါ၊ အကြင်ဘုမ္မဇုဝ်း ရုက္ခဇုဝ်း စတုမဟာရာဇ် တာဝတိံသာ နတ်တို့သည်၎င်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ နိဗ္ဗတ္တနိ၊ ဖြစ်ကုန်သော။ ယာနိ ဘူတာနိဝါ၊ အကြင်ယာမာစသော နတ်တို့သည်၎င်း။ ဣဓ၊ ဤအရပ်၌။ သမာဂတာနိ၊ အညီအညွတ်လာကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘူတာဝေ၊ နတ်တို့သည်သာလျှင်။ သုမနာ၊ ဝမ်းမြောက်သောနှလုံးရှိကုန်သည်။ ဘဝန္တု၊ ဖြစ်ကုန်လော့။ အထောပိ၊ ထိုမြို့လည်း။ ဘာသိတံ၊ ဟောတော်မူအပ်သောတရားတော်ကို။ သက္ကစ္စံ၊ ရှိသေစွာ။ သုဏန္တု၊ နာကုန်လော့...။

(၂၉) ဘူတာနိ၊ အို...နတ်တို့။ ယသ္မာ၊ အကြင်ကြောင့်။ သမာဂတာနိ၊ အညီအညွတ် စည်းဝေးလာကုန်၏။ တသ္မာဟိ တသ္မာဝေ၊ ထိုသို့ စည်းဝေးလာကုန်သောကြောင့်သာလျှင်။

သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တုဗ္ဗေ၊ သင်တို့သည် နိဿာမေထ၊
နာကုန်လော့။ မာနုသိယာ၊ လူဖြစ်သော။ ပဇာယ သတ္တဝါ
၌၊ မေတ္တာ၊ ချစ်ခြင်းကို။ ကရောထ၊ ပြုကုန်လော့။ ဒိဝါစ၊
နေ့၌၎င်း။ ရတ္တာစ၊ ည၌၌၎င်း။ ယေ၊ အကြင်သူတို့သည်။
တုမ္ဘာကံ၊ သင်တို့အား ဗလိ၊ ပူဇော်သက္ကာယကို။ ဟရန္တိ၊
ဆောင်ကုန်။ တဿာဟိ တဿံ၊ ထိုသို့ဆောင်ကုန်သော
ကြောင့်သာလျှင် အပ္ပမတ္တာ၊ မမေ့မလျော့ ကုန်သည်ဖြစ်၍၊
နေ၊ ထိုသူတို့ကို။ ရက္ခထ၊ စောင့်ကုန်လော့။

(၃၀) ဣဓဝါ၊ ဤလူ့ပြည်၌၎င်း။ ဟုရံဝါ၊ နဂါးပြည်
ဂဠုန်ပြည်၌၎င်း။ သဂ္ဂေသုဝါ၊ နတ်ပြည်တို့၌၎င်း။ ယံကိဉ္ဇံ၊
ခပ်သိမ်းသော။ ယံဝိတ္တံ ဝါ၊ အကြင် သုံးဆောင်အပ်သော
ဥစ္စာသည်၎င်း။ ယံ ရတနံ ဝါ၊ အကြင် အလေး အမြတ်
သိုထားအပ်သော ရတနာသည်၎င်း။ ပဏီတံ၊ မြတ်၏။ တံ၊
ထိုရတနာသည်။ တထာဂတေန၊ မြတ်စွာဘုရားနှင့်။ သမံ၊
တူသောရတနာသည်။ န နော အတ္ထိ၊ မရှိသည်သာလျှင်
တည်း။ ဗုဒ္ဓေ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဤဒွမ္ပိရတနံ အယမ္ပိ
ရတနာ ဘာဝေါ၊ ဤအရဟံစသော ကျေးဇူးတို့နှင့် ပြည့်စုံ
သော ရတနာအဖြစ်သည်လည်း။ ပဏီတံ ပဏီတော၊ မြတ်၏။
ဧတေန သစ္စေန၊ ဤသို့မှန်သောသစ္စာစကားကြောင့်။ ပါဏိ
နံ၊ သတ္တဝါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်း
သည်။ ဟောတု၊ ဖြစ်စေသတည်း။

(၃၁) သကျမုနိ၊ သာကီဝင်မင်းတို့၏ အထွဋ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ သမာဟိတော၊ တည်ကြည်သော နှလုံးရှိတော်မူသည်ဖြစ်၍။ ခယံ၊ ရာဂ အစရှိသော ကိလေသာတို့၏ ကုန်ရာလည်းဖြစ်ထသော။ ဝိရာဂံ၊ ရာဂ၏ ကင်းရာလည်း ဖြစ်ထသော။ အမတံ၊ သေခြင်းကင်းထသော။ ပဏီတံ၊ မြတ်ထသော။ ယံ၊ အကြင်နိဗ္ဗာန်ကို။ အဇ္ဈဂါ၊ သိတော်မူ၏။ တေန ဓမ္မေန၊ ထိုနိဗ္ဗာန်ဖြစ်သော တရားနှင့်။ သမံ၊ တူသော။ ကိဉ္ဇူ၊ တစုံတခုသော ရတနာသည်။ နအတ္ထိ မရှိသည်သာလျှင်ကတည်း။ ဓမ္မေ ဓမ္မဿ၊ နိဗ္ဗာန်ဖြစ်သော တရား၏။ ဣဒမ္ပိ ရတနံ အယမ္ပိ ရတနဘာဝေါ၊ ဤ ခယ တာစသော ရတနာ၏အဖြစ်သည်လည်း။ ပဏီတံ ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်သော သစ္စာစကားကြောင့်။ ပါဏီနံ၊ သတ္တဝါတို့အား၊ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၃၂) ဗုဒ္ဓသေဋ္ဌော မြတ်စွာဘုရားသည်။ အညံ၊ သောတာပတ္တိ မဂ် သိသော အပိုင်းအခြားကို မလွန်ဘဲ သိတတ်ထသော။ သုစိံ၊ စင်ကြယ်စွာထသော။ ယံ သမာဓိံ၊ အကြင် အရဟတ္တ မဂ်နှင့်ယှဉ်သော သမာဓိကို။ ပရိဝဏ္ဏယံ၊ ချီးမွမ်းတော်မူ၏။ အာနန္တရိကံ၊ မဂ်၏ အခြားမဲ့၌ အကျိုးကို ပေးတတ်၏။ ဟူ၍။ အာဟု၊ ဟောတော်မူကုန်ပြီ။ တေနသမာဓိနာ၊ ထိုအရတ္တမဂ်သမာဓိနှင့်။ သမော၊ တူသောသမာဓိသည်။ န ဝဇ္ဇတိ၊ မရှိ။ ဓမ္မေ ဓမ္မဿ၊ မဂ်နှင့် ယှဉ်သော သမာဓိ တရား၏။ ဣဒမ္ပိ ရတနံ အယမ္ပိ ရတနဘာဝေါ ဤစင်ကြယ်ခြင်းစသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ၊ ပဏီတော၊

မြတ်၏။ ဧတေန သစ္စေန ဤသို့မှန်သောသစ္စာစကားကြောင့်။
ပါဏီနံ၊ သတ္တဝါတို့အား။ သုဝတ္ထိ ကောင်းသော စီးပွားခြင်း
သည်။ ဟောတု၊ ဖြစ်စေသည်။

(၃၃) အဋ္ဌ၊ ရှစ်ယောက်ကုန်သော။ ယေပုဂ္ဂလာ၊ အကြင်
ပုဂ္ဂိုလ်တို့ကို။ သတံ၊ ဘုရားစသောသူတို့သည်။ ပသတ္တာ၊ ချီး
မွမ်းအပ်ကုန်၏။ [တနည်းကား] အဋ္ဌသတံ၊ တရားရှစ်ယောက်
ကုန်သော။ ယေပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့ကို။ ပသတ္တာ၊
မြတ်စွာဘုရားတို့သည် ချီးမွမ်းအပ်ကုန်၏။ တောနိ၊ ထိုရှစ်
ယောက်သော ပုဂ္ဂိုလ်တို့သည်ကား၊ စတ္တာရိ ယုဂါနိ၊ လေးပါး
သောအစုံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သုဂတဿ၊ မြတ်စွာ
ဘုရား၏။ သာဝကာ၊ တပည့်ဖြစ်ကုန်သော။ တေ၊ ထိုရှစ်
ယောက်သော ပုဂ္ဂိုလ်တို့သည်ကား။ [တနည်းကား] သေ၊ ထို
တရားရှစ်ယောက်သော ပုဂ္ဂိုလ်တို့သည်ကား။ ခက္ခိဏေယျာ၊
မှတ်သောအလှူကိုခံထိုက်ကုန်၏။ ဧတေသု၊ ထိုရှစ်ယောက်
သော ပုဂ္ဂိုလ်တို့အား။ ဒိန္နာနိ၊ ပေးလှူအပ်သောဝတ္ထုတို့
သည်။ မဟပ္ပလာနိ၊ များသောအကျိုးရှိကုန်၏။ သံဃေ
သံဃဿ၊ သံဃာတော်၏။ ဣဒမ္ဗိရတနံ အယမ္ဗိ ရတနာဘာ
ဝါ၊ ဤသို့မြတ်စွာဘုရားချီးမွမ်းတော်မူအပ်သည့် ရတနာ၏
ဖြစ်သည်လည်း။ ပဏီတံ ပဏီတော၊ မြတ်၏။ ဧတေန
သစ္စေန ဤသို့မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တဝါတို့
အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊
ဖြစ်စေသည်။

(၃၄) ယေ၊ အကြင်ရဟန္တာတို့သည်၊ ဂေါတမ သာသနမှီ၊
ဂေါတမမြတ်စွာဘုရား၏သာသနာတော်၌။ ဒဠေန၊ ပြင်းစွာ

သော။ မနုဿ၊ နုလုံးဖြင့်။ သုပ္ပယုတ္တံ၊ ကောင်းစွာလုံ့လပြု
ကုန်သည်ဖြစ်၍။ နိက္ကာမိနော၊ ဝဋ်ဒုက္ခမှ ထွတ်မြောက်ကုန်၏။
တေ၊ ထိုရဟန္တာတို့သည်။ အမတံ၊ နိဗ္ဗာန်ကို။ ဝိဂယ၊ အာရုံပြု
၍။ လဒ္ဓါ၊ ရသည်ဖြစ်၍။ မုခါ၊ ကံလေသာမှ ကင်းကုန်လျက်။
နိဗ္ဗုတိံ၊ နိဗ္ဗာန်ချမ်းသာကို။ ဘုဉ္ဇမာနာ၊ ခံစားကုန်သည်ဖြစ်
၍။ ပတ္တိံ၊ အရဟတ္တဖိုလ်သို့။ ပတ္တာ၊ ရောက်ကုန်သည်။ ဟောန္တိ၊
ဖြစ်ကုန်၏။ သံဃေ သံဃဿ၊ ရဟန္တာဖြစ်သော သံဃာတော်
၏။ ဣဒမ္ပိ ရတနံ အယမ္ပိ ရတနာဘာဝေါ၊ ဤအရဟတ္တဖလ
သမာပတ်ဟူသော ရတနာ၏ အဖြစ်သည်လည်း။ ပဏတံ
ပဏတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သောစကား
ကြောင့်...။ ပါဏနံ၊ သတ္တဝါတို့အား။ သုဝတ္ထိ၊ ကောင်းသော
စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၃၅) ပထဝိဿိတော၊ မြေ၌မြုပ်သော။ ဣန္ဒြိယံ၊ လောက
ကျောက်စာတိုင်သည်။ စတုဗ္ဘံ၊ အရပ်လေးမျက်နှာမှလွှာ
ကုန်သော။ ဝါသေဟိ၊ လေတို့သည်။ အသမ္ပကမ္ပိယော၊ မတုန်
မလှုပ်စေနိုင်သည်။ သိယာယထာ၊ ဖြစ်သကဲ့သို့။ ယော၊ အကြင်
ပုဂ္ဂိုလ်သည်။ အရိယ သစ္စာနိ၊ လေးပါးသော အရိယသစ္စာတို့
ကို။ အဝေစ္စ၊ သောတာပတ္တိမဂ်ဖြင့်သက်ဝင်၍။ ပဿတိ၊ မြင်
၏။ တံသပ္ပုရိသံ၊ ထိုသောတာပတ္တိမဂ်ဖြင့်။ အရိယသစ္စာတို့ကို
မြင်ပြီးသော သုံးပါးအပြားရှိသော သောတာပန်ဖြစ်သော
သုတော်ကောင်းကို။ တထူပမံ၊ ထိုကျောက်စာတိုင်နှင့်တူ၏ဟူ
၍။ ဝဒါမိ ငါ ဘုရားသခင်ဟောတော်မူ၏။ သံဃေ သံဃဿ၊
သုံးပါးသော သောတာပန်သင်္ဃာ၏။ ဣဒမ္ပိ ရတနံ အယမ္ပိ
ရတနာဘာဝေါ၊ ဤသို့မတုန်မလှုပ်သောသူ၏ အဖြစ်တည်း။

ဟူသော ရတနာ၏အဖြစ်သည်လည်း။ ပဏ္ဍိတံ ပဏ္ဍိတော၊
မြတ်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သောစကားကြောင့်။
ပါဏီနံ၊ သတ္တဝါတို့အား။ သုဝဏ္ဏိ၊ ကောင်းသော စီးပွား
ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၃၆) ဂမ္ဘီရပညေန၊ နက်နဲသောပညာရှိသောမြတ်စွာ
ဘုရားသည်။ သုဒေသိတာနိ၊ ကောင်းစွာဟောတော်မူအပ်
ကုန်သော။ အရိယသစ္စာနိ၊ လေးပါးသောအရိယသစ္စာတို့ကို။
ယေ၊ အကြင် သတ္တက္ခတ္ထုပရမ သောတာပန် ပုဂ္ဂိုလ်တို့သည်။
ဝိဘာဝယန္တိ၊ သိကုန်၏။ သေ၊ ထိုသတ္တက္ခတ္ထုပရမသောတာပန်
ပုဂ္ဂိုလ်တို့သည်။ ဘုသံပမတ္တာ၊ ဘာဝနာ၌ အလွန်မေ့လျော့
ကုန်သည်။ ကိဉ္စပိဟောန္တိ၊ အကယ်၍ဖြစ်ကုန်အံ့။ တထာပိ၊
ထိုသို့မေ့လျော့ကုန်သော်လည်း။ တေ၊ ထို—သတ္တက္ခတ္ထုပရမ
သောတာပန်ပုဂ္ဂိုလ်တို့သည်။ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သော။
ဘဝံ၊ ဘဝကို။ န အာဒိယန္တိ၊ မဟူကုန်။ သံဃေ သံဃဿ၊
သတ္တက္ခတ္ထုပရမဖြစ်သော သောတာပန် သံဃာ၏။ ဣဒမ္ပိ
ရတနံ အယမ္ပိ ရတနဘာဝေါ၊ ဤရှစ်ကြိမ်မြောက် ဘဝကို
မယူခြင်းတည်းဟူသော ရတနာ၏အဖြစ်သည်လည်း။ ပဏ္ဍိတံ
ပဏ္ဍိတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သောစကား
ကြောင့်။ ပါဏီနံ၊ သတ္တဝါတို့အား။ သုဝဏ္ဏိ၊ ကောင်းသော
စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၃၇) ဘက္ကာယဒိဋ္ဌိစ၊ အတ္တဟူသောမိမိကိုယ်ရှိ၏ဟူသော
အယူ၎င်း။ ဝိစိကိစ္ဆိတဉ္စ၊ ရှစ်ပါးသောဋ္ဌာန၌ ယုံမှားခြင်း၎င်း။
သီလဗ္ဗေတံ ဝါပိ၊ နွား၏သီတင်းအကျင့် ခွေး၏သီတင်းအကျင့်

စသည်ဖြင့် သံသရာမှ ထွက်မြောက်၏ဟူသော အယူ၎င်း။
 တယော၊ သုံးပါးကုန်သော။ ဓမ္မာ၊ သဘောတရားတို့ကို။
 အဿ၊ ထို-သောတာပန် ပုဂ္ဂိုလ်၏။ ဒဿနသမ္ပဒါယ၊
 သောတာပတ္တိမဂ်၏ပြည့်စုံခြင်းနှင့်။ သဟာဝ၊ တကွလျှင်။
 ဇဟိတာ၊ စွန့်အပ်ကုန်သည်။ အဿဘဝန္တိ၊ ဖြစ်ကုန်၏။ တိဉ္စ၊
 တစုံတခုသော။ ယံ၊ အကြင်မှားသောအယူသည်။ အတ္ထိ၊ ရှိ၏။
 တံပိ၊ ထိုမှားသောအယူကိုလည်း။ ဇဟိတံ၊ စွန့်အပ်၏။

(၃၈) သော သောတာပန္နော၊ ထိုသောတာပန်ပုဂ္ဂိုလ်
 သည်။ စတူဟိ၊ လေးပါးကုန်သော။ အပါယေဟိ၊ အပါယ်တို့မှ။
 ဝိပ္ပမုတ္တော၊ လွတ်၏။ ဆ၊ ခြောက်ပါးကုန်သော။ အဘိဋ္ဌာနာ
 နိစ၊ လွန်စွာသောအကြောင်းတို့ကိုလည်း။ ကာတု၊ ပြုအံ့
 သောဌ၊ အဘဗွေ၊ မထိုက်။ သံဃေ သံဃဿ၊ သုံးပါးသော
 သောတာပန်ဖြစ်သောသံဃာတော်၏။ ဣဒမ္မံ ရတနံ အယမ္မံ
 ရတနဘာဝေါ၊ ဤသုံးပါးသော သံယောဇဉ်တို့ကိုပယ်ခြင်း
 အစရှိသောရတနာ၏အဖြစ်သည်လည်း။ ပဏတံ ပဏီတော၊
 မြတ်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သောစကားကြောင့်။
 ပါဏနံ၊ သတ္တဝါတို့အား။ သုဝတ္တိ၊ ကောင်းသောစီးပွား
 ခြင်းသည်။ ဟောတု ဖြစ်စေသတည်း။

(၃၉) သော၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်။ ကာယေန
 ဝါ၊ ကာယဒွါရဖြင့်၎င်း။ ဝါစာ ဝါစာယ ဝါ၊ ဝစီဒွါရဖြင့်
 ၎င်း။ ဥဒ၊ ထိုမြို့။ စေတသာဝါ၊ မနောဒွါရဖြင့်၎င်း။ ပါပကံ၊
 မကောင်းသော။ ကမ္မံ၊ အမှုကို။ ကိဉ္စာပိ၊ အကယ်၍လည်း။

ကရောတိ၊ ပြုမိ၏။ သော၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်။ တဿ၊ ထိုမကောင်းမှုကို။ ပဋိစ္ဆဒါယ၊ ဖုံးလွှမ်းအံ့သောငှါ။ အဘဗ္ဗော၊ မထိုက်ပြီ။ ဌိဋ္ဌပဒဿ၊ မဂ်ဖြင့်မြင်အပ်ပြီးသော နိဗ္ဗာန်ရှိသော သောတာပန်၏။ အဘဗ္ဗတော၊ မကောင်းမှုကို ဖုံးလွှမ်းခြင်းငှါ မထိုက်သော အဖြစ်ကို။ ဝုတ္တော၊ ဟောတော်မူအပ်၏။ သံဃေ သံဃဿ၊ သုံးငါးသော သောတာပန်သံဃာ၏။ ဣဒမ္ပိ ရတနံ အယမ္ပိ ရတန ဘာဝေါ၊ ဤသို့ပြုပြီးသော မကောင်းမှုကို ဖုံးလွှမ်းခြင်းငှါ မထိုက်ခြင်းတည်းဟူသော ရတနာ၏အဖြစ် သည်လည်း။ ပဏိတံပဏိတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်သောစကားကြောင့်။ ပါဏိနံ၊ သတ္တဝါတို့အား။ သုဝတ္ထိ၊ ကောင်းသောစီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၄၀) ဂိဟ္ဗာနမာသေ၊ နေ့-လေးလအတွင်း၌။ ပထမသ္မိံ ဂိုမေ၊ အစ စွာသော နေ့လ၌။ ဖုဿိတဂ္ဂေ၊ ပွင့်သောအမျှား ရှိသော။ နဝနပ္ပဂုမ္မေ၊ တောအုပ်သည်။ သိရိကောယထာ၊ အသရေရှိသကဲ့သို့။ ပရမံဟိတာယ၊ မြတ်သောလောကုတ္တရာ စီးပွားအလို့ငှါ။ တထူပမံ၊ ထိုတောအုပ်နှင့်တူသော။ နိဗ္ဗာန ဂါမိံ၊ နိဗ္ဗာန်သို့ရောက်စေတတ်ထသော။ ဓမ္မဝရံ၊ ပရိယတ္တိ တရားတော်မြတ်ကို။ အဒေသယိ၊ ဟောတော်မူ၏။ ဗုဒ္ဓေ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဣဒမ္ပိ ရတနံ အယမ္ပိ ရတန ဘာ ဝေါ၊ ဤဒေသနာဟူသော ရတနာ၏ အဖြစ်သည်လည်း။ ပဏိတံ ပဏိတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သော စကားကြောင့်။ ပါဏိနံ၊ သတ္တဝါတို့အား။ သုဝတ္ထိ၊ ကောင်း သော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်မစေသတည်း။

(၃၁) ဝရော၊ မြတ်ထသော။ ဝရညံ။ မြတ်သောတရားကိုလည်း သိတော်မူတတ်ထသော။ ဝရဒေါ၊ မြတ်သော။ လောကုတ္တရာတရားတို့ကိုလည်း ပေးတော်မူတတ်ထသော။ ဝရာဟရော၊ မြတ်သောစီးပွားကိုလည်း ဆောင်တော်မူတတ်ထသော။ အနုတ္တရော၊ လွန်သောသုမရှိသော မြတ်စွာဘုရားသည်။ ဓမ္မဝရံ၊ ပရိယတ္တိတရားတော်မြတ်ကို။ အဒေသယံ၊ ဟောတော်မူ၏။ ဗုဒ္ဓေ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဣဒမ္ပိ ရတနံ အယမ္ပိ ရတနာဘာဝေါ၊ ဤသို့အနန္တိယပရောပရိယတ္တိဉာဏ်ရှေးရှိသည်ဖြစ်၍ ပရိယတ္တိဓမ္မကိုဟောခြင်းတည်းဟူသောရတနာ၏အဖြစ်သည်လည်း။ ပဏီတံ ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တဝါတို့အား။ သုဝတ္ထံ၊ ကောင်းသောစီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၄၂) ယေ၊ အကြင်ရဟန္တာတို့သည်။ အာယတိကေ၊ လာလတံသော။ ဘဝသ္မိံ၊ ဘဝ၌။ ဝိရတ္တစိတ္တာ၊ တပ်ခြင်းကင်းသောစိတ်ရှိကုန်၏။ တေသံ၊ ထိုရဟန္တာတို့အား။ ပုရာဏံ၊ ရှေး၌ ဖြစ်သောကံသည်။ ခီဏံ၊ ကုန်ပြီ။ နဝသမ္ဘဝံ၊ ဘဝသစ်၌ဖြစ်လတံသော ကံသည်လည်း။ နတ္ထိ၊ မရှိ။ ခီဏဗီဇာ၊ ကုန်ပြီးသောကံဟူသော မျိုးစေ့ရှိကုန်ထသော။ အဝိရုဠိဆန္ဒာ၊ ဘဝသစ်၌ မဖြစ်ပြန်လိုသောဆန္ဒလည်းရှိကုန်ထသော။ ဓီရာ၊ ပညာလည်းရှိကုန်ထသော။ တေ၊ ထိုရဟန္တာတို့သည်။ အယံ ပဒီပေါ ဤဆီမီးသည်။ နိဗ္ဗာ တိယထာ၊ ငြိမ်းသကဲ့သို့။ နိဗ္ဗန္တိ၊ ငြိမ်းကုန်၏။ သံဃေ သံဃဿ၊ ရဟန္တာဖြစ်သော သံဃာတော်၏။ ဣဒမ္ပိ ရတနံ အယမ္ပိ ရတနာ ဘာဝေါ၊ ဤဘဝသစ်၌

မဖြစ်ပြန်ခြင်းတည်းဟူသော ရတနာ၏ အဖြစ်သည်လည်း။
ပဏိတံပဏိတော၊ မြတ်၏။ ဇေတန သစ္စေန၊ ဤသို့မှန်သော
စကားကြောင့်။ ပါဏိနံ၊ သတ္တဝါတို့အား။ သုဝတ္ထံ၊
ကောင်းသောစီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၄၃) ဘုမ္မာနိ၊ မြေ၌တည်ကုန်သော၊ ယာနိ ဘူတာနိဝါ၊
အကြင်ဘုမ္မဇုဝ်း ရုက္ခဇုဝ်း စတုမဟာရာဇ် တာဝတိံသာ
နတ်တို့သည်၎င်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ နိဗ္ဗတ္တာနိ၊
ဖြစ်ကုန်သော။ ယာနိ ဘူတာနိဝါ၊ အကြင်ယာမာစသော
နတ်တို့သည်၎င်း။ ဣဓ၊ ဤအရပ်၌။ သမာဂတာနိ၊ အညီ
အညွတ်လာကုန်၏။ တေမယံ၊ ထိုသို့လာကုန်သော နတ်အ
ပေါင်းဖြစ်ကုန်သော ငါတို့သည်။ တတာဂတံ၊ ရှေးဘုရားတို့
ကဲ့သို့ လာခြင်းကောင်းထသော။ ဒေဝမနုဿ ပူဇိတံ၊ နတ်လူ
တို့သည် ပူဇော်အပ်ထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နမဿာ
မ၊ ရှိခိုးကုန်၏။ ပါဏိနံ၊ သတ္တဝါတို့အား။ သုဝတ္ထံ၊ ကောင်း
သော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၄၄) ဘုမ္မာနိ၊ မြေ၌တည်ကုန်သော။ ယာနိ ဘူတာနိဝါ၊
အကြင်ဘုမ္မဇုဝ်း ရုက္ခဇုဝ်း စတုမဟာရာဇ် တာဝတိံသာ
နတ်တို့သည်၎င်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ နိဗ္ဗတ္တာနိ၊
ဖြစ်ကုန်သော။ ယာနိဘူတာနိဝါ၊ အကြင်ယာမာစသော
နတ်တို့သည်၎င်း။ ဣဓ၊ ဤအရပ်၌။ သမာဂတာနိ၊ အညီ
အညွတ်လာကုန်၏။ တေမယံ၊ ထိုသို့လာကုန်သော နတ်

အပေါင်းဖြစ်ကုန်သောငါတို့သည်။ တထာဂတံ၊ ရှေးဘုရားတို့
ကဲ့သို့ လာခြင်းကောင်းထသော။ ဒေဝမနုဿ ပူဇိတံ၊ နတ်
လူတို့သည် ပူဇော်အပ်ထသော။ ဓမ္မံ၊ တရားတော်ကို။
နမဿာမ၊ ရှိခိုးကုန်၏။ ပါဏီနံ၊ သတ္တဝါတို့အား။ သုဝတ္ထံ၊
ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၄၅) ဘုမ္မာနိ၊ မြေဥတည်ကုန်သော။ ယာနိ ဘူတာနိဝါ၊
အကြင်ဘုမ္မဇုဝ်း ရုက္ခဇုဝ်း စတုမဟာရာဇ် တာဝတိံသာ
နတ်တို့သည်၎င်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ နိဗ္ဗတ္တာနိ၊
ဖြစ်ကုန်သော။ ယာနိ ဘူတာနိဝါ၊ အကြင်ယာမာစသော
နတ်တို့သည်၎င်း။ ဣဓ၊ ဤအရပ်၌။ သမာဂတာနိ၊ အညီ
အညွတ်လာကုန်၏။ တေမယံ၊ ထိုသို့ လာကုန်သော နတ်
အပေါင်းဖြစ်ကုန်သောငါတို့သည်။ တထာဂတံ၊ ရှေးဘုရားတို့
ကဲ့သို့ လာခြင်းကောင်းထသော။ ဒေဝမနုဿပူဇိတံ၊ နတ်လူ
တို့သည်ပူဇော်အပ်ထသော။ သံသံ၊ သံဃာတော်ကို။ နမဿာ
မ၊ ရှိခိုးကုန်၏။ ပါဏီနံ၊ သတ္တဝါတို့အား။ သုဝတ္ထံ၊ ကောင်း
သော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

ရတနသုတ္တံ-ရတနသုတ် ပရိတ်တော်သည်
နိဋ္ဌိတံ-ပြီးပြီ။

.....X.....

၃-မေတ္တသုတ် အနက်

(၄၆) ယဿ၊ အကြင်မေတ္တသုတ်၏။ အာနုဘာဝတော၊
အာနုဘော်ကြောင့်၊ ယက္ခာ၊ ဘိလူးတို့သည်။ ဝါ၊ ဘုမ္မဇုဝ်း

နတ်တို့သည်။ ဘိသနံ၊ ကြောက်မက်ဘွယ်သော၊ အဆင်းကို။ နေဝံ
ဒသေန္တိ၊ မပြုဝံကုန်။ ယမ္ပိစေဝ ယံဟိစေဝ၊ အကြင်မေတ္တသုတ်
ပရိတ်တော်ကိုသာလျှင်။ ရတ္တိံ၊ ညဉ့်၌၎င်း။ ဒိဝံ၊ နေ့၌၎င်း။
အတန္တိတော၊ မပျင်းရိသည်ဖြစ်၍။ အနုယုဉ္ဇန္တော၊ လုံ့လ
ပြုသောသူသည်။

(၄၇) သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။ သုတ္တော စ၊
အိပ်ပျော်သော်လည်း။ ကိဉ္ဇူ၊ တစုံတခုသော။ ပါပံ၊ မကောင်း
သောအိပ်မက်ကို။ နပဿတိ၊ မမြင်မက်။ ဧဝမာဒိဂုဏ္ဏပေတံ၊
ဤသို့အစရှိသောကျေးဇူးနှင့်ပြည့်စုံသော။ တံ ပရိတ္တံ၊ ထိုမေတ္တ
သုတ် ပရိတ်တော်ကို။ ဟေ၊ အရှင်သုတော်ကောင်းတို့။ မယံ၊
ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

(၄၈) သန္တံ၊ ငြိမ်သက်စွာသော။ ယံ ပဒံ၊ အကြင်နိဗ္ဗာန်
သည်။ အတ္ထိ၊ ရှိ၏။ တံပဒံ၊ ထိုနိဗ္ဗာန်သို့။ အဘိသမေစ္စ၊ အာရုံ
ပြုသောအားဖြင့်ကပ်၍။ ဝါ၊ လောကီဉာဏ်ဖြင့် သက်ဝင်၍။
အတ္တံကုသလေန၊ အကျိုးစီးပွား၌ လိမ်မာသော သူသည်။
ကရဏီယံ၊ ပြုအပ်၏။ သက္ကောစ၊ ပြုခြင်းငှါစွမ်းနိုင်သည်လည်း။
အဿ၊ ဖြစ်ရာ၏။ ဥဇ္ဇူ စ၊ ဖြောင့်မတ်သည်လည်း။ အဿ၊
ဖြစ်ရာ၏။ သုဟုဇ္ဇူ စ၊ ကောင်းစွာဖြောင့်မတ်သည်လည်း။
အဿ၊ ဖြစ်ရာ၏။ သုဝ စော စ၊ ပညာရှိတို့ဆိုလွယ်သည်လည်း။
အဿ၊ ဖြစ်ရာ၏။ မုဒုစ၊ နူးညံ့သည်လည်း။ အဿ၊ ဖြစ်ရာ၏။
အနုတိမာနိ စ၊ မာရ်မရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။

(၄၉) သန္တုဿကောစ၊ ရောင့်ရဲလွယ်သည်လည်း။ အဿ၊
ဖြစ်ရာ၏။ သုဘရောစ၊ မွေးမြူလွယ်သည်လည်း။ အဿ၊

ဖြစ်ရာ၏။ အပ္ပကိစောစ၊ နည်းသောကိစ္စရှိသည်လည်း။ အဿ၊
 ဖြစ်ရာ၏။ သလ္လဟုကဝုတ္တိစ၊ ပေါ့သော အသက်မွေးခြင်းရှိ
 သည်လည်း။ အဿ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယောစ၊ ငြိမ်သက်
 သောဣန္ဒြေရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။ နိပကောစ၊
 ရင့်သော ပညာလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပဂဗ္ဘောစ၊
 မကြမ်းတမ်းသည်လည်း။ အဿ၊ ဖြစ်ရာ၏။ ကုလေသု၊
 ဒါယကာတို့၌။ အနုနုဂိဇ္ဈေစ၊ မမက်မော သည်လည်း။
 အဿ၊ ဖြစ်ရာ၏။

(၅၀) ယေန၊ အကြင် မကောင်းသော အမှုဖြင့်။ ဝိည၊
 ပညာရှိကုန်သော။ ပရေ၊ တပါးသောသူတို့သည်။ ဥပဝဒေ
 ယျ၊ ကဲ့ရဲ့ ကုန်ရာ၏။ ကိဉ္ဇ၊ တစုံတခုသော။ တံ၊ ထိုပညာရှိ
 တို့သည် ကဲ့ရဲ့အံ့သော အမှုကို။ ခုဒ္ဒမ္ပိ၊ အနည်းငယ်မျှသော်
 လည်း။ နစအာစရေ၊ မကျင့်ရာ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
 သတ္တာ၊ သတ္တဝါတို့သည်။ သုခိနောဝါ၊ ချမ်းသာခြင်းရှိကုန်
 သည်၎င်း။ ခေမိနောဝါ၊ ဘေးမရှိကုန်သည်၎င်း။ ဟောန္တု၊
 ဖြစ်စေကုန်သတည်း။ သုခိတတ္တာ၊ ချမ်းသာသော ကိုယ်စိတ်
 ရှိကုန်သည်လည်း။ အဝန္တု၊ ဖြစ်စေကုန်သတည်း။

(၅၁) အနဝသေသာ၊ အကြွင်းမရှိကုန်သော။ ယေကေစိ၊
 ခပ်သိမ်းကုန်သော။ ပါဏဘူတာဝါ၊ ထွက်သက် ဝင်သက်ရှိ
 ကုန်သော သတ္တဝါတို့သည်၎င်း။ တသာဝါ၊ လန့်တတ်သော
 သတ္တဝါတို့သည်၎င်း။ ဒီဃာ၊ ရှည်ကုန်သော။ ယေ၊ သတ္တာဝါ၊
 အကြင်သတ္တဝါတို့သည်၎င်း။ မဟန္တာဝါ၊ ကြီးသောသတ္တဝါ

တို့သည်၎င်း။ မဇ္ဈိမာဝါ၊ မတို့မရှည် မကြီးမငယ်သော သတ္တဝါတို့သည်၎င်း။ ရဿကာ၊ တို့သော သတ္တဝါတို့သည်၎င်း။ အဏုကထူလာ စ၊ ကြုံ့သောသတ္တဝါ ဆူသော သတ္တဝါတို့သည်၎င်း။

(၅၂) ဒိဋ္ဌာ၊ မြင်အပ်ကုန်သော၊ ယေ သတ္တဝါ၊ အကြင် သတ္တဝါတို့သည်၎င်း။ အဒိဋ္ဌာ၊ မမြင်အပ်ကုန်သော။ ယေ သတ္တဝါ၊ အကြင် သတ္တဝါတို့သည်၎င်း။ ဒုရေ၊ အဝေး၌။ ဝသန္တိ၊ နေကုန်၏။ တေသတ္တာဝါ၊ ထိုသတ္တဝါတို့သည်၎င်း။ အဝိဒုရေ၊ မနီးမဝေးသောအရပ်၌။ ဝသန္တိ၊ နေကုန်၏။ တေသတ္တာဝါ၊ ထိုသတ္တဝါတို့သည်၎င်း။ ဘူတာဝါ၊ ဖြစ်ပြီးသော သတ္တဝါတို့သည်၎င်း။ သမ္ဘဝေသီဝါ၊ နောင်ဖြစ်လတ္တံ့သော သတ္တဝါတို့သည်၎င်း။ [တနည်းကား] သမ္ဘဝေ၊ သုတ်၌။ သီဝါကိန်းသော သတ္တဝါတို့သည်၎င်း။ အတ္ထိ၊ ရှိကုန်၏။ သဗ္ဗသတ္တာ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ သုခိတတ္တာ၊ ချမ်းသာသောကိုယ်စိတ်ရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။

(၅၃) ပရော၊ သူတပါးသည်။ ပရံ၊ သူတပါးကို။ နနိကုဗ္ဗေထ၊ အမျက်မထွက်ရာ။ ကတ္တစိ၊ တစုံအခုသော အမှု၌။ နံ၊ ထိုသူတပါးကို။ ဗျာရောသနာ ဗျာရောသနာယ၊ ချုတ်ချယ်သော စကားဖြင့်၎င်း။ ပဋိဃသည ပဋိဃသညာယ၊ အမျက်ထွက်သော အမှတ်ဖြင့်၎င်း။ ကိဉ္ဇူ၊ တစိုးတစိမျှ။ နာတိမညေထ၊ မထေမဲ့ မြင်မအောက်မေ့ရာ။ အညမညဿ၊ အချင်းချင်း၏။ ဒုက္ခံ၊ ဆင်းရဲကို။ န ဣစ္ဆေယျ၊ အလိုမရှိရာ။

(၅၄) မာတာ၊ အမိသည်။ နိယံပုတ္တံ၊ မိမိကိုမှီ၍ဖြစ်သော
 ကေပုတ္တံ၊ တယောက်တည်းသော သားကို။ အာယုသ၊
 အသက်ကြောင့်။ အနုရက္ခေ ယထာ၊ အဖန်တလဲလဲ စောင့်
 သကဲ့သို့။ ဝေဓိ၊ ထို့အတူလည်း။ သဗ္ဗဘူတေသု၊ ခပ်သိမ်း
 သော သတ္တဝါတို့၌။ အပရိမာဏံ၊ အတိုင်းမသိသော။ မာန
 သံ၊ မေတ္တာစိတ်ကို။ ဘာဝယေ၊ ပွားစေရာ၏။

(၅၅) ဥဒ္ဓံ၊ အထက်၌၎င်း။ အဓော၊ အောက်၌၎င်း။
 တိရိယဉ္ဇ၊ ဖလ၌၎င်း။ သဗ္ဗလောကသ္မိံ၊ ခပ်သိမ်းသော
 လောက၌။ အသမ္မာဓံ၊ ကျဉ်းမြောင်းခြင်းလည်းမရှိသော။
 အဝေရံ၊ အဘွင်းရန်လည်း မရှိသော။ အသပတ္တံ၊ အပ
 ရန်လည်း မရှိသော။ အပရိမာဏံ၊ အတိုင်းမသိသော။
 မာနသံ၊ မြတ်နိုးခြင်း တည်းဟူသော။ မေတ္တဉ္စ၊ မေတ္တာစိတ်
 ကိုလည်း။ ဘာဝယေ၊ ပွားစေရာ၏။

(၅၆) ယာဝတ၊ အကြင်မျှလောက်။ ဝိတမိဒ္ဓေ၊ ကင်း
 သော ငိုက်မြည်းခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ တာဝတ၊
 ထိုမျှလောက်။ တိဌံ၊ ရပ်သော်၎င်း။ စရံ၊ သွားသော်
 ၎င်း။ နိသိန္ဒော၊ ထိုင်သော်၎င်း။ သယာနော၊
 လျောင်းသော်၎င်း။ ဧတံ သတိံ၊ ထိုမေတ္တာစိတ်နှင့်ယှဉ်သော
 သတိကို။ အနိဋ္ဌေယျ၊ အမြဲဆောက်တည်ရာ၏။ ဧတံဝိဟာရံ၊
 ထိုမေတ္တာစိတ်နှင့်ယှဉ်၍နေခြင်းကို။ ဗြဟ္မံ၊ မြတ်သော။ ဝိဟာ
 ရံ၊ နေခြင်းဟူ၍။ ဣဓ၊ ဤသာသနာတော်၌။ အာဟု၊
 ဆိုကုန်၏။

(၅၇) ဒိဋ္ဌိဉ္စ၊ မှားသော အယူသို့လည်း။ အနုပဂ္ဂမ္မ၊ မကပ်
 မူ၍။ သီလဝါ၊ သီလ သီတင်း ရှိသည်ဖြစ်၍။ ဒဿနေန၊

မဂ်ပညာနှင့်။ သမ္မုန္နော၊ ပြည့်စုံသည်ဖြစ်၍။ ကာမေသု၊
ဝတ္ထုကာမ ကိလေသာကာမတို့၌။ ဂေဓံ၊ တပ်မက်ခြင်းကို။
ဝိနေယျ၊ ဖျောက်ရာ၏။ သော၊ ထိုသူသည်။ ဂဗ္ဘသေယျံ၊
အမိဝမ်း၌ပဋိသန္ဓေနေခြင်းသို့။ ပုန၊ တဖန်။ ဇာတု၊ အကယ်
မလွဲသဖြင့်။ န ဟိ ဧတံ၊ မရောက်။

မေတ္တသုတ္တံ-မေတ္တသုတ် ပရိတ်တော်သည်။
နိဋ္ဌိတံ-ပြီးပြီ။

..... ၀

၄ - ခန္ဓသုတ် အနက်

(၅၈-၅၉) သဗ္ဗာ သိဝိသဇာတိနံ၊ ခပ်သိမ်းသော အဆိပ်
လျင်သော မြေလေးပါးတို့၏။ သောရံ၊ ပြင်းစွာသော၊ ဝိသံ၊
အဆိပ်ကို။ ဒိဗ္ဗမန္တာဂဒံ ဝိယ၊ နတ်၌ဖြစ်သော ဆေးမန္တရား
ကဲ့သို့။ ယံ၊ အကြင်ခန္ဓပရိတ်သည်။ နာသေတိ၊ ဖျောက်တတ်
၏။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော အာဏာခေတ္တမို့၊ အာဏာခေတ်
ဖြစ်သော ကုဋေတသိန်းသော စကြာဝဠာ၌။ သဗ္ဗပါဏီနံ၊
ခပ်သိမ်းသော သတ္တဝါတို့၏။ သေတံ၊ ထိုမြေမှကြွင်းသော။
ပရိယဉ္ဇာပိ၊ ဘေးရန်ကိုလည်း။ သဗ္ဗဒါ၊ ခပ်သိမ်းသောအခါ
၌။ သဗ္ဗသောပိ၊ ခပ်သိမ်းသောအပြားအားဖြင့်လည်း။ နိဝါ
ရေတိ၊ ဖြစ်တတ်၏။ တံပရိတ္တံ၊ ထိုခန္ဓသုတ်ပရိတ်ကို။ ဟေ၊
အရှင်သုတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊
ရွတ်ကြကုန်အံ့။

(၆၀) ဝိရူပက္ခေဟိ၊ ဝိရူပက္ခ နဂါးမင်းတို့နှင့်။ သဒ္ဓိံ၊ တက္ခ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ရောပထေဟိ၊ ရောပထ နဂါးမင်းတို့နှင့်။ သဒ္ဓိံ၊ တက္ခ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဆဗျာပုတ္တေဟိ၊ ဆဗျာပုတ္တ နဂါးမင်းတို့နှင့်။ သဒ္ဓိံ၊ တက္ခ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ကဏှာဂေါတမကေဟိ၊ ကဏှာဂေါတမ နဂါးမင်းတို့နှင့်။ သဒ္ဓိံ၊ တက္ခ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၆၁) အပါဒကေဟိ၊ အခြေမရှိသော သတ္တဝါတို့နှင့်။ သဒ္ဓိံ၊ တက္ခ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဒွိပါဒကေဟိ၊ အခြေနှစ်ချောင်း ရှိသော သတ္တဝါတို့နှင့်။ သဒ္ဓိံ၊ တက္ခ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ စတုပ္ပဒေဟိ၊ အခြေလေးခုရှိသော သတ္တဝါတို့နှင့်။ သဒ္ဓိံ၊ တက္ခ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဗဟုပ္ပဒေဟိ၊ များသောအခြေရှိသော သတ္တဝါတို့နှင့်။ သဒ္ဓိံ၊ တက္ခ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၆၂) မံ၊ ငါ့ကို။ အပါဒကော၊ အခြေမရှိသောသတ္တဝါသည်။ မာဟိံသိ၊ မညှင်းဆဲစေသတည်း။ မံ၊ ငါ့ကို။ ဒွိပါဒကော၊ အခြေနှစ်ခုရှိသောသတ္တဝါသည်။ မာဟိံသိ၊ မညှင်းဆဲစေသတည်း။ မံ၊ ငါ့ကို။ စတုပ္ပဒေ၊ အခြေလေးခုရှိသော

သတ္တဝါသည်။ မာဟိံ သိ၊ မညဉ်းဆဲစေသတည်း။ မံငါကို။
ဗဟုပ္ပဒေါ၊ များသောအခြေရှိသောသတ္တဝါသည်။ မာဟိံ သိ၊
မညဉ်းဆဲစေသတည်း။

(၆၃) သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့
သိည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပါဏာ၊ ထွက်သက်-
ဝင်သက်ရှိသော သတ္တဝါတို့သည်၎င်း။ ကေဝလာ၊ အကြွင်း
မရှိကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘူတာစ၊ ထင်ရှား
ဖြစ်သော သတ္တဝါတို့သည်၎င်း။ သဗ္ဗေ သဗ္ဗာနိ၊ ခပ်သိမ်းကုန်
သော။ ဘဒြာနိ၊ ကောင်းမြတ်သောအမြင်တို့ကို။ မဿန္တု၊
မြင်စေကုန်သတည်း။ ကိဉ္စိ၊ တစိုးတစီမျှ။ ပါပံ၊ မကောင်းမှု
သို့။ မာ ဂမာ၊ မရောက်စေကုန်သတည်း။

(၆၄) ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အပ္ပမာဏော၊ နှိုင်း
ယှဉ်ကြောင်းဖြစ်သော ကိလေသာမရှိ။ ဓမ္မော၊ တရားတော်
သည်။ အပ္ပမာဏော၊ နှိုင်းယှဉ်ကြောင်းဖြစ်သော ကိလေသာ
မရှိ။ သံဃော၊ သံဃာတော်သည်။ အပ္ပမာဏော၊ နှိုင်းယှဉ်
ကြောင်းဖြစ်သော။ ကိလေသာမရှိ။ သဓီသပါဏိ ကင်းသန်း
တို့သည်၎င်း။ အဟိ၊ မြေသည်၎င်း။ ဝိစ္ဆိကာ၊ ကင်းပုဇွန်သည်
၎င်း။ သတပဒီ၊ ကင်းခြေများသည်၎င်း။ ဥဏ္ဏနာဘိ၊ ပင့်ကူ
သည်၎င်း။ [ပင့်ကူနက်လည်းဟူ]။ သရဗ္ဗ၊ တက်တူသည်၎င်း
[အိမ်မြှောင်လည်းဟူ]။ မုသိကာ၊ ကြက်သည်၎င်း။ ပမာဏ
ဝန္တာနိ၊ နှိုင်းယှဉ်ကြောင်းဖြစ်သော ကိလေသာရှိကုန်၏။

(ပဉ္စမအကြိမ်မြောက်)

F. No, 28

(၆၅) မေ၊ ငါသည်။ ရက္ခာ၊ အစောင့်အရှောက်ကို။ ကတာ၊ ပြုအပ်ပြီ။ မေ၊ ငါသည်။ ပရိတ္တံ၊ အရံအတားကို။ ကတံ၊ ပြုအပ်ပြီ။ ဘူတာနိ၊ သတ္တဝါတို့သည်။ ပဋိက္ခမန္တု၊ မဲလေကုန်လော့။ သော အဟံ၊ ထို ငါသည်။ ဘဂဝတော၊ မြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏။ သတ္တန္တံ၊ ခုနစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ ဗုဒ္ဓအရှင်သော ဘုရားရှင်တို့အား။ နမော၊ ရှိခိုးပါ၏။

ခန္ဓသုတ္တံ ခန္ဓသုတ်ပရိတ်တော်သည်၊ နိဗ္ဗိတံ ပြီးပြီ။

.....*.....

၅-မောရသုတ် အနက်

(၆၆ - ၆၇) ဗောဓိသမ္ဘာရေ၊ သဗ္ဗညုတဉာဏ်၏အဆောက်အဦဖြစ်သော ပါရမီသုံးဆယ်တို့ကို။ ပူရေန္တံ၊ ဖြည့်တော်မူထားသော။ မောရယောနိယံ၊ ဥဒေါင်း၏အမျိုး၌။ နိဗ္ဗတ္တံ၊ ဖြစ်ထသော။ ယေန၊ အကြင်မောရပရိတ်ဖြင့်။ သံဝိဟိတာရက္ခံ၊ စီရင်အပ်သော စောင့်ရှောက်ခြင်းရှိသော။ မဟာသတ္တံ၊ ဘုရားအလောင်းကို။ ဝနေစရာ၊ တောမုဆိုးတို့သည်။ စီရဿံ၊ မြင့်ရည်စွာသော ကာလပတ်လုံး။ ဝါယမန္တာပိ၊ လုံ့လပြုကုန်သော်လည်း။ ဂဏှိတု၊ ဖမ်းယူအံ့သောငှါ။ နေဝသက္ခိံသု၊ မတတ်နိုင်ကုန်။ ဗြဟ္မမန္တန္တိ၊ မြတ်သော မန္တရားဟူ၍။ အက္ခာတံ၊ ဟောတော်မူအပ်သော။ တံပရိတ္တံ၊ ထိုမောရသုတ်ပရိတ်တော်ကို။ ဟေ-၊ အရှင်သုတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

(၆၈) စက္ခုမာ၊ လူတို့၏မျက်စိလည်း ဖြစ်ထသော။ ဧကရာဇာ၊ မြတ်သောမင်းလည်းဖြစ်ထသော။ ဟရိဿဝဏ္ဏော၊ ရွှေ၏အဆင်းနှင့်တူသော အဆင်းလည်းရှိထသော။ ပထဝိပ္ပဘာသော၊ မြေ၌ထွန်းသောအရောင်လည်းရှိထသော။ အယံ၊ ဤနေမင်းသည်။ ဥဒေတိ၊ တက်လတ်၏။ တံ တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေ၏အဆင်းနှင့်တူသော အဆင်းလည်းရှိထသော။ ပထဝိပ္ပဘာသံ၊ မြေ၌ထွန်းသောအရောင်လည်းရှိထသော။ တံ၊ ထိုအရှင်နေမင်းကို။ အဟံ၊ ငါသည်။ နမဿာမိ ရှိခိုးပါ၏။ အဇ္ဇ၊ ယနေ့။ ဒိဝသံ၊ တနေ့ပတ်လုံး။ တယာ၊ အရှင် နေမင်းသည်။ ဂုတ္တာ၊ စောင့်အပ်ကုန်သည် ဖြစ်၍။ မယံ၊ ငါတို့သည်။ ဝိဟရေမု၊ နေကုန်အံ့။

(၆၉) ဗြဟ္မဏာ၊ မကောင်းမှုကိုလည်း အပ ပြုကုန်ပြီးထသော။ ယေ၊ အကြင် မြတ်စွာဘုရားတို့သည်။ သဗ္ဗဓမ္မေ၊ ခပ်သိမ်းသော တရားတို့ကို။ ဝေဒဂု၊ သိခြင်းသို့ရောက်ကုန်၏။ တေ၊ ထိုမြတ်စွာဘုရားတို့ကို။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေ စ ထိုမြတ်စွာဘုရားတို့သည်လည်း။ မံ၊ ငါ့ကို။ ပါလယန္တု၊ စောင့်ရှောက်စေကုန်သတည်း။ ဗုဒ္ဓါနံ၊ သစ္စာလေးပါးကိုသိကုန်ပြီးသော ပုဂ္ဂိုလ်တို့အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဗောဓိယာ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝိမုတ္တာနံ၊ ကိလေသာမှလွတ်ကုန်ပြီးသော ပုဂ္ဂိုလ်တို့အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝိမုတ္တိယာ၊ အရဟတ္တဖိုလ်အား။ မေ၊ ငါ၏။ နမော

ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ သော
မောရော၊ ထိုဥဒေါင်းမင်းသည်။ ဣမံပရိတ္တံ၊ ဤအရံအတား
ကို။ ကတု၊ ပြု၍။ သေနာ သေနာယ၊ အစာရှာအံ့သောငှါ။
စရတိ၊ သွား၏။

(၇၀) စက္ခုမာ၊ လူတို့၏ မျက်စိလည်းဖြစ်ထသော။ ဧက
ရာဇာ၊ မြတ်သောမင်းလည်း ဖြစ်ထသော။ ဟရိဿဝဏ္ဏော၊
ရွှေ၏အဆင်းနှင့်တူသော အဆင်းလည်းရှိထသော။ ပထဝိပ္ပ
ဘာသော၊ မြေ၌ထွန်းသောအရောင်လည်းရှိထသော။ အယံ၊
ဤနေမင်းသည်။ အပေတိ၊ ဝင်၏။ တံ တသ္မံ၊ ထို့ကြောင့်၊
ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသောအဆင်းလည်းရှိထသော။
ပထဝိပ္ပဘာသံ၊ မြေ၌ထွန်းသော အရောင်လည်းရှိထသော။
တံ ထိုအရှင်နေမင်းကို။ အဟံ ငါသည်။ နမဿာမံ၊ ရှိခိုးပါ၏။
အဇ္ဇ၊ ယနေ့။ ရတ္တံ၊ တညဉ့်ပတ်လုံး။ တယာ၊ အရှင်နေမင်း
သည်။ ဂုတ္တံ၊ စောင့်အပ်ကုန်သည်ဖြစ်၍။ မယံ၊ ငါတို့သည်။
ဝိဟရေမု၊ နေကုန်အံ့။

(၇၁) ဗြဟ္မဏာ၊ မကောင်းမှုကိုလည်း အပ ပြုကုန်ပြီး
ထသော။ ယေ၊ အကြင်မြတ်စွာဘုရားတို့သည်။ သဗ္ဗဓမေ၊
ခပ်သိမ်းသော တရားတို့ကို။ ဝေဒဂူ၊ သိခြင်းသို့ရောက်ကုန်၏။
တေ၊ ထိုမြတ်စွာဘုရားတို့ကို။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်း
သည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေ စ၊ ထိုမြတ်စွာဘုရားတို့
သည်လည်း။ မံ၊ ငါ့ကို။ ပါလယန္တု၊ စောင့်ရှောက်စေကုန်
သတည်း။ ဗုဒ္ဓါနံ၊ သစ္စာလေးပါးကို သိကုန်ပြီးသော ပုဂ္ဂိုလ်

တို့အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေ
သတည်း။ ဗောဓိယာ၊ အရဟတ္တ မဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်
အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေ
သတည်း။ ဝိမုတ္တာနံ၊ ကိလေသာမှ လွတ်ကုန်ပြီးသောပုဂ္ဂိုလ်
တို့အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်
စေသတည်း။ ဝိမုတ္တိယာ၊ အရဟတ္တဖိုလ်အား မေ၊ ငါ၏။
နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။
သော မောရော၊ ထိုဥဒေါင်းမင်းသည်။ ဣမံပရိတ္တံ၊ ဤအရ
အတားကို။ ကတော၊ ပြု၍။ ဝါသံ နေခြင်းကို။ မကပ္ပယံ၊
ပြု၏။

မောရသုတ္တံ—မောရသုတ် ပရိတ်တော်သည်
နိဋ္ဌိတံ-ပြီးပြီ။

.....X.....

၆—ဝဋ္ဋသုတ်အနက်

(၇၂) ဗောဓိသမ္ဘာရေ၊ သဗ္ဗညုတဉာဏ်၏ အဆောက်
အဦးဖြစ်သော။ ပါရမီသုံးဆယ်တို့ကို။ ပူရေန္တံ၊ ဖြည့်တော်
မူထသော။ ဝဋ္ဋဇာတိယံ၊ ငှက်၏အမျိုး၌။ နိဗ္ဗုတ္တံ၊ ဖြစ်ထသော။
မဟာသတ္တံ၊ ဘုရားအလောင်းကို။ ယဿ ပရိတ္တဿ၊ အကြင်
ဝဋ္ဋသုတ်ပရိတ်တော်၏။ တေဇေန၊ ဘန်ခိုးအာနုဘော်ကြောင့်။
ဒါဝဂ္ဂံ၊ တောမီးသည်။ ဝိဝဇ္ဇယံ၊ ကြည်မဲ၏။

(၇၃) သာရိပုတ္တဿ၊ သာရိပုတ္တရာအမည်ရှိတော်မူသော။
ထေရဿ၊ မထေရ်အား။ လောကနာထေန၊ လူ သုံးပါးတို့၏

ကိုးကွယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်။ ဘာသိတံ၊
ဟောတော်မူအပ်ထသော ကပ္ပဋ္ဌာယိံ၊ ကမ္ဘာပတ်လုံး တည်
ထသော။ မဟာတေဇံ၊ ကြီးသောအာနုဘော် ရှိထသော။
တံ၊ ပရိတ္တံ၊ ထိုငှားမင်းပရိတ်ကို။ ဟေ၊ အရှင်သုတော်ကောင်း
တို့၊ မဟံ၊ ငါတို့သည်။ ဘုဏ္ဏာမ၊ ရွတ်ကြကုန်အံ့။

(၇၄) လောကေ၊ လောက၌။ သီလဂုဏော၊ သီလ၏
ကျေးဇူးသည်၎င်း။ သစ္စံ၊ သစ္စာသည်၎င်း။ သောစေယျဉ္စ၊
ကိုယ်နှုတ်နှစ်လုံးစင်ကြယ်သည်၏အဖြစ်သည်၎င်း။ အနုဒ္ဒယာ
စ၊ သတ္တဝါတို့အား သနားခြင်းသည်၎င်း။ အတ္တိ၊ ရှိ၏။ တေန
သစ္စေန၊ ထိုသို့သော သစ္စာစကားဖြင့်။ အနုတ္တရံ၊ အတုမရှိ
သော သစ္စာကိရိယံ၊ သစ္စာပြုခြင်းကို။ အဟံ၊ ငါသည်။
ကာဟာမိ၊ ပြုဘူး၏။

(၇၅) မေဗလံ၊ သစ္စာတရား၏အစွမ်းကို။ အာဝဇ္ဇေတွာ၊
ဆင်ခြင်၍။ ဝုဗ္ဗကေ၊ ရှေး၌ဖြစ်တော်မူကုန်ပြီးသော။ ဇီနေ၊
မြတ်စွာဘုရားတို့ကို။ အဟံ၊ ငါသည်။ သရိတွာ၊ အောက်မေ့
၍။ သစ္စာဗလံ၊ သစ္စာ၏အစွမ်းကို။ အဝဿာယ၊ အမှီပြု၍။
သစ္စာကိရိယံ၊ သစ္စာပြုခြင်းကို။ အကာသိံ၊ ပြုဘူး၏။

(၇၆) ဇာတဝေဒ၊ အို....တောမီး။ မေ၊ ငါ့အား။ ပက္ခာ၊
အတောင်တို့သည်။ သန္တိ၊ ရှိကုန်၏။ အပတနာ၊ မပျံ့နိုင်ခဲ့။
မေ၊ ငါ့အား။ ပါဒါ၊ ခြေတို့သည်။ သန္တိ၊ ရှိကုန်၏။ အဝဉ္ဇနာ၊
မသွားတတ်ခဲ့။ မေ၊ ငါ၏။ မာတာပိတာစ၊ အမိ အဘတို့
သည်လည်း။ နိက္ခန္တာ၊ ထွက်သွားခဲ့ကုန်ပြီ။ ဇာတဝေဒ၊
အို....တောမီး။ ပဋိက္ကမ၊ ဖဲကြည့်လေလော့။

(၇၇) သာရိပုတ္တ၊ သာရိပုတ္တရာ။ ဣတိ၊ ဤသို့။ မယံ၊ မယာ၊
 ငါ....ငု်းမင်းသည်။ သစ္စေ၊ သစ္စာကို။ ကတေ၊ ပြုသည်ရှိသော်။
 သစ္စကတေန၊ ပြုအပ်သောသစ္စာနှင့်။ သဟ၊ တကွ။ သိဒ္ဓိ၊
 တောမီးသည်။ ဥဒကံ၊ ရေသို့။ ပတုာ၊ ရောက်၍။ ဝဇ္ဇေသိ
 ယထာ၊ ဖဲကြည့်သကဲ့သို့။ မဟာပဇ္ဇာလိတော၊ ကြီးသောအလျှံ
 ရှိသော။ သိခိ၊ တောမီးသည်။ သောဠသ၊ ကရီသာနိ၊
 တဆယ်ခြောက်မင်းပယ်စာတို့တိုင်တိုင်။ ဝဇ္ဇေသိ၊ ဖဲကြင်
 လေ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ။ မေ၊ ငါ၏။ သစ္စေန၊ သစ္စာ
 စကားနှင့်။ သမော၊ တူသောတရားသည်။ နတ္ထိ၊ မရှိ။ သေ
 ပါရမီ၊ ဤပါရမီသည်ကား။ မေ၊ ငါ၏။ သစ္စာပါရမီ၊
 သစ္စာပါရမီတည်း။

ဝဋ္ဋသုတ္တံ—ဝဋ္ဋသုတ် ပရိတ်တော်သည်

နိဗ္ဗိတံ—ပြီးပြီ။

..... ၀

၇ - ဇေဂ္ဂသုတ် အနက်

(၇၈) ယဿ၊ အကြင်ဇေဂ္ဂသုတ်ပရိတ်တော်ကို။ အနုဿ
 ရဏေနာပိ၊ အောက်မေ့ကာမြတ်ည်းဖြင့်လျှင်။ အန္တလိက္ခေ
 ဝိ၊ ကောင်းကင်၌တည်ကုန်လျက်လည်း။ ပါဏီနော၊ သတ္တဝါ
 ဘို့သည်။ ဘူမိယံဝိယ၊ မြေ၌ကဲ့သို့။ သဗ္ဗထာ၊ ခပ်သိမ်းသော
 အပြားအားဖြင့်။ ပတိဋ္ဌံ၊ တည်ရာကို။ အဓိဂစ္ဆန္တိ၊ ရကုန်၏။

(၇၉) ယက္ခ စောရာဒိ သမ္ဘာဝါ၊ ဘီလူး ခိုးသူစသည်တို့
 ခြောင် ဖြစ်သော။ သဗ္ဗပဒ္ဒဝဇာလမ္ဘာ၊ ခပ်သိမ်းသော
 ပဒ္ဒဝါတည်းဟူသော ကုန်ရက်မှ မုတ္တာနံ၊ လွတ်ကုန်သော

သူတို့ကို။ ဂဏနာ၊ ရေတွက်ခြင်းသည်။ နှစ် အတ္ထိ၊ မရှိသလျှင်
ကတည်း။ တံ ပရိတ္တံ၊ ထိုဓလေ့သုတ် ပရိတ်တော်ကို။ ဟေ၊
အရှင်သုတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘိဏ္ဍာမ
ရွတ်ကြကုန်အံ့။

(၈၀ - ၈၁) ဘန္ဓမဟာကဿပ၊ အရှင်မဟာကဿပ။
ဣဒံဓလေ့၊ ဤဓလေ့သုတ် ပရိတ်တော်ကို။ မေမယာအာနန္ဒေ
န၊ အကျွန်ုပ်အာနန္ဒာသည်။ ဧဝံ၊ ဤသို့။ သုတံ၊ ကြားလို့
ရ၏။ [တနည်းကား] ဘန္ဓမဟာကဿပ၊ အရှင်မဟာကဿ
ပ။ ဣဒံ ဤဓလေ့သုတ်ပရိတ်တော်ကို။ ဘဂဝတော၊ မြတ်စွာ
ဘုရား၏။ သမ္ပုခေါ၊ မျက်မှောက်တော်မူ။ မေ၊ အကျွန်ုပ်၏။
သုတံ၊ ကြားခြင်းသည်ကား။ ဧဝံ၊ ဤသို့လျှင်တည်း။ ဧတံ၊
တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ အနာထပိဏ္ဍိကဿ၊ အနာ
ထပိဏ္ဍိသုဌေး၏။ အာရာမေ၊ နှလုံးမှ လျော်ဘွယ်ရှိသော
ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဝိဟရတိ၊ နေတော်
မူ၏။

တဩခေါ၊ ထိုသို့နေတော်မူသောအခါ၌လျှင်။ ဘဂဝါ
မြတ်စွာဘုရားသည်။ ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။ ဘိက္ခု
ရဟန်းတို့ကို။ အာမန္တေသိ၊ အာလပတိ၊ ခေါ်တော်မူ၏။
ဘဒ္ဒန္တေတိ၊ ဪ...အရှင်ဘုရားဟူ၍၊ တေ ဘိက္ခု၊ ထိုရဟန်း
တို့သည်။ ဘဂဝတော၊ မြတ်စွာဘုရားအား။ ပစ္စသေသသုံ၊
ဝန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧတံ၊ ဤသို့သော
စကားကို အဝေါစ၊ မိန့်တော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့။
ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကား။ ဒေဝါသုရသင်္ဂါမော၊

တာဝတိံသာနတ် အသုရာနတ်တို့၏စစ်သည်သည်။ သမုပဗျူ
ဇ္ဇော၊ ကောင်းစွာတက်သည်။ အဟောသိ၊ ဖြစ်၏။ ဘိက္ခဝေ၊
ရဟန်းတို့။ အထခေါ၊ ထိုအခါ၌။ ဒေဝါနံ၊ နတ်တို့၏။ ဣန္ဒော၊
အရှင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ တာဝတိံသေ၊
တာဝတိံသာနတ်ပြည်၌နေကုန်သော။ ဒေဝေ၊ နတ်တို့ကို။
အာမန္တေသိ၊ ခေါ်တော်မူ၏။

မာရိသ၊ ငါနှင့်တူကုန်သော အချင်းနတ်တို့....။ သင်္ဂါမ
ဂတာနံ၊ စစ်မြေအရပ်၌ သွားကုန်သော။ ဝေ၊ ဒေဝါနံ၊
အသင်နတ်တို့အား။ ဘယံဝါ၊ ကြောက်ခြင်းသည်၎င်း။ ဆန္တိ
တတ္ထံဝါ၊ ကိုယ်ခက်တရော်ရှိသောအဖြစ်သည်၎င်း။ လောမ
ဟံသောဝါ၊ ကြက်သီးမွေးညှင်းထခြင်းသည်၎င်း။ သစေ၊
အကယ်၍။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ငြားအံ့။ တသ္မိံသမယေ၊ ထိုသို့ဖြစ်
သောအခါ၌။ မမေဝ၊ ငါ၏သာလျှင်။ ဓဇဂ္ဂံ၊ တံခွန်ဖျားကို။
ဥလ္လောကေယျာထ၊ ကြည့်ကုန်လော့။ ဟိ၊ သင့်စွ။ မမံ၊ ငါ၏။
ဓဇဂ္ဂံ၊ တံခွန်ဖျားတို့။ ဥလ္လောကယတံ၊ ကြည့်ကုန်သော။ ဝေ၊
သင်တို့အား။ ယံ ဘယံဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။
ယံ ဆန္တိတတ္ထံဝါ၊ အကြင်ကိုယ်ခက်တရော်ရှိသော အဖြစ်
သည်၎င်း။ ယော လောမဟံသောဝါ၊ အကြင်ကြက်သီးမွေး
ညှင်းထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်တုံအံ့။ သော၊ ထိုဘယ
ဆန္တိတတ္ထလောမဟံသသည်။ ပဟိယံဿတိ၊ ပျောက်လတ္တံ့
သတည်း။

(၈၂) မေ၊ ငါ၏။ ဓဇဂ္ဂံ၊ တံခွန်ဖျားကို။ စေ၊ အကယ်၍။
နောဥလ္လောကေယျာထ၊ မကြည့်မိကုန်အံ့။ အထ၊ ထိုသို့မကြည့်
(ပဉ္စမအ ကြိမ်မြောက်)

မိကုန်သည်ရှိသော်။ ပဇာပတိဿ၊ ပဇာပတိအမည်ရှိသော။
ဒေဝရာဇဿ၊ နတ်မင်း၏ ဇေဂ္ဂံ၊ တံခွန်ဖျားကို။ ဥလ္လောကေ
ယျာထ၊ ကြည့်ကုန်လော့။ ဟိ၊ သင့်စွ။ ပဇာပတိဿ၊ ပဇာပတိ
အမည်ရှိသော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဇေဂ္ဂံ၊ တံခွန်ဖျားကို
ဥလ္လောကယတံ၊ ကြည့်ကုန်သော။ ဝေါ၊ သင်တို့အား။ ယံဘယံ
ဝေါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္ထံဝေါ၊
အကြင်ကိုယ်ခက်တရော်ရှိသောအဖြစ်သည်၎င်း။ ယော
လောမဟံသော ဝေါ၊ အကြင်ကြက်သီးမွေးညှင်းထခြင်းသည်
၎င်း။ ဘဝိဿတိ၊ ဖြစ်တုံအံ။ သော၊ ထို-ဘယ ဆမ္ဘိတတ္ထ
လောမဟံသသည်။ ပဟိယံဿတိ၊ ပျောက်လတ္တံ့သတည်း။

(၈၃) ပဇာပတိဿ၊ ပဇာပတိ အမည်ရှိသော။ ဒေဝ
ရာဇဿ၊ နတ်မင်း၏။ ဇေဂ္ဂံ၊ တံခွန်ဖျားကို။ စေ၊ အကယ်၍။
နောဥလ္လောကေယျာထ၊ မကြည့်မိကုန်အံ။ အထ၊ ထိုသို့မကြည့်
မိကုန်သည်ရှိသော်။ ဝရုဏဿ၊ ဝရုဏအမည်ရှိသော။ ဒေဝ
ရာဇဿ၊ နတ်မင်း၏။ ဇေဂ္ဂံ၊ တံခွန်ဖျားကို။ ဥလ္လောကေ
ယျာထ၊ ကြည့်ကုန်လော့။ ဟိ၊ သင့်စွ။ ဝရုဏဿ၊ ဝရုဏအမည်
ရှိသော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဇေဂ္ဂံ၊ တံခွန်ဖျားကို။
ဥလ္လောကယတံ၊ ကြည့်ကုန်သော။ ဝေါ၊ သင်တို့အား။ ယံဘယံ
ဝေါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံဆမ္ဘိတတ္ထံဝေါ၊ အကြင်
ကိုယ်ခက်တရော်ရှိသောအဖြစ်သည်၎င်း။ ယော လောမဟံ
သောဝေါ၊ အကြင်ကြက်သီးမွေးညှင်းထခြင်းသည်၎င်း။ ဘဝိဿ
တိ၊ ဖြစ်တုံအံ။ သော၊ ထို-ဘယ ဆမ္ဘိတတ္ထ လောမဟံသသည်။
ပဟိယံဿတိ၊ ပျောက်လတ္တံ့သတည်း။

(၈၄) ဝ ရုဏဿ၊ ဝ ရုဏအမည်ရှိသော။ ဒေဝရာဇဿ၊
 နတ်မင်း၏။ ဇေယျံ၊ တံခွန်ဖျားကို။ စေ၊ အကယ်၍။ နော
 ဥလ္လောကဿယ၊ မကြည့်ကုန်အံ့။ အထ၊ ထိုသို့ မကြည့်မိ
 ကုန်သည်ရှိသော။ ဤသာနဿ၊ ဤသာန အမည် ရှိသော။
 ဒေဝရာဇဿ၊ နတ်မင်း၏။ ဇေယျံ၊ တံခွန်ဖျားကို။ ဥလ္လောက
 ဿယ၊ ကြည့်ကုန်လော့။ ဟိ၊ သင့်စွ။ ဤသာနဿ၊ ဤသာ
 န အမည်ရှိသော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဇေယျံ၊ တံခွန်
 ဖျားကို။ ဥလ္လောကဿတံ၊ ကြည့်ကုန်သော။ ဝေ၊ သင်တို့အား။
 ယံဘယံဝေ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆဗ္ဗိတတ္ထံ
 ဝေ၊ အကြင် ကိုယ်ခက်တရော်ရှိသောအဖြစ်သည်၎င်း။ ယော
 လောမဟံသောဝေ၊ အကြင် ကြက်သီးမွေးညှင်းထခြင်းသည်
 ၎င်း။ ဘဝိဿတံ၊ ဖြစ်တုံ အံ့။ သော၊ ထို ဘယ ဆဗ္ဗိတတ္ထ
 လောမဟံသသည်။ ပဟိယံဿတံ၊ ပျောက်လတ္တံ့ သတည်း။
 ဣတံ၊ ဤသို့။ သက္ကော၊ သိကြားမင်းသည်။ တာဝတိံသေ၊
 တာဝတိံသာနတ်ပြည်၌ နေကုန်သော။ ဒေဝေ၊ နတ်တို့ကို။
 အာမန္တေသိ၊ မိန့်တော်မူ၏။

(၈၅) ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝါနံ၊ နတ်တို့၏။ ဣန္ဒဿ၊
 အရှင်ဖြစ်သော။ သက္ကာယ၊ သိကြားမင်း၏။ တံ ခေါပန
 ဇေယျံ၊ ထို တံခွန်ဖျားကို။ ဥလ္လောကဿတံဝေ၊ ကြည့်သောနတ်
 တို့အား၎င်း။ ပဇာပတိဿ၊ ပဇာပတိအမည်ရှိသော။ ဒေဝရာ
 ဇဿ၊ နတ်မင်း၏။ ဇေယျံ၊ တံခွန်ဖျားကို။ ဥလ္လောကဿတံ
 ဝေ၊ ကြည့်သော နတ်တို့အား၎င်း။ ဝ ရုဏဿ၊ ဝ ရုဏအမည်
 ရှိသော ဒေဝရာဇဿ၊ နတ်မင်း၏။ ဇေယျံ၊ တံခွန်ဖျားကို။

ဥလ္လောကယတံဝါ၊ ကြည့်သော နတ်တို့အား၎င်း။ ဤသာ
 နဿ၊ ဤသာန အမည်ရှိသော။ ဒေဝ ရာဇဿ၊ နတ်မင်း၏။
 ဓဇဂ္ဂံ၊ တံခွန်ဖျားကို။ ဥလ္လောကယတံဝါ၊ ကြည့်သောနတ်
 တို့အား၎င်း။ ယံဘယံဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။
 ယံ ဆမ္ဘိတတ္ထံဝါ၊ အကြင် ကိုယ်ခက်တရော် ရှိသောအဖြစ်
 သည်၎င်း။ ယော လောမဟံသောဝါ၊ အကြင် ကြက်သီး
 မွေးညှင်းထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်တုံအံ့။ ဘော၊
 ထို-ဘယ ဆမ္ဘိတတ္ထ လောမဟံသသည်။ ပဟိယေထာပိ၊
 ပျောက်သည်မူလည်းဖြစ်ရာ၏။ နောမဟိယေထာပိ၊ မပျောက်
 သည် မူလည်း ဖြစ်ရာ၏။

(၈၆) တံ၊ ထိုပျောက်ခြင်း မပျောက်ခြင်းသည်။ ကိဿ
 ဟေတု၊ အဘယ်ကြောင့်နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝါ
 နံ၊ နတ်တို့၏။ ဣန္ဒော၊ အရှင်ဖြစ်သော။ သက္ကော၊ သိကြား
 မင်းသည်။ အဝီတရာဂေါ၊ မကင်းသောရောဂါရှိ၏။ အဝီတ
 ဒေါသော၊ မကင်းသော ဒေါသရှိ၏။ အဝီတမောဟော၊
 မကင်းသောမောဟရှိ၏။ ဘိရူ၊ ကြောက်တတ်၏။ ဆမ္ဘိ၊
 ကိုယ်ခက်တရော်ရှိတတ်၏။ ဥတြာသိ၊ လန့်တတ်၏။ ပလာ
 ယံ၊ ပြေးတတ်၏။

(၈၇) ဘိက္ခဝေ၊ ရဟန်းတို့။ အဟဉ္ဇ၊ ငါသည်ကား။ ခေါ၊
 အကယ်မလွဲသဖြင့်။ ဧဝံ၊ ဤသို့။ ဝဒါမိ၊ ဟော၏။ ဘိက္ခဝေ၊
 ရဟန်းတို့။ အရညဂတာနံဝါ၊ တော၌မူလည်း နေကုန်ထ
 သော။ ရုက္ခမူလ ဂတာနံ ဝါ၊ သစ်ပင်၎င်း၌ မူလည်း နေကုန်
 ထသော။ သုညာဂါဂတာနံ ဝါ၊ ဆိတ်ငြိမ်ရာ အရပ်၌လည်း
 နေကုန်ထသော။ တုမှာကံ၊ သင်တို့အား။ ဘယံဝါ ကြောက်

ခြင်းသည်၎င်း။ ဆမ္ဘိတတ္ထံဝါ၊ ကိုယ်ခက်တရော်ရှိသော
အဖြစ်သည်၎င်း။ လောမဟံသောဝါ၊ ကြက်သီး မွေးညှင်း
ထခြင်းသည်၎င်း။ သစေ၊ အကယ်၍။ ဥပ္ပဇ္ဇေယျ၊ ဖြစ်တုံအံ။
ဓာသ္မိံသမယေ၊ ထို-ဘယ ဆမ္ဘိတတ္ထ လောမဟံသ ဖြစ်
သောအခါ၌။ မမေဝ မမံစေ၊ ငါဘုရား၏ဂုဏ်ကိုသာလျှင်။
အနုဿရေယျာထ၊ အောက်မေ့ကုန်လော့။

(၈၈) သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊
ဤသို့ ကိလေသာတို့မှ ဝေးတော်မူသောကြောင့်လည်း။ ဝါ၊
ကိလေသာရန်တို့ကို ပယ်သတ်တော်မူတတ်သော ကြောင့်
လည်း။ ဝါ၊ သံသရာစက်၏ အကန်တို့ကို ဖျက်ဆီးတော်မူ
တတ်သောကြောင့်လည်း။ ဝါ၊ ပစ္စည်းလေးပါး စသော
ပူဇော်အထူးကို ခံတော်မူထိုက်သော ကြောင့်လည်း။ ဝါ၊
ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မူသော ကြောင့်
လည်း။ အရဟံ၊ အရဟံ မည်တော်မူ၏။ သောဘဂဝါ၊ ထို
မြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ကောင်းစွာ သယမ္ဘူ
ဉာဏ်ဖြင့် မိမိအလိုလို သစ္စာလေးပါးတရားတို့ကို သိတော်မူ
တတ်သောကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ သမ္မာသမ္ဗုဒ္ဓံ၊
မည်တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
ဣတိပိ၊ ဤသို့။ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတဆယ်
ငါးပါးတို့နှင့်ပြည့်စုံတော်မူသောကြောင့်လည်း။ ဝိဇ္ဇာစရဏ
သမ္ဗုဒ္ဓော၊ ဝိဇ္ဇာ စရဏ သမ္ဗုဒ္ဓံ မည်တော်မူ၏။

သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့။
နိဗ္ဗာန်သို့သွားတော်မူတတ်သောကြောင့်လည်း။ သုဂတော၊

သုဂတ မည်တော်မူ၏။ [တနည်းကား] ဣတိပိ၊ ဤသို့
 ကောင်းသောစကားကိုဆိုတော်မူတတ်သောကြောင့်လည်း။
 သုဂတော၊ သုဂတမည်တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာ
 ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက- ရူပလောက-
 အရူပလောက [တနည်းကား] သတ္တလောက သင်္ခါရလော
 က ဩကာသလောက ဟူသော လောကသုံးပါးကို သိတော်
 မူတတ်သော ကြောင့် လည်း။ လောကဝိဒ္ဓ၊ လောကဝိဒ္ဓ
 မည်တော်မူ၏။

သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့
 အတုမရှိသော တရားတော်ဖြင့် ဆုံးမတော် မူတတ်သော
 ကြောင့်လည်း။ အနုတ္တရော၊ အတုမရှိသော။ ပုရိသ ဓမ္မသာ
 ရထိ၊ ပုရိသ ဓမ္မသာရထိ မည်တော် မူ၏။ [တနည်းကား]
 သောဘဂဝါ၊ ထို မြတ်စွာဘုရားသည်။ ဣတိပိ ဤသို့
 လွန်သောသူမရှိသောကြောင့်လည်း။ အနုတ္တရော၊ အနုတ္တရ
 မည်တော်မူ၏။ ဣတိပိ၊ ဤသို့ ဆုံးမတော် မူအပ်သော။
 ဝေနေယျ၊ သတ္တဝါတို့ကို ဆုံးမတော်မူတတ်သောကြောင့်
 လည်း။ ပုရိသ ဓမ္မသာရထိ၊ ပုရိသ ဓမ္မသာရထိမည်တော်
 မူ၏။

သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့
 နတ်လူတို့၏ဆရာ ဖြစ်တော်မူသောကြောင့်လည်း။ သတ္ထာ
 ဒေဝ မနုဿာနံ၊ သတ္ထာဒေဝ မနုဿာန မည်တော် မူ၏။
 သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ခပ်သိမ်း
 သော တရားတို့ကို သိတော်မူတတ်သော ကြောင့်လည်း။
 ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။ (တနည်းကား) ဣတိပိ၊ ဤသို့

နတ်လူတို့ကို သိစေတတ်သောကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓ
မည်တော်မူ၏။ သော ဘဂဝါ၊ ထို မြတ်စွာဘုရားသည်။
ဣတိ၊ ဤသို့ဆည်းပူးအပ်သော ပါရမီဟူသောဘုန်းရှိတော်
မူသောကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါ မည်တော် မူ၏။
ဣတိ၊ ဤသို့။ မမေဝ၊ ငါ-ဘုရား၏ ဂုဏ်ကိုသာလျှင်။
အနုဿရေယျာထ၊ အောက်မေ့ ကုန်လော့။

(၈၉) ဟိ၊ သင့်စွာ။ ဘိက္ခဝေ၊ ရဟန်းတို့။ မမံ၊ ငါ-ဘုရား
၏ ဂုဏ်ကို။ အနုဿရတံ၊ အောက်မေ့ ကုန်သော။ ဝေါ၊
သင်တို့အား။ ယံ ဘယံ ဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။
ယံ ဆမ္ဘိတတ္ထံ ဝါ၊ အကြင်ကိုယ်ခက်တရော်ရှိသော အဖြစ်
သည်၎င်း။ ယော လောမဟံ သော ဝါ၊ အကြင် ကြက်သီး
မွေးညှင်းထခြင်းသည်၎င်း။ ဘဝိဿသိ၊ ဖြစ်တုံအံ့။ သော၊
ထို-ဘယ ဆမ္ဘိတတ္ထလောမဟံ သသည်။ ပဟိယံ သတိ၊
ပျောက်လတ္တံ့ သတည်း။

(၉၀) မံ၊ ငါ-ဘုရား၏ဂုဏ်ကို။ စေ၊ အကယ်၍။ နော
အနုဿရေယျာထ၊ မအောက်မေ့ မိကုန်အံ့။ အထ၊ ထိုသို့
မအောက်မေ့ မိကုန်သည်ရှိသော်။ ဓမ္မံ၊ ငါ-ဟောတော်မူအပ်
သော တရားတော်၏ဂုဏ်ကို။ အနုဿရေယျာထ၊ အောက်မေ့
ကုန်လော့။

(၉၁) ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရား
တော်မြတ်ကို။ သွာက္ခာတော၊ ကောင်းစွာဟောတော်မူအပ်၏။
ဓမ္မော၊ တရားတော်သည်။ သဒ္ဓိဋ္ဌိကော၊ မျက်မှောက်၌အကျိုး
ကိုပေးတတ်၏။ အကာလိကော၊ အခါမလင့်အကျိုးကိုပေး

တတ်၏။ ဧဟိပဿိကော၊ လာလုညံ-ရုလုညံဟူသော စကား
ကို ဆိုထိုက်၏။ ဩပနေယျိကော၊ နတ်ရွာနိဗ္ဗာန်သို့ ဆောင်
ခြင်းကိုထိုက်၏။ ပစ္စတ္တံ ပဋိအတ္တံ၊ အသီးအသီး မိမိ မိမိတို့၌။
ဝိညုဟိ၊ မဂ္ဂဋ္ဌာန်လေးယောက် ဖလဋ္ဌာန်လေးယောက်ဖြစ်
သော ပညာရှိတို့သည်။ ဝေဒိတဗ္ဗော၊ သိအပ် ခံစားအပ်၏။
ဣတိ၊ ဤသို့။ ဓမ္မံ၊ တရားတော်၏ဂုဏ်ကို။ အနုဿရေယျာထ၊
အောက်မေ့ ကုန်လော့။

(၉၂) ဟိ၊ သင့်စွ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓမ္မံ၊ တရား
တော်၏ဂုဏ်ကို။ အနုဿရတံ၊ အောက်မေ့ ကုန်သော။ ဝေ၊
သင်တို့အား။ ယံဘယံဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။
ယံ ဆန္တတတ္ထံဝါ၊ အကြင်ကိုယ်ခက်တရော်ရှိသော အဖြစ်
သည်၎င်း။ ယောလောမဟံသောဝါ၊ အကြင် ကြက်သီးမွေး
ညှင်းထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်တုံအံ။ သော၊ ထို-
ဘယ ဆန္တတတ္ထံ လောမဟံ သသည်။ ပဟိယိဿတိ၊ ပျောက်
လံ့တ္တံ သတည်း။

(၉၃) စေ၊ အကယ်၍။ ဓမ္မံ၊ တရားတော်၏ဂုဏ်ကို။ နော
အနုဿရေယျာထ၊ မအောက်မေ့ မိကုန်အံ။ အထ၊ ထိုသို့
မအောက်မေ့ မိကုန်သည်ရှိသော်။ သံဃံ၊ ငါး-တပည့်သား
သံဃာတော်၏ ဂုဏ်ကို။ အနုဿရေယျာထ၊ အောက်မေ့
ကုန်လော့။

(၉၄) ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊
တပည့်ဖြစ်သော သံဃာသည်။ သုပ္ပဋိပဇ္ဇော၊ ကောင်းစွာကျင့်
တတ်၏။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊
တပည့်ဖြစ်သော သံဃာသည်။ ဥပ္ပဋိပဇ္ဇော၊ ပြောင့်ပြောင့်

ကျင့်တတ်၏။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝက
သံဃော၊ တပည့်ဖြစ်သော သံဃာသည်။ ဥာယပ္ပဋိပန္နော၊
အသင့်အားဖြင့်ကျင့်တတ်၏။ ဘဂဝတော၊ မြတ်စွာဘုရား၏။
သာဝကသံဃော၊ တပည့်ဖြစ်သော သံဃာသည်။ သာမိဓိပ္ပဋိ
ပန္နော၊ အရိုအသေပြုခြင်းကို ခံထိုက်အောင် ကျင့်တတ်၏။
စတ္တာရိ၊ လေးပါးကုန်သော။ ယဒိဒံ ယာနိ ပုရိသ ယုဂါနိ၊
အကြင် ယောက်ျားမြတ်၏ အစုံတို့သည်။ သန္တိ၊ ရှိကုန်၏။
တေပုရိသပုဂ္ဂလော၊ ထို-လေးပါးအစုံဖြစ်သော ယောက်ျား
တို့သည်ကား...။ အဋ္ဌ၊ ရှစ်ယောက်တို့တည်း။ ဘဂဝတော၊
မြတ်စွာဘုရား၏။ ဧသ ဧသော သာဝက သံဃော၊ ထိုတပည့်
ဖြစ်သော သံဃာတော်သည်ကား။ အာဟုနေယျော၊ ဆောင်
၍ ပူဇော်ခြင်းကိုခံထိုက်၏။ ပါဟုနေယျော၊ ဧည့်သည်တို့အား
ရည်၍ထားသော ပစ္စည်းအထူးဖြင့် ပူဇော်ခြင်းကို ခံထိုက်၏။
ဒက္ခိဏေယျော၊ မြတ်သောအလှူ ကိုခံထိုက်၏။ အဉ္ဇလိကရနီ
ယော၊ လက်အုပ်ချီခြင်းကိုခံထိုက်၏။ လောကဿ၊ လူအများ
၏။ အနုတ္တရံ၊ အတုမရှိသော။ ပုညဓေတ္တံ၊ ကောင်းမှု၏
စိုက်ပျိုးရာ လယ်မြေကောင်းသဘွယ်လည်း ဖြစ်၏။ ဣတိ၊
ဤသို့။ သံဃံ၊ သံဃာတော်၏ ဂုဏ်ကို။ အနုဿရေယျာထ၊
အောက်မေ့ကုန်လော့။

(၉၅) ဟိ၊ သင့်စွာ။ ဘိက္ခုဝေ၊ မဟုန်းတို့။ သံဃံ၊ သံဃာ
တော်၏ဂုဏ်ကို။ အနုဿရတံ၊ အောက်မေ့ကုန်သော။ ဝေ၊
သင်တို့အား။ ယံဘုဂံ၊ အကြင်ကြောက်ခြင်းသည်၎င်း။

ယံဆမ္ဘိတတ္ထံဝါ၊ အကြင် ကိုယ်ခက်တရော် ရှိသောအဖြစ်
သည့်၎င်း။ ယော၊ လောမဟံသောဝါ၊ အကြင် ကြက်သီး
မွေးခြင်း ထခြင်းသည့်၎င်း။ ဘဝိဿတိ၊ ဖြစ်တု့အံ့။ သော၊
ထို-ဘယဆမ္ဘိတတ္ထ လောမဟံသသည်။ ပဟိယိဿတိ၊
ပျောက်လတ္တံ့သတည်း။

(၉၆) တံ ထိုဘယဆမ္ဘိတတ္ထ လောမဟံသ ပျောက်ခြင်း
သည်။ ကိဿဟေတု၊ အဘယ်ကြောင့်နည်း။ ဘိက္ခဝေ၊
ရဟန်းတို့ တထာဂတော၊ ဝိပဿိအစရှိသော ရှေးဘုရားတို့၏
လာခြင်းကဲ့သို့ ကောင်းသောလာခြင်းရှိသော သင်တို့ဆရာ
ငါ....ဘုရားသည်။ အရဟံ၊ ဆိပ်ကွယ်ရာအရပ်၌ မကောင်းမှု
ကို ပြုခြင်းငှါမထိုက်။ သမ္မာသမ္ဗုဒ္ဓေါ၊ ကောင်းစွာကိုယ်တိုင်
သစ္စာလေးပါး တရားကို သိတော်မူတတ်၏။ ဝီတရာဂေါ၊
ကင်းသော ရာဂရှိ၏။ ဝီတဒေါသော၊ ကင်းသောဒေါသရှိ၏။
စိတမောဟော၊ ကင်းသောမောဟရှိ၏။ အဘီရူ၊ မကြောက်
တတ်။ အဆမ္ဘိ၊ ကိုယ်ခက်တရော် မရှိတတ်။ အနုတြာသိ၊
မလန့်တတ်။ အပလာယီ၊ မပြေးတတ်။ ဣတိတဿ၊ ထို့
ကြောင့်။ ပဟိယိဿတိ၊ ပျောက်လတ္တံ့သတည်း။

(၉၇) ဘဝါ၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤသို့သော
စကားကို။ အဝေါစ၊ မိန့်တော်မူ၏။ သုဂတော၊ မြတ်စွာ
ဘုရားသည်။ ဣဒံ၊ ဤသို့သောစကားကို။ ဝတုာန၊ မိန့်ဦး
၍။ အထ၊ ထို့နောက်မှ။ အပရံ၊ တပါးသော။ ဧတံ၊ ဤသို့
သော စကားကို။ သတ္တာ၊ မြတ်စွာဘုရားသည်။ အဝေါစ၊
မိန့်တော်မူ၏။

(၉၈) ဘိက္ခုဝေါ၊ ရဟန်းတို့။ အရညေဝေါ၊ တော၌၎င်း။ ရုက္ခမူလေဝေါ၊ သစ်ပင်ရင်း၌၎င်း။ သုညာဂါရေဝေါ၊ ဆိတ်ကွယ်ရာအရပ်၌၎င်း။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရား၏ဂုဏ်ကို။ တုမေ၊ သင်တို့သည်။ အနုဿရေထ၊ အောက်မေ့ကုန်လော့။ တုမှာကံ၊ သင်တို့၏။ ဘယံ၊ ကြောက်ခြင်းသည်။ နောသိယာ၊ မဖြစ်ရာ။

(၉၉) လောကဇေဋ္ဌံ၊ လူတို့၏အကြီးအမှူးဖြစ်ထသော။ နရာသဘံ၊ လူတို့ထက်လည်း မြတ်ထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရား၏ ဂုဏ်ကို။ စေ၊ အကယ်၍။ နောသရေယျာထ၊ မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော်။ နိယျာနိကံ၊ သံသရာမှ ထုတ်ဆောင်၍ သွားတတ်ထသော။ သုဒေသိတံ၊ ကောင်းစွာဟောအပ်ထသော။ ဓမ္မံ၊ တရားတော်၏ဂုဏ်ကို။ သရေယျာထ၊ အောက်မေ့ကုန်လော့။

(၁၀၀) နိယျာနိကံ၊ သံသရာမှ ထုတ်ဆောင်၍ သွားတတ်ထသော။ [ဝဋီဒုက္ခမှ ဆောင်အပ်သော်လည်းပေး] သုဒေသိတံ ကောင်းစွာ ဟောတော်မူတတ်သော။ ဓမ္မံ၊ တရားတော်၏ဂုဏ်ကို။ စေ၊ အကယ်၍။ နော သရေယျာထ၊ မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော်။ အနုတ္တရံ၊ အတုမရှိသော။ ပုညက္ခေတ္တံ၊ ကောင်းမှု၏ ပွားရာ လယ်ယာ မြေကောင်းသဘွယ်လည်း ဖြစ်ထသော။ သံဃံ၊ သံဃာတော်၏ ဂုဏ်ကို။ သရေယျာထ၊ အောက်မေ့ကုန်လော့။

(၁၀၀) ဘိက္ခုပေါ၊ ရဟန်းတို့။ ဧဝံ၊ ဤသို့ ဆိုခဲ့ပြီးသော နည်းဖြင့်။ ဗုဒ္ဓဉ္စ၊ ငါ-ဘုရား၏ဂုဏ်ကို၎င်း။ ဓမ္မဉ္စ၊ တရားတော်၏ ဂုဏ်ကို၎င်း။ သံဃဉ္စ၊ သံဃာတော်၏ဂုဏ်ကို၎င်း။ သရန္တာနံ၊ အောက်မေ့ကုန်သော သင်တို့အား။ ယံဘယံဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္ထံ ဝါ၊ အကြင်-ကိုယ် ခက်တရော်ရှိသော အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် ကြက်သီးမွေးညှင်းထခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ သော၊ ထို-ဘယ ဆမ္ဘိတတ္ထ လောမဟံသည်။ န ဟေသာတိ၊ မဖြစ်လတ္တံ့သတည်း။

ဓဇဂ္ဂသုတ္တံ-ဓဇဂ္ဂသုတ် ပရိတ်တော်သည်

နိဋ္ဌိတံ-ပြီးပြီ။

.....၀.....

ဂ = အာဠာနာဠိယသုတ် အနက်

(၁၀၂) နာ ထဿ၊ မြတ်စွာဘုရား၏။ သာဓု သမ္မတေ၊ ကောင်း၏ဟူ၍ သမုတ်အပ်ထသော။ သာသနေ၊ သာသနာ တော်၌။ အပ္ပသန္ဓေဟိ၊ မကြည်ညိုကုန်ထသော။ စဇ္ဈေဟိ၊ ကြမ်းကြုတ်ကုန်ထသော။ သဒါ၊ ခပ်သိမ်းသောအခါ၌။ ကိဗ္ဗံသကာရိဘိ၊ ကြမ်းကြုတ်သော အမှုကို ပြုတတ်ကုန် ထသော။ အမနုဿေဟိ၊ ဘီလူးတို့သည်....

(၁၀၃) စသသန္နံ၊ လေးပါးကုန်သော။ ပရိ သာ နံ၊ ပရိသတ်တို့ကို၊ အဟိံ သာယာစ၊ မညှင်းဆဲစိမ့်သောငှါ၎င်း။ ဂုတ္တိယာစ၊ စောင့်စိမ့်သောငှါ၎င်း။ မဟာဝီရော၊ ကြီးမြတ်

သော လုံ့လရှိတော်မူသောမြတ်စွာဘုရားသည်။ ယံ ပရိတ္တံ၊ အကြင် အာဋ္ဌာနာဋီယသုတ် ပရိတ်တော်ကို။ ဒေသသိ၊ ဟောတော်မူပြီ။ တံ ပရိတ္တံ၊ ထို-အာဋ္ဌာနာဋီယသုတ်ပရိတ်တော်ကို။ ဟေ....၊ အရှင်သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ ရှုတ်ကြကုန်အံ့။

(၁၀၄) စက္ခုမန္တဿ၊ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူထသော။ သီရိမတော၊ ဘုန်းကြက်သရေနှင့် ပြည့်စုံတော်မူထသော။ ဝိပဿိဿ စ၊ ဝိပဿိ မြတ်စွာဘုရားအားလည်း။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ သဗ္ဗဘူတာ နုကမ္ပိနော၊ ခပ်သိမ်းသောသတ္တဝါတို့ကို သနားတော်မူတတ်သော။ သိခိဿပိစ၊ သိခိမြတ်စွာဘုရား အားလည်း။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

(၁၀၅) နှာတကဿ၊ မကောင်းမှုကို ဆေးပြီးထသော။ ဘပဿိနော၊ ခြိုးခြံသောအကျင့်ကိုလည်းကျင့်တတ်တသော။ ဝေဿဘိဿစ၊ ဝေဿဘူ မြတ်စွာဘုရားအားလည်း။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဘရသေနာ ပမဒ္ဓိနော၊ မာရ်စစ်သည်ကို နှိမ်နင်းတတ်သော။ ကကုသန္ဓဿစ၊ ကကုသန် မြတ်စွာဘုရားအားလည်း။ မေ၊ ငါ၏။ နမော ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

(၁၀၆) ဗြဟ္မဏဿ၊ မကောင်းမှုကို အပပြုပြီးထသော။ သီမတော၊ ငါးပါးသောဝသီတော်နှင့်ပြည့်စုံထသော။ ဝါ၊ ခိုးပြီးသော မဂ်ဟူသော သိတင်းလည်းရှိထသော။ ကောဏာ

၈ မနဿ၊ ကောဏဂုံ မြတ်စွာဘုရားအားလည်း။ မေ၊ ငါ၏။
 နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ သဗ္ဗဓိ၊ အလုံး
 စုံသောအရာ၌၊ ဝါ၊ ခပ်သိမ်းသောကံလေသာမှ။ ဝိပုပ္ပတ္တဿ၊
 ကင်းလွတ်ဘော်မှုပြီးထသော။ ကဿပဿစ၊ ကဿပ မြတ်စွာ
 ဘုရားအားလည်း။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊
 ဖြစ်စေသတည်း။

(၁၀၇) ယော၊ အကြင်ဂေါတမမြတ်စွာဘုရားသည်။ သဗ္ဗ
 ဒုက္ခံ၊ ပန္နဒနံ၊ အလုံးစုံသော ဆင်းရဲခြင်းကိုပယ်ဖျောက်တော်
 မူတတ်သော။ ဣမံဓမ္မံ၊ ဤတရားကို။ ဒေသေတိ၊ ဟောတော်
 မူ၏။ အဂ္ဂိရသဿ၊ ကိုယ်တော်မှထွက်သော် အရောင်ရှိထသေ။
 သိရိမတော၊ ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူထသော။
 သကျပုတ္တဿ၊ သံကဏ္ဍဝင်မင်းသား ဖြစ်တော်မူထသော။
 တဿ၊ ထို-ဂေါတမ မြတ်စွာဘုရားအား။ မေ၊ ငါ၏။ နမော၊
 ရှိခိုးခြင်းတည်း။ အတ္ထု၊ ဖြစ်စေသတည်း။

(၁၀၈) လောကေ၊ လောက၌။ နိဗ္ဗုတံ၊ ငြိမ်းကုန်လေ
 ပြီးသော။ ယေစာပိဇနာ၊ အကြင်မြတ်စွာဘုရားတို့သည်။
 ယထာဘူတံ၊ ဟုတ်သောအလျောက်။ ဝိပဿသုံ၊ မြင်ကုန်ပြီ။
 တေဇနာ၊ ထိုမြတ်စွာဘုရားတို့သည်။ အပိသုဏာထ၊ ချောပစ်
 သောစကားကို မဆိုကုန်။ အထ၊ ထိုမြို့။ မဟန္တာ၊ မြတ်ကုန်၏။
 ဝိတသာရဒါ၊ ကင်းသော ရွှံ့ကြောက်ခြင်းရှိကုန်၏။

(၁၀၉) ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါးစရဏ
 တဆယ်ပါးတို့နှင့်ပြည့်စုံတော်မူထသေ။ မဟန္တာ၊ မြတ်စွာ

ထသော။ ဝိတသာရဒံ၊ ကင်းသော ကြောက်ရွံ့ခြင်းရှိထ
သော။ ဒေဝဗန္ဓုဿာနံ၊ နတ်လူတို့၏။ ဟိတံ၊ အစီးအပွားလည်း
ဖြစ်ထသော။ ဂေါတမံ၊ ဂေါတမ အနွယ်လည်းဖြစ်ထသော။
ယံ ဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရားကို။ နမသန္တိ၊ ရှိခိုးကုန်၏။

(၁၁၀) ဧတေ၊ ထို ဝိပဿီ အစရှိသော မြတ်စွာဘုရား
ခုနစ်ဆူတို့သည်၎င်း။ အညေ၊ တပါးကုန်သော။ အနေကသတ
ကောဋ္ဌီယော၊ ကုဋ္ဌေအရာမကများကုန်သော။ သမ္ပုဒ္ဓါ၊
မြတ်စွာဘုရားတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဗုဒ္ဓါ၊
မြတ်စွာဘုရားတို့သည်။ အသမသဓါ၊ ပစ္စေက ဗုဒ္ဓါ သာဝက
တို့နှင့် မတူကုန်သည်ဖြစ်၍ ဘုရားချင်းသာ တူကုန်၏။ သဗ္ဗေ၊
ခပ်သိမ်းကုန်သော။ ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်။ မဟိဒ္ဓိကာ၊
ကြီးသောတန်ခိုးရှိကုန်၏။

(၁၁၁) သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဗုဒ္ဓါ၊ မြတ်စွာဘုရား
တို့သည်။ ဒသဗလူပေတာ၊ ဆယ်ပါးသောဌာနာဌာနအစရှိ
သောအားနှင့်ပြည့်စုံကုန်၏။ ဝေသာရဇ္ဇေဟိ၊ ဝေသာရဇ္ဇဉာဏ်
တို့နှင့်။ ဥပါဂတာ၊ ပြည့်စုံကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေ၊ ထိုမြတ်စွာဘုရားတို့သည်။ ဥတ္တမံ၊ မြတ်စွာသော။
အာသဘံ၊ ပုရိသဥသဘ၏။ အဖြစ်တည်းဟူသော။ ဌာနံ၊ အရာ
ဖြစ်သော သဗ္ဗညုတဉာဏ်ကို။ ပဋိဇာနန္တိ၊ ဝန်ခံကုန်၏။

(၁၁၂) ဧတေ၊ ထို-မြတ်စွာဘုရားတို့သည်။ ပရိသဘု၊
ပရိသတ်တို့၌။ ဝိတသာရဒါ၊ ရဲရင့်ကုန်သည်ဖြစ်၍။ သီဟနာဒံ၊
ကေသရရာဇာခြင်္သေ့ မင်းကဲ့သို့။ ရဲရင့်သောစကားကို။ နဒန္တိ၊

မဆိုကုန်၏။ လောကေ၊ လောကဉ္စ။ အပ္ပဋ္ဌံ ဝတ္တိယံ၊ သူတပါးတို့
မလည်စေနိုင်သော။ ပြဟ္မစက္ကံ၊ မြတ်သော ဓမ္မစကြာ တရား
တော်ကို။ ပဝတ္တေန္တိ၊ လည်စေကုန်၏။ [ဟောကုန်၏ ဟူလို့]

(၁၁၃) နာယကာ၊ လူသုံးပါးတို့၏ ခရီးညွှန်ဖြစ်တော်မူ
သောဘုရားရှင်တို့သည်။ အဋ္ဌာရသတိ၊ တဆယ် ရှစ်ပါးကုန်
သော။ ဗုဒ္ဓဓမ္မဟိ၊ ဘုရား၏ကျေးဇူးတရားတို့နှင့်။ ဥပေတာ၊
ပြည့်စုံကုန်၏။ ဗာတ္တိံ သ လက္ခဏပေတာ၊ သုံးဆယ် နှစ်ပါး
သော လက္ခဏာကြီးနှင့်လည်း ပြည့်စုံ ကုန်၏။ အသိတာ
နုဗျဉ္ဇနာဓရာ ရှစ်ဆယ်သောလက္ခဏာငယ်တို့ကိုလည်းဆောင်
ကုန်၏။

(၁၁၄) သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုမြတ်စွာဘုရား
တို့သည်။ ဗျာမပ္ပဘာယ၊ တလံမျှသောကိုယ်တော်၏အရောင်
ဖြင့်။ သုပ္ပဘာ၊ ကောင်းစွာထွန်းပကုန်၏။ မုနိကုဉ္ဇရာ၊ ရဟန်း
တို့ထက်လည်း မြတ်ကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဧတေ
ဗုဒ္ဓါ၊ ထို-မြတ်စွာဘုရားတို့သည်။ သဗ္ဗညုနော၊ ခပ်သိမ်းသော
တရားတို့ကို သိတတ်ကုန်၏။ ခဏိဿဝါ၊ ကုန်ပြီးသော
အာသဝေ၊ ရှိကုန်၏။ ဇိနာ၊ မာရ်ငါးပါးကို အောင်ကုန်၏။

(၁၁၅) မဟာပဘာ၊ များသောကိုယ်တော်အရောင်လည်း
ရှိကုန်၏။ မဟာတေဇာ၊ ကြီးသောတန်ခိုးလည်း ရှိကုန်၏။
မဟာပညာ၊ ကြီးသောပညာလည်း ရှိကုန်၏။ မဟာဗ္ဗလ၊
ကြီးသော ခွန် အား လည်း ရှိ ကုန် ၏။ မဟာကာဏိကာ၊
များသောကရုဏာလည်းရှိကုန်၏။ ဓီရာ၊ လုံ့လလည်းရှိကုန်
၏။ သဗ္ဗေသနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့၏။ သုခါ
ဝဟာ၊ ချမ်းသာကိုဆောင်တတ်ကုန်၏။

(၁၁၆) သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။ ပါဏိနံ၊ သဗ္ဗဝါ
တို့၏။ ဒိပါစ၊ ကျွန်လည်းမည်ကုန်၏။ နာထာစ၊ ကိုးကွယ်ရာ
လည်းမည်ကုန်၏။ ပတိဋ္ဌာစ၊ တည်ရာလည်း မည်ကုန်၏။
တာဏာစ၊ စောင့်ရှောက်ရာလည်းမည်ကုန်၏။ လေဏာစ၊
ပုန်းကွယ်ရာလည်းမည်ကုန်၏။ ဂတီစ၊ လားရာလည်း မည်ကုန်
၏။ ဗန္ဓုစ၊ အဆွေလည်းမည်ကုန်၏။ မယေဿာသာစ၊
မြတ်သောလေးသမားလည်းမည်ကုန်၏။ သရဏာစ၊ အောက်
မေ့ရာလည်းမည်ကုန်၏။ ဟိတေသိနောစ၊ စီးပွားကိုလည်း
ရှာကြံလေ့ရှိကုန်၏။

(၁၁၇) သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဧတေ၊ ထို-မြတ်စွာ
ဘုရားတို့သည်။ သဒေဝကဿ၊ နတ်နှင့်တကွသော။ လောကဿ
လူအများ၏။ ပရာယဏာ၊ လည်းလျောင်းရာလည်းမည်ကုန်
၏။ အဟံ၊ ငါသည်။ ပုရိသုတ္တမေ ပုရိသုတ္တမာနံ၊ ယောက်ျား
တကာတို့ထက်မြတ်ကုန်သော။ တေသံ၊ ထိုမြတ်စွာဘုရားတို့၏။
ပါဒေ၊ ခြေတော်တို့ကို။ သိရသ၊ ဦးခေါင်းဖြင့်။ ဝန္ဓာမိ၊
ရှိခိုးပါ၏။

(၁၁၈) ဧတေ တထာဂတေ၊ ထို-မြတ်စွာဘုရားတို့ကို။
သယနေ၊ အိပ်သောအခါ၌၎င်း။ အာသနေ၊ ထိုင်သောအခါ၌
၎င်း။ ဌာနေ၊ ရပ်သောအခါ၌၎င်း။ ဂမနေစာပိ၊ သွားသော
အခါ၌၎င်း။ သဗ္ဗဒါ၊ ခပ်သိမ်းသောအခါ၌။ ဝစယာစေဝ၊
ဝစီဒ္ဓါရဖြင့်၎င်း။ မနသာစေဝ၊ မနောဒ္ဓါရဖြင့်၎င်း။ ဝန္ဓာမိ၊
ရှိခိုးပါ၏။

(၁၁၉) သန္တိကရာ၊ ကိလေသံ၊ ဤငြိမ်းခြင်းကိုလည်းပြုတတ်ကုန်သော။ ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်၊ တုဂံ၊ သင်ကို။ သဒါ၊ ခပ်သိမ်းသောအခါ၌။ သုခေန၊ ချမ်းသာသဖြင့်။ ရက္ခန္တု၊ စောင့်စေကုန်သတည်း။ တေပိ၊ ထို-မြတ်စွာဘုရားတို့သည်။ ရက္ခံတော၊ စောင့်အပ်သော။ တု၊ သင်သည်။ သန္တော၊ ငြိမ်သက်သည်၎င်း။ သဗ္ဗဘယေဟိ၊ ခပ်သိမ်းသော ဘေးတို့မှ။ မုတ္တော၊ ကင်းလွတ်သည်၎င်း။ ဘဝါဟိ၊ ဖြစ်စေသတည်း။

(၁၂၀) တုဂံ၊ သင်သည်။ သဗ္ဗရောဂဝိမုတ္တော၊ ခပ်သိမ်းသောအနာမှကင်းလွတ်သည်၎င်း။ သဗ္ဗသန္တာပဝဇ္ဇံတော၊ ခပ်သိမ်းသောပူပန်ခြင်းမှ ကင်းသည်၎င်း။ သဗ္ဗဝေရံ၊ ခပ်သိမ်းသောရန်ကို။ အတိက္ကန္တော၊ လွန်နိုင်သည်၎င်း။ နိဗ္ဗုတော၊ ငြိမ်းခြင်းသည်၎င်း။ ဘဝ ဘဝါဟိ၊ ဖြစ်စေသတည်း။

(၁၂၁) တေသံ၊ ထိုမြတ်စွာဘုရားတို့၏။ သစ္စေန၊ သစ္စာဖြင့်၎င်း။ သီလေန၊ သီလ သီတင်းဖြင့်၎င်း။ ခန္တိမေတ္တာဗလေန၊ သည်းခံခြင်း မေတ္တာဟူသော အစွမ်းဖြင့်၎င်း။ တေပိ၊ ထိုမြတ်စွာဘုရားတို့သည်လည်း။ အရောဂေန၊ အနာမရှိသဖြင့်၎င်း။ သုခေန၊ ချမ်းသာသဖြင့်၎င်း။ အမေ၊ ငါတို့ကို။ အနုရက္ခန္တု၊ စောင့်စေကုန်သတည်း။

(၁၂၂) ပုရတ္ထိမသ္မိံ၊ ဒီသာဘာဂေ၊ အရှေ့မျက်နှာအဘို့၌။ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်ထသော။ ဘူတာ၊ ဂန္ဓဗ္ဗနတ်တို့သည်။ သန္တု၊ ရှိကုန်၏။ တေပိ၊ ထို-ဂန္ဓဗ္ဗနတ်တို့သည်လည်း။ အရောဂေန၊ အနာမရှိသဖြင့်၎င်း။ သုခေန၊ ချမ်းသာသဖြင့်၎င်း။ အမေ၊ ငါတို့ကို။ အနုရက္ခန္တု၊ စောင့်စေကုန်သတည်း။

(၁၂၃) ဒက္ခိဏသ္မိဒိသာဘာဂေ၊ တောင်မျက်နှာအဘို့
ဌ်။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။ ဒေဝါ ကုမ္ဘဏ်
နတ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုကုမ္ဘဏ် နတ်တို့သည်
လည်း။ အရောဂေန စ၊ အနာမရှိသဖြင့်၎င်း။ သုခေန စ၊
ချမ်းသာသဖြင့်၎င်း။ အမေ၊ ငါတို့ကို။ အနုရက္ခန္တု၊ စောင့်စေ
ကုန်သတည်း။

(၁၂၄) ပစ္ဆိမသ္မိဒိသာဘာဂေ၊ အနောက်မျက်နှာအဘို့
ဌ်။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။ နဂါ၊ နဂါး
တို့သည်။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုနဂါးတို့သည်လည်း။
အရောဂေန စ၊ အနာမရှိသဖြင့်၎င်း။ သုခေန စ၊ ချမ်းသာ
သဖြင့်၎င်း။ အမေ၊ ငါတို့ကို။ အနုရက္ခန္တု၊ စောင့်စေကုန်
သတည်း။

(၁၂၅) ဥတ္တရသ္မိဒိသာဘာဂေ၊ မြောက်မျက်နှာအဘို့
ဌ်။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။ ယက္ခာ၊ ဘီလူးတို့
သည်။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုဘီလူးတို့သည်လည်း။ အရော
ဂေန စ၊ အနာမရှိသဖြင့်၎င်း။ သုခေန စ၊ ချမ်းသာသဖြင့်၎င်း။
အမေ၊ ငါတို့ကို။ အနုရက္ခန္တု၊ စောင့်စေကုန်သတည်း။

(၁၂၆) ပုရတ္ထိမေန၊ အရှေ့မျက်နှာအရပ်၌။ တေရဋ္ဌော၊
နန္ဒဗ္ဗနတ်တို့ကို အစိုးရသော တေရဋ္ဌနတ်မင်း၎င်း။ ဒက္ခိဏေန၊
တောင်မျက်နှာအရပ်၌။ ဓိရုဋ္ဌကောစ၊ ကုမ္ဘဏ်နတ်တို့ကို အစိုး
သော ဝိရုဋ္ဌက နတ်မင်း၎င်း။ ပစ္ဆိမေန၊ အနောက်မျက်နှာ
အရပ်၌။ ဝိရူပက္ခောစ၊ နဂါးတို့ကို အစိုးရသော ဝိရူပက္ခ နတ်
မင်း၎င်း။ ဥတ္တရံဒိသံ၊ မြောက်မျက်နှာအရပ်၌။ ကုဝေရောစ၊
ဘီလူးတို့ကို အစိုးရသော ကုဝေရ နတ်မင်း၎င်း။

(၁၂၇) လောကပါလာ၊ လူတို့ကိုစင်တတ်ကုန်သော။
ယဿသိနော၊ အခြံအရံများကုန်သော။ စတ္တာရော၊ လေး
ယောက်ကုန်သော။ ဧတေ မဟာရာဇာနော၊ ထိုနတ်မင်း
ကြီးတို့သည်။ ဝသန္တ၊ နေကုန်၏။ တေပိ၊ ထို-နတ်မင်းကြီးတို့
သည်လည်း။ အရောဂေနစ၊ အနာမရှိသဖြင့်၎င်း။ သုခေနစ၊
ချမ်းသာသဖြင့်၎င်း။ အမေ၊ ငါတို့ကို။ အနုရက္ခန္တု၊ စောင့်
စေကုန်သတည်း။

(၁၂၈) အာကာသဌာ၊ ကောင်းကင်၌တည်ကုန်သော။ ဒေဝါ
စ၊ နတ်တို့သည်၎င်း။ သုမဌာ၊ မြေ၌တည်ကုန်သော။ ဒေဝါစ၊
နတ်တို့သည်၎င်း။ နာဂါစ၊ နဂါးတို့သည်၎င်း။ မဟိဒ္ဓိကာ၊
ကြီးသောတန်ခိုး ရှိကုန်၏။ တေပိ၊ ထို-နတ်နဂါး တို့သည်
လည်း။ အရောဂေနစ၊ အနာမရှိသည်၎င်း။ သုခေနစ၊
ချမ်းသာသဖြင့်၎င်း။ အမေ၊ ငါတို့ကို။ အနုရက္ခန္တု၊ စောင့်
စေကုန်သတည်း။

(၁၂၉) ဣသောသနေ၊ ဤသာသနာတော်၌။ ဣဒ္ဓိမန္တော
စ၊ တန်ခိုးကြီးသည်လည်း ဖြစ်ကုန်သော။ ယေ ဒေဝါစ၊
အကြင်နတ်တို့သည်လည်း။ ဝသန္တ၊ နေကုန်၏။ တေပိ၊ ထို-
နတ်တို့ သည်လည်း။ အရောဂေနစ၊ အနာမရှိသဖြင့်၎င်း။
သုခေနစ၊ ချမ်းသာသဖြင့်၎င်း။ အမေ၊ ငါတို့ကို။ အနုရက္ခန္တု၊
စောင့်စေကုန်သတည်း။

(၁၃၀) သဗ္ဗိတိယော၊ ခပ်သိမ်းသောဥပဒ္ဓုဝေါတို့သည်။
ဝိဝဇ္ဇန္တု၊ ကင်းစေကုန်သတည်း။ သောကော၊ စိုးရိမ်ခြင်းသည်
၎င်း။ ရောဂေါ၊ အနာသည်၎င်း။ ဝိနဿတု၊ ပျောက်စေ
သတည်း။ တေသင့်အား။ အန္တရာယာ၊ အန္တရာယ်တို့သည်။

မာဘဝန္တု၊ မဖြစ်စေကုန်သတည်း။ သုခံ၊ ချမ်းသာခြင်းနှင့်
ပြည့်စုံသည်ဖြစ်၍။ ဒိဿာယုဂေါ၊ ရှည်သောအသက်ရှိသည်။
ဘဝ၊ ဖြစ်စေသတည်း။

(၁၃၁) အဘိဝါဒနသီလိဏ္ဍ၊ ရတနာသုံးပါးအားရိုသေ
စွာ ရှိခိုးသော အလေ့ရှိသော။ နိစ္စံ၊ အမြဲလျှင်။ စုခုာ
ပစာယိနော၊ သီလစသောကျေးဇူးဖြင့် ကြီးသောသူကိုရိုသေ
သော အလေ့ရှိသော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်တို့အား။ အာယု၊
အသက်သည်၎င်း။ ဝဏ္ဏော၊ အဆင်းသည်၎င်း။ သုခံ၊ ချမ်းသာ
ခြင်းသည်၎င်း။ ဗလံ၊ ခုန်အားသည်၎င်း။ စတ္တာရော၊ လေးပါး
ကုန်သော။ ဓမ္မာ၊ ကျေးဇူးတို့သည်။ ဝဇုန္တိ၊ ပွားကုန်၏။

အာဠာနာဠိယသုတ္တံ—အာဠာနာဠိယသုတ်သည်
နိဗ္ဗိတံ—ပြီးပြီ။

.....O.....

၉ = အင်္ဂုလိမာလသုတ် အနက်

(၁၃၂) ယံ ပရိတ္တံ၊ အကြင် အင်္ဂုလိမာလပရိတ်တော်ကို။
ဘဏန္တဿ၊ ရှုတ်သော မထေရ်၏။ နိသိန္နဌာနဓောဝနံ၊ နေရာ
အရပ်ကို ဆေးသော။ ဥဒကမ္ပိ၊ ရေမျှသည်လည်း။ သဗ္ဗံ၊
ခပ်သိမ်းသော။ ပရိဿယံ၊ ဘေးရန်ကို။ ဝိနာသေတိ ဧဝံ၊
ပျောက်စေသလျှင်ကတည်း။

(၁၃၃) ယံ၊ အကြင်အင်္ဂုလိမာလပရိတ်သည်။ သောတ္ထိ
နာ၊ ချမ်းသာသဖြင့်။ ဂဗ္ဘဝုဋ္ဌာနဉ္စ၊ ကိုယ်ဝန်ဖွားခြင်းကို
လည်း။ တဒ်ဏေ၊ ထိုဏဉ်း။ သာဓေတိ၊ ပြီးစေတတ်၏။
အင်္ဂုလိမာလဿ၊ အင်္ဂုလိမာလ အမည်ရှိသော။ ထေရဿ၊
မထေရ်အား။ လောကနာထေန၊ မြတ်စွာဘုရားသည်။
ဘာသိတံ၊ ဟောတော်မူအပ်သော။ ကပ္ပဋ္ဌာယိံ၊ အာယု
ကပ်ပတ်လုံးတည်သော။ မဟာတေဇံ၊ ကြီးသောတန်ခိုး
လည်း ရှိသော။ တံပရိတ္တံ၊ ထို-အင်္ဂုလိမာလသုတ် ပရိတ်
တော်ကို။ ဟေ....၊ အရှင်သုတော်ကောင်းတို့။ မယံ၊ ငါတို့
သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

(၁၃၄) ဘဂိနိ၊ နမ။ အဟံ၊ ခေါ်သည်။ ယတော၊ အကြင်
အခါမှ။ ပဋ္ဌာယ၊ စ၍။ အရိယာယ၊ မြတ်သော၊ ဇာတိယာ၊
အဖြစ်ဖြင့်၊ ဇာတော၊ ဖြစ်၏။ တဇတော၊ ထို-အခါမှစ၍။
သဉ္စိစ္စ၊ သေစေလိုသော စေတနာရှိသည်ဖြစ်၍။ ပါဏံ၊
အသက်ရှိသောသတ္တဝါကို။ ဇီဝိဇာ၊ အသက်မှ။ ဝေါရော
ပေတာတိ၊ ချဘူး၏ဟူ၍။ နာဘိဇာနာမိ၊ ငါ-မသိ။ တေန
သစ္စေန၊ ထိုသို့မှန်သောစကားဖြင့်။ တေသင့်အား။ သောတ္ထိ၊
ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဂဗ္ဘဿ၊
ဝမ်း၌ရှိသောသတ္တဝါအား။ သောတ္ထိ၊ ချမ်းသာခြင်းသည်။
ဟောတု၊ ဖြစ်စေသတည်း။

အင်္ဂုလိမာလသုတ္တံ - အင်္ဂုလိမာလသုတ်သည်။

နိဋ္ဌိတံ - ပြီးပြီ။

.... O X O

၁၀ - ဗောဇ္ဈင်္ဂသုတ် အနက်

(၁၃၅) သံသာရေ၊ သံသရာဌ်။ သံသရန္တာနံ၊ ကျင်လည်
ကုန်သောသူတို့၏။ သံဗုဒ္ဓကွဝိနာသနေ၊ ခပ်သိမ်းသောဆင်းရဲ
ကို ဖျောက်တတ်ကုန်ထသော။ မာရသေနာပမဒ္ဒနေ၊ ကိလေ
သာ တည်းဟူသော မာရ်စစ်သည်ကို နှိပ်စက်တပ်ကုန်ထသော။
သတ္တ၊ ခုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂ၊ အရဟတ္တမဂ်၏ အင်္ဂါ
၌ ကုန်ထသော....

(၁၃၆) ယေ ဣမေ ဓမ္မေ၊ အကြင်တရားတို့ကို။ ဗုဇ္ဈိတော၊
ဝိဇ္ဇိသာလျှင်။ သတ္တာ၊ သတ္တဝါတို့သည်။ တိဘဂဝါ၊ သုံးပါး
သာ ဘဝမှ။ မုတ္တကာ၊ ကင်းလွတ်ကုန်၏။ ဥတ္တမာ၊ မြတ်
ပုဂ္ဂိုလ်၏။ အဇာတိ၊ ပဋိသန္ဓေနေခြင်းလည်း မရှိထသော။
ဇရံ၊ အိုခြင်းလည်း မရှိထသော။ အဗျာဓိ၊ နာခြင်းလည်း
ရှိထသော။ နိဗ္ဗယံ၊ ဘေးလည်း မရှိထသော။ အမတံ၊
သခြင်းမရှိသော နိဗ္ဗာန်သို့။ ဂတာ၊ ရောက်ကုန်၏။

(၁၃၇) ဝေမာဒိဂုဏ္ဏပေတံ၊ ဤသို့အစရှိသော ကျေးဇူး
နှင့်ပြည့်စုံထသော။ အနေကဂုဏ္ဏသင်္ဂဟံ၊ များသောကျေးဇူး
လည်းတကွ ယူရာဖြစ်ထသော။ ဩသမဉ္ဇ၊ ဆေးလည်းဖြစ်
သော။ မန္တဉ္ဇ၊ မန္တရားလည်းဖြစ်ထသော။ ဣမံဗောဇ္ဈင်္ဂဉ္ဇ၊
ဗောဇ္ဈင်္ဂသုတ် ပရိတ်တော်ကိုလည်း။ ဟေ၊ အရှင်သူတော်
ကောင်းတို့၊ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

(၁၃၈) သတိသင်္ခါတော၊ သတိဟူ၍ ဆိုအပ်သော....။
ဇဇ္ဈင်ဂေါ၊ သမ္မောဇ္ဈင်ဂင်း။ တထာ၊ ထိုမြို့။ ဓမ္မာနံ

ဝိစယော၊ ဓမ္မဝိစယသမ္ပေသဉ္စင်၎င်း။ ဝိရိယဉ္စ၊ ဝိရိယသမ္ပေသဉ္စင်
၎င်း။ မိတိစ၊ ပီတိသမ္ပေသဉ္စင်၎င်း။ ပဿဒ္ဓိစ၊ ပဿဒ္ဓိသမ္ပေသဉ္စင်
၎င်း။ တထာ၊ ထိုမြို့။ အပရေ၊ တပါးကုန်သော။

(၁၃၉) သမာဓုပေက္ခာ၊ သမာဓိဥပေက္ခာဖြစ်ကုန်သော။
ဗောဇ္ဈင်္ဂါစ၊ သမ္ပေသဉ္စင်တို့၎င်း။ သတ္တံ၊ ခုနစ်ပါးကုန်သော။
ဧတေ ဗောဇ္ဈင်္ဂါ၊ ထို-သမ္ပေသဉ္စင်တို့ကို။ သဗ္ဗဒဿိနာ၊
ခပ်သိမ်းသော တရားတို့ကို မြင်တော်မူတတ်သော။ မုနိနာ၊
မြတ်စွာဘုရားသည်။ သမ္မာ၊ ကောင်းသော အပြားဖြင့်။
အက္ခာတ၊ ဟောတော်မူအပ်ကုန်၏။ ဘာဝိတ၊ ပွားစေအပ်
ကုန်၏။ ဗဟုလိကတ၊ အကြိမ်များစွာပြုအပ်ကုန်၏။

(၁၄၀) အဘိညာယ၊ ရှေ့ရှုသိအပ်သောတရားတို့ကိုသိ
ခြင်းအကျိုးငှါ၎င်း။ နိဗ္ဗာနာယစ၊ ကိလေသာ ငြိမ်းခြင်း
အကျိုးငှါ၎င်း။ ဗောဓိယာစ၊ အရဟတ္တမဂ်ဉာဏ်အကျိုးငှါ
၎င်း။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဧတေန သစ္စဝဋ္ဋေန၊ ထိုသို့မှန်
သောစကားကိုဆိုသဖြင့်။ သဗ္ဗဒါ၊ ခပ်သိမ်းသော အခါ၌။
တေ၊ သင့်အား။ သောတ္ထိ၊ စီးပွားချမ်းသာခြင်းသည်။ ဟောတု၊
ဖြစ်စေသတည်း။

(၁၄၁) ဧကသ္မိံ၊ တပါးသော။ သမယေ၊ အခါ၌။ နာထော၊
မြတ်စွာဘုရားသည်။ မောဂ္ဂလာနဉ္စ၊ မောဂ္ဂလာန်မထေရ်ကို
၎င်း။ ကဿပဉ္စ၊ ကဿပမထေရ်ကို၎င်း။ ဂိလာနေ၊ နာကုန်
သော။ ဒုက္ခိတေ၊ ဆင်းရဲကုန်သော။ တေ၊ ထိုမထေရ်တို့ကို။
ဒိသ္မာ၊ မြင်၍။ သတ္တံ၊ ခုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင်
တရားတို့ကို။ အဒေသယိ၊ ဟောတော်မူပြီ။

(၁၄၂) တေ၊ ထိုမထေတို့သည်လည်း။ တံ၊ ထိုဟော
တော်မူသော ဗောဇ္ဈင်္ဂတရားတော်ကို။ အဘိန္ဒန္တိတု၊ အလွန်
နှစ်လိုချင်၊ တခံဏေ၊ ထို-ခဏ၌။ ရောဂါ၊ အနာမှ။ မုဉ္ဇိံသု၊
ကင်းလွတ်ကုန်၏။ ဧတေန သစ္စဝဇ္ဇေန၊ ထိုသို့မှန်သောစကားကို
ဆိုသဖြင့်။ သဗ္ဗဒါ၊ ခပ်သိမ်းသောအခါ၌။ တေ၊ သင်အား။
သောတ္ထိ၊ စီးပွားချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်စေ
သတည်း။

(၁၄၃) ဧကဒါ၊ တပါးသောအခါ၌။ ဓမ္မရာဇာပိ၊ တရား
မင်းဘုရားသည်လည်း။ ဂေလညေန၊ အနာသည်။ အဘိပိဋ္ဌိ
တေ၊ လွန်စွာနှိပ်စက်အပ်သည်ဖြစ်၏။ စုန္ဒထေရေန၊ စုန္ဒ
မထေရ်ကို။ တံယေဝ၊ ထို-ဗောဇ္ဈင်္ဂခုနစ်ပါးတရားကိုသာလျှင်။
သဒရံ၊ ရိုသေခြင်းနှင့်တကွ။ ဘဏ္ဍာပေတုာန၊ ဟော စေ
လတ်၍။

(၁၄၄) သမ္မောဒိတုာန၊ နှစ်လိုတော်မူ၍။ ဌာနသော၊
ဟောသောခဏ၌။ တမှာ အာဗာဓာ၊ ထို-အနာမှ။ ဝုဌာသိ၊
ထ တော်မူ၏။ ဧတေန သစ္စဝဇ္ဇေန၊ ထိုသို့မှန်သောစကားကို
ဆိုသဖြင့်။ သဗ္ဗဒါ၊ ခပ်သိမ်းသောအခါ၌။ တေ၊ သင်အား။
သောတ္ထိ၊ စီးပွား ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်စေ
သတည်း။

(၁၄၅) တိဏ္ဍန္တမ္ပိ၊ သုံးပါးလည်း ဖြစ်ကုန်သော။ မဟေသိ
နံ၊ မဟာကဿပမထေရ် မောဂ္ဂလာန်မထေရ် ထိုမြတ်စွာ
ဘုရားတို့အား။ တေ အာဗာဓါ၊ ထို-အနာတို့သည်လည်း။
ပဟိနာ၊ ပျောက်ကုန်၏။ မဂ္ဂဟတာ ကိလေသာဝ၊ မဂ်ဖြင့်

ပယ်အပ်သော ကံလေသာတို့ကဲ့သို့။ အနုပုတ္တိဓမ္မတံ၊ တဖန်
မဖြစ်ကောင်းသောသဘောသို့။ ပတ္တာဝေ၊ ရောက်ကုန်သည်
သာတည်း။ ဧတေန သစ္စ ဝဇ္ဇေန၊ ထိုသို့ မှန်သောစကားကို
ဆိုသဖြင့်။ သဗ္ဗဒါ၊ ခပ်သိမ်းသောအခါ၌။ တေ၊ သင်အား။
သောတ္ထိ၊ စီးပွား ချမ်းသာ ခြင်းသည်။ ဟောတု၊ ဖြစ်စေ
သတည်း။

ဗောဇ္ဈင်္ဂသုတ္တံ - ဗောဇ္ဈင်သုတ် ပရိတ်တော်သည်
နိဗ္ဗိတံ-ပြီးပြီ။

..... ၀

၁၁-ပုဗ္ဗဏှသုတ် အနက်

၁၄၆ - ၇၀) ယံဒုန္နိမိတ္တဉ္စ၊ အကြင်မကောင်းသောနိမိတ်
သည်၎င်း။ ဟံအဝမင်္ဂလဉ္စ၊ အကြင်မကောင်းသောအမင်္ဂလာ
သည်၎င်း။ သကုဏဿ၊ ငှက်၏။ အမနာပေါ၊ မနှစ်လိုသော။
ယောသဒ္ဓေါ၊ အကြင်အသံသည်၎င်း။ ယောပါပဂ္ဂဟော၊
အကြင်မကောင်းသောပြိုဟ်သည်၎င်း။ အကန္တံ၊ မနှစ်လိုဘွယ်
သော။ ယံဒုဿပိနဉ္စ၊ အကြင်မကောင်းသော အိပ်မက်သည်
၎င်း။ အတ္ထိ ရှိ၏။ ဧတေ ဒုန္နိမိတ္တာဒယော၊ ထိုမကောင်း
သော နိမိတ် အစရှိသည်တို့သည်။ ဗုဒ္ဓါ နုဘာဝေန၊ မြတ်စွာ
ဘုရား၏ အာနုဘော်ကြောင့်။ ဓမ္မာ နုဘာဝေန၊ တရား
တော်၏ အာနုဘော်ကြောင့်။ သံဃာ နုဘာဝေန၊ သံဃာ
တော်၏အာနုဘော်ကြောင့်။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ မေန္တု၊
ရောက်စေကုန်သတည်း။

(၁၄၉) ဒုက္ခပုတ္တာ၊ ဆင်းရဲခြင်းသို့ရောက်ကုန်သော။ သဗ္ဗေ
ပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ပါဏိနော၊ သတ္တဝါတို့သည်။

နိဒ္ဒုက္ခာစ၊ ဆင်းရဲမရှိကုန်သည်လည်း။ ဟောန္တု၊ ဖြစ်စေကုန်
သတည်း။ ဘယပ္ပတ္တာ၊ ဘေးသို့ရောက်ကုန်သော။ သဗ္ဗေပိ၊
အလုံးစုံလည်းဖြစ်ကုန်သော။ ပါဏိနော၊ သတ္တဝါတို့သည်။
နိဗ္ဗယာစ၊ ဘေးမရှိကုန်သည်လည်း။ ဟောန္တု၊ ဖြစ်စေကုန်
သတည်း။ သောကပ္ပတ္တာ၊ စိုးရိမ်ခြင်းသို့ ရောက်ကုန်သော။
သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ပါဏိနော၊ သတ္တဝါ
တို့သည်။ နိဿောကာစ၊ စိုးရိမ်ခြင်း မရှိကုန်သည်လည်း။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။

(၁၅၀) ဣတ္ထာဝတာစ၊ ဤမျှလောက်သော အစဉ်ဖြင့်။
အမေဟိ၊ ငါတို့သည်။ သမ္ဘတံ ဆည်းပူးအပ်သော။ ပုညသမ္ပဒံ
ကောင်းမှု၏ပြည့်စုံခြင်းကို။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဒေဝါ၊
နတ်တို့သည်။ အနုမောဒန္တု၊ ဝမ်းမြောက်စေကုန်သတည်း။
သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ၊ ခပ်သိမ်းသောစည်းစိမ်၏ပြီးခြင်းငှါ။

(၁၅၁) သဒ္ဓါယ၊ ယုံကြည်သဖြင့်။ ဒါနံ၊ အလှူကို။ ဒဒန္တု၊
ပေးလှူစေကုန်သတည်း။ သဗ္ဗဒါ၊ ခပ်သိမ်းသောအခါ၌။
သီလံ၊ သီတင်းသီလကို။ ရက္ခန္တု၊ စောင့်စေကုန်သတည်း။
ဘာဝနာဘိရဘာ၊ ကမ္မဋ္ဌာန်းစီ ဖြန်းခြင်း၌။ အလွန်မေ့လျော်
ကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အဂတာ၊ တရား
နာအံ့သောငှါလာကုန်သော။ ဒေဝတာ၊ နတ်တို့သည်။
ဂစ္ဆန္တု၊ ပြန်သွားကြကုန်လော့။

(၁၅၂) ဗလပ္ပတ္တာ၊ အားဆယ်ပါးသို့ရောက်ကုန်သော။
သဗ္ဗေ၊ ခပ်သိမ်းသော။ ဗုဒ္ဓါစ၊ မြတ်စွာဘုရားတို့၏၎င်း။

ပစ္စေကနဉ္စ၊ ပစ္စေကဗုဒ္ဓါတို့၏၎င်း။ အရဟန္တာနဉ္စ၊ ရဟန္တာ
တို့၏၎င်း။ ယံ ဗလံ၊ အကြင် ဥာဏဗလသည်။ အတ္ထိ၊ ရှိ၏။
တဿဗလဿ၊ ထို-ဥာဏဗလ၏။ တေဇေန၊ တန်ခိုးဖြင့်။
သဗ္ဗသော၊ ထက်ဝန်းကျင်သော အရပ်မှ။ ရက္ခံ၊ အစောင့်
အရှောက် ကို။ ဗန္ဓာမိ၊ ဖွဲ့၏။

(၁၅၃-၄-၅) ဣဓဝါ၊ ဤလူ့ပြည်၌၎င်း။ ဟုရံဝါ၊ နဂါး
ပြည် ဂဠုန်ပြည်၌၎င်း။ သဂ္ဂေသုဝါ၊ နတ်ပြည်တို့၌၎င်း။
ယံကိဉ္စ၊ အမှတ်မရှိသော။ ဝိတ္တံ နှစ်သက်အပ်သော။ ပဏိတံ၊
တောင့်တအပ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊
ရှိ၏။ တံရထနံ၊ ထို-ရတနာသည်။ တထာဂတေန၊ မြတ်စွာ
ဘုရားနှင့်။ သမံ၊ တူသောရတနာသည်။ နံ နောအတ္ထိ၊ မရှိသည်
သာလျှင်ကတည်း။ ဗုဒ္ဓေ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဓမ္မေ
ဓမ္မဿ၊ တရားတော်၏။ သံဃေ သံဃဿ၊ သံဃာတော်၏။
ဣဒမ္ပိ ရတနံ အယမ္ပိ ရတနဘာဝေါ၊ ဤရတနာ၏အဖြစ်
သည်လည်း။ ပဏိတံ ပဏိတော၊ မြတ်၏။ ဧတေန သစ္စေန၊
ဤသို့မှန်သောသစ္စာစကားကိုဆိုခြင်းကြောင့်။ ပါဏိနံ၊ သတ္တ
ဝါတို့အား။ သုဝတ္ထိ၊ ကောင်းသောစီးပွားချမ်းသာခြင်းသည်။
ဟောတု၊ ဖြစ်စေသတည်း။

(၁၅၆-၇-၈) တေ၊ သင့်အား။ သဗ္ဗမင်္ဂလံ၊ ခပ်သိမ်းသော
မင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။ သဗ္ဗဒေဝတာ၊
ခပ်သိမ်းသောနတ်တို့သည်။ တံ၊ သင့်ကို။ ရက္ခန္တု၊ စောင့်စေကုန်
သတည်း။ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ ခပ်သိမ်းသောမြတ်စွာဘုရား
တို့၏အာနုဘော်တော်ကြောင့်။ သဗ္ဗဓမ္မာနုဘာဝေန၊ ခပ်သိမ်း

သောတရားတော်တို့၏အာနုဘော်တော်ကြောင့်။ သဗ္ဗသံဃာ
 နုဘာဝေန၊ ခပ်သိမ်းသော သံဃာတော်တို့၏ အာနုဘော်
 တော်ကြောင့်။ သဒါ၊ အခါခပ်သိမ်း။ တေ၊ သင့်အား။ သုခ၊
 ချမ်းသာခြင်းတို့သည်။ ဘဝန္တု၊ ဖြစ်စေကုန်သတည်း။ [နှစ်ဂါ
 ထာကား ဓမ္မာနုဘာဝေန၊ သံဃာနုဘာဝေနသထူးသည်။]

(၁၅၉) မဟာကာရုဏီကော၊ မြတ်သောကရုဏာနှင့်ယှဉ်
 ထသော[တနည်းကား]များသောကရုဏာနှင့် ယှဉ်ထသော။
 နာထော၊ မြတ်စွာဘုရားသည်။ သဗ္ဗပါဏီနံ၊ ခပ်သိမ်းသော
 သတ္တဝါတို့၏။ ဟိတာယ၊ အစီးအပွားအလို့ငှါ။ သဗ္ဗာ၊ ခပ်
 သိမ်းကုန်သော။ ပါရမီ၊ ဆယ်ပါးသောပါရမီတို့ကို။ ပူရေတွာ၊
 ဖြည့်တော်မူ၍။ ဥတ္တမံ၊ မြတ်စွာသော။ သဗ္ဗေမိ၊ အရဟတ္တ
 ခဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့။ ပတ္တော၊ ရောက်တော်မူပြီ။
 ဧတေန သစ္စဝဇ္ဇေန၊ ဤသို့မှန်သောစကားကိုဆိုခြင်းကြောင့်။
 တေ၊ သင်၏။ သောတ္ထိ၊ စီးပွားချမ်းသာခြင်းသည်။ ဟောတု၊
 ဖြစ်စေသတည်း။

(၁၆၀) သကျာနံ၊ သာကီဝင်မင်းတို့၏။ နန္ဒိဇနုနေ၊ နှစ်လို
 ခွင်းကို ပွားစေတတ်သော မြတ်စွာဘုရားသည်။ ဗောဓိယာ၊
 ဗောဓိပင်၏။ မူလေ၊ အရင်း၌။ ဇယန္တော ယထာ၊ မာရ်ငါး
 ပါးကိုအောင်တော်မူလေကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။
 ဧယော၊ အောင်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဇယ
 ကံလေ၊ အောင်အပ်သော မင်္ဂလာ၌။ တဝ၊ သင်အား။
 ယဿ၊ အောင်စေသတည်း။

(၁၆၁) သဗ္ဗ ဗုဒ္ဓါနံ၊ ခပ်သိမ်းသောမြတ်စွာဘုရားတို့၏။ အဘိသေကေ၊ ဗုဒ္ဓါဘိသေက မင်္ဂလာကို ခံယူရာဖြစ်ထသော။ ပုထုဝိပုက္ခလေ၊ မြေပြင်၌ အထူးတင့်တယ်ထသော။ သီသေ၊ မြေပြင်၏ ဦးထိပ်လည်းဖြစ်ထသော။ အပရာဇိတပလ္လင်္ကေ၊ မာရ်ငါးပါးကို အောင်မြင်သော ပလ္လင်တော်၌။ အဂ္ဂပ္ပတ္တော၊ လူ-သုံးပါးတို့ထက်မြတ်သော သဗ္ဗညုတဉာဏ် ကျေးဇူးသို့ ရောက်တော် မူ သော မြတ်စွာ ဘုရားသည်။ ပမောဒတိ၊ ဝမ်းမြောက်တော်မူ၏။

(၁၆၂) ဧဝံ၊ ဤအတူ၊ တဝ၊ သင်အား။ သုနုက္ခတ္တံ၊ ကောင်းသော နုက္ခတ်သည်။ ဟောတု၊ ဖြစ်စေသတည်း။ သုမင်္ဂလံ၊ ကောင်းသောမင်္ဂလာသည်။ ယောတု၊ ဖြစ်စေသတည်း။ သုပ္ပဇာတံ၊ ကောင်းစွာမှီးသောက်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ သုဟုဋ္ဌိတံ၊ ကောင်းစွာစီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ သုခဏောစ၊ ကောင်းသောခဏသည်လည်း။ ဟောတု၊ ဖြစ်စေသတည်း။ သုမုဟုတ္တောစ၊ ကောင်းသောမုဟုတ်သည်လည်း။ ဟောတု၊ ဖြစ်စေသတည်း။ ဗြဟ္မာစာရိသု၊ မြတ်သောအကျင့်ကို ကျင့်သော သူတော်ကောင်းတို့အား။ သုယိဋ္ဌံ၊ ကောင်းစွာ ပူဇော်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(၁၆၃) ပဒက္ခိဏံ၊ မြတ်သော။ ကာယကမ္မံ၊ ကာယကံသည် ၎င်း။ ပဒက္ခိဏံ၊ မြတ်သော။ ဝစီကမ္မံ၊ ဝစီကံသည်၎င်း။ ပဒက္ခိဏံ၊ မြတ်သော။ မနောကမ္မံ၊ မနောကံသည်၎င်း။ ဟောတု၊ ဖြစ်စေသတည်း။ ပဒက္ခိဏေ၊ မြတ်သောကာယကံ-ဝစီကံ-

မနောကံဉ္စ။ တေ၊ သင်၏။ ပဏီဒိ၊ ဆောက်တည်ခြင်းသည်။
ဟောတုဖြစ်စေသတည်း။

(၁၆၄) တေ၊ ထိုခပ်သိမ်းသော လူနတ်တို့သည်။ ပဒက္ခိ
ဏာနိ၊ မြတ်သော အမှုတို့ကို။ ကတုာန၊ ပြု၍။ ပဒက္ခိဏေ၊
မြတ်ကုန်သော။ အတ္ထေ၊ အကျိုးတို့ကို။ လဘန္တိ၊ ရကုန်၏။
အတ္တလဒ္ဓါ၊ ရအပ်သောအကျိုးရှိကုန်သော။ တေ၊ ထိုသူတော်
ကောင်းတို့သည်။ သုခိတာ၊ ချမ်းသာခြင်းရှိကုန်သည်။ ဗုဒ္ဓ
သာသနော၊ မြတ်စွာဘုရား သာသနာတော်၌။ ဝိရုဇ္ဈာ၊ ပြန့်ပွား
ခြင်းသို့ ရောက်ကုန်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။
ဥာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ အရောဂါ၊
အနာကင်းကုန်သည်။ သုခိတာ၊ ချမ်းသာခြင်းရှိကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။

ပုဗ္ဗဏှသုတ္တံ - ပုဗ္ဗဏှသုတ်ပရိတ်တော်သည်
နိဋ္ဌိတံ - ပြီးပြီ။

.....x.....

ပရိတ်ကြီးအနက် ၁၁-သုတ်သည်၊ ဤတွင်ပြီး၏။

စကားကြီး ဆယ်မျိုး လင်္ကာ

၀ - ရေကူးညာတင် ပြောနည်း။

ရေကူးညာတင်၊ ထုံးပုပြင်ကို၊ လင်္ကာကျဉ်းရုံး၊ ဓိပ္ပာယ်
ကုံးသော်၊ အူထုံးလေငြား၊ သူဌေးသားကို၊ သမား-ဇီဝက၊ ရက်
သတ္တဝယ်၊ ကုမည်ရှယ်လည်း၊ မလွယ်လေဟန်၊ အကျယ်ဉာဏ်
ဖြင့်၊ ကယ်မှန်ခန့်လ၊ အိပ်သော်မှလျှင်၊ ကုမနိုင်မည်၊ တို့ဆို
သည်ကို၊ အလီနီမ့်ချ၊ လေးငါးလနှင့်၊ သုံးလနှစ်လ၊ တလတိုင်
အောင်၊ မစွမ်းဆောင်မှ၊ ရက်သတ္တတွင်၊ မုချမလွဲ၊ အိပ်ပျော်
ဆဲဝယ်...ဝမ်းခွဲပြီလား၊ အူထုံးရာကို၊ လွယ်ကာဖြေရှင်း၊
သွင်းမြဲသွင်း၍၊ နေရင်းတိုင်းသာ၊ ပြီးစေရာသည်၊ ရေကူး
ညာတင်၊ စကားတည်း။

၂ - ကောက်ပင်ရိပ်လွှီး ပြောနည်း။

ကောက်ပင်ရိပ်လွှီး၊ ပုတနည်းမှာ၊ ရှေးအခါတွင်၊ ဥစ္စာ
ကြွယ်ငြား၊ သူဌေးသားသည်၊ မြှားပစ်ရာဝယ်၊ ဗျိုင်းသူငယ်
ကို၊ အလွယ်ဖြင့်သာ၊ ရခဲပါသော်၊ အာသာရှိငြား၊ တဦးသား
က၊ ငါ့-ဗျိုင်းမှန်လျက်၊ သင့်လက်နက်ကြောင့်၊ အသက်ခန္ဓာ၊
ဆုံးရရှာပြီ၊ သာမညဗျိုင်း၊ ဘောမတိုင်းနှင့်၊ နေ့တိုင်းရက်စဉ်၊
ရွှေစင်တကျပ်၊ ချီလာလတ်၍၊ မပြတ်ငါ့အား၊ ပေးလေငြား
၏။ စကားထိုသို့၊ ဆိုတုမို့သော်၊ မချို့ကေန်၊ အကယ်မှန်မှ၊
ယမန်လူက၊ ထို့တူပေးငြား၊ နှစ်လများကို၊ မိန့်ကြားစမ်းပါ၊
ဆိုသောခါလျှင်၊ ကြာရှည်လှပြီ၊ အခါလည်ဟု၊ ပြောသည်
ခဏ၊ ရေတွက်ဆသော်၊ သုံးရာခြောက်ဆယ်၊ ထို-ရက်ဝယ်
တွင်၊ ရွှေစင်သုံးရာ၊ ခြောက်ဆယ်သာပြီ၊ ငါ့အိမ်ရှေ့တွင်၊

ထားသည့်အင်ကို၊ နေ့စဉ်ခိုးယူ၊ သင်မလက်ခံ၊ သို့ဖြစ်ဟန်
ကြောင့်၊ အမြန်ပေးစေ၊ ဆိုတုလေသော်၊ မနေရှုံ့ကြောက်၊
ပေးရမြောက်လည်း၊ ကောက်ပင်ရိပ်လှီး၊ စကားတည်း။

၃ - ရေစီးဘောင်ဆန် ပြောနည်း။

ရေစီးဘောင်ဆန်၊ ပြောဆိုဟန်မှာ၊ ဒွါရာဝတီ၊ ရွှေပြည်
သနင်း၊ ဘုရားမင်းသည်၊ တနင်္သာရီ၊ စစ်မက်ချီ၍၊ နေသည်
ခဏ၊ တပ်ကြီးချလျှင်၊ ရာဇာဓိရာဇ်၊ သိတုလစ်သော်၊ တားမြစ်
အံ့ငှါ၊ တောင်းပန်စာဖြင့်၊ ပညာရှိမတ်၊ စေလွှတ်လတ်လျှင်၊
ဆိုစာတွင်၌၊ အဆွေတော်ဟု၊ ရေးဖော်လေချက်၊ မနှစ်သက်၍၊
အမျက်ပြင်းစွာ၊ ထွက်သောခါဝယ်၊ ရာဇာဓိရာဇ်၊ သံတော်
စစ်က၊ အနှစ်ရသာ၊ အထူးပါအောင်၊ မြတ်စွာဗုဒ္ဓ၊ ပမာပြု၍၊
ဘုရားနောင်တော်၊ ဤသို့ခေါ်ဟု၊ ဆွေတော်လည်းစစ်၊ မင်းမ
ဖြစ်မီ၊ အကြည်တော်ဟု၊ မခေါ်ထိုက်ပေ၊ မင်းကေရာဇ်၊ ထီး
ဆောင်းဖြစ်မှ၊ ကေရာဇ်ချင်း၊ ဆက်စာသွင်းသော်၊ အဆွေ
တော်ဟု၊ ရေးဖော်မြဲပေ၊ လျှောက်တင်လေသော်၊ ရွှေပြည်
ဘုရင်၊ သဘောဝင်၍၊ ပြောအင်ဆိုနည်း၊ လွန်မြောက်ချီး
သည်၊ ရေစီးဘောင်ဆန် စကားတည်း။

၄ - အိုးတန်ဆန်ခပ် ပြောနည်း။

အိုးတန်ဆန်ခပ်၊ စကားရပ်ကို၊ မှတ်စိမ့်သောငှါ၊ အလင်္ကာ
၌၊ မယ်ပါရိက၊ ဒုက္ခလတို့၊ ဖြစ်ကြပျက်အင်၊ မျက်မမြင်ကို၊
သက်ငင်ဆွဲက၊ သုဝဏ္ဏာလျှင်၊ တေါမှာတစေ၊ လုပ်ကျွေးနေ၍
(ပဉ္စမအကြိမ်မြောက်)

ရှည်ကြာကာလ၊ တိုင်ရောက်မှလျှင်၊ ဗာရာဇ်ပြည်ရှင်၊ မုဆိုးသွင်
က၊ တောခွင်လည်ရာ၊ သုဝဏ္ဏာကို၊ မြင်ပါသော်ငြား၊ ထိုသို့
အားကို၊ သားကောင်အသွင်၊ စိတ်ဝယ်ထင်၍၊ မဆင်ခြင်လစ်၊
လေးနှင့်ပစ်သော်၊ ဆိုးညစ်ကြမ္မာ၊ ကံကြောင့်သာဟု၊ ပစ္ဆာမ
တင်၊ မွေးမိခင်နှင့်၊ ဖခင်ကိုသာ၊ လုပ်ကျွေးပါဟု၊ သာယာ
သံချို၊ လျှောက်ပန်ဆို၍၊ ထိုခဏတွင်၊ ဇီဝိန်ပြတ်ကြွေ၊ သား
မောင်သေမှ၊ မိနှင့်ဖတို့၊ ရောက်လာကြလျှင်၊ သိကြားမြင်
သော်၊ ပူပင်သောက၊ မရှိကြလင့်၊ သားလှသက်ရှင်၊ မျက်စိ
မြင်နှင့်၊ ရွှေစင်သပြေ၊ အိုးရတနာကို လိုရာတခု၊ လျှောက်
တောင်းပြုလေဘု၊ ယခုအလို၊ ပြည့်အံ့ဆိုလျှင်၊ လိုရာမတ၊
ရွှေအိုးရရှိ သားလှမျက်နှာ၊ မြင်လိုပါဟု၊ သုံးဖြာလုံးကို၊ သိမ်း
ပိုက်ဆိုသည်၊ ဥာဏ်ကိုအားကိုး၊ စကားမျိုးသည်၊ အိုးတန်ဆန်
ခပ် ပြောနည်းတည်း။

၅ - ဆိပ္ပုတ်ကျည်ပွေ့ ပြောနည်း။

ဆိပ္ပုတ်ကျည်ပွေ့၊ ပြောဆိုလေ၊ မာ၊ မင်းရာဇာသည်၊ မဟာ
စေတီ၊ တည်ရာကြံ့ခိုင် ပိန္နတိုင်ကို၊ အလိုရှိသစ်၊ မန်းကျည်း
နှစ်လျှင်၊ ကျစ်လစ်အသား၊ မာ၏လား၊ ဟု၊ မေးငြားသောခါ၊
ကျန်းလည်းမာ - ဟု၊ ပညာအလျောက်၊ ဆိုတုံမြောက်၍၊
နောက်ထပ်တခါ၊ ရှာ နှစ်သားလျှင်၊ မာပါလိမ့်သား၊ မေးပြန်
ငြားသော်၊ ရှားနှစ်ကားမာ၊ ကျန်းလည်းမာ - ဟု၊ ထပ်ခါမနေ၊
လျှောက်တင်လေ၍၊ မင်းကေရာဇ်၊ ကျန်းသားစစ်ကို၊ နှစ်သက်
ချမ်းမြေ့၊ ဘောဝယ်တွေသည်၊ ဆိပ္ပုတ်ကျည်ပွေ့၊ ပြောနည်း
တည်း။

၆ - ဆင်ဝှေ့ရန်ရှောင် ပြောနည်း။

ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်သော်၊ ဘုန်းခေါင်ညီရင်း၊
အိမ်ရှေ့မင်းသည်။ ကြည်ခြင်းသဒ္ဓါ၊ ကျောင်းဆောက်ရာတွင်၊
တွင်းပြင်ထက်အောက်၊ မြေသို့ရောက်အောင်၊ တပြောင်ပြောင်
ပင်၊ အရောင်ဓမ္မဓမ္မ၊ ယိုစီးမတတ်၊ ရွှေချလတ်လျှင်၊ မြို့ဝန်မြင်
သော်၊ မလျော်လေချက် တိုက်ပွတ်ဖျက်၍၊ ရက်မ အောက်က၊
မြေသို့ကျမှ၊ သိရသောအခါ၊ ဒါယကာလျှင်၊ ပြင်းစွာအမုက်၊
ဒေါသထွက်၍၊ ချက်ခြင်းသတ်မည်၊ ခေါ်စေသည်တွင်၊ ရှိဦး
တင်လျက်၊ အရှင်ဘုရား၊ သတို့သားလျှင်၊ မင်းဖျားကေရာဇ်၊
ဖြစ်မည်ကေန်၊ မုချမှန်၍၊ ထိုယံကာလ၊ ကျောင်းဆောက်မှ
လျှင်၊ ရွှေချဘို့ရာ၊ ချင်းသည်သာဟု၊ ပညာရှေ့ဆောင်၊ ရန်ဝှေ့
ရှောင်သည်၊ နောက်နောင်မှတ်ရန်စကားတည်း။

၇ - တောင်သူယာခုတ် ပြောနည်း။

တောင်သူယာခုတ်၊ မိန့်ထုတ်ဝစန၊ ပုဆိုးပြသော်၊ ရဋ္ဌဝိဒေ
မိမိပြည်၌၊ ဝိဒေဟရာဇ်၊ မင်းစစ်နရိန်၊ ဘုန်းရာဇိန်၏၊ သုခမိန့်
ကျော်၊ မဟော်ပညတ်၊ သိန်းအမတ်တို့၊ ဆိုလတ်များစွာ၊
စကားမှာ၌၊ ပညာဓန၊ ထိုနှစ်ဝတွင်၊ ဓနအမြတ်၊ သိန်းအမတ်
က၊ ဆိုလတ်သောခါ၊ ပညာသာမြတ်၊ မဟော်အမတ်က၊
ထပ်၍တဖန်၊ ဆိုလေပြန်သော်၊ မဟော်သခါ ငယ်နုစွာမို့၊
မှန်ရာမသိ၊ ဥစ္စာရှိမှ၊ ခယဝပ်တူး၊ လူအများတို့၊ စကား
နာခံ၊ သိန်းဆိုပြန်သော်၊ မဟော်ဝိဒ္ဓ၊ သိတတ်သူက၊ ဓနဥစ္စာ၊
ရှိပေရှာလည်း၊ ရောဂါဥပါဒ်၊ ကပ်ငြိသောအခါ၊ မသိပါလျှင်၊
ပညာရှိရှေ့၊ ဆည်းကပ်၍သာ၊ မှီခိုလာ၏၊ ပြောပြန်ဘိက၊ ဝိဒေ

ဟရာဇ်၊ ရှင်မင်းစစ်သည်၊ အနှစ်ဥစ္စာ၊ ရတနာနှင့်၊ ပြည်ရွာ
ရဋ္ဌ၊ အစိုးရ၍၊ များစွာလူပေါင်း၊ ခဝပ်ညောင်းသည်၊ စကား
ချီသော်၊ မဟော်သေနက၊ ပဏ္ဍိတက၊ ဗုဒ္ဓမြတ်စွာ၊ စိန္တေယျာ
မှ၊ ဥစ္စာမရှိ၊ သို့ဖြစ်ဘိလည်း၊ ဥာဏ်ကြီးမြူတေ၊ ထွန်း
တောက်ဝေ၍၊ ဒေဝဗြဟ္မာ၊ မနုဿာတို့၊ ပူဇော်မြို့ဟု၊ ဗဟုဝစနာ
ပြောကြရာတွင်၊ ရှေးလျှင်အစ၊ သိန်းငယ်ပဟု၊ နောက်မှကြီး
လျက်၊ သီးသီးတက်၍၊ မိန့်မြှောက်ထူထောင်၊ ဥာဏ်စွမ်းပြောင်
သည်၊ တောင်သူယာခုတ် စကားတည်း။

ဂ - ကြက်ဆုတ်ခုပ်ပစ် ပြောနည်း။

ကြက်ဆုတ်ခုပ်ပစ် ပြောလစ်ဝစနာ၊ ရက္ခပုရ၊ တိုင်းနိုင်ငံက၊
ဥာဏ်ပညာရှိ၊ မတ်ကဝိနှင့်၊ ပြည်ကြီးအင်းဝ၊ နဂရတွင်၊ မတ်
လုလင်တို့၊ နိုင်ဘို့စကား၊ စစ်ထိုးငြားသော်၊ နှစ်ပါးပြည်ရွာ၊
စည်ပင်သာဟု၊ နှစ်ဖြာနှစ်ဝ၊ ပြောကြလေရာ၊ ရာသီဆယ်
နှစ်လ၊ လူထိုမျှတို့၊ ပွဲမချဦး၊ အင်းဝကဝိ၊ ဆိုလတ်ဘိက၊ ခည
ဝတံ၊ တိုင်းရွှေပြည်မှ၊ မတ်ကျော်လှလည်း။ များစွာလူ
ပေါင်း၊ သောင်းသောင်းအုတ်အုတ်၊ အကျွန်ုပ်တို့ကို၊ ကြည့်
သည်ဆိုသော်၊ ထိုအင်းဝမတ်၊ ပညာတတ်လည်း၊ ကြီးလတ်
ငယ်စုံ၊ ကြည့်ရှုဆိုရာ၊ ဟုတ်ပါလိမ့်မည်၊ နောက်ဆုတ်လည်း
ရွှေ၊ အချက်တွေကို၊ ကြိုး၍တခါ၊ တို့-ပြည်ရွာမှ၊ ဂဇာ
ပြောင်ဆင်၊ ကကြိုးပြင်၍၊ တနေ့သုံးခါ၊ ရေချပါသည်၊
ကြည့်လာမရောက်၊ တောဆင်ပေါက်သို့၊ ရောက်လတ်သော
ခါ၊ ကြည့်တို့ပါ၏၊ ပမာပုသွင်၊ အမတ်ဆင်လည်း၊ တော
ဆင်အလား၊ မယဉ်ပါး၍၊ အများအားထုတ်၊ ကြည့်လိမ့်ဟုတ်
သည်၊ ကြက်ဆုတ်ခုပ်ပစ်စကားတည်း။

၉ - ရေစစ်ကရား ပြောနည်း။

ရေစစ်ကရား၊ စကားရုဉ်း၊ ပြောကြမည်ဟု၊ ကြံစည်ပြုငြား၊
 လေးယောက်သားနှင့်၊ တပါးသူအို၊ သစ္စာဆို၍၊ အလိုမဟု၊
 မယုံသုကို၊ ကျန်မမသွေ၊ စေစားလေဟု၊ အပြိုင်ပြုက၊ လေးစ
 ယောက်ျား၊ လူငယ်များတို့၊ စကားပေါ်သွပ်၊ မပြောတတ်ချေ
 ထပ်၍တဖန်၊ မြန်ပြန်လေတု၊ စကားပု'မှာ၊ ဝါပင်ကပေါက်၊
 လေးယောက်သင်တို့၊ ဆိုလေမြို့သော်၊ မယုံတို့ပါ၊ ပြန်ပြောခါ
 လည်း၊ ကျန်သာအစစ်၊ ယုံသည်ဖြစ်လည်း၊ နစ်အံ့ကျန်တည်း၊
 အရင်းအဖျား၊ ဘိုးသက်ကြားလျှင်၊ ဆီးတားပတ်ရစ်၊ စကား
 ဖြစ်သည်၊ ရေစစ်ကရား ပြောနည်းတည်း။

၁၀ - ခက်တင်မောင်းနှင်း ပြောနည်း။

ခက်တင်မောင်းနှင်း၊ ပြောဆိုရင်းမှန်၊ ယမန်ရှေးခါ၊ မက်
 ဗိုလ်ပါတို့၊ ယုတ်မာဆိုးညစ်၊ သူခိုးစစ်ကို၊ သတ်ပစ်အံ့ငှါ၊ ဖမ်းယူ
 ရာတွင်၊ သာမညလူ၊ မဟုတ်မူ၍၊ တောင်ဖီလာဆရာ၊ တူရင်း
 ချာ-ဟူ၊ ဆိုရှာအတွင်း၊ မတ်-ခပင်းလည်း၊ ကပ်ချည်း ဆရာ၊
 လျှောက်တု'ပါသော်၊ ဆရာတော်လည်း၊ မြက်ဖေါ် ငါ့တူ၊
 ပြောလိုက်မူက၊ ငါ့မှာမူသား၊ မလွတ်ငြားချေ၊ မပြောနေ
 လည်း၊ သေအံ့လုလင်၊ ဥာဏ်ဆင်ခြင်၍၊ လုလင်တူရင်း၊
 မဟုတ်ခြင်းကို၊ ဘယ်သူဆိုဟု၊ မြက်ဆိုမိန့်ဟ၊ မျက်မှောင်ချ
 ၍၊ မကျမတင်၊ ပြောသောသွင်သည်၊ ခက်တင်မောင်းနှင်း
 ပြောနည်းတည်း။

စကားကြီးဆယ်မျိုး လင်္ကာ ပြီးပြီ။

အရှင်မဟာရဋ္ဌသာရ ဆုံးမစာ။

- (၁) သက်သစ်တောင်တာ၊ ယူဇနာပေါင်း၊ တာပြန်
လောင်းသော်၊ ရှစ်သောင်းလေးထောင်၊ အမြင့်
ဆောင်သား၊ တောင်မြင့်မိုရ်ရှိ၊ ဂုဏ်ကြီးဘိသည်၊
မွေးမိဘခင်၊ ကျေးဇူးရှင်နှင့်၊ ထို့ပြင်တခြား၊ ဘိုးနှင့်
ဘွားကို၊ ဘုရားတဆူဂူတလုံးသွင်၊ စိတ်ကထင်လျက်၊
ဦးတင်သက်ထား၊ အစားအဝတ်၊ မလွန်ရစေ၊
ရေပူဇော၊ လိုရာပေး၍၊ မွေးကျေးကြပေ၊ တံထွေ
မှတ်သား၊ အခါး-အချို၊ သူတို့ဆိုသည်၊ ဘိုးဘွား
မိဘ၊ ဆရာစသည်၊ ပြသဆိုထွေ၊ မျှတတ်စေ။
- (၂) အစ်ကိုကြီးအား၊ ညီငယ်များသည်၊ စကားနှုတ်
ဆက်၊ ဘက်၍မဆို၊ ရိုသေကြစေ၊ ကိုကြီး-အစ်မ၊
သည်နှစ်ဝကို၊ မိဘကဲ့သို့မှတ်ပါလေ။
- (၃) ဆွေကြီး၊ မျိုးကြီး၊ အဘကြီးနှင့်၊ ဦးရီး သားချင်း၊
ဘထွေးရင်းက၊ ဟူသမျှကို၊ ဂုဏ်စုခွာ၊ ပစာယန၊
စိတ်ကသိစေ၊ ပြစ်မှားမိက၊ မသင့်ချေ။
- (၄) ပေါက်ဖေါ်သားချင်း၊ တဝမ်းတွင်းမှ၊ အရင်းအနှစ်
ဖွဲ့စိစစ်၍၊ အပြစ်စုပုံ၊ မခြားတုံသည်၊ အူတုံ
ဖြစ်က၊ ချစ်ကြလေ။

- (၅) သေတူရှင်ဘက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်း
တွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်
မသွေ၊ ညီညာကုန်း၍ ရုန်းကြလေ။
- (၆) ရှေးကစွန့်ကြဲ၊ ကရင်းနဲ၍၊ ဆင်းရဲခဲတုံ၊ ကိုယ်မလုံ၍၊
သူ့ဂုဏ်ပိုင်ပိုင်၊ မဆပ်နိုင်သော်၊ ကိုယ်တိုင်သူ့အိမ်၊
ရောက်ခဲ့ကြိမ်က၊ မထိမ်မမြူး၊ ဘုရားဖူးသို့၊ ကျေးဇူး
ရှိစွေ၊ သိတတ်စေ၊
- (၇) တယောက် စကား၊ တယောက်နားမှာ၊ မခါးရ
အောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျား-
သကာသို့၊ ချီလှစေ။
- (၈) မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန် ဒေါသ
မထွက်ရအောင်၊ မာန်မာနကို၊ ချုပ်ကြလေ။
- (၉) သေ နှင့် အရက်၊ စီးပွားဖျက်ကို၊ တစက်ကယ်မျှ၊
မသောက်ကြ နှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်
ဟောသည့်၊ အဆိပ်ရေ။
- (၁၀) ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊
သူ့အသက်ကိုလည်း၊ ချစ်ပါလေ။
- (၁၁) သူ၏ဥစ္စာ၊ သူ့အဏ္ဏာကို၊ မေတ္တာမရေး၊ သူမပေးက၊
ဆေးတအိုးမျှ၊ မယူကြ နှင့်၊ ရှောင်ကြပါလေ၊
ကာမေမိစ္ဆာ၊ သူ့အိမ်ယာကို၊ မြင်ကာခဏ၊ သူသတ်
ကြူးသည့်၊ အိလူးမသို့၊ စိတ်ကမသွေ၊ ထင်မိစေ။

- (၁၂) သူ့ကိုမမှား၊ မလှည့်စားနှင့်၊ စကားစမည်၊ မြတ်သည် စစ၊ ပြောသမျှကို မှန်လှစေ။
- (၁၃) အပါယ်လေးပါး၊ လားမည့်အကြောင်း၊ မကောင်းမှုမှ၊ စပ်သမျှကို၊ ရှောင်ကြပါလေ၊ ဖွဲ့စီစစ်၍၊ အပြစ်စုပုံ၊ မခြားတုံသည်၊ သေလို့ ထုတ်ချောက်၊ ရဲရောက်မည်၊ ရှုံ့ကြောက်ကြ။
- (၁၄) ဘုရားတရား၊ မြတ်ဖျားသင်္ခါ၊ အရိသာတို့၊ မကွာနေ့ည၊ ဟတ္ထအညွလီ၊ မြောက်ပင့် ချီသည်၊ ကိုယ်စီ နေ့ည၊ ကိုးကွယ်ကြ။
- (၁၅) အနိစ္စနှင့်၊ ဒုက္ခအနတ္တ၊ လက္ခဏာသုံးပါး၊ ဤတရားကို၊ ဖွားဖွားနှုတ်ဝယ်၊ သရဇ္ဈယ်၍၊ ကိုးကွယ် စောင့်ရှောက်၊ ဆောက်တည် ကြလေ၊ လည်တွင်ဆွဲသည့်၊ ပုလဲကဲ့သို့ မြဲလှစေ။
- (၁၆) စာတတ်စာသင်၊ ရှင်သာမဏေ၊ ထွေထွေကောင်းမှု၊ စုံတခုကို၊ ပြုစုကြပေ၊ မသွေမဖောက်၊ ကြီးရာရောက်သော်၊ လျှောက်လျှောက်ပတ်ပတ်၊ သူတော်မြတ်၏၊ ကျင့်ဝတ်မိထွေ၊ ကိုယ်ကို ထိန်း၍ သိမ်းဆည်းလေ။
- (၁၇) ဖိုန်းတောင်းယာစကာ၊ ခံရောက်လာသော်၊ သဒ္ဓါသုံးဝ၊ ထက်လှစေ၊ ပေးစွန့်ကြသည် လှူရဲစေ။
- (၁၈) နောင်-သံသရာ၊ ရိက္ခာအတူ၊ ကံကျွေးဟူသည်၊ အလှူဆိုက၊ မဆုတ်ကြနှင့်၊ ရဲလှပါစေ၊ တံစက်

အောက်တွင်၊ ခံသောက်ရေလား၊ ကျဖန်များက၊
ပြည့်ငြားသည်သာ၊ ထူးဟောင်းစာကို ထောက်ပါ
လေ။

(၁၉) သူတော်ကောင်းနှင့်၊ ပေါင်းဖော်ယှဉ်တွဲ၊ သူမိုက်မဲ
ကို၊ ရှောင်လွှဲပါလေ၊ ဤသူအမြတ်၊ ဤသူလတ်ဟု၊
ညစ်ကပ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်
မသေ့လှန်သည်၊ ကေန့်ဆတ်ဆတ်၊ လူသုံးရပ်ကို
သိတတ်စေ။

(၂၀) ကဲ့ရဲ့သင်္ဂြိုဟ်၊ ဆိုလည်းမထီ၊ မသတိအောင်၊ ဟိရိ
ဩတ္တပ္ပ၊ စောင့်ကြပ်မဆို၊ မိမိကိုယ်ကို၊ ပစ္စုဒ္ဓိရိလျှင်
ဖြစ်လိုဖြစ်စေ၊ ငါမထေရ်ဟု၊ သရေမဆောင်၊ လူမုန်း
အောင်လျှင်၊ မောင်တို့မကျင့်ကြလေနှင့်။

(၂၁) ငြိမ်သက်ဣန္ဒြေ၊ တည်ကြည်ထွေဖြင့်၊ သန္ဓေကောင်း
မှန်၊ တော်လှန်မှန်လျက်၊ စိတ်မှာမနှောင့်၊ နှုတ်လက်
စောင့်သည်၊ သူကောင်းသွေးရေ ပြီလှစေ။

(၂၂) ရပ်သူရှာသား၊ သူကောင်းများအား၊ နားမှာမဆံ့
မခန့်မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညမ်း၊
ကိုယ်လက်နှမ်းအောင်၊ မသွမ်းမကျင့်ကြလေနှင့်။

(၂၃) မုန်းဘွယ်လည်းတတ်၊ မျောက် မျက်စိကို၊ မျက်စဉ်း
ခပ်သို့၊ လျှပ်လျှပ်ပေါ်ပေါ်၊ လောင်လောင်လည်လည်၊
မတည်မျောက်နှယ်၊ စက်ဆုပ်ဘွယ်ဟု၊ သည်နှယ်
မဆိုရစေနှင့်။

- (၂၄) ကွယ်ရာမရွေး၊ မျက်နှာဝေးက၊ တွေးလေကြံဘိ၊ မိမိ
သဘော၊ သို့-ကျင့်သောဟု၊ ပြောရသူချင်း၊
မေတ္တာကင်းအောင်၊ သတင်းမပုပ်ပါစေနှင့်။
- (၂၅) အရောင်းအဝယ်၊ အသွယ်သွယ်လျှင်၊ လိုဘွယ်ရရန်
ဘိုးထိုက်တန်လျှင်၊ မှန်သည်ကိုလိုက်၊ လောဘ
တိုက်၍၊ လူမိုက်မဆိုရစေနှင့်။
- (၂၆) နှလုံးသည်းခြေ၊ သန္ဓေလည်းတန်၊ မမှန်စကား၊
လူဖြစ်မှားဟု၊ အများမဆိုရစေနှင့်။
- (၂၇) မဖြောင့်မသား၊ မတရားကို၊ လားလား၍သူ၊ မပြု
ဟူ၍၊ မိုလ်လူခပ်သိမ်း၊ မေတ္တာလိမ်းသည်၊ ချီးမွမ်း
ဆိုထွေ ရတတ်စေ။
- (၂၈) အတည်အကျေး၊ အပေးအကမ်း၊ သေခန်း-ရှင်ခန်း
သူ့သို့တမ်းတ၊ အော်အမ်းနိုင်ထွေ၊ လောကဝတ်
ကိုလည်း သိတတ်စေ။
- (၂၉) ရဟန်းသဃ်၊ အရိယာသူတော်ကောင်း၊ အပေါင်း
စည်းဝေး၊ ပြောရေးဆိုတမ်း၊ ပွဲလမ်းကြုံငြား၊
အသွားအလာ၊ လှူဒါန်းခါလည်း၊ လကျာဘက်က၊
အင်္ကျီလက်ကို၊ တဘက်ချလျက်၊ ကပ်ထအပါး၊ ဝပ်
လျှိုးသွား၍၊ ကျောင်းသားပြီထွေ ယဉ်ကျေးစေ။

- (၃၀) ကြီးသူတဖြာ၊ ပညာရှိအား၊ သူကောင်းများနှင့်
ကောင်းထွေလာ၊ ပြောသောခါလည်း၊ ဗျာဗျာ
ကျွန်ုပ်၊ ပုံဆစ်တုတ်လျက်၊ ဖုံးအုပ်ခြေလက်၊ လွန်ငြိမ်
သက်သည်၊ ကျောင်းထွက်လူပေ ဆိုရစေ။
- (၃၁) အဋ္ဌာရသ သိပ္ပမကြွင်း၊ နှလုံးသွင်း၍၊ အခင်းအရာ
ရှိသောခါလည်း၊ နှုတ်ပါလက်ရေး၊ ဇယ်ထောင်
သောင်းကို ခိုးကောင်းပြေသို့ လူရေးလူရာမီလှစေ။
- (၃၂) အပေါ်အလွင် ပျော်ရွှင်မပါး လောင်းစားကြက်
ငှက် မလေ့ကျက်နှင့် အသက်မွေးမှု တခုခုကို လုပ်မှု
ဆောင်ခင်း မပျင်းမရိ မိမိတို့တွင် အကြင်လက္ခ
ဏာ လူမှသာလျှင် ဥစ္စာရကြောင်း အရောင်းအ
ဝယ် ကုန်စလယ်သွား မနေနားဘဲ ပျားပိတုန်းတူ
ဝတ်ရက်ယူ၍ လူစဉ်မှီအောင် ကြိုးစားလေ။
- (၃၃) အသုံးအဆောင် အိမ်ထောင်ခမ်းနား အပါးပါး
ကို ပြန့်ပွားစေအောင် ကြောင်ပုဇွန်စား ကျွတ်
ကျွတ်ဝါးသို့ ယောက်ျားပြီထွေ ဝီရိယနှင့်၊ လုံ့လ
ကိုလည်း ရှိလှစေ။
- (၃၄) သု၏စီးပွား၊ ငါး-စီးပွားကို၊ ထောက်ထားမိစေ၊
ကြီးလောဘကိုလည်း မျှတစေ။
- (၃၅) မမွေ့မနှောက်၊ မကောက်မကျစ်၊ မလိမ် လစ်ဘဲ၊
မစဉ်းလဲနှင့်၊ စိတ်ထဲဖြောင့်စေ၊ သု.-အကျင့်ကို
လည်း သိတတ်စေ။

- (၃၆) ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊
ဖြူသောနှလုံး၊ သူတော်ထူးကို၊ စွဲသုံးသောထွေ၊
မှန်လှစေ။
- (၃၇) ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်လျှင်လျား
ဆွေးနွေး၊ ဆိုရေးလိမ့်မာ၊ ပညာရှိအား၊ ကိုယ်တိုင်
သွား၍၊ စကားလိုက်လျော၊ စေပြော၍နှိုးနှောလေ။
- (၃၈) ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတန်းလည်း ဟုတ်
လည်း ကေန့်၊ အာမသန်နှင့်၊ မှန်သည်တစေ၊ မရှိ
ချေက၊ မှတ်ဘွယ်-မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်
အိမ်တွင်ဘတ်။
- (၃၉) အုတ်ပြန်သော်ကား၊ အတ်ပါများက၊ သား-မယား
ပင်၊ မိုက်မှားခဲစွာ၊ မလိမ့်မာလည်း၊ စာပေစကား
နေ့တိုင်းကြားက ထူးခြားလိမ့်မာ၊ ရှိသည်သာတည့်၊
နားမှာမဝင်၊ မသိမြင်က၊ သမင်ကျွဲနွား၊ တောင်သူ
လားသို့၊ မပွားပညာ၊ မလိမ့်မာဘဲ၊ မိစ္ဆာစိတ်ခိုင်း၊
လူ-ထိုင်းမှိုင်းသည်၊ ရိုင်းစိုင်းတောင်သူ၊ မိလက္ခန္ဓာနှင့်၊
တူလိမ့်မည်။
- (၄၀) ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို၊ မယ်ဘွားမိခင်၊
ဆုံးမသင်သို့၊ အကြင်ဆရာ၊ တို့သူ-ငါကို၊ လိမ့်မာ
စေကြောင်း၊ ကောင်းပါစေလို၊ ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့၊ မောင်တို့ပြုက၊
ယခု-ပစ္စုပ္ပန်၊ နောင်-သံသရာ၊ ဆက်များစွာ၌၊

ချမ်းသာမည့်ရေး၊ အလွန်ဝေးသည်၊ သေဘေးမလုံ၊
ဝဋ်ဆင်းရဲမှ၊ ရှေ့ခဲဘယ်နှယ်၊ အသွယ်သွယ်ကို၊
လွဲဖယ်ကြံစည် လွတ်ပါမည်။

စုခ) နားလည်စေကြောင်း၊ သို့ကျင့်ကောင်းစွာ၊ သောင်း
ပြောင်းနွံစပ်၊ သည်တိုင်းမှတ်ဟု၊ ထေရ်မြတ် ဆရာ၊
ရဋ္ဌသာလျှင်၊ ပညာရကြောင်း၊ ဥာဏ်နှင့်လောင်း၍၊
ရုံးပေါင်းဆင်ခြင်၊ ဆုံးမသင်သည်၊ ဤတွင် တခဏ်း
ပြီးစေသော်....။ ။

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ ပြီး၏။

.....X.....

ရှင်မဟာ သီလဝံသ ဆုံးမစာ။

- (၁) တိလောကဟု၊ မရနှိုင်းတူ၊ ဘက်မပြုသည်၊ သုံးဆူ
ရတနာ၊ မာတာပိတာ၊ ဆရာ စသား၊ အရှင်များကို၊
ပြစ်မှားမဆို၊ ရိုသေကြစေ၊ သာမဏေက၊ သူငယ်
စသား၊ တပည့်များတို့၊ မှတ်သားကြပ်ကြပ်၊ မပြတ်
သို့ပင်၊ ဆုံးမသင်သည်၊ ဝမ်းတွင်အမြဲသွတ်။
- (၂) ဂယောက် ဂယက်၊ ကျက်ကျက် ပျောက်ပျောက်၊
စားသောက်အိပ်နေ၊ မရှိစေနှင့်၊ သေသေ သပ်သပ်၊
စိတ်ယူစွဲ၍ အမြဲမှတ်။
- (၃) ဆရာသမား၊ မိဘအားကို၊ နိုးကြားမပြတ်၊ မျက်သစ်
ဒန်ပူ၊ လုံ့လကူသည်၊ ယူ၍မပြတ် နေ့တိုင်းကပ်။
- (၄) ဘုရားခြေရင်း၊ ကျောင်းတလင်းတွင်၊ မြက်သစ်ဖင်ကို
မြင်လျှင်မဖွယ်၊ မတင့်တယ်သော်၊ လှည့်ဖယ် မပြတ်၊
တံမြက်ခတ်။
- (၅) သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်း
မြင်သော်၊ ခေါ်ငင်ညီညွတ် သွား၍ခပ်။
- (၆) ရေခပ်သွားလည်း၊ ကစား၍သာမနေနှင့်၊ ကစား၍
သာ၊ ရေမှာကြာသော်....၊ သဲဒက် ရေအောက်ပေးရမည်၊
သည်၊ ခံမည်သာကြံလော—မင်းတို့ကျော။

- (၇) နေ့-ည-နံနက်၊ ကိန်းစက်မေ့ရာ၊ ဆင်ဖြူး ဖျာကို၊
ခင်းကာယုဋ္ဌား၊ သွင်းခေါက်ထား။
- (၈) သင်္ကန်း သပိတ်၊ ပရိက္ခရာ၊ ကြွသွားကာသော်၊ ယူရာ
သည့်များ၊ ပြင်၍ထား။
- (၉) ခရီးပန်းပင်၊ လာသည့်မြင်သော်- အလျင်လှမ်းယူ၊
စက်သင်္ကန်းကို၊ ချွေးစွန်းမှုကား၊ နေပူ ဖြန့်လွှား၊
သွင်းခေါက်ထား။
- (၁၀) ရေချမ်းကပ်လျက်၊ ခြေလက်ဆုပ်နယ်၊ မှူကြီးငယ်ကို၊
လွဲဖယ်မသွား၊ ယပ်လေခပ်၍ ဧနထံမီး။
- (၁၁) ကိုယ်လက်ဖိန်း၍၊ ကျိန်းစက်သောခါ၊ တစာစာနှင့်၊
ပျာပျာ လောင်လောင်၊ တဟောင် ဟောင် သည့်၊
ခေါင်ခေါင်ကြမ်းကို မနင်းနှင့်။
- (၁၂) ရိုင်းစိုင်း နီးကပ်၊ မကိုင်းညွှတ်ဘဲ၊ မတ်တတ်တိုး၍၊
မသွားနှင့်။
- (၁၃) စားဘွယ်စားရာ၊ ကပ်သောခါလည်း၊ ချဉ်းလာနီးစေ၊
ခြေစုံနေ၍၊ ရိုသေကိုင်းညွှတ် ချဉ်း၍ကပ်။
- (၁၄) ဘုဉ်းပေးဆိုတမ်း၊ ရဟန်းတို့အာ၊ စားမည်လားဟု၊
စကားသည့်နှယ် မမေးနှင့်။
- (၁၅) မိဦး-ဘဦး၊ ဆရာဦးကို၊ ခူး၍အလျင် မစားနှင့်။

- (၁၆) မိဘ-ဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျင်၊
မယူငင်နှင့်၊ လိုချင်သောအား၊ စား ချစ် ငြား က၊
ဝပ်တူး ခယ တောင်းပါကြ။
- (၁၇) သပိတ် ဆွမ်းခွက်၊ ဆောင်ရွက်မပြတ်၊ ဆွမ်း-ဟင်း
ဗျတ်ကို၊ ပွတ်တု ညစ်ကြေး၊ မြူမှေးမတင်၊ စင်
အောင်ဆေး။
- (၁၈) ကျောင်းတွင် - အိမ်တွင်၊ မသန့်စင်၍၊ မြင်သည်
ရှိသော်၊ ယူငင် သိမ်းဆည်း၊ အ ထည်း သို့ ငြား၊
ကောင်းကောင်းထား။
- (၁၉) အမှု နည်းများ၊ ခန့်ထားရှိသော်၊ တခွန်းခေါ်ကာ
ကြားသော်ခဏ ချဉ်းကပ်ကြ။
- (၂၀) ကိစ္စ ရှိငြား၊ သွားသည်များ၊ လျှင်လျား ခဏ၊
လာပါကြ။
- (၂၁) ဖျားနာကျောင်းတွင်၊ ရှိခဲ့လျှင်သော်၊ ကြင်ကြင်
နာနာ၊ ညီညာဖြဖြ၊ ဆေးဝါးပေး၍ လုပ်ကျွေးကြ။
- (၂၂) သိတင်းသုံးချင်း၊ ချစ်ဟန်ပြင်းသည်၊ ပဉ္စင်းနှင့်ရှင်၊
ညီတွင်အစ်ကို၊ လွန်ကြည်ညိုသည်၊ ငါ့ ကို အ ဘ
မှတ်ပါကြ။
- (၂၃) အသက် ကြီးငယ်၊ ဝါကြီးငယ်ကို၊ လွဲဖယ် မသွေ၊
နှိမ့်ချလေ။

(၂၄) ရိုသေတုပ်ကွ၊ ဆည်းကပ်ကြလျက်၊ နေ့ညကြည်ဖြူ၊
နည်းခံယူ၍၊ ကြီးသူခေါ်က ကြွကြွလည်းလာ၊ ဗျာ၊
ဗျာ ကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ် ခြေလက်၊
လွန်ငြိမ်သက်သည်၊ ကျောင်းထွက်လူပေ ဆိုရစေ။

(၂၅) တရားပေစာ၊ ဟောသောခါလည်း၊ နှုတ်မှာမစောင့်၊
တထောင့်စကား၊ တဟားဟားသည်၊ ရိုင်းကာမှိုက်မဲ
မပြောနှင့်။

(၂၆) လှူဘွယ်-ဒါန်းဘွယ်၊ ကြီးငယ်တည်တည်၊ ရောက်လာ
သည်ကို၊ လယ်ကာခဏ၊ သူ့ခွက်ယောက်ကို၊ မပျောက်
နေ့ည ပေးလိုက်ကြ။

(၂၇) ကွမ်းဆေးမီးလျှင်၊ ဧည့်သည်မြင်သော်၊ အလျင်ခဏ
တည်ပါကြ၊ [ဘုန်းကြီး-ရဟန်း ပရောဂ မပါစေရ]။

(၂၈) မင်းသွားငါသွား၊ ငြင်းခုံပွားအောင်၊ စကားဘော်က
ဆတ် မဆိုအပ်။

(၂၉) မပြတ်မချာ၊ လူလည်းလာ၍၊ ငါ၏ဇံပျိုး၊ စေစား
ရ၍ နေပါကြ။

(၃၀) ရဟန်း-သံဃာ၊ တည်းခိုလာသော်၊ သင့်ရာအထူး၊
ဖျာသင်ဖြူးနှင့်၊ လာ၍ဖြဖြ ခင်းကုန်ကြ။

(ဓဇ်ဂဏကြိမ်မြောက်)

F. No, 35

- (၃၀) ပရိတ်သတ်လည်း မပြတ်ကျောင်းတွင်၊ ရှိလျှင်တထွေ၊
တပည့်တွေကို၊ တပြည် - တရွာ၊ သွားသောခါလည်း၊
ညီညာလျှောက်ပတ်၊ လက်ကနီတော့ကို၊ ကောင်း
ကောင်း ထိုးကုန်လတ်။
- (၃၁) မလျှပ်မပေါ်၊ ခေါ်လျှင်လည်းရ၊ ထကြ မွေ့သိမ်၊
ဣန္ဒြေနှင့်၊ ငြိမ်ငြိမ်နုဘိ၊ မျက်စိမငြိမ်း၊ နားမငြိမ်း
သည်၊ ဟိန်းဟဲ့မဆိုရစေနှင့်။
- (၃၂) မျက်မှောက် ကောင်းငြား၊ ပြင်တပါးမှ၊ တခြား
မကျင့်ကြလေနှင့်။
- (၃၄) မဆင့်တယ်ငြား၊ ရန်စကားဖြင့်၊ ထွေပြား ပေ့လီ၊
တစီစီနှင့်၊ တဟိတီသည်၊ ကျီစား၍လည်းမနေနှင့်။
- (၃၅) ဟိနနတ္ထ၊ မဆဲကြနှင့်၊ ကြီးကငယ်သည်၊ နှင်ဟယ်ကိုမျှ၊
မဆိုကြနှင့်၊ ရန်စချုပ်ချည်၊ ရှောင်လွှဲမည်၍၊ သတ်
မည် ကိုကား၊ လက်ဖျားနှင့်မျှ၊ မထိကြနှင့်၊ ချစ်ခင်
ရိုသေ၊ အချင်းချင်းကို၊ သင့်တင့်စေဟူ၊ မအေ ဖရင်း
တဝမ်းတွင်းသို့၊ သားရင်းတူကွ မှတ်ကုန်ကြ။
- (၃၆) သင်္ကန်းအဝတ်၊ ချွတ်ထားပစ်လေ၊ မရိုသေ၍၊ ကလေး
ကဝ၊ စုတ်ရှုလတ်လည်း၊ သူ့အဝတ်ကိုမဝတ်နှင့်။
- (၃၇) တယောက်ကိစ္စ၊ ကိုင်တွယ်ကြသော်၊ ခြေကြွလက်သာ၊
မနေရာသည်၊ တတ်ပါသမျှ၊ ညီညာကြ။

- (၃၈) ဆရာ့ နေခင်း၊ အင်း ပျဉ်ညောင်စောင်း၊
လည်းလျောင်းဘုံလျှို^၀ ထိုထိုထက်မှာ၊ မနေရာသည်
မြင့်ရာမသင့် မထိုင်နှင့်။
- (၃၉) ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်ဆောင်ကြောင့်
နှင့်၊ ပေါင်ထောင်လက်ကား၊ အပါးကြပ်ကြပ်မနေ
အပ်။
- (၄၀) ရှင်နှင့်သူငယ်၊ သောက်ရေအိုးကို တခြားတယ်၊ သုံး
ဘွယ် မသင့်၊ ကျောင်းဦးရေကို မသောက်နှင့်။
- (၄၁) ကြီးထား ငယ်သူ၊ ရှင်လူကစ၊ ဟူသမျှလည်း၊ မိဘ
ဆရာ၊ ဘယ်မှာမဟုတ်၊ ယုတ်မြတ်မသိ၊ ကျိုးမရှိဘဲ၊
မိမိကိုသာ၊ ထောပနာလျက်၊ ဆထက်လွန်စွာ၊ တို့သူ
ငါကို၊ မပါမည်လား၊ ဘယ်ခန့်ငြားဟု၊ တုတုပပ၊
ပြစ်မှားကြလျှင်၊ မိဒဏ် ဘဒဏ် ဆရာ့ ဒဏ်ကို၊ ခံရ
လိမ့်မည် မယှင်းစွ။
- (၄၂) ရဟန်းသံဃာ၊ အရိယာကို၊ လူသာမဏေတို့၊ ကြို၊ ကြို၊
ငဲ့၊ ငဲ့၊ ကဲ့ရဲ့ကျိ^၀စား၊ လှည့်စားမပြု၊ တုဘက်မဆို၊
ရိုသေကြစေ၊ မြေပွေး-မြေဟောက်၊ မထိစောက်သို့
ရှုံ့ကြောက်စေ။
- (၄၃) မွေတော်ဓာတ်တော်၊ ရုပ်ထုနတ်ကို၊ ဖူးမြော်မပြတ်
ရှေ့-ကျောင်းဦးမှာ၊ ဖြည့်ကြ ဝတ်တက် နံ နက်
မိုးသောက်၊ ချိန်ခါရောက် သာ၊ ဝတ်လျှောက်မပြတ်

လက်အုပ်တင်ထား၊ ဘုရား တရား သံဃာ၊ ရတနာ
သုံးပါး၊ ဂုဏ် တော် များကို၊ ကြိုးစားလုံ့လ
ဆောက်တည်ကြ။

(၅၄) ငါကား... သည်စာ သည်ဂါထာကို၊ မြဲစွာကြပ်
မတ်၊ ဆရာ အပ်သော် - ၊ တတ်လှစေချင်၊ ငါ့ကို
သင်ဟု၊ ထိပ်တင် တည်ရွက်၊ လျင်လျင် ရအောင်၊
ကြိုးစားကျက်။

(၄၅) အချိန်တန်၍၊ စာအံ့ဆိုလျှင်၊ မရှင်မျက်နှာ၊ မသာ
မချို၊ ထိုထိုအကြံ၊ ကြီးစွာဖန်၍၊ မအံ့တခါ၊ အံ့တခါ
နှင့်၊ မျက်နှာတပါး၊ စာတခြားလည်း၊ စကားပြော
ဟော၊ တသောသောသည်၊ ရယ်မော၍လည်း
မနေနှင့်။

(၄၆) မပြတ်အသံ၊ တညံ့ညံ့သည်၊ စာအံ့-စာအတ်၊ ကြပ်
ကြပ်မြဲမြဲ၊ သည်လည်းညသတ်၊ ပြတ်ပြတ်သားသား၊
စကားဆိုထွေ ပီလှစေ။

(၄၇) သင်ပုန်းထန်းရွက်၊ ပေထက်စီကာ၊ ရေးသောခါ
လည်း၊ အက္ခရာကို၊ သေချာလှစေ၊ စာလုံးကိုလည်း
လှတတ်စေ။

(၄၈) မပျင်းမရီ၊ လုံ့လရှိ၍၊ သတိအထဲ၊ အရိုး စွဲအောင်၊
တဖေါင်ဖေါင်လျှင်၊ သန်းခေါင်ညဉ့်နက်၊ သင်ကျက်
သမျှ၊ စစကုန်ပေ၊ နေ့ကိုအလွတ် ရှုတ်နိုင်စေ။

(၄၉) ရဟန်းမောင်ရှင်၊ သူငယ်သွင်တို့၊ မသင်မရွတ်၊
မဘတ်စာပေ၊ မရေမရာ၊ နေ့သာကုန်ငြား၊ ရက်သာ

များအောင်၊ စကားဖေါင်ဖွဲ့၊ တုံ့လွှဲကျယ်ပွား၊
စကားပြောဟော၊ တသောသောသည်၊ ရယ်မော
၍လည်း၊ မနေနှင့်။

(၅၀) တယောက်တခြား၊ စကားမဆို၊ ကိုယ်စီ - ကိုယ်ငှ၊
သင်ပုန်းပေမ္မာ၊ လက်မကွာအောင် စာရေးကြ။

(၅၁) နားပန်ဆံနှင့်၊ နောက်ဆံလည်း ထား၊ ဖြူထွား
ခေါင်းပေါင်း၊ နားချောင်းဝတ်ကာ၊ ပန်းပန်ကာ
နှင့်၊ သီကာမြူးရှင်၊ ရွှေ - ငွေဆင်၍၊ သင်တို့
သည်နှယ် မကျင့်နှင့်။

(၅၂) သင်္ကန်းမှလဲ၊ ပိန္နဲအပြင်၊ လှစေချင်၍၊ လှင်လှင်ပပ
ပြုကြမသင့်၊ နှင်းဆိုးနှင့်၊ ထိန်းညက် ဆိုး ကို
မဝတ်နှင့်။

(၅၃) ဒသသီ ဆယ်ပါး၊ ဘုရားမုခပါဌိ၊ ရှင်ကျင့်ဝတ်ကို၊
စောင့်ကြပ်မြဲထွေ ညီလှစေ။

(၅၄) ရှေးဆရာမွန်၊ သီလဝံသထေရ်ဂုဏ်၏၊ နှ့် မျှအကျော်
မိန့်တော်နုတ်ထွက်၊ ဆုံးမချက်ကို၊ သက်သက်သာ
သာ၊ ပါဌ်ဂါထာနှင့်၊ လင်္ကာမဟုတ်၊ ကျမ်းရိုးထုတ်
ကို၊ စိတ်ဖြင့်မှတ်မည်၊ ခက်လှသည်ကြောင့်၊ ရမည်မှန်
စွာ လွယ်ပါစေကြောင်း၊ စိတ်ဖြင့်ကြံ၍၊ ဥာဏ်ဖြင့်
လောင်းသည်၊ ကောင်းကောင်း ကျက်မှတ်ကြလေ
ကုန်။

(၅၅) ဗဟုသုတ၊ တတ်ပချင်လျှင်၊ သင်သာခိုက်ကို၊ သင်
လိုက်ကြ။

- (၅၆) သို့စင်တစေ၊ မနေရသာ၊ ကျောင်းက ခွါသော်-၊
နောင်ခါ နောင်တ ရှိတတ်စွ။
- (၅၇) အတတ်ပညာ၊ တတ်မှသာလျှင်၊ ကျောင်းမှာနေ
ကျိုးနပ်မည်ပ။
- (၅၈) ဆုံးမစကား၊ ဆိုသည်များကို၊ 'မှတ်သား ဝမ်းထဲ၊
စိတ်မစွဲလျှင်၊ သဲဒဏ်ရေဒဏ်၊ ပေးရမှန်သည်၊ ခံမည်
သာ ကြံလော့ - မင်းတို့ကျော။
- (၅၉) ယခုအခါ၊ သာသနာမှ၊ လူဖြစ်မည်မျှ၊ ရခဲလှ၏။ လူမှ
သာမဏေ၊ ဖြစ်ပေမြတ်ခြင်း၊ ပဉ္စင်းသင်္ခါ၊ ဖြစ်ပြန်
ပါမှ၊ ဆိုရာမရှိ၊ မြတ်ခေါင်ထိဟု၊ သိကြပါစေ၊
သည့်ထက်သည်သာ၊ မြတ်ရာကိုသာ လှမ်းပါလေ။
- (၆၀) ရှင်သီလဝံသ၊ ထေရ်ဂုဏ၏၊ ဆုံးမစကား၊ မနာကြား
က လားလိမ့်ပါယ်ရပ်ရွာ။
- (၆၁) ပစ္စုပ္ပန္န၊ ခုဘဝ၊ နေရကိုယ်ထီးသာ။
- (၆၂) ပညာမရ၊ လျှပ်ပေါ်လှ သူများနောက်လိုက်သာ။
- (၆၃) နောက်လိုက်ဝန်ထမ်း၊ လူညစ်နွမ်း၊ ဝမ်းမျှမဝပါ။
- (၆၄) မျက်နှာညှိုးပါး၊ လူ - ငနွား၊ အများ စေတားရာ။
- (၆၅) စေတားလေလေ ပိုးမသေ၊ ခြေနှင့်ကျောက်စရာ။
- (၆၆) ခြေကျောက်ပါးတီး၊ လူမိုက်ကြီး၊ နှုတ်သီးတစာစာ။

- (၆၇) ဘယ်ငှါကိုမှ၊ စွဲမရ၊ တလ္လရွံ့ဘယ်သာ။
- (၆၈) ဝတ်ရာတောင့်တ၊ ဝမ်း မဝ၊ ချေးရ သူ့ဥစ္စာ။
- (၆၉) ရလာသော်ကား၊ ငတောင်းစား၊ ရှောင်ရှားနေလေ
ပါ။
- (၇၀) တောမှာပုန်းအောင်း၊ မိုးလေခေါင်း၊ ပြောင်းရွှေ့
ရပ်ဝေးစွာ။
- (၇၁) ရပ်ရွာတပါးရောက်တုံငြား၊ လားလားမလုပ်ပါ။
- (၇၂) ပမာသွင်သွင်၊ တွေ့လေမြင်၊ ကိုင်ငင်ထိုးတုန်းကာ။
- (၇၃) ကျင်နာရိပွတ်၊ တလျှပ်လျှပ်၊ ရက်ပြတ်ငတ်ဘို့ပါ။
- (၇၄) ရှာဖွေချေးငှါး၊ မရငြား၊ သွား၍ခိုးလေပါ။
- (၇၅) ခိုးကာမိလေ၊ ထိုး - ခုတ်သေ၊ ကျလေပါယ်ရပ်ရွာ။
- (၇၆) ဤစာရွှေကျမ်း၊ ဆုံးမခဏ်း၊ ရဟန်း လူ - ရှင်၊
လွန်ကြည်လင် ထင်လိမ့် ယခုပါ။
- (၇၇) ဝါယာလုံ့လ၊ ကြိုးပမ်းက၊ ရလိမ့်ဉာဏ်ပညာ။
- (၇၈) လိမ်မာသိတတ်၊ လောကဝတ်၊ တတ် လိမ့် များ
ဂုဏ်အင်။
- (၇၉) သိမြင်ကျမ်းဂန်၊ သူ့ထက်လွန်၊ ဂုဏ်မွန်အများထင်။
- (၈၀) ရှင်လူအများ၊ လွန်ခန့်ငြား၊ သိကြားနတ်အသွင်။
- (၈၁) ရှင်ရှင် - လန်းလန်း၊ ပွင့်သစ်ပန်း၊ မနှမ်းမျက်နှာ
မြင်။

- (၈၂) မြင်မြင်သမျှ၊ ကြည်ညိုကြ၊ သိပ္ပဂုဏ်မြတ်အင်။
 (၈၃) လိုအင်ပြည့်စုံ၊ ရောက်လာပုံ၊ ဂုဏ်ကြောင့် လွန်
 ပေါ်ထင်။
 (၈၄) ရပ်ခွင်တပါး၊ ပြောင်းလဲသွား၊ ဖိုးများ ကျောက်
 အသွင်။
 (၈၅) ကောင်းကင် မိုးဝ၊ ရောင်ထွန်းပ၊ လပြည့်ဝန်း
 အသွင်။
 (၈၆) သံသရာဘဝ၊ ပြောင်းလှည့်ကြ၊ ဒေဝနတ်ဘုံသွင်။
 (၈၇) များဖျင်နတ်ပေါင်း၊ ရံသိန်းသောင်း၊ လောင်းတော်
 နတ်အသွင်။
 (၈၈) ပဉ္စင်းငါးမည်၊ နတ်တို့စည်၊ မည်သည်မဆုံးအင်။
 (၈၉) ဒေဝကညာ၊ ဆင်းကလျာ၊ ရပ်လာပတ်ကုံးအင်။
 (၉၀) ပျော်ရွှင်စံစား၊ လွန်ရှည်လျား၊ ဘုရား မိတေးသွင်။
 (၉၀) အလျင်လက်ဦး၊ သူ့ထက်ထူး၊ ဖူးရမချွတ်ပင်။
 (၉၂) ပဉ္စင်းညီနောင်၊ လူနတ်မြှောင်၊ အောင်လိမ့်နိဗ္ဗာန်ခွင်။
 (၉၃) ပြီးပေခသတ်၊ ဆုံးမအပ်သည်၊ ကျမ်းမြတ်လင်္ကာ၊
 ထေရ်မဟာလျှင်၊ မိန့်မှာသည့်တိုင်း၊ အာသံလှိုင်း၍၊
 နေ့တိုင်းလုံ့လ၊ ထုတ်ကောင်းကြသည်၊ များလှဖြာ
 ဖြာ၊ သိသာတပည့်၊ မမေ့စေရ၊ နှုတ်ထဲကလျှင်၊
 ထုတ်ပြသေချာ၊ အရာရာကို၊ စိတ်မှာမှတ်သား၊
 ယူတုံငြားမှ၊ မခြားနိဗ္ဗာန်၊ မှာကမ်းငူသို့၊ လွယ်ကူ
 ရောက်ကြောင်း၊ မြတ်ရေလောင်းသည်၊ အပေါင်း
 သိသာ မှတ်ကုန်ကြ။

ရှင်မဟာသီလဝံသ ဆုံးမစာ ပြီး၏။

ဘိုး သူ တော် ဦး နု စ ကားပုံ

မြန်ဇမ္ဗူပေါ် ဥာဏ်ယူမျှော်သည်။ သူတော် - ကျွန်ုပ်၊
နား၏တန်းဆာ၊ နားဝင်သာအောင်၊ လင်္ကာပုဒ်ဖြင့်၊
အာလုပ်ချိုမြ၊ စကားပုံ သရုပ်၊ တမျိုးထုတ်ပြီးလျှင်၊
အချုပ်ကိုပြခဲ့မည်...။

၁။ ဗုဒ္ဓ ဆာယာကို တွယ်ရမည်၊ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကိုတွယ်မှအေးမြရာသည်၊ ရုပ်လှတာကိုပယ်မှ
ဘေးပ ကွာမည်။

၂။ သေရည်ကို မသောက်နှင့်၊ ရေကြည်ကို မနှောက်နှင့်။
သေရည်ကို သောက်က အပါယ်ဘုံသို့ ကျတတ်သည်။
ရေကြည်ကိုနှောက်က အနယ်အမှန်တို့ ထ တတ်သည်။

၃။ ထင်တိုင်းလည်း နှိပ်၍မဆိုနှင့်၊ ဝင်တိုင်းလည်း သိပ်၍
မမျှီနှင့်။
ထင်တိုင်း နှိပ်၍ဆိုက ရန်အသွယ်သွယ် ပွားတတ်သည်။
ဝင်တိုင်း သိပ်၍မျှီက အန္တရာယ် များတတ်သည်။

၄။ ဂေါဏ မံသံကိုလည်း မစားနှင့်၊ ကောဓ ခြံရံကိုလည်း
မပွားနှင့်။

ဂေါဏမံသံကိုစားက မိဘသဘွယ်ဖြစ်ပေသည်။ ကောဓ
ခြံရံကိုပွားက အထိကရ အပါယ် နစ်ချေမည်။

(ပဉ္စမအကြိမ်မြောက်)

P. No. 36

၅။ အယုတ်တရားကို အလိုမရှိနှင့်၊ မဟုတ်စကားကို မဆို
ဘိနှင့်။

အယုတ်တရားကို အလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာ
ကျချေသည်။ မဟုတ်စကားကို ဆိုမိက သမာဓိတရားတို့
ကွယ်ပရလေသည်။

၆။ မြူသလိုပုံနှင့် ကလေးကိုမစနှင့်၊ လူကိုယုံသဖြင့် အကြွေး
ကို မချနှင့်။

မြူသလိုပုံနှင့် ကလေးကိုစက ကလေးအမှိုက်မှို ဆဲတတ်
သည်။ လူကိုယုံသဖြင့် အကြွေးကိုချက အရေးမစိုက်
သဖြင့် မှဲတတ်သည်။

၇။ အမျိုးယုတ်သူအဆင်းလှလျှင် သဘိထား၊ တန်ခိုးနုတ်သူ
ထမင်းဝလျှင် မကြည့်စားနှင့်။

အမျိုး ယုတ်သူ အဆင်းလှက စာဂ ထန်တတ်သည်။
တန်ခိုးနုတ်သူ ထမင်းဝက မာန ထန်တတ်သည်။

၈။ အဟုတ်အမှန်ကိုလည်း သိမှ၊ အလုပ် အကြံလည်း ရှိမှ။
အဟုတ် အမှန်ကို သိမှ သံသရာဘေး ပ၍ အနေကျယ်
ကြမည်။ အလုပ်အကြံရှိမှ ဆန်ရှာရေးလှ၍ အခြေတယ်
ကြမည်။

၉။ သူဌေးလိုကြွယ်သော်လည်း မာန်စွယ်မထနှင့်၊ မြွေပွေးကို
ငယ်သော်လည်း အလမ္မာယ်မပြုနှင့်။

သူဌေးလိကြယ်သည်ဟု မာန်စွယ် ထက အရိုအသေ
နဲ့လို့ ပြေမှန်းတတ်သည်။ မြေပွေးကို ငယ်သည်ဟု
အလမ္မာယ်ပြက ထိုမြေခဲလို့ မကြာခဏ သေဆုံး
တတ်သည်။

၁၀။ မတော်ဘဲ မဝယ်နှင့်၊ မခေါ်ဘဲ မလယ်နှင့်။
မတော်ဘဲ ဝယ်လေက အသပြာမနုရှုံးတတ်သည်။
မခေါ်ဘဲ လယ်ချေက မကြာခဏ မှန်းတတ်သည်။

၁၁။ မတော်တာကို မမြည်း မစားနှင့်၊ အဖော်မပါလျှင်
ခရီးမသွားနှင့်။
မတော်တာကို မြည်းစားက ဘေးရလို့ ရောဂါပွား
တတ်သည်။ အဖော်မပါဘဲ ခရီးသွားက အရေးမလှ
သမို့ သောကများတတ်သည်။

၁၂။ ခရီးကိုလည်း အပြင်းမသွားနှင့် မီးလည်းကိုအကြွင်း
မထားနှင့်။
ခရီးကို အပြင်းသွားကမှားတတ်သည်။ မီးကိုအကြွင်း
ထားက ပွားတတ်သည်။

၁၃။ ဆရာပြောသမျှကို အပြီးမမှားစေနှင့်၊ အနာရောဂါကို
မကြီးပွားစေနှင့်။
ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တယ်
သည်။ အနာရောဂါကို ကြီးပွားစေက ဒုက္ခရောက်
တတ်သည်။

- [က] စကား စကား ပြောဘန်များက၊ စကားထဲက ဇာတိ ပြ၍၊ မာနတံခွန် ထူတတ်သည်။
- [ခ] ဘုရား တရား ဟောဘန်များက တရားထဲကပါဠိရ၍ ဒါနအလွန် လှူတတ်သည်။
- [ဂ] အမျိုးမြတ်မှ အရိုးကြံရာသည်၊ တန်ခိုးလျှပ်မှ အဘိုး တန်ပါသည်။

သံသရာလောက၊ နှစ်ဝအကျိုး၊ ပွားထိုးစေမှု၊ အာရုံပြုလျက်၊ ဦးနှု မည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဘွယ်ရာ၊ ဆုံးမ စာကို၊ ဒါယကာ-ဒါသိကာမ မှတ်သားကြ၍၊ နေ့-ည လေ့ကျက် ကြကုန်လော့။

ဘိုးသူတော် ဦးနှု စကားပုဒ်ပြီး၏။

.....

သင်္ဂဇာ ဆရာတော်၏

သိင်္ဂါလောဝါဒ ဆုံးမစာ

တလောကလုံး၊ ညွတ်ရုံဦးချ၊ နိုင်မမျှသား၊ ဘုရားရွှေစက်၊
ရောင်ပြုံးပြက်ကို၊ ဦးထက်တင်ထား၊ ရိညွတ်တူး၍၊ သားနှင့်
မိဘ၊ တပည့်စသည်၊ ပြုရသောဝတ်၊ ချွတ်မှုပါယ်ရှာ၊ လားမည့်
တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်
ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဘို့ လုံးလုံး ကျက်၍သုံး။

မိဘကျင့်ဝတ် ငါးပါး။

၁။ မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်
သင်စေ၊ ပေးဝေနှိုးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်
ငါးအင်၊ ဘခင်မယ်တို့တာ။

သား သွီးကျင့်ဝတ် ငါးပါး။

၂။ ကျွေးမွေးမပျက် ဆောင်ရွက်စီမံ၊ မေ့ခံထိုက်စေ၊
လှူမျှဝေ၍၊ စောင့်လေ မျိုးနွယ်၊ ဝတ်ငါးသွယ်၊
ကျင့်ဘွယ် သားတို့တာ။

ဆရာ ကျင့်ဝတ် ငါးပါး။

၃။ အတတ်လည်းသင်၊ ပဲပြင်ဆုံးမ၊ သိပ္ပံမချန်၊ ဘေးရန်
ဆီးကာ၊ သင်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဘို့ ဝတ်
ငါးဖြာ။

တပည့် ကျင့်ဝတ် ငါးပါး။

၄။ ညီညာ ထကြွ၊ ဆုံးမ နာယူ၊ လာမှု ကြိုဆီး၊ ထံနီး လုပ်ကျွေး၊ သင်တောင်း အံ့ရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

လင် ကျင့်ဝတ် ငါးပါး။

၅။ မထိမဲ့ ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စား ဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

ယောကျ်ား ကျင့်ဝတ် ငါးပါး။

၆။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြည် ရှောင်၊ လျှော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ဝတ်ငါး ဆူ၊ အိမ်သူ ကျင့်အပ်စွာ။

မိတ်ဆွေ ကျင့်ဝတ်ငါးပါး။

၇။ ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင် ရွက်၊ နှုတ်မြှက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

အရှင်သခင် ကျင့်ဝတ် ငါးပါး။

၈။ ဝစ္စာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေ ရသာ၊ အခါကိုလှူတ်၊ အရှင်ဝတ်၊ ဟောရွတ် ပဉ္စမာ။

ကျေးကျွန် ကျင့်ဝတ် ငါးပါး၊

၉။ အိပ်သော် နောက်ကျ၊ ထ သော်ကား ရှေ့၊ ပေးမှု ယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြှောက်၊ ငါးချက် ကျွန် ကျင့်ရာ။

ဒါယကာ ကျင့်ဝတ် ငါးပါး။

၁၀။ မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ငါးခုလေ၊ ပြုလေ ဒါယကာ။

ရဟန်း ကျင့်ဝတ် ခြောက်ပါး။

၁၁။ မကောင်းမြစ်ထား၊ ကောင်းရာကိုလှစ်၊ အသစ်ဟော ကျူး၊ နာဘူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

၁၂။ ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြု၊ သုံးဝ မြတ်ဆရာ။

၁၃။ ကျင့်ဝတ် မပြေ၊ ပါယ်လေးထွေ၊ လားလေ ရှည် မြင့်ကြာ။

၁၄။ ဤသည့် ဝတ်ကုန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံထက် နတ်ရွာ။

၁၅။ လှည်းဘီးပြင်က၊ နားစောင့်ချသို့၊ မိဘ နှင့် သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မှန်တကာ၊

မိတ်သဟာနှင့်၊ ဆရာတပည့်၊ တည့်တည့် မချွတ်၊
 ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မှု၊ ရှင်လည်းမကွေ၊
 သေလည်းမကွာ၊ နတ်ရွာလူပြည်၊ လှည့်လည်အတူ၊
 စံစားမှု၍၊ နိဗ္ဗူရေပြည်၊ ဝင်အံ့သည်တည့်၊ မတည်
 ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာ
 ဘို့ လုံးလုံးလူဖြစ်ရှုံး။

သိင်္ဂါလောဝါဒ ဆုံးမစာ ပြီး၏။

..... O

ဆရာတော် ဦးဗုဒ္ဓိ၏

ဂီဟိဝိနယ ဆုံးမစာ

ဥစ္စာပျက်ကြောင်း ခြောက်ပါး။

- ၁။ သေစာသောက်စား၊ လမ်းသွားကာမဲ့ ၊ ရှဉ့်သဘင်၊ ပျော်ရွှင် အနံ့လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိ ခြင်းကာ၊ ယိုယွင်းဥစ္စာ ပျက်ကြောင်းတည်း။

သေအရက်သောက်ခြင်း အပြစ်ခြောက်ပါး။

- ၂။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါ ထူပြော၊ ကျော်စောမဲ့တု ၊ မလုံအင်္ဂါ၊ ပညာနည်းရှား၊ ဤ-ခြောက်ပါးကား၊ သေစာသောက်သေစာအပြစ်တည်း။

အခါမဲ့သွားလာခြင်း အပြစ်ခြောက်ပါး။

- ၃။ ကိုယ်သားမယား၊ တခြား ဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရှံရှာလေအပ်၊ ယိုးစွပ် ရောက်မှု၊ ဆင်းရဲစုံ၊ ခြောက်ခုခါမဲ့ သွားပြစ်တည်း။

သဘင်ပွဲလမ်း အပြစ်ခြောက်ပါး။

- ၄။ ကခြင်း တလီ၊ သိသည် တ သီး၊ မှတ်သီး တသင်း၊ ပြိန်းဖျင်းတအုပ်၊ လက်ခုတ်တတည်၊ အိုးစည်းတဖြာ၊ ရှိရာရှား၍၊ ဥစ္စာပျက်မှု၊ ဤခြောက်ခုကား၊ ကြည့်ရ သဘင် အပြစ်တည်း။

လောင်းကစားသူ အပြစ်ခြောက်ပါး။

- ၅။ အောင်သူရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့
ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို့၊
မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော် ပါး
ကြွေအန် အပြစ်တည်း။

မိတ်ဆွေပျက် အပြစ်ခြောက်ပါး။

- ၆။ ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊
အတုပြုငှား၊ လှည့်စား တထောက်၊ မျက်မှောက်
လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်
ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

ပျင်းရိခြင်း အပြစ်ခြောက်ပါး။

- ၇။ အချမ်း ပြင်းဝှန်၊ အလွန်ပူနှိုး၊ မိုးချုပ်လှမော၊ စော
လှ လွန်းရောင်၊ ဆာလောင်ပြင်းပြ၊ ဝမ်းဝလွန်တွေ၊
နေကပညာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူ
အပြစ်တည်း။

အကြီးအကဲ ကျင့်ဝတ် အပြစ်ခြောက်ပါး။

- ၈။ ထကြ - နိုးကြား၊ သနားသည်းခံ၊ ဝေဘန် ကြည့်ရှု၊
ဤခြောက်ခုကား၊ ကြီးသူ ကျင့်ရာ တရားတည်း။

မိတ်ဆွေတု ၁၆-ပါး။

[ကိုယ်ကျိုးကိုသာသွဲ့သော မိတ်ဆွေတု လေးယောက်]

၁။ လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်
သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊
မိမိကျိုးငှါ၊ မှီသာပေါင်းယှဉ်၊ လေးယောက်စဉ်
ကား၊ အညဒတ္ထဟုတည်း။

(နှုတ်ဖြင့် ဟန်ဆောင်သော မိတ်ဆွေတု လေးယောက်)

၂။ ရှေးဖြစ်စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းနှီးသဂြိုဟ်၊
ပေးလိုစဟန်၊ ပစ္စုပ္ပန်မှ၊ ပြည့်နိဗ္ဗာန်ပြား၊ ဤလေး
ပါးကား၊ မှတ်သား ဝစီပရမတည်း။

(ချစ်ဘွယ်ကိုဆိုသော မိတ်ဆွေတု လေးယောက်)

၃။ မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်
ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်
ကဲ့ရဲ့ချင်သည်၊ လေးအင် ပိယဘာဏီတည်း။

(မကောင်းမှု၌ အဖော်ပြုသော မိတ်ဆွေတု လေးယောက်) -

၄။ သောက်ထုတ် သေရက်၊ ညဉ့်နက်လမ်းသွား၊ ရှုစား
သဘင်၊ ပျော်ရွှင်အနိစာ၊ လေးရပ်မှာပင်၊ တကွထင်
သည်၊ လေးအင် အပါယ်သဟဲတည်း။

မိတ်ဆွေစစ် တဆယ် ခြောက်ပါး။

- (ကျေးဇူးရှက်ဆောင်သော မိတ်ဆွေစစ် လေးယောက်) -

၁။ မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေး
ရောက်ကိုးကွယ်၊ ပြုဘယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေပေး
လာသည် လေးဖြာဥပဏာရတည်း။

(ဆင်းရဲချမ်းသာမပစ်ခွါသော မိတ်ဆွေစစ်လေးယောက်)

၂။ လျှို့ဝှက်စကား၊ ကြားစေတုံလျက်၊ သူ လျှို့ဝှက်၍၊
ဘေးတွေ့မစွန့်၊ မတုန်လိုပါ၊ သူ ကိုညှာလျက်၊ ကိုယ်
သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်
ချမ်းသာ ဆင်းရဲတည်း။

- (အကျိုးရှိရာပြောကြားသော မိတ်ဆွေစစ်လေးယောက်) -

၃။ မကောင်းမြစ်ထာ၊ ကောင်းရာသွင်းထား၊ မကြား
စတောင်း၊ အကြောင်းကြားလာ၊ နတ်ရွာလမ်းပြ၊
ဤလေးဝကား။ မည်ရ အတ္ထက္ခာယ^၁တည်း။

- (အစဉ်သနားတတ်သော မိတ်ဆွေစစ် လေးယောက်) -

၄။ ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လို ငြား၊ ပွားကရှင်
မြူး၊ ကျေးဇူးမဲ့တို့၊ ဆိုသော်တ ဘေးမြစ်၊ ကျေးဇူး
ဖြစ်ကို ဆိုသော် ချီးမွမ်း၊ သူတို့ဘမ်းကား....မိတ်
ကျမ်း အနုကမ္မတည်း။

အလေအမြတ် ပြုအပ်သော အရပ်ခြောက်မျက်နှာ။

၁။ အရှေ့-မိဘ၊ တောင်မှ-ဆရာ၊ နောက်မှ-မယား၊
မြောက်ကား-မိတ်ဆွေ၊ အောက်ခြေ ကျွန်များ။
အထက်ဖျားကား၊ ပုဏ္ဏားရဟန်းခြောက်ရပ်တည်း။

အလောင်းအလျာတို့- အလိုတော် ခြောက်ပါး။

၂။ လောဘ ခံဒါသ မောဟ ကင်းလို၊ တောခိုတဖြာ၊
ဆိတ်ရာငြိမ်သက်၊ ဝဋ်မှထွက်၊ ခြောက်ချက်လောင်း
လျှာ လိုတော်တည်း။

မပြတ်ဆင်ခြင်ရာသော တရားငါးပါး။

၃။ အိုခြင်းတဖြာ၊ နာခြင်းတထွေ၊ သေခြင်း တခြား၊
ကွဲပြားတတန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာ
နေည၊ ဥာဏ်သက်ဝင်၍ ဆင်ခြင်ကြ။

အကျိုးဆောင်သော တရားတပါး။

၄။ သေခြင်းတပါး၊ ဤတရားကား၊ စီးပွားမြားမြောင်၊
အကျိုးဆောင်သည်၊ အို အောင် အောက် မေ့ စီး
ဖြန့်ကြ။

ဂီဟိဝိနယ ဆုံးမစာ ပြီး၏။

အနေကဇာတင် ဂါထာ

ပါဠိ

(၁) အနေကဇာတိ သံသာရံ၊
သန္ဓာဝိဿံ၊ အနိဗ္ဗိသံ၊
ဂဟကာရ ဂဝေသန္တော၊
ဒုက္ခာ ဇာတိ ပုနပုနံ။ ။

(၂) ဂဟကာရက ဒိဋ္ဌောသိ၊
ပုန ဂေဟံ န ကာဟတိ၊
သဗ္ဗာ စေ ဖါသုကာ ဘဂ္ဂါ၊
ဂဟက္ခန္ဓံ ဝိသင်္ခတံ၊
ဝိသင်္ခါရ ဂတံ စိတ္တံ၊
တဏှာနံ ခယ မဇ္ဈဂါ။ ။

အနက်

ဂဟကာရ၊ ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ အခါခါအထပ်
ထပ် ပြုလုပ်တတ်သော ဟယ်-တဏှာသောကျား အို-လယ်
သမား၊ ယေနဉာဏေန၊ အကြင်သဗ္ဗညုတဉာဏ်ဖြင့်။ တံ၊
သင့်ကို။ ဒိဋ္ဌု၊ ဒိဋ္ဌလက်ငင်းသိမြင်ခြင်းငှါ။ သက္ကာ၊ စွမ်းနိုင်၏။
တံ၊ ဉာဏံ၊ ထို-သဗ္ဗညုတဉာဏ်ကို ဂဝေသန္တော၊ လိုက်လံရှာ
ဖွေသော။ အဟံ၊ ငါသည်။ အနိဗ္ဗိသံ၊ အနိဗ္ဗိသန္တော၊ မရသေး
သည် ဖြစ်၍။ အနေကဇာသိ သံသာရံ၊ ဖြစ်တုံပျက်ပြန်၊

ကြိမ်ဖန်များစွာ သံသရာသို့။ သန္တာဝိဿံ၊ တပြောင်းပြန်ပြန်
ကျင်လည်ပြေးသွားရလှလေပြီ။ ပုနပုနံ၊ အဖန်ဖန်။ ဇာတိ၊
ဖြစ်ရခြင်းသည်။ ဒုက္ခာ၊ အလွန်တရာ ဆင်းရဲစွာဘိ၏။

(၂) ဂဟကာရက၊ ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ အခါ
ခါ အထပ်ထပ် ပြုလုပ်တတ်သော ဟယ်...တဏှာယောကျ်ား
အို...လက်သမား။ တံ၊ သင်သည်။ ဒိဋ္ဌော၊ ပညာ စက္ခု သဗ္ဗ
ညုဖြင့် ယခုငါ-မြင်ပြီးသောသူသည်။ အသိ ဖြစ်လာပြီ။ ပုန၊
တဖန်။ ဂေဟံ၊ အတ္တဘော တည်းဟူသော ခန္ဓာအိမ်ကို။
န ကာဟသိ၊ သင်-မပြုရတော့ပြီ။ တေ၊ သင်-တဏှာ
ယောကျ်ား လက်သမား၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဖါသု
ကာ၊ ခန္ဓာအိမ်၏ ကိလေသာ တည်းဟူသော ထုတ်လျှောက်
အခြင်းတို့ကို။ ဘဂ္ဂါ၊ ရှစ်ရာမရှိ စိစိကျေညက် ငါ-ချိုးဖျက်အပ်
ကုန်ပြီ။ ဂဟက္ကုဋ္ဌံ၊ ခန္ဓာအိမ်၏ အစိဇ္ဇာတည်းဟူသော စုလစ်
မွန်းချွန်အထွဋ်မွန်ကင်းကိုလည်း။ ဝိသင်္ခတံ၊ ငါဖျက်ချအပ်ပြီ။
မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိသင်္ခါရံ၊ ပြုပြင်ခြင်းကင်းသော
နိဗ္ဗာန်သို့။ ဂတံ၊ ဆိုက်ရောက်ပြီ။ တဏှာနံ၊ တဏှာတို့၏။ ခယံ၊
ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်ကို။ အဇ္ဈင်္ဂါ၊
ငါ-ရလေပြီတကား။

အနေကဇာတင် ဂါထာတော်ပြီး၏။

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

ပါဠိ။

၁။ သမ္ဗုဒ္ဓေ အဋ္ဌဝိသည၊ ဒွါဒသည သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ၊ သိရဿာ မဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။
တေသံ ဓမ္မည၊ သံဃည၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတံ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကအန္တရာယာပိ၊ ဝိနယန္တု အသေသတော။

အနက်။

အထဝိသံ၊ သုံးပါးဘဝ သုံးလောကတွင် ဥာဏရောင်ဖိတ်
အောင်ဘိသိက်နှင့် နှစ်ကျိတ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ စ၊ တန်
ဆောင်းပမာ ဥာဏရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်း
တို့ကို၎င်း။ ဒွါဒသညသဟဿကေ၊ နိဗ္ဗာန်ကိန်းအောင်း စက်
မွေ့လျောင်းသည့် တသောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေ
စ၊ လရောင်ပမာ ဥာဏရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်
ဘုန်းခေါင်တို့ကို၎င်း။ ပဉ္စသတ သဟဿာနိ၊ သောင်းထိုက်
စကြဝဠာ ဂုဏ်ဝါရောင်မျိုး ငါးသိန်းကုန်သော။ သမ္ဗုဒ္ဓေ စ၊
နေရောင်ပမာ ဥာဏရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မူနိန်
တို့ကို၎င်း။ အဟံ၊ အကျွန်ုပ်သည်။ သိရဿာ၊ ဦးခေါင်းရတနာ
မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးပါ၏။ ။

ဂင်္ဂါ ဂင်္ဂါယးဂင်္ဂါမြစ်တွင်း၌။ ဝါဠုကာ၊ ရှိကြကုန်သော
 သဲတို့သည်။ အပ္ပကာ၊ နည်းကြကုန်သေး၏။ နိဗ္ဗုတာ၊ ဘု
 ဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော။ ဇိ နာ၊
 နောက်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်
 စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်
 အပေါင်းတို့အား အနန္တာ၊ သင်္ချာဂဏန်းရေတွက်မှန်းလည်း
 ဆုံးခန်းတိုင်မြောက်မရောက်နိုင်ကြကုန်။ တေဇီနေစ၊ ထိုဘုရား
 ရှင် တို့ကို၎င်း။ တေသံ၊ ထို ငါးသိန်းတသောင်းနှစ်ထောင်
 နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင် မရေ မတွက်နိုင်သော
 ဘုရားရှင်တို့၏။ ဓမ္မဉ္စ၊ တရားတော်မြတ်ကို၎င်း။ သံဃဉ္စ၊
 တပည့်သားသံဃာတော်မြတ်ကို၎င်း။ အဟံ၊ အကျွန်ုပ်သည်။
 အာဒရေန-အာဒရံ၊ ရိုသေစွာ။ နမာမိ၊ ရှိခိုးပါ၏။

နမက္ကာရာနုဘာဝေန၊ ဤသို့ရှိခိုးပူဇော်ပူးမြော်ကန်တော့
 ရသောပဏာမကုသိုလ်စေတနာကြောင့်။ သဗ္ဗေ ခပ်သိမ်းကုန်
 သော။ ဥပ္ပဒ္ဒဝေ၊ ဘေးရန်တို့ကို။ ဟိတော၊ ပယ်ပျောက်၍။
 အနေက အနန္တရာယာပိ၊ များစွာကုန်သော အန္တရာယ်တို့
 သည်လည်း။ အသေသတော အကြွင်းအကျန် မရှိသော
 အားဖြင့်။ ဝိနဿန္တု၊ ပျောက်ပျက်စေကုန် သတည်း။

သမ္ဗုဒ္ဓေ ဂါထာတော်ပြီး၏။

.....X.....

ပရိမိတ္တ ဇာလသုတ်

နမော တဿ' ဘဂဝတော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။

ပါဠိ

(၁) ဧဝံ မေသုတံ ဧကံ သမယံ၊ ဘဂဝါ ရာဇဂဟေ
ဝိဟရတိ ဂိဇ္ဈိ ကုဋေ ပဗ္ဗတေ။

တေန ခေါပန သမယေန ကုမ္ဘဏေေန ယက္ခေန၊ ဒေဝေန
ယက္ခေန ဗြဟ္မေန ယက္ခေန သုပဏ္ဏေန ယက္ခေန နာဂေန
ယက္ခေန ဂန္ဓဗ္ဗေန ယက္ခေန ပုဗ္ဗဒိသေန ယက္ခေန အဂ္ဂိဒိသေန
ယက္ခေန ဒက္ခိဏဒိသေန ယက္ခေန နရတိမဒိသေန ယက္ခေန ပစ္ဆိမ
ဒိသေန ယက္ခေန ပါရပုဒိသေန ယက္ခေန ဥတ္တရ ဒိသေန
ယက္ခေန သေန္တု ဒိသေန ယက္ခေန သမုဒ္ဒဒိသေန ယက္ခေန
အာကာသ ဒိသေန ယက္ခေန ဘူမဒိသေန ယက္ခေန။ ။

(၂) အပ္ပမေယျော ဗုဒ္ဓေါ၊ အပ္ပမေယျော ဓမ္မော၊ အပ္ပ
မေယျော သံဃော၊ အယဿန္တံ မဟာမောဂ္ဂလာနံ။

(၃) ယတ္ထ ယတ္ထ အပါဒကာ၊ ယတ္ထ ယတ္ထ ဒွေပါဒါ၊
ယတ္ထ ယတ္ထ စတုပ္ပါဒါ၊ ယတ္ထ ယတ္ထ ဗဟုပ္ပါဒါ၊ ပါဒ
အန္တံ၊ ဥရုအန္တံ၊ စက္ခုအန္တံ၊ မုခအန္တံ၊ ဇီဝှါအန္တံ။

(၄) နမော ဗုဒ္ဓဿ၊ နမော ဓမ္မဿ၊ နမော သံဃဿ၊
သကလ လောကဓာတု မာတာပိတု ဗုဒ္ဓ ရက္ခနံ
ကတံ၊ သကလ လောကဓာတု မာတာပိတု ဓမ္မ
ရက္ခနံ ကတံ၊ သကလ လောကဓာတု မာတာ

ပိတု သံဃာရက္ခတံကတံ။ ရတိံဝါ၊ ဒိဝံဝါ၊
သဒါမံ၊ ရက္ခန္တု။

(၅) သဗ္ဗံ ဒေဝတာယ ဣမဿ ပရိမိတ္တဇာလဿ
တေဇေန ဣမသ္မိံ အပါကဋ္ဌံ သရီရေ ယေ ကေစိ
ဥပ္ပဒ္ဒဝါ အာနုဘာဝေန တေဇေန ဣမသ္မိံ လော
ကေ ဣမသ္မိံ ဇမ္ဗူဒီပေ ဣမသ္မိံ ပဗ္ဗတေ ဣမသ္မိံ
နဂရေ ဣမသ္မိံ ဂေဟေ သဗ္ဗံ သတ္တရူ ဝိနယန္တု၊
သဗ္ဗေ ဥပ္ပဒ္ဒဝါ ဝိနယန္တုတိ။
ပရိမိတ္တ ဇာလသုတ္တံ နိဋ္ဌိတံ။

..... ၀

ပရိမိတ္တ ဇာလသုတ် နိဿယ
နမောရတနတ္ထ ယဿ။
အနက်

ဘန္တေ၊ အရှင်မဟာကဿပ။ မေ၊ တပည့်တော်-အာနန္ဒာ
သည်။ ဧဝံ၊ ဤဆိုလတ္တံ့ အတိုင်း။ သုတံ၊ ကြားနာ မှတ်ယူ
လိုက်ရပါ၏။ ကေသမယံ၊ အခါတပါး၌။ ဘဂဝါ၊ ဘုရား
ရှင်သည်။ ရာဇဂဟေ၊ ရာဇဂြိုဟ် မြို့၏ အနီးဖြစ်သော။
ဂိဇ္ဈကုဋေ ပဗ္ဗတေ၊ ဂိဇ္ဈကုဋ်တောင်၌။ ဝိဟရတိ၊ သီတင်းသုံး
နေတော်မူ၏။

တေန ခေါ်ပန သမယေန၊ ထိုစဉ်အခါက။ ကုမ္ဘဏေန
ယက္ခေန၊ ကုမ္ဘဏ်ဘိလူးသည်၎င်း။ ဒေဝေန ယက္ခေန၊ ဒေဝ
ဘိလူးသည်၎င်း။ ဣန္ဒေန ယက္ခေန၊ ဣန္ဒ ဘိလူးသည်၎င်း။
ဗြဟ္မေန ယက္ခေန၊ ဗြဟ္မာ ဘိလူး သည်၎င်း။ သုပဏ္ဏေန
ယက္ခေန၊ သုပဏ္ဏ ဘိလူးသည်၎င်း။ နာဂေန ယက္ခေန၊ နာဂ

ဘီလူးသည်၎င်း။ ဂန္ဓဗ္ဗေန ယက္ခေန၊ ဂန္ဓဗ္ဗ ဘီလူးသည်၎င်း။
 ပုဗ္ဗဒိသေန ယက္ခေန၊ ပုဗ္ဗဒိသ ဘီလူး သည်၎င်း။ အဂ္ဂိ
 ဒိသေန ယက္ခေန၊ အဂ္ဂိဒိသ ဘီလူးသည်၎င်း။ ဒက္ခိဏ ဒိ
 သေန ယက္ခေန၊ ဒက္ခိဏဒိသ ဘီလူးသည်၎င်း။ နရတိမဒိ
 သေန ယက္ခေန၊ နရတိမဒိသ ဘီလူးသည်၎င်း။ ပစ္ဆိမ ဒိ
 သေန ယက္ခေန၊ ပစ္ဆိမဒိသ ဘီလူးသည်၎င်း။ ပါရပုဒိသ
 န ယက္ခေန၊ ပါရပုဒိသ ဘီလူးသည်၎င်း။ ဥတ္တရ ဒိသေန
 ယက္ခေန၊ ဥတ္တရဒိသ ဘီလူးသည်၎င်း။ ဧသန္ဓ ဒိသေန
 ယက္ခေန၊ ဧသန္ဓဒိသ ဘီလူးသည်၎င်း။ သမုဒ္ဒ ဒိသေန
 ယက္ခေန၊ သမုဒ္ဒဒိသ ဘီလူးသည်၎င်း။ အာကာသ ဒိသ
 န ယက္ခေန၊ အာကာသဒိသ ဘီလူးသည်၎င်း။ ဘူမဒိသေန
 ယက္ခေန၊ ဘူမဒိသ ဘီလူးသည်၎င်း။ ဧကေဟိပိရုဇ္ဇိသညာ၊
 ခုနစ်ဖြာနှင့်၊ သညာအနန္တ၊ ဆယ်တစ်ဝ - ဟု၊ ပေါင်း စု
 အထူး တဆယ် ရှစ်ယောက်သော နတ်ဘီလူးတို့သည်လည်း။
 ဂိဇ္ဈကုဋေ ပဗ္ဗတေဝ၊ ဂိဇ္ဈကုဋိတေဝံသံသလျှင်။ ဝိဟာရန္တိ
 နေကြကုန်၏။

တေ၊ ထိုနတ်ဘီလူးတို့သည်။ ဗုဒ္ဓေါ၊ ဘုရားကား။ အပ္ပ
 မေယျော၊ မရေမတုက်နိုင်သော ကျေးဇူးဂုဏ် ရှိတော်မူ၏။
 ဓမ္မော၊ ဘုရားရှင်၏ တရားတော်ကား။ အပ္ပမေယျော၊ မရေ
 မတုက်နိုင်သော ကျေးဇူးဂုဏ်ရှိတော်မူ၏။ သံဃော၊ ဘုရား
 ရှင်၏ တပည့်သား သံဃာတော်ကား။ အပ္ပမေယျော၊ မရေ
 မတုက်နိုင်သော ကျေးဇူးဂုဏ်တော် ရှိ၏။ ဣတိ၊ ဤသို့။
 ဥာယန္တိ၊ သိကြကုန်၏။ ဘယဿန္တိ၊ ဘေးငြိမ်းခြင်းကိုပြုတော်
 မူတတ်သော။ မဟာ မောဂ္ဂလာနံ၊ လက်ဝဲတော်ရံ မဟာ

မောဂ္ဂလာန် မထေရ်မြတ်ကို။ သတန္တိ၊ ထိတ်လန့်ရှုံ့၊ ကြောက်
ကြကုန်၏။

ယတ္ထ ယတ္ထ၊ အကြင်-အကြင်အရပ်၌။ အပါဒက၊ အခြေ
မရှိသော သတ္တဝါတို့သည်၎င်း။ ယတ္ထ ယတ္ထ၊ အကြင်-အကြင်
အရပ်၌။ ဒွေပါဒါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့သည်
၎င်း။ ယတ္ထ ယတ္ထ၊ အကြင်-အကြင်အရပ်၌။ စတုပ္ပါဒါ၊ အခြေ
လေးချောင်းရှိသော သတ္တဝါတို့သည်၎င်း။ ယတ္ထ ယတ္ထ၊
အကြင် အကြင် အရပ်၌။ ဗဟုပ္ပါဒါ၊ များသောအခြေရှိ
သော သတ္တဝါတို့သည်၎င်း။ ဝသန္တိ၊ နေကြကုန်၏။ တေ၊ ထို-
သတ္တဝါတို့ကို။ တေဟိ၊ ထိုနတ်ဘီလူးတို့သည်။ ပါဒအန္တံ၊ ခြေ
ကျိုးအောင်၊ ဥရုအန္တံ၊ ပေါင်ကျိုးအောင်။ စက္ခုအန္တံ၊ မျက်စိ
ကန်းအောင်။ မုခအန္တံ၊ ခံတွင်းမဟနိုင်အောင်။ ဇိဝှါအန္တံ၊
လျှာမလိန်းနိုင်အောင်။ ကရီ သု၊ ပြုလုပ်ကြကုန်ကြ၏။ ဣဒါနိ၊
ဘုရားရှင်ကြွရောက်သီတင်းသုံးတော်မူရာ ယခုအခါ၌။ နကရီ
သု၊ မပြုလုပ်ကြကုန်။

တေန၊ ထို့ကြောင့်။ ဗုဒ္ဓဿ-ဘုရားရှင်အား။ နမော၊ ရှိခိုး
ပါ၏။ ဓမ္မဿ၊ တရားတော်အား။ နမော၊ ရှိခိုးပါ၏။ သံဃဿ၊
သံဃာတော်အား။ နမော၊ ရှိခိုးပါ၏။ ဣတိ၊ ဤသို့။ သကလ
လောကဓာတု မာတာပိတု ဗုဒ္ဓရက္ခန္တံ၊ လောကဓာတ်ကြီးတခု
လုံး၏ အမိ-အဘဖြစ်သော ဘုရားတည်းဟူသော အစောင့်
အရှောက်ကို။ ကတံ၊ ပြုအပ်၏။ သကလလောကဓာတု မာတာ
ပိတု ဓမ္မရက္ခန္တံ၊ လောကဓာတ်ကြီးတခုလုံး၏ အမိအဘဖြစ်
သော တရားတည်းဟူသော အစောင့်အရှောက်ကို။ ကတံ၊ ပြု
အပ်၏။ သကလ လောကဓာတု မာတာပိတု သံဃရက္ခန္တံ

လောကဓာတ်ကြီး တခုလုံး၏ အမိ အဘဖြစ်သော သံဃာ
တည်းဟူသော အစောင့်အရှောက်ကို။ ကတံ၊ ပြုအပ်၏။ ရက္ခန္ဓာ
ကတံ၊ အစောင့်အရှောက်ကိုပြုလုပ်အပ်ပြီးသော။ မံ၊ ငါ့ကို။ ရတ္တိ
ဝါ၊ ည၌အခါ၌၎င်း။ ဒိဝံဝါ၊ နေ့အခါ၌၎င်း။ သဒါ၊ အခါခပ်
သိမ်း။ ရက္ခန္ဓာစောင့်ရှောက်ကြစေကုန်သတည်း။ ဣတိပိ၊ ဤသို့
လည်း။ တေ၊ ထိုနတ်ဘီလူးတို့ကို။ ရက္ခန္ဓေ၊ စောင့်ရှောက်
ခြင်း၌။ ထပယန္တေ၊ ထားအပ်ကုန်၏။

သဗ္ဗဒေဝတာယ၊ အားလုံးသော နတ်ဗြဟ္မာအပေါင်း၏
၎င်း။ ဣမဿ ပရိမိတ္တဇာလဿ၊ ဤပရိမိတ္တဇာလသုတ်၏၎င်း။
တေဇေန၊ တန်ခိုးကြောင့်။ ဣမသ္မိံ သရီရေ၊ ဤငါ၏ကိုယ်၌။
အပါကဋ္ဌံ၊ မထင်ရှားသော ဘေးအန္တရာယ်သည်၎င်း။ ယေ
ကေစိ ဥပဒ္ဒဝါ၊ ထင်ရှား-မထင်ရှား များပြားသော ဥပဒ္ဒဝေါ
တို့သည်၎င်း။ ဝိနဿန္တု၊ ပျောက်ပျက်ကြပါစေကုန်သတည်း။
သဗ္ဗဒေဝတာယ၊ အားလုံးသော နတ်ဗြဟ္မာအပေါင်း၏၎င်း။
ဣမဿ ပရိမိတ္တဇာလဿ၊ ဤ ပရိမိတ္တဇာလသုတ်၏၎င်း။
အာနုဘာဝေနံ တေဇေန၊ အစွမ်းအာနုဘော်တန်ခိုးတေဇော်
ကြောင့်။ ဣမသ္မိံ လောကေ၊ ဤလောက၌။ ဣမသ္မိံ ဇမ္ဗူဒီပေ၊
ဤဇမ္ဗူဒီပကျွန်း၌။ ဣမသ္မိံ ပဗ္ဗတေ၊ ဤတောင်၌။ ဣမသ္မိံ
နဂရေ၊ ဤမြို့၌။ ဣမသ္မိံ ဂေဟေ၊ ဤအိမ်၌။ သဗ္ဗသတ္တရ၊ အား
လုံးသော ဘေးရန်တို့သည်။ ဝိနဿန္တု၊ ပျောက်ပျက်ကြပါ
စေကုန်သတည်း။ သဗ္ဗေဥပဒ္ဒဝါ၊ အားလုံးသော ဥပဒ္ဒဝေါ
တို့သည်။ ဝိနဿန္တု၊ ပျောက်ပျက်ကြပါစေကုန်သတည်း။
ဣတိ၊ ဤသို့။ ပတ္တယန္တေ၊ တောင့်တအပ်ကုန်၏။

ပရိမိတ္တ ဇာလသုတ် ပြီး၏။

မြတ်စွာဘုရား ရောင်ခြည်တော်ဘွဲ့

ဘုရားရှိခိုး

နီလာ နီလာနိစ္စရန္တိ၊
ပီတာ ပီတာစ ရံသိရော။ ။
လောဟိတာ လောဟိတာစ၊
ဩရတောရာ တရံသိရော။ ။
တမာ တမာစ မဇ္ဈိတ္တာ၊
ပဗ္ဗဿန္တိ ပဗ္ဗဿရာ။ ။
ဧဝံပရံ န ရံသိသော၊
ဓါတုမေ ဘဂဝါသိရေ။ ။

ပဋ္ဌနံ၊ နက်နဲထူးဆန်း ပဋ္ဌာနိုးကျမ်းကို။ သမသံသတ၊
အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော
ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏။ နီလ၊ ဆံတော်=မုတ်ဆိပ်
တော် မျက်ဝန်းတော်တစ်စုံစိမ်းညိုသောအရပ်ဌာနတို့မှ နီလာ
ကြာညို ခွါညို ရတနာအညို တို့ကဲ့သို့စိမ်းတစိုစိုမြသားလိုဖြင့်
ညိုမှောင်းသော ရောင်ခြည်တော်ဓါတ်တို့သည်။ နိစ္စရန္တိ၊ နေ
အထောင် လ-အထောင် ဗြဟ္မာနတ်အရောင် ရတနာ-နဝရတ်
အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ်
အံ့ဩဘွယ်လျှင် အဆန်းတကျယ် ကွန့်မြူးတော် မူလေကြ
ကုန်သတည်း။

ပီတာ။ သိင်္ဂီ ရွှေလျော် အရေတော်မူလည်း၊ ပီတာ၊ မဟာ
လှေခါး ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း

ပပဝင်းကုန်သော။ ရံ့သ္မာရော၊ ဝါရောင်ဝင်းလျှပ် ရောင်
ခြည်တော်ဓာတ်တို့သည်။ နိစ္စရန္တံ၊ နေအထောင် လအထောင်
ဗြဟ္မာနတ်အရောင် ရတနာ နဝရတ်အရောင်တို့ကို ထိပ်ခေါင်
က လွှမ်းမိုး၍ ဖြိုးဖြိုး ကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်း
တကျယ် ကွန်မြူးတော်မူလေကြကုန်သတည်း။

လောဟိတာ၊ အာတော် လျှာတော် နှုတ်ခမ်းတော်နှင့်
ခြေစောက် ဖဝါး လက်ဖဝါးစသော ကိုယ်တော်အစိပ်စိပ်တို့မှ၊
လောဟိတာစ ခေါင်ရမ်းနှင်းဆီ ကမ္မလာနီနှင့်ကြာနီအလား
ပတ္တမြားအဆင်းရှိကုန်စသော။ အဘာ၊ နီရောင် ဝင်းလျှပ်
ရောင်ခြည်တော်ဓာတ်တို့သည်။ နိစ္စရန္တံ၊ နေအထောင် လ-
အထောင် ဗြဟ္မာနတ်အရောင် ရတနာ နဝရတ်အရောင်တို့ကို
ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုး ကြွယ်ကြွယ် အံ့သြဘွယ်လျှင်
အဆန်းတကျယ် ကွန်မြူးတော်မူလေကြကုန်သတည်း။

ဩရာတ၊ စွယ်တော် သွားတော် မျက်ဖြူတော်အစုံဥဏ္ဍလုံ
မွေးရှင်တော်ဓာတ်တို့မှ။ ဩရာတ ရံ့သ္မာရော၊ စပယ်ကြက်ရုံး
ဇွန်ပန်းကုံးနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ဝတ်လဲ
တော်ဘွဲ့ဖြူနှင့် ကြာဖြူပန်း အသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်
သော ရောင်ခြည်တော်ဓာတ်တို့သည်။ နိစ္စရန္တံ၊ နေအထောင်
လအထောင် ဗြဟ္မာနတ်အရောင် ရတနာ နဝရတ်အရောင်တို့
ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုး ကြွယ်ကြွယ် အံ့သြဘွယ်
လျှင် အဆန်းတကျယ် ကွန်မြူးတော်မူလေကြကုန်သတည်း။

တမာ တမာစ၊ အထက်ဆံဖျားတော်တလျှောက်မှ အောက်
ခြေဖဝါးတော်တခု ထိုထို-ထိုထို ကိုယ်တော် အစိပ်စိပ်တို့မှ။

မဇ္ဈိတာစ၊ ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေဝေ
တပြောင်ပြောင် သပြေရောင် အဆင်းကဲ့သို့ ထိန်ဝင်း ညို
မှောင်းသော ရောင်ခြည်တော်ဓာတ်တို့သည်၎င်း။ ပဗ္ဗသဘာ
စ၊ နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံ အရောင်
ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလျှပ် ကြက်လျှာပျံ စိန်
ရောင်တွေ ထွက်သကဲ့သို့ ရိုးရိုးရက်ရက် မြိုးမြိုးပြက်ထွက်လျက်
ရှိသော ရောင်ခြည်တော် ဓာတ်တို့သည်၎င်း။ ပဗ္ဗသန္တိနေ၊
နေအထောင်လအထောင် ဗြဟ္မာနတ်အရောင် ရတနာ နဝ
ရတ်အရောင်တို့ကိုလှမ်းမိုး၍ ဖြိုးဖြိုးကြယ်ကြယ်အံ့ဩတယ်လျှင်
အဆန်းတကျယ်ကွန်မြူးတော် မူလေကြကုန်သတည်း။

ဧဝံ၊ ဤအရောင် ခြောက်သွယ် ဂုဏ်တော် အထူး တို့ကို
ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း။ ဆဗ္ဗနရံသီ အညီ တပြေ ၊ အဝ
တလီ အနီတဆူ အဖြူတကြောင်းအမောင်းတချက် ပြိုးပြက်
ငွါးငွါး ခြောက်ပါးရောင်ဆိုင်အမြိုင်မြိုင်ကို စိုးပိုင်ရရှိတော်မူ
သော။ ဘဂဝါ၊ ဘုန်းတော်သရဖူဆောင်းတော်မူ၍ အောင်
သူ ညွတ်ရုံး အထွဋ်ဆုံးလည်းဖြစ်တော်မူသော ထိုသုံးလောက
ညွတ်ဖူး နိဗ္ဗာန်မှူးလည်း ဖြစ်တော်မူပေထသော ဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည်။ မေ၊ ပဌာန်းပစ္စည်း ဆက်သွယ်
နည်းဖြင့် ဖွဲ့စည်းကလာပ်ရုပ်နာမ်ဓာတ်ကိုစွဲမှတ်သမှတ်တပည့်
တော်တို့၏။ သိရေ၊ ဆံပင်ဂနိုင်းပန်းမြိုင်တောညို စိမ်းစိုနွဲ့
နှောင်း ဦးခေါင်းတွင်ခေါ်တောင်ထွဋ်ပေါ်၌။ စာတု၊ ပဌာန်း

ဥာဏ်သွား ဈာန်ကစားလျက် တန့်နား ကိန်းဝပ်တော် မူ
လှည့်ပါ သုံးလောက ကေရောင် ရွှေဘုန်းခေါင် ကိုယ်တော်
မြတ်ကြီးဘုရား။ ။

ဘဂဝံဘုန်းလွှိုင်၊ နှုန်းမြိုင်တုကင်းအဘက်ကွာ၍၊ စကြာ
မင်းအစစ် ဖြစ်ကြီး ဖြစ်တော်မူသော။ တိ ပါဝ ပါရ ဂ။
သယမ္ဘူဥာဏ်တော်ရှင် မြတ်ဘုရားသည်။ ငါးပါးမာရ်နှင့်
ပလ္လင်ဗေထွဋ် မြေကမ္မတ်ဝယ် ရွှေဝတ်လွှာမူ ကြာပဒုသို့
အစုံလေးလီ ခိုင်နှင်းဆီကို လှမ်းမှီဆွတ်ချူ၍ ကရွတ်ခွေ ဝဋ်
စက်မှ လွတ်ထွက်တော်မူပြီးနောက်။ သတ္တာ သတ္တာ၊ နဝတာ
လီ ကိန်းယာယ ဖြင့် ခိုမှီးပြောင်းစံတော်မူဆဲအခါ ရတနာ
ဂရ သတ္တဟဝယ် ဓမ္မနက်ကျယ် တမုခ်နယ်သို့ ဆန်းကျယ်နက်
ဝှမ်း ပဋ္ဌာန်းကျမ်းကို ထောက်လှမ်းမြူးကွန် ရွှေဥာဏ်တော်
လွန်လေသော် ရောင်ညွန့်-ရောင်စွယ် ရွှေဘုန်းတော် ချယ်
သောကြောင့် သပ္ပာယ်လို့ ရှုမဆုံး မိုးလုံးတပြင်ဝေဟင်အပြန့်
မရပ်တန့်ဘဲ မဆန့်နိုင်တဝေဝေ ညိုရွှေ နီဖြူ အဆူဆူထွေး
ယှက်လျက် လျှပ်စီးတွေလက်သလို မြိုးမြိုးပြက် တငှါးငှါး
ခြောက်ရောင်စုံကစားလျက် လောကဓာတ်တိုက် အများကို
ဖြန့်လှမ်းအုပ်ချုပ်တော် မူလေကြကုန်သတည်း။

ရောင်ခြည်တော်ဘွဲ့ ဘုရားရှိခိုး ပြီး၏။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏

သံဝေဂကမ္မဋ္ဌာန်းသံပေါက်

- ၁။ သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာရည်လှပြီ။
- ၂။ အတည်ကျကျ၊ ဘယ်ဘဝ၊ ရကြမရှိပြီ။
- ၃။ ရအံ့နှိုးနှိုး၊ လောဘမျိုး၊ အကျိုး ယုတ်လှပြီ။
- ၄။ သုံးပါးနှိုးနှိုး၊ လောင်မီးကြီး၊ ဘိစီးလှလေပြီ။
- ၅။ လောင်မှန်းမသိ၊ မောဟဘိ၊ မိမိမိုက်လှပြီ။
- ၆။ ပိုးဖလံမျိုးမီးကိုတိုး၊ ကိုယ်ကျိုးနဲလှပြီ။
- ၇။ ကာမဂုဏ်မဲ့၊ သည်မိုက်မဲ၊ မခွဲနိုင်ကြပြီ။
- ၈။ မခွဲနိုင်ကြ၊ လူ့ - ဗာလ၊ မိုက်စ သိမ်းသင့်ပြီ။
- ၉။ ဂင်္ဂါသဲတူ၊ ပွင့်တော်မှ ဆူဆူများလှပြီ။
- ၁၀။ များအသံခေါ်၊ ရှင်စောတွေ၊ ရှောင်သွေလွဲခဲ့ပြီ။
- ၁၁။ တဆူမသင့်၊ တဆူသင့်၊ ဖူးခွင့်တွေထိုက်ပြီ။
- ၁၂။ မတော်မတရား၊ ကျင့်ဖောက်ပြား၊ မိုက်အားကြီးလှပြီ။
- ၁၃။ အလိုမလိုက်၊ သည်အမိုက်၊ ပယ်ထိုက်သင့်လှပြီ။
- ၁၄။ မပယ်မချိုး၊ ဆင်ကန်းတိုး၊ ဟုတ်နှိုး ထင်လှပြီ။

- ၈၅။ ဟုတ်နိုးသမှု၊ ထင်ထိုင်းပြု၊ ယခုတိုင်ခဲ့ပြီ။
- ၈၆။ တရားလက်လွှတ်၊ ငှက်တောင်ကျွတ်၊ ဝဋ်နှင့်မကင်းပြီ။
- ၁၇။ မနုဿတ္ထ၊ ဒုလ္လဘ၊ မရမျှားလှပြီ။
- ၁၈။ အရတော်လှ၊ သည်ဘဝ၊ လှလှကျင့်ထိုက်ပြီ။
- ၁၉။ ကြုံကြိုက်တော်စွာ၊ သာသနာ၊ ရောင်ဝါထွန်းလှပြီ။
- ၂၀။ သတိရရ၊ မြတ်ပုည၊ ပြုကြကောင်းသင့်ပြီ။
- ၂၁။ တနေ့-တနေ့၊ နက်ဖြန်ရွှေ၊ မမေ့ကောင်းသင့်ပြီ။
- ၂၂။ ငါ့ကိုယ်ငါ့သား၊ ငါ့မယား၊ ထင်မှားလှလေပြီ။
- ၂၃။ ထင်မှားတတ်စွာ၊ သက္ကာယာ၊ မိစ္ဆာကင်းလှပြီ။
- ၂၄။ ငါးခုခန္ဓာ၊ ရုပ်နာမ်မှ၊ မှန်စွာမှတ်သင့်ပြီ။
- ၂၅။ သမ္မသန၊ ဥာဏ်အစ၊ ထင်ကြသင့်လေပြီ။
- ၂၆။ နင်ဖြစ် - နင့်ကို၊ ဆုံးမဆို၊ နင့်ကိုအမှုသည်။
- ၂၇။ နှလုံးဖုံဖုံ၊ ထုတုတု၊ နင့်ပုံကြောကြမ်းသည်။
- ၂၈။ နင်နှင့်နှင့်ဟန်၊ စီရင်ဖန်၊ အမှန် ဖြစ်တော့သည်။
- ၂၉။ ယခုနှင့်ကို၊ နင့်အလို၊ ဘယ်လိုပြည့်စုံသည်။
- ၃၀။ နင့်ကိုယ် နင်နှစ်၊ နင့် အပြစ်၊ နင်ဖြစ်ခံရမည်။

- ၃၁။ နင်္ဂကိုယ်နင်အား၊ နင်သနား၊ နင်မှားရှာတော့သည်။
၃၂။ နင် မဆုံးမ၊ နင်ဘာပ၊ ဘယ်က ခံလိမ့်မည်။
၃၃။ ဒါန-သီလ၊ ဘာဝနာ၊ နင်သာပြုသင့်သည်။
၃၄။ ဇာတိ-ဇရာ၊ မရဏာ၊ မကြာ နင်တွေ့မည်။
၃၅။ မျက်တေါင်တရှက်၊ လျှပ်တပြက်၊ နင်သက်သေလိမ့်မည်။
၃၆။ ဘယ်နှစ် ဘယ်လ၊ ရောက်ကာမှ၊ ကာလ မရွေးပြီ။
၃၇။ ကြီး-ငယ် မဟူ၊ ကိုယ် ရှယ်တူ၊ ခုမူသေလှပြီ။
၃၈။ အမှန်သေရိုး၊ ထို လူမျိုး၊ ကြောက်စိုးရှံသင့်ပြီ။
၃၉။ မသွင်းနှလုံး၊ အတင်းရှုံး၊ ပြက်ပြုံးလှလေပြီ။
၄၀။ ခန္ဓာကြွလျော၊ ရှိပြန်သော၊ ပူဇောလောင်လှပြီ။
၄၁။ သွားကျိုး-ဆံဖြူရှိပြန်မူ၊ ဘယ်သူ မကြောက်ပြီ။
၄၂။ ဤသည်မယား၊ ဤသည်သား၊ မီးပွားမှန်တော့သည်။
၄၃။ ခယ-ဝယ၊ ဘိဇ္ဇန၊ ပျက်ကျလှလေပြီ။
၄၄။ အပိယေဟိ၊ ပိယေဟိ၊ နုကိုကြုံလေပြီ။
၄၅။ ဒုက္ခအထွေထွေ၊ တပေပေ။ ခံနေရလေပြီ။
၄၆။ နိဗ္ဗာန်သာခေါင်၊ ဘေးမဲ့သောင်၊ ရောဘောငံပြုခဲ့ပြီ။

၃၇။ မပြုပါဘဲ၊ နင်ရှောင်လွှဲ၊ နင်ဘဲမိုက်လှပြီ။

၃၈။ ယုတ္တိ-ယုတ္တိ၊ နင်ဆင်ကာ၊ ဟန်သာ နင်များသ ည်။

၄၉။ ဘုရား သွားသွား၊ ကျောင်း သွားသွား၊ စိတ်ထား
နင်မကြည်။

၅၀။ ဒါန-သီလ၊ နင် ပြုကာ၊ စေတနာဇော မကြည်။

၅၁။ သို့ပြင်ပြုလို့၊ နင့် ကုသိုလ်၊ ဘယ်ကို သွားလိမ့်မည်။

၅၂။ လောကုတ္တရာ၊ မြှိုက်ဩဇာ၊ နင်သာ ဝေးလှသည်။

၅၃။ ဇောစိတ်သန်သန်၊ ကုသိုလ်မှန်၊ နင် ကြံပြုရမည်၊

၅၄။ သို့ပြုမှသာ၊ ပြည်ခေမာ၊ နင်သာနီးရမည်။

၅၅။ ဤသို့စုံစေ၊ ပြန်လှန်ရွှေ၊ စေ့စေ့နှလုံးတည်။

၅၆။ အနမတဂ္ဂ၊ သံသာရ၊ ကြာလှ လေကုန်ပြီ။

၅၇။ ဂင်္ဂါဝါဠု၊ ပမာပြု၊ သဲစုံမကပြီ။

၅၈။ တဏှာ၏နောက်၊ တကောက်ကောက်၊ လိုက်ထောက်
မသင့်ပြီ။

၅၉။ တဏှာမြစ်မ၊ ပင်လယ်ဝ၊ နစ်ကြလေကုန်ပြီ။

၆၀။ တဏှာလည်းပွား၊ ဒုက္ခများ၊ သွား၍မဆုံးပြီ။

၆၁။ တဏှာပို့သွင်း၊ ပယ်လေးခွင်း၊ လျင်စွာရောက်လေပြီ။

၆၂။ သေမင်းနိုင်ငံ၊ အဖန်ဖန်၊ လိုက်ပြန်ရလေပြီ။

၆၃။ ဝေဘူတောင်မျှ၊ ပမာပြ၊ အရိုးမကပြီ။

၆၄။ နစ်တုံ ပေါ်တုံ၊ သုံးပါးဘုံ၊ ကြုံပြန်ရလေပြီ။

၆၅။ ချမ်းသာမငွေ၊ ဆင်းရဲတွေ၊ ငြီးငွေ့သင့်လှပြီ။

၆၆။ အဝိဇ္ဇန္တ၊ သည်မောဟ၊ ညှင်းဆဲလှလေပြီ။

၆၇။ နီဝရဏ၊ ဆီးတားကြ၊ လမ်းစမဆုံးပြီ။

၆၈။ ကတိငါးပါး၊ ဆုံလည်နှား၊ သွား၍မဆုံးပြီ။

၆၉။ ဘဝတိုင်းသေ၊ သင်းချိုင်းမြေ၊ ပွားစေလှလေပြီ။

၇၀။ လမ်းကော်လည်းသွား၊ လူအများ၊ အများကြိုက်ခဲ့ပြီ။

၇၁။ လမ်းကြောင်းမမှန်၊ မြတ်နိဗ္ဗာန်၊ ကေန့်လွဲခဲ့ပြီ။

၇၂။ ဘဝမဆုံး၊ ဒုက္ခတုံး၊ လုံးလုံးခံရမည်။

၇၃။ လောကမျက်ရှု၊ သဗ္ဗညု၊ ယခုရှိရဲ့မင်း။

၇၄။ ဘုရားဖြစ်ခါ၊ သာသနာ၊ ရောင်ဝါတဝင်းဝင်း၊

၇၅။ မနုဿတ္တ၊ ဒုလ္လဘ၊ ရအောင်ခဲ့ကြမင်း။

၇၆။ ဗြဟ္မပြည်က၊ အပ်ကိုချ၊ မြေက အပ်တစင်း။

- ၇၇။ အပ်သွားချင်းသာ၊ ထိဘွယ်ရာ၊ ပမာမှတ်ကြ မင်း။
- ၇၈။ နိယျာနိက၊ မြတ်ဓမ္မ၊ ကြားရခဲ၏ မင်း။
- ၇၉။ သဒ္ဓါဗလဝ၊ ဒုလ္လဘ၊ ရအောင်ခဲကြ မင်း။
- ၈၀။ အရတော်ခိုက်၊ လူ့ဘသိုက်၊ ခဲလိုက်ကြကုန် မင်း။
- ၈၁။ ကိုယ်၊ ဘို့မရာ၊ သည်နှောင်တ၊ ဖြစ်တတ်ကြ၏ မင်း။
- ၈၂။ ဤသို့ဘဝ၊ ဖြစ်သမျှ၊ ရမည်ခဲ၏ မင်း။
- ၈၃။ ထူးမြတ်စွာလှ၊ လူ့ဘဝ၊ နှမြောကြကုန် မင်း။
- ၈၄။ မြတ်သည်ကိုမှ၊ မသိကြ၊ မာလ နှလုံးသွင်း။
- ၈၅။ မာလဖြစ်က။ လူ-ပါပ၊ ကြာကြကုန်ပြီ မင်း။
- ၈၆။ လူဖြစ်ကျိုးမှ၊ မခံရ၊ ရှုံးလှချေ၏ မင်း။
- ၈၇။ ဘဝတိုင်းရှုံး၊ လူ့ ကျောက်တုံး၊ စုံးစုံးမြုပ်၏ မင်း။
- ၈၈။ စုံးစုံးမြုပ်ကာ၊ မပေါ်လာ၊ ကြမ္မာနှောင့်၏ မင်း။
- ၈၉။ နိဗ္ဗာန်လမ်းမ၊ ဤသို့ပြ၊ မှတ်ကြနှလုံးသွင်း။
- ၉၀။ ကလျာဏမိတ္တ၊ ပဏ္ဍိတ၊ ပေါင်းဖော်ရ၏ မင်း။
- ၉၁။ ထို-ကလျာဏ၊ ဆို-ဆုံးမ၊ လိုက်နာရ၏ မင်း။
- ၉၂။ ယောနိသောမန- သိကာယ၊ နေ့ညနှလုံးသွင်း။

- ၉၃။ သီလဓုတင်၊ ဆောက်တည်လျှင်၊ သည်တွင်အစ မင်း။
- ၉၄။ အလောဘ၊ အဒေါသ၊ အမောဟ၊ နေက္ခမ္မ၊ ဝိဝေ
က၊ နိဿရဏ၊ ဤခြောက်ဝကို၊ အလိုရှိကြ မင်း။
- ၉၅။ ရွှေပြည်သနပ်၊ သာသည့်ခေတ်၊ စိစစ်ကြကုန် မင်း။
- ၉၆။ ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊ ဆိပ်ငြိမရာသို့ချဉ်း။
- ၉၇။ အနိစ္စကောင်း၊ ဒုက္ခကောင်း၊ အနတ္တကောင်း၊ အသုဘ
ကောင်း၊ ထင်အောင်နှလုံးသွင်း။
- ၉၈။ အနိစ္စတု်း၊ ဒုက္ခတု်း၊ အနတ္တတု်း၊ အသုဘတု်း၊
နှလုံးမှတ်ကြ မင်း။
- ၉၉။ ဤသို့ ထင်မှတ်၊ မဂ်လမ်းစ၊ ရမည်မှန်စင်းစင်း။
- ၁၀၀။ မဂ္ဂင် ဖောင်ကြီး၊ တက်၍စီးမှ၊ ပြည်ကြီးအမတ၊
နိရောဓ၊ ရမည်မှတ်ကြ မင်း။
- ၁၀၁။ ယခုဘဝ၊ မသိကြလျှင် အမတ မည်ခေါ်၊ ရွှေပြည်
တော်၊ အစော်မနံလျဉ်း။

ထွဋ်ခေါင် ဆရာတော်ဘုရားကြီး၏ သံဝေဂ ကမ္မဋ္ဌာန်း
သံပေါက် ဤတွင် ပြီး၏။



ကုသိုလ် ဆယ်ပါး

ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ပေယျာဝဏ္ဏ၊ ပတ္တိ
 ဒါန၊ ပတ္တာနုမောဒန၊ ဓမ္မသဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ၊
 ဆယ်ပါးကုသိုလ် ပြည့်စုံအံ့ ကြည်ညိုလေးမြတ် မပြတ်
 ဖြည့်ယူ အလှူသီလ ပွားကြံ့ဘာဝနာ ဆရာမိဘ ရိုသေကြ
 လျက် ဆောင်ရွက်အမှု ကိုယ်ဖြူစင်သား ကောင်းမှုအားကို
 တပါးမိလ်ခြေ အမျှဝေသား သူများပြုစု ထိုကောင်း မှုကို
 သာဓုလည်းခေါ် နာပျော်တရား ဟော ကြား ဒေ သ နာ
 ဖြောင့်စွာအယူ ဤဆယ်ဆူကား တရားကုသိုလ် မဂ် ဖိုလ်
 နိဗ္ဗာန် ရကြောင်းမှန်လှ အဋ္ဌသာလိနိ မိန့်ခဲ့ချီသည် ခိုမှီ နေ့ည
 အားထုတ်ကြ။

သုစရိုက် ဆယ်ပါး

ပါဏာတိပါတစဝေရမဏိ၊ အ ဒိန္နဒ ဒါ နာ ဝေ ရ မ ဏိ၊
 ကာမေသုမိစ္ဆာစာရာ ဝေရမဏိ၊ သစ္စာဝါစာ၊ အပီသုဏ္ဍာဝါ
 စာ၊ သဏ္ဍာဝါစာ၊ သာတ္ထကဝါစာ၊ အနတ္တိဇ္ဈာ၊ အဗျာပါဒ၊
 သမ္မာဒိဋ္ဌိ၊ ဆယ်ပါးသုစရိုက် ကောင်းမြှိုက်ရသာ နိဒါန်းဖြီ
 အံ့ သတ္တဝါမသတ် ခိုးရပ်လည်းကင်း၊ ကြည်ခြင်းမိန်းမ မှန်လှ
 စကား ကင်းသားကုန်းတိုက် စရိုက်သိမ်မွေ့ ဆောင်းကျိုး
 တွေ့သား နည်းပါးအလို သူ့ကိုမငြူစူ အယူသမ္မာ ဖြောင့်
 မတ်စွာမှ ဤဆယ်စုံကို မိလိစုများစွာ ကျင့်အပ်ရာဟု ပရိစ္စာ
 ရှေ့ကျမ်း မိန့်ခဲ့တမ်းသည် ပြည်လမ်းလူတို့ ပျော်အွယ်တည်း။

ပညာတတ်ကောင်းကြောင်း ဆုံးမစာ

သကျရုပ် ကြံကြံသမျှ တောင့်တရာရာ တတ်ကောင်းစွာ
သား ဝိဇ္ဇာသိပ္ပ လူ့ကိစ္စကို ငယ်ကမသင် ပျော်ပါးလွင်မှု
အကြင်သူအား စကားဖြေတင် သဘင်မမြဲ ခံတွင်းမဲ သို့ ချို
တဲပညာ ညိုမျက်နှာနှင့် ရှုံ့ရှာလန့်ထိတ် အသံဆိတ် နှင့်
တိတ်တိတ်မနေ ဆိုပြန်ချေလည်း မပြေမပြစ် အကပ်ထစ်နှင့်
ကျစ်လစ်မရှိ ဟုတ်လိမ့် နိုးနိုး ဆင်ကန်း တိုးသို့၊ အကျိုး
အကြောင်း ကောင်းကောင်းမမှန် သမ္မာန်ပါဠိလျှောက် ရှေ့
နောက် မညီ အစီအလျဉ် အစဉ်မသင့် တဖျင့်တပါး ရယ်ဘွယ်
များခဲ့ ဘိုးဘွား မိဘ လူကြီးမ၍ မလှမညှိုး မစိုးမရိမ် ရွှေဘို
အိမ်မြင့် ခုနစ်ဆင့်ထက် နေလင့်ကစား ပြာသာဒ် ဖျားဝယ်
နားသည့်ကျီးမျှ ပမာကျလိမ့် အင်္ဂပစ္စင် သွင်ပြင်ရုပ်ဝါ ပြည့်စုံ
ပါလည်း နံ့သာလှိုင်သင်း ဂုဏ်နံ့ ကင်းမှု အဆင်း လှဆန်း
လူပေါက်ပန်းဟု သွမ်းမုန်းသံထွေ ကဲ့ရဲ့ လေအံ့ လုပ်ခြေ
လုပ်လက် ဆက်ဆက်နည်းမှီး အကျင့်သီးသော် ချည်းနှီးဥစ္စာ
အိုသောခါလည်း မဟာဒုက္ခ တွေ့ကြုံရသည် နောင်တ နှလုံး
မငြိမ်းတည်း။ [ကိုးခန်းပျို့]

မြဝတီဆယ်စောင်တွဲပြီး ၏။

- ၁။ ပြောဆိုလိမ္မော်၊ ချိုသာစွာ၊ လိုရာပြည့်စုံမှ။
- ၂။ ကျောင်းတက်နေရက် ချိန်မပျက်၊ ဆက်ဆက်ကြီးပွား
- ၃။ မညာသင်တုန်း၊ အချိန်မဖျိုး၊ သက်လုံးဂုဏ်ဝေဖြာ။
- ၄။ နေရာတိုင်းမှာ၊ အချိန်သာ၊ လွန်စွာရေးကြီးပါ။
- ၅။ ပညာရှိမှ၊ ဥစ္စာရ၊ မှတ်ကြများသူငှါ။
- ၆။ လုံ့လရှေ့သွား၊ ဥာဏ်ဝင်စား၊ မမှားမှုကြောင်းရာ
- ၇။ ပြုဘယ်ကိစ္စ၊ အဝဝ၊ လုံ့လစိုက်ထုတ်ပါ။
- ၈။ ပျော်ပါးမဘက်၊ စာကိုကျက်၊ ကိုယ် တွက်ကျိုးများရာ
- ၉။ ငယ်ရွယ်စဉ်က၊ လိမ္မော်မှ၊ ကြီးကကျိုးရှိမည်။
- ၁၀။ ငယ်စဉ်အခါ၊ ပညာရှာ၊ ကြီးခါကောင်းစားမည်။
- ၁၁။ ပညာရှိလျှင်၊ ဥစ္စာရှင် အမှန်ဖြစ်လိမ့်မည်။
- ၁၂။ ဥစ္စာရှိမှ၊ အလိုကျ၊ မုချရောက်လိမ့်မည်။
- ၁၃။ ပညာရင်းခံ၊ လုံးလဖန်၊ အမှန်ကြီးပွားမည်။
- ၁၄။ ကုသိုလ်စီမံ၊ ထိုသူကြံ၊ အမြန်ကြီးပွားမည်။
- ၁၅။ ထကြွလုံ့လ လုပ်သူမှ၊ ကံကကူညီမည်။
- ၁၆။ အချိန်ကိုဖျိုး၊ အပိုလုံး၊ လုံးလုံးရှောင်ရမည်။
- ၁၇။ အလုပ်ဟူသမျှ၊ လုပ်ခါစ၊ ဒုက္ခအရင်းတည်။
- ၁၈။ တစတစ၊ လုပ်ရင်းက၊ သုခရလာမည်။
- ၁၉။ သုံးစွဲတိုင်းထွာ၊ အရာရာ၊ ချွေတာကြရမည်။
- ၂၀။ သုံးတန်ဘဲ၊ သေးအဖွဲ့၊ ရွေးပဲရှောင်ရမည်။
- ၂၁။ တကယ်သုံးလို၊ ငွေကြေးကို၊ တွန့်တိုက်ကင်းရမည်။
- ၂၂။ စီးပွားလည်ရှာ ကုသိုလ်မှာ၊ မကွာပြုရမည်။
- ၂၃။ ဂုဏ်သရေမျိုး၊ မနုတိုင်းတိုး၊ ဟိုးဟိုးကျော်လိမ့်မည်။
- ၂၄။ ငယ်စဉ်အခါ သင်ပါကဲ့ စာများ၊ မသင်လျှင်တကယ်
ပျင်းလျှင်၊ ဖျင်းလိမ့်မှတ်သား။
- ၂၅။ ဖျင်းတဲ့သူ၊ တူဘူးလူချင်း၊ ဆင်းရဲစွာနေထိုင်ရမယ်၊
လောကအတွင်း။
- ၂၆။ ချမ်းသာလို၊ စာကိုတဲ့အမြဲ၊ တတ်ပညာ တန်းကုန်
ဆိတ်အောင်၊ အားစိုက်လိခဲ။

